


www.linhtet.com

လင်းထက် မြန်မာ မှ စီစဉ်တင်ဆက်သည်



စင်မောင်ညို (ဘောဂဓဇ)

စစ်ကိုင်းခရိုင် ငါးစွန်မြို့၌ အဘ ဦးချစ်ဦး၊ အမိ ဒေါ်မြရင်တို့မှ ၁၉၅၆ ခု၊ ဧပြီလ ၁၁ ရက်တွင် မွေးဖွားသည်။ အမည်ရင်းမှာ ဦးစင်မောင်ညို ဖြစ်သည်။

အထက ငါးစွန်၊ မြင်းပျား အထက(၁) စစ်ကိုင်းနှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ စီးပွားရေး ပညာဘွဲ့ (စီမံကိန်းနှင့် ဖွံ့ဖြိုးရေး) (၁၉၇၅)၊ မဟာဒဿနဘွဲ့ (ဘောဂဓဇ) (၁၉၉၁) ရရှိခဲ့သည်။ ရန်ကုန်တိုင်း အမှတ်(၂) ဆာသကောလိပ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့တွင် စာပေပို့ချခဲ့သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဓဇဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။

၁၉၇၁ ခုနှစ်ခန့်တွင် “ဗုဒ္ဓ ဓမ္မ လောက စာစောင်” မှ တစ်ဆင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ထုတ်ဝေပြီးခဲ့သော စာအုပ်များမှာ စက်ကု ဖွံ့ဖြိုးမှု အတွေ့အကြုံ (နေမျိုးထွန်းနှင့် တွဲဖက်၍) (၁၉၉၅)၊ ဗုဒ္ဓအလိုကျ လုပ်ငန်းရှင် (၁၉၉၅)၊ စီးပွားရေးမျက်စိ (၁၉၉၅)၊ စီးပွားရေး လုပ်ငန်းရှင်များအတွက် လူမှုဆက်ဆံရေး နည်းဥပဒေ (မေတော်ဝါဒီ၊ ၁၉၉၆)၊ အောင်မြင်သော လုပ်ငန်းရှင် နှင့် အိမ်ထောင်ရှင် (မတ်၊ ၁၉၉၇)၊ ကွန်မြူနစ် စီးပွားရေး ပြဿနာ ၁၀၀ အခြေခံ (မတ်၊ ၁၉၉၇) နှင့် သန့်ရှင်းစင်စင် စီးပွားရေး ဖေါင်းဆောင် (မေတ်သစ် မိတ္တူဗလီကာ) (၁၉၉၇) တို့ ဖြစ်ကြသည်။

ယခုအခါ နန်းသည် ဒေါ်ဖိုးမိုးမိုင်း၊ သမီးငယ် မဆုနွယ်တို့နှင့်အတူ လွိုင်တက္ကသိုလ်များနယ်မြေ၊ ခပေါင်းဆောင်တွင် နေထိုင်ကာ စာပေသင်ကြားပို့ချခြင်းနှင့် ရေးသားပြုစုခြင်းတို့ကို ပူးတွဲ လုပ်ဆောင်လျက် ရှိပါသည်။

ဦးတင်နေ အရေးသင့်ပါး
ပြည်ထောင်စု မပြိုကွဲရေး ဦးအရေး
တိုင်ပင်ရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဦးအရေး
အချွန်အမြွှာအာတာ တည်တံ့နိုင်ငံရေး ဦးအရေး
“နိုင်ငံတော် ပို့ချညီညွတ် အခြေခံဥပဒေ ပေါ်ပေါက်ရေးသည်
ပြည်ထောင်စုသား အာလုံး၏ ပဓာနကဋ္ဌသော တာဝန်ဖြစ်သည်”

- ပြည်သူ့သဘောထား
- ပြည်ပအားကိုး ပုဆိန်နီ၊ အချိုးကြိတ်ခွဲအား အနှံ့ကျင့်ကြံ
 - နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက်ရေးကို ချောင့်ယှက် ဖျက်ဆီးသူများအား အနှံ့ကျင့်ကြံ
 - နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်နှက်ခတ် ချောင့်ယှက်သော ပြည်ပနိုင်ငံများအား အနှံ့ကျင့်ကြံ
 - ပြည်တွင်းပြည်ပ အဖျက်သမားများအား ဝံ့ရန်သူအဖြစ် သတ်မှတ် ချမှန်ကြံ

၁၉၅၅ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် ထုတ်ဝေမည့် စာအုပ်များ

- ၆၁။ တက္ကသိုလ်အောင်၏ တောရန်တကာလင်၏ နေ့စဉ်ဘုရင်များ
- ၆၂။ ဦးအရွှေအောင်၏ အတ္ထုပ္ပတ္တိမှ အနတ္ထဝါဒသို့ ခရီးစဉ်
- ၆၃။ ပါမုက္ခ၏ အမှုပါဝီ
- ၆၄။ တွန်းသန် ၏ အခါးဆောင်ကျွတ် နှစ်ပုံလွှာ
- ၆၅။ မာန်မြင့်၏ မြန်မာပြည်မှာ လုပ်သည့်နှင့် အခြားဝတ္ထုတိုများ
- ၆၆။ အောင်နိုင်(တက္ကသိုလ်)၏ လူမတောသား၏ စကားအလင်္ကာပေါင်းချုပ်

ရုပ်နှံသင်တန်း ၅၉

ကိုယ်နှောက်က လိုက်နေသည့် ငွေ

ဆင်မောင်ညို (ဘောကဓား)
မြန်မာပြန်သည်။

THE SEVEN LAWS OF MONEY

by
Michael Philips



ရုပ်နှံသင်တန်း ၅၉

အမှတ် ၃၆၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့။

ဖုန်း-၀၁-၂၉၆၆၇၁

[၁ ဇန်နဝါရီ ၁၉၉၀]

စာမူ ဖွင့်ပြမှုအမှတ် [၇၆၃ / ၉၇ (၁၂)]

မျက်နှာပိုး ဖွင့်ပြမှုအမှတ် [၆၆၁ / ၉၇ (၁၂)]

□

စီစဉ် ထုတ်လုပ်မှု

ရာပြည့် ဦးစီးဌာန

□

ပုံနှိပ်ခြင်း

ပထမအကြိမ်

စုစုပေါင်း [၁၀၀၀]

□

မျက်နှာပိုးစိုက်

ဦးစောကုန်စိန် [၁၂၃၀၉]၊ ကော့ကုန်စိန်ပုံနှိပ်တိုက်

အမှတ် ၁၇၁၊ ၃၃ လမ်း၊ ကော့ကုန်တံတားမြို့နယ်၊ ရန်ကုန်မြို့။

□

ပုံနှိပ်သူ

သော်တင်တင်စန္ဒာ [၁၇၂၄၀]၊ သင်းလုံစင်း ပုံနှိပ်တိုက်

အမှတ် ၁၊ စိုလ်ရာညွန့်လမ်း၊ ၁၁ ပုံနှိပ်နယ်၊ ရန်ကုန်မြို့။

□

ထုတ်ဝေသူ

ဦးစံမြင့် [၁၁၁၄၉]၊ တက်လမ်းစာပေ၊

အမှတ် ၉၆၇၊ ပဒေသာရပ်၊ စော်ဘွားမင်းကြီးကုန်း၊ အင်းစိန်

ရန်ကုန်မြို့။

□

စာအုပ်ချုပ်

ကိုမြင့်

□

မျက်နှာပိုး ပန်းမိုး

ဝင်းမြင့်ဦး

□

အနီးရှိ

[၇၅] ကျပ်

မာတိကာ

- တာဝန်ပြန်လှမ်း အမှာစာ	၆
အခန်း(၁) ပထမ ဥပဒေသ	၈
မှန်မှန်ကန်ကန် လုပ်လျှင် ကိုယ်နောက်မှ ငွေက လိုက်နေမည်	
အခန်း(၂) ဒုတိယ ဥပဒေသ	၃၁
ငွေမှာ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများ ရှိသည်	
အခန်း(၃) တတိယ ဥပဒေသ	၇၆
ငွေဆိုသည်မှာ အိပ်မက်တစ်ခုပင် ဖြစ်သည်	
အခန်း(၄) စတုတ္ထ ဥပဒေသ	၉၀
ငွေသည် ကြောက်စရာ ကောင်းသည်	
အခန်း(၅) ပဉ္စမ ဥပဒေသ	၁၁၇
ငွေကို ပေးပစ်၍ မရ	
အခန်း(၆) ဆဋ္ဌမ ဥပဒေသ	၁၂၉
ငွေကို မည်သည့်အခါမျှ အလကား မေး	
အခန်း(၇) သတ္တမ ဥပဒေသ	၁၃၆
ငွေမရှိသည့် လောကလည်း ရှိသည်	
- နိဂုံး	၁၄၀

ဘာသာပြန်သူ၏ သဘောထား

တကယ်တော့ ငွေဆိုသော အရာသည် လူသားတို့ ဖန်တီးထားသော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ဇီးပွားရေး အဆောက်အအုံကြောင်း ပြောကြရာ၌ ကုန်စည်နှင့် ဝန်ဆောင်မှု ထုတ်လုပ်သော အမှန်တကယ်ရှိကဏ္ဍ (Real Sector) နှင့် အမှန်မဟုတ်၊ အရှိမဟုတ်သော ငွေကြေးကဏ္ဍ (Monetary Sector) ဟူ၍ နှစ်မျိုး ခွဲခြားပြောဆိုလေ့ ရှိကြသည်။

အရှိတရား မဟုတ်ဟူသော ပြောကြသော်လည်း ယနေ့ ဇီးပွားရေး အဆောက်အအုံတွင် ငွေကြေး၏ အရေးပါမှုသည် ကြီးမားသည်။ ငွေ မပါသောနေရာ၊ ငွေနှင့် မဆိုင်သောကိစ္စ ဟူ၍ အတော်ပင် ရှားပါးလှသည်။

လူသားတို့ တီထွင်ဖန်တီးထားသော ငွေကြေး အကြောင်းကို သဘောပေါက် နားလည်ရန်လည်း ငွေ၏ သမိုင်း အကေပင် လေ့လာဆည်းပူး ခဲ့ကြသည်။ လူသားတို့ ၏ အကျိုးအတွက် ငွေကို မည်သို့ ကိုင်တွယ် အသုံးပြုနိုင်ကြောင်း သုတေသန ပြုမှုများ၊ လက်တွေ့ စမ်းသပ်မှုများ လည်း ရှိသည်။

ရရှိမှုအာရုံစိုက်

-၇-

ကျွန်တော်တို့ အနေဖြင့် မပြောပြရလျှင် အခြား
ဖွဲ့ဖွဲ့ပြီး နိုင်ငံများနှင့် နှိုင်းစာကာ ငွေကြေး၏ အရေးပါမှုမှာ
နည်းပါးနေသေးသည်။ ငွေအကြောင်း နားလည်သဘော
ပေါက်မှုလည်း သိပ်မရှိသေးပါ။

(၂၁-၅-၁၉၉၆) နေ့တွင် အမေရိကန်နိုင်ငံ ဝါရှင်
တန်မြို့တော်၊ ကျူးပွန်အိုင်၊ အနီးရှိ စာအုပ်ဆိုင်တစ်ဆိုင်မှ
Michael Philips ရေးသော The Seven Laws of
Money ဟူသော စာအုပ်ငယ်လေးတစ်အုပ် ရလာခဲ့သည်။
ယခုဆိုလျှင် ထိုစာအုပ် လက်ထဲရောက်နေသည်မှာ တစ်နှစ်
ခန့် ရှိပြီ။ ဤစာအုပ်ကို ဖတ်ပြီးနောက် ငွေအကြောင်း
သိပ်နားမလည်သေးသော၊ နားလည်ရန် ကြိုးစားနေသော
မြန်မာစာဖတ် ပရိသတ်အတွက် ယခု မြန်မာပြန်ဆို ပြုစု
လိုက်ပါသည်။

ရှစ်နှစ်တာမျှသော အိမ်ထောင်ရေးခရီးကို လျှောက်
လှမ်းခဲ့ကြရာ၌ မည်သည့်အခါကမျှ ငွေကို ရှေ့တန်း မတင်
ခဲ့သော ဇနီးသည် ခေါ်မိုးမိုးနိုင်ကို ကျေးဇူးတင်ကြောင်း
ဤနေရာ၌ မော်ပြခွင့်ပြုပါ။

၁၄-၅-၁၉၉၇
စပေါင်းတောင်၊
လွိုင်တက္ကသိုလ်နယ်မြေ။

မင်မောင်ညို
(ဘာကစော)

အခန်း [၁]

ပထမ ဥပဒေသ

မှန်မှန်ကန်ကန်လုပ်လျှင် ကိုယ့်နောက်မှငွေက လိုက်နေမည်

ဤဥပဒေသကို လူအတော်များများ အနေဖြင့် လက်ခံဖို့ခက်သည်။ ထို့ကြောင့် သောက ပွား နေကြရခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် ပြောရလျှင် ကိုယ်လုပ်ချင်သည့် အရာကို ဆက်လုပ်ပါဟု အကြံပေး ချင်သည်။ ထိုအရာ လုပ်နိုင်စွမ်း ရှိ မရှိကိုသာ စို ရိမ်ပူပန်ပါ။ ငွေအတွက် မစို ရိမ်ပါနှင့် ဟု အကြံပြုလိုပါသည်။

ကျွန်တော် ဆွေကြီးခဲ့ရသည့် ဥပမာအချို့ကို ပြချင်ပါသည်။ ဆန်ဖရန်စစ္စကို၌ ကျင် ပသည့် ပထမဆုံး အကြိမ် နိုင်ငံတကာ စာအုပ်ပြပွဲ၌ ပြပွဲခန်း မှာ ရန် စရိတ်နှင့် အခြား စရိတ်စကများ ကို ပေး ရန်အတွက် ဝင်ကြေး မည်မျှ သတ်မှတ်ရမည်ကို စို ရိမ်ပူပန်နေကြသည်။ ထိုအစည် အဝေ ကို ပြင်ဆင် ကျင် ပမည့် သူများ သည် ထူ ချွန်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့မှာ အကြံကောင်း ဉာဏ်ကောင်း တွေ ရှိကြသည်။ လုပ်နိုင်ကိုင်နိုင်သည့် စွမ်း အား တွေ ရှိကြသည်။ သို့သော် သူတို့အနေဖြင့် အခြား ကိစ္စများ အတွက် ပူပန် စရာမလိုဘဲ ငွေရေ ကြေး ရေ အတွက် ပူပန်ရမည့် အခြေအနေသို့ ဆိုက်လာ သည်။ ထိုအခါ ကျွန်တော်က ‘ငွေရေ ကြေး ရေ ကိစ္စတွေ ပူမနေပါနဲ့၊

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၉

အဲဒီကိစ္စကို ကျွန်တော့် တာဝန်ထား ။ ခင်ဗျာ တို့ တခြာ လုပ်စရာရှိတဲ့ ကိစ္စတွေကို လုပ်ကြပါ'ဟု ပြောလိုက်သည်။ ထိုအခါ လူတိုင်း က ကျွန်တော့်ကို လှမ်း ကြည့်ကြသည်။ ကျွန်တော်၏ နောက်ကြောင် ကို သူတို့ သိထား ပြီ ဖြစ်ကြသဖြင့် ကျွန်တော်ပြောဆိုသည့် အချက်ကိုလည်း သူတို့က လက်ခံ လိုက်ကြသည်။ ငွေအတွက် ပူမနေဘဲ သူတို့ကိစ္စများ ကိုသာ သူတို့ဆောင်ရွက် ကြမည်။ ထိုအချိန်ကစ၍ အစည် အဝေ တွင် ငွေရေ ကြေ ရေ ကို ထည့် သွင်း စဉ် စာ ရန် မလိုသောအခါ သူတို့၏ အစွမ်း အစများ ကို မှန်မှန်ကန်ကန် ဦး တည်ပေ လိုက်သကဲ့သို့ ဖြစ်သွား သည်။ စာအုပ်ပြပွဲသည်လည်း အကြံ အကျယ် အောင်မြင်ခဲ့သည်။ စာအုပ်ပြပွဲ မတိုင်မီက သော်လည်းကောင်း ၊ စာအုပ်ပြပွဲ အတွင်း ၌ သော်လည်းကောင်း ငွေရေ ကြေ ရေ သည် ပြဿနာ ဖြစ်မလာခဲ့ပေ။ မူလကတည်းကပင် အကြံကောင်း ဉာဏ်ကောင်း ရထား ပြီ ဖြစ်သဖြင့် ငွေများ အလိုအလျောက် လိုခံဝင်လာကြသည်။ လိုအပ်သည် ထက်ပင် ပိုနေသော ရရှိခဲ့ကြသည်။

ကျွန်တော်သည် အစည် အဝေ အတော်များ များ သို့ သွား လေ့ရှိ သည်။ ဆွေ နွေ ချက် အတော်များ များ ကို နာ ထောင်ပြီး နောက် လူအတော် များ များ သည်။ ငွေရေ ကြေ ရေ က စ၍ စဉ် စာ ကြသည်ကို တွေ့ရသည်။ ငွေရေ ကြေ ရေ အတွက် စီမံကြသည်။ ငွေရရန် ကြံ စာ ကြသည်။ ထို့နောက် တခြာ မည်သည့်ကိစ္စကိုမှ ဆက်လက်မဆောင်ရွက်နိုင်ဘဲ ရပ်တန့်သွား သည် ကို တွေ့ရသည်။ စွန့်စာ မှု အတော်များ များ တွင် တွေ့ကြုံရသည့် ပြဿနာမှာ ထိုသို့ပင် ဖြစ်သည်။ ငွေရေ ကြေ ရေ ကို ပထမဆုံး ဦး တည်စဉ် စာ နေပြီ ၎င်း တို့၏ ရည်မှန် ချက်များ နှင့် စီမံကိန်း များ ကို မျက်ကွယ်ပြုထား တတ်ကြ သည်။

တစ်ခါက ကျွန်တော်သည် အခမဲ့ ပညာသင်ကျောင်း တစ်ကျောင်း တည်ထောင်ရန်အတွက် ပထမဆုံး လူအများ စည် ဝေ ကြချိန်တွင် ငွေရေ

ရာပြည့်စာအုပ်တိုက်

ကြေးရေကို လုံ့ဝ မပြောဆိုပါနှင့်ဟု အကြံပေးခဲ့သည်။ ငွေရေ ကြေးရေ ကစပြီး ဆွေ နွေ မည်ဆိုလျှင် ဆရာငှာ ရမ်း ရန်အတွက် မည်မျှ ကုန်ကျမည်၊ အဆောက်အအုံအတွက် မည်မျှကုန်ကြမည် စသည်ဖြင့် တွက်ချက်ရင် ၎င်းတို့၏ စီမံကိန်း ကြို သည် အစကတည်းကပင် ပျက်လုလုဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ကိုယ်လုပ်စရာ ရှိတာကိုသာ လုပ်ကြပါ။ ထိုကဲ့သို့ လုပ်လျှင် ငွေက နောက်မှ အလိုလို လိုက်လာပါလိမ့်မည်ဟု အမြဲတမ်း အကြံပေးခဲ့သည်။ လူအများက ငွေရေ ကြေးရေ အတွက် သောကရောက်စရာကို လူတစ်ဦး တစ်ယောက်အား လုံ့ဝ အပြတ် တာဝန် လွှဲထားလိုက်သည်။ ထို့ကြောင့် အခြားသူများ မှာ အာရုံများ ထွေပြာ နေစရာ မလိုဘဲ ကိုယ်လုပ်စရာ ရှိသည့် အလုပ်ကို ဖိဖိစီစီ နိုင်နိုင်နင်းနင်း အာရုံစိုက်၍ လုပ်နိုင်ကြသည်။

တစ်ခါက အဖွဲ့အစည်း တစ်ခုကို တည်ထောင်ရန် ပြင်ဆင်နေသည့် လူငယ်နှစ်ယောက် ကျွန်တော့်ထံသို့ လာကြသည်။ သူတို့ အဖွဲ့အစည်း အတွက် အဆောက်အအုံဆောက်ရန် ငွေလိုအပ်နေသည်။ ကျွန်တော်က သူတို့ကို အဆောက်အအုံတစ်ခု မဝယ်မီ အဖွဲ့အစည်း တစ်ခု တည်ထောင်ရေ ကိစ္စကို စိတ်ဝင်စား သည့် လူ ၃၀ ခန့် လိုသည်။ ထိုလူများ ၏ လက်မှတ်ရရှိဖို့ လိုသည်ဟု ပြောပြလိုက်သည်။ ထိုသို့ စိတ်ဝင်စား သည့် လူ ၃၀ ကို လိုက်ရှာရင် ရှာရင် ဖြင့် နောက်ဆုံး၌ သူတို့၏ အဖွဲ့အစည်း ကို စိတ်ဝင်စား သည့် လူ ၂၅၀ အထိ ဖြစ်လာသည်။ ထိုလူဦး ရေသည် ၆ လအတွင်း၌ အဆမတန် တိုးပွား လာသည်။ တစ်ခါတစ်ရံ သူတို့က ငွေအကြောင်း ကို ပြန်ပြောနေကြသေး သည်။ ထိုမျှလောက် များပြာ သည့် အဖွဲ့ဝင်ဦး ရေ ရှိပြီ စွမ်း အား များ ရှိနေပြီဆိုလျှင် သူတို့လိုအပ်သည့် ငွေထက် အများ ကြီး ပိုရနေပြီ။ ငွေရေ ကြေးရေ သည် နောက်တန် သို့ ရောက်သွား သည်။ ကိုယ်လုပ်ချင်သည့် ကိစ္စများ ကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၁

ယခု ကျွန်တော်ပေ ခဲ့သည့် ဥပမာများသည် အတိုင်ပင်ခံ တစ်ယောက်အနေဖြင့် ကျွန်တော် တွေ့ကြုံခဲ့ရသည့် ကိစ္စများ ဖြစ်သည်။ လုပ်ငန်းတစ်ခု စတင်ရန် ကြိုစာ အာ ထုတ်နေသည့် လူများ အာ ငွေကို အာရုံမစိုက်စေရန် ကြိုစာ ခဲ့သည့်ကိစ္စများ ဖြစ်သည်။ အကယ်၍ အကြံဉာဏ်တစ်ခုသည် သိပ်ကောင်း နေပြီဆိုလျှင် လူအများ က အလွန် လိုချင်ကြမည် ဖြစ်သည်။ သူတို့၏ အစွမ်း အစများ ၊ အချိန်များ ကို အာ ထုတ်မြှုပ်နှံကြမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အကြံကောင်း ဉာဏ်ကောင်း မှ အသိ အပွင့်များ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။

ငွေရှိရုံဖြင့် ၎င်းတို့၏ ရည်မှန်ချက်များကို ရရှိအောင် ဆောင်ရွက်ခြင်း မပြုနိုင်ပေ။ လူများ ကသာ မိမိတို့၏ ရည်မှန်ချက်များကို ရရှိအောင် ဆောင်ရွက်နိုင်သည်။ လူများ သည် မိမိတို့၏ အလုပ်၊ မိမိတို့၏ စီမံကိန်း များကို သေသေချာချာ ကြို ကြို စာ စာ သာ လုပ်ကြမည်ဆိုလျှင် ငွေက နောက်မှာ လိုက်လာမည် ဖြစ်သည်။

မကြာခဏဆိုသလိုပင် လူများ က ‘ကျွန်တော် နောက်လ ဘာလုပ်ရမလဲ၊ ဒီအလုပ် စတဲ့အချိန်အထိ ကျွန်တော် ဘာနဲ့ သွာ စာ ရမလဲ’ဟု မေ လေ့ ရှိကြသည်။ ကျွန်တော်က သူတို့ကို ပြောလေ့ရှိသည်မှာ **‘စ သာ စ ပါ၊ ဆက်သာ လုပ်ပါ၊ တစ်ခုခု ပြီ အောင် လုပ်နှင့်ပါ’** ဟူ၍ ဖြစ်သည်။

ယခု လောလောဆယ် လုပ်စရာရှိသည့် ကိစ္စများကို လုပ်ကိုင်ထား နှင့်ပြီ နောက်လ အတန်ကြာမှ ကိုယ်ရဲ့ ကိုယ်ရေ ကိုယ်တာ ကိစ္စတစ်ခုအနေဖြင့် ငွေရေ ကြေ ရေ ကို ပူပန်ချင်လျှင် ပူပန်ပါဟု ပြောလိုက်သည်။ ကိုယ့်အလုပ်နှင့် ကိုယ်အသက်ရှင်သန်ရေး ပြဿနာကို သိ ခြာ စီခွဲ၍ စဉ် စာ ပါ ဟု အကြံပေး လိုက်သည်။ နောက် လအနည်းငယ်တွင် သက်သောင့်သက်သာ နေချင်သည့် စိတ်က ရှေ့ရောက်သွား ပြီ မိမိ၏ စီမံကိန်း ကို နောက်ရောက်သွား လျှင် မိမိ၏ စီမံကိန်း ပျက်စီး ရန် အလား အလာ များ သည်။

ကိုယ် အသက်ရှင်သန်အောင်၊ စာ ဝတ်နေရေး ပြေလည်အောင်

ရာပြည့်စာအုပ်တိုက်

၁၂

သင့်နောက်က လိုက်နေသည်တွေ

မည်သို့ နေရမည်ကို သိခြာ စဉ် စာပါ။ မိမိဆောင်ရွက်မည့် စီမံကိန်း ကြို က မိမိအတွက် ဘယ်လောက် အရေးကြီးသည်ကို သိခြာ စဉ် စာပါ။ ထိုကိစ္စ နှစ်ခုကို ရောပြီး မစဉ် စာပါနှင့်။ ထိုစီမံကိန်း ကို ဆောင်ရွက်သည် ဖြစ်စေ၊ မဆောင်ရွက်သည် ဖြစ်စေ မိမိ၏စာ ဝတ်နေရေး ကို မိမိကသာ တာဝန်ယူ ရမည် ဖြစ်သည်။ မိမိ၏ စာ ရေး နေရေး အတွက် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် မိမိ၏ အစီအစဉ်ကို အပျက်စီ မခံသင့်ပေ။ စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်နေသည့် အချိန်တွင် ထိုစီမံကိန်း သည် ဝန်ထုတ်ဝန်ပို့ တစ်ခု ဖြစ်လာသလို စာ ရေး ဆောက်ရေး သည်လည်း ဝန်ထုတ်ဝန်ပို့ တစ်ခု ဖြစ်လာနိုင်သည်။ သို့သော် စီမံကိန်း ၏ လိုအပ်ချက်နှင့် မိမိ၏ လိုအပ်ချက် ကို ရောထွေး ပစ်လိုက်လျှင် စီမံကိန်း အောင်မြင်ရန် အခက်အခဲ ဖြစ်နိုင် သည်။

ဤအကြံကိုကြာ ရသည့်အခါ ကျွန်တော်၏ မိတ်ဆွေတစ်ယောက် က သူ့မှာ အလွန်အရေးကြီးသည့် စီမံကိန်း တစ်ခု ရှိသည်။ နှစ်လခန့် ကြို စာ ပမ် စာ လုပ်လျှင် အတော်ခရီး ပေါက်နိုင်မည်။ ထိုနှစ်လအတွင်း စာ ဆောက်စရိတ်အတွက် သူပိုင်ဆိုင်သည့် စာအုပ်များ ကို ရောင်း စာ ရမည်ဟု ဆိုသည်။ ယခုမူ သူ့အနေဖြင့် ထိုဆုံး ဖြတ်ချက်နှင့် ပတ်သက်၍ နောင်တမရ သည်ကို တွေ့ရသည်။ သူ၏ စီမံကိန်း သည် သူမျှော်လင့်ထား သည်ထက် ပို၍ အောင်မြင်နေသည်ကို တွေ့ရသည်။

ရုတ်တရက် အိမ်ဆင်က ဘဝကို ကိုယ်စာ ပြုသည့် ငွေကြေး အကြောင်း ကို ဧည့်ခန့် ဆောင်များ ခြံ ပြောသည့်အခါ မတော်ပန် ဘဲ ပြောရန် ခက်ခဲလှသည်။ ငွေတွင် သူ၏ အကျိုး သက်ရောက်မှုများ ၊ သူနှင့် သက်ဆိုင် သည့် နိယာမများ ရှိသည်။ ထိုအကျိုး သက်ရောက်မှုများ ၊ နိယာမများ သည် နှင် ဆီပန် များ ကဲ့သို့ပင် လှပသည်ဟု ဆိုခဲ့သည်။

လူများ အဖို့ ငွေနှင့်ပတ်သက်လျှင် နာ လည်ရန် ခက်ခဲနေသည်မှာ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၃

ကိုယ်ကသာ လုပ်စရာရှိသည့် ကိစ္စများကို မှန်မှန်ကန်ကန် လုပ်မည်ဆိုပါက ငွေရေ ခြေရေ ရသည့် အလိုအလျောက် ဖြစ်မြောက်လာမည် ဆိုခြင်း ဖြစ်သည်။ သို့သော် ကိုယ်လုပ်စရာရှိသည့် အလုပ်များကို ဦးစွာမလုပ်ဘဲ ငွေအတွက်ကို ဦးစွာ ပူပန်နေတတ်ကြသည်။ ထိုအခါ မိမိ လုပ်စရာရှိသည့် ကိစ္စများကို မလုပ်ဖြစ်တော့ဘဲ ဖြစ်သွား တတ်ကြသည်။ ကိုယ်လုပ်နေသည့် ကိစ္စနှင့်ယှဉ်လျှင် ငွေရေ ခြေရေ ရသည့် နောက်တန် မှာသာ ရှိသည်။

သို့သော် လူအများက ဤအချက်ကို လက်မခံနိုင်ပေ။ မိမိ ကိုယ်တွေ့ အတွေ့အကြုံအရ ငွေရေ ခြေရေ ရသည့် ဒုတိယအဆင့်မှာ ရှိသည်။ နောက်တန် မှာသာ ရှိသည်ဟု သိပါလျက်နှင့် လက်မခံနိုင်ကြဘဲ ငွေရဖို့ကို ပထမ စဉ် စာ ပြီ လုပ်ငန်း ကိစ္စကို ဒုတိယ စဉ် စာ နေကြသည်။ သို့ဖြင့် သူတို့၏ အချိန်များ၊ အာရုံများ၊ ကြိုးစာ အားထုတ်မှုများ လျော့ပါ သွား ကြပြီ လုပ်သင့် လုပ်ထိုက်သလောက်၊ လုပ်နိုင်သလောက် မလုပ်ကြဘဲ ရှိနေကြသဖြင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ရှိနေကြခြင်း ဖြစ်သည်။ ထိုကိစ္စကို သက်သေပြနေသည့် အချက်များ၊ အတွေ့အကြုံများ မှာ များစွာရှိပြီ ငွေရေ ခြေရေ ကို ပထမ ဦးစာ ပေ ခြင်း ဖြင့် အောင်မြင်သည့် သာဓကကိုမူ တစ်ခုမျှ မတွေ့ရပေ။

လူအတော်များ များက ကျွန်တော်ပြောဆိုသည့် အချက်မှာ ကိုယ့်ဘာသာကိုယ် ဟောကိန်း ထုတ်ထားပြီ ကိုယ် ဟောကိန်း ထုတ်ထားသည့် အတိုင်း ကိုယ်ဖြစ်အောင် လုပ်နေခြင်း ဖြစ်သည်ဟု ပြောလေ့ရှိကြသည်။ စီမံကိန်း တစ်ခု မအောင်မြင်လျှင် သော်လည်းကောင်း၊ ကောင်းသော အလုပ်တစ်ခုကို လုပ်ပါလျက် ငွေမရလျှင် သော်လည်းကောင်း၊ သူတို့ မှန်မှန်ကန်ကန် ကောင်း ကောင်း မွန်မွန် ဆောင်ရွက်ခြင်း မရှိ၍ မအောင်မြင်ဟု ကျွန်တော်က ပြောနိုင်သည် ဟူ၍ ဆိုကြသည်။ အမှန်စင်စစ် ထိုသို့ ယူဆလျှင် မှာ ပေလိမ့်မည်။ အပေါ်ယံက သုံ့ သပ်မည် ဆိုလျှင်မူ ယခုဥပဒေသ၌ ယုတ္တိ

ရာပြည့်စာအုပ်တိုက်

၁၄

သင့်နောက်က လိုက်နေသည့်ငွေ

ဗေဒနည်း မကျသော အာ နည်း ချက်များ ရှိလေသည်။ လူအတော်များ များ အနေဖြင့် အမှန်တရားကို ဂရုမပြုလိုဘဲ ယုတ္တိဗေဒ အာ နည်း မှုကိုသာ ဂရုပြု လိုကြသည်။

ယခု ဆက်လက်ဖော်ပြမည့် ဥပဒေသ ခုနစ်ခုစလုံး ၌ ယုတ္တိဗေဒ နည်း အရ အာ နည်း ချက်များ ရှိကြသည်။ ယုတ္တိဗေဒနည်း အရ စဉ် စာ တွေ တောခြင် အာ ဖြင့် ထိုဥပဒေသများ ကို ရရှိမည် မဟုတ်ပေ။ အနောက်တိုင်း အတွေ့ အခေါ်များ ၏ ပြင်ပ၌ရှိသည့် အရာများ ကိုသာ ဤဥပဒေသခုနစ်ခုက ဖော်ပြထား သည်။ ယုတ္တိဗေဒ ပညာရှင်များ အနေဖြင့် ယုတ္တိဗေဒ ကျမ်း စာအုပ် များ ၌ ယခု ဖော်ပြမည့် အချက်များ ကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။

အနောက်နိုင်ငံက လူသာ များ ၏ ယုတ္တိဗေဒ နည်း လမ်း များ သည် အမှန်တရား ၏ ၂ ရာခိုင်နှုန်း မျှကိုသာ ရှာဖွေဖော်ထုတ်နိုင်သည်။ ကျန်သည့် ၉၈ရာခိုင်နှုန်း မှာ ခံစား ချက်များ ၊ လိင်ကိစ္စများ ၊ အနုပညာများ ၊ ဆက်သွယ် မှုများ ၊ အာရုံများ နှင့် သက်ဆိုင်သည်။ ယခု ဖော်ပြသည့် ဥပဒေသ ခုနစ်ခု သည် ယုတ္တိဗေဒဆိုင်ရာ စဉ် စာ ဆင်ခြင်မှုများ တွင် အကျိုး မဝင်သည့် ၉၈ ရာခိုင်နှုန်း သာ ဆက်သွယ်မှုများ နှင့် ပတ်သက်သည်။

၁၈ ရာခိုင်နှုန်း ၌ အဒိဗိသိသိက ပထမဦး စွာ ဘောဂဗေဒပညာကို စတင်လေ့လာစဉ် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကောက်ခံသော အကောက်ခွန်များ ၊ ခွဲတမ်း များ သည် ကြောင် ကျို ဆီလျော်စွာ ကောက်ခံခြင်း ၊ ယုတ္တိဗေဒနည်း ကျကျ ကောက်ခံခြင်း မဟုတ်ခဲ့ပေ။ သို့ဖြစ်၍ အခွန်ကောက်ခံ မည့်အစာ လွတ်လပ်စွာ ကုန်သွယ်မှုပြုခြင်း က ပိုမိုအကျိုး ရှိနိုင်သည်ဆိုသည့် ဆင်ခြင် ခုံမှုများ ကို ပြုလုပ်နိုင်ခဲ့သည်။

သွင် ကုန်ခွန် ကောက်ရခြင်း ၏ အကြောင်း ပြချက် နှစ်ခုမှာ သက်နှု စက်မှုလုပ်ငန်း များ ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်တွင်း ကာကွယ် ရေ အတွက် ဖြစ်သည်ဟူ၍ ဆိုကြသည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၅

အကယ်၍ သင်သည် လုပ်ငန်း ငယ်တစ်ခုကို စတင် တည်ထောင်ချင်သည် ဆိုပါစို့။ ထိုလုပ်ငန်း သည်လည်း အကျိုးအမြတ် ရှိမည်ဆိုပါစို့။ ပြဿနာမှာ ထိုလုပ်ငန်း ကို စတင် တည်ထောင်ရန်အတွက် လိုအပ်သည့် စရိတ်စက က အလွန်ကြီး မာ သည်။ ပထမဆုံး ထွက်လာမည့် ထုတ်ကုန်များ၏ ဈေးနှုန်း ကလည်း အလွန်မြင့်နေလိမ့်မည်။ ထိုသို့ဈေး မြင့်နေလျှင်ပြည်တွင်း ဌ ထုတ်လုပ်သည့် ပစ္စည်း များ ကို မဝယ်ဘဲ ပြည်ပက ထုတ်လုပ်သည့် ဈေး သက်သာသော ပစ္စည်း များ ကို ဝယ်ယူနိုင်သည်။

အကယ်၍ သင်သည် ယုတ္တိဗေဒကိုသာ အာ ကို မည် ဆိုလျှင် ပြဿနာကို မည်သို့ ဖြေရှင်း မည်နည်း ။ ဤပြဿနာကို ဖြေရှင်း သည့်နည်း မှာ သွင် ကုန်ခွန်များ ကောက်ခံခြင်း မပြုဘဲ သင် လုပ်ငန်း စတင် ဆောင်ရွက် နိုင်ရန်အတွက် အစို ရက တိုက်ရိုက် အထောက်အပံ့ ပေး ရုံသာဖြစ်သည်။

ပြည်တွင်း ကာကွယ်ရေး အတွက် အခြား နိုင်ငံများ ကောက်ရသည် ဆိုသည့် အကြောင်း ပြချက်နှင့် စပ်လျဉ်း ၍ ဥပမာ ကျွန်တော်တို့မှာ ကိုယ်ပိုင် ရေနံ စက်မှုလုပ်ငန်း များ ရှိသည်ဆိုကြပါစို့။ ထိုကြောင့်စစ်ရေး စစ်ရာနှင့် ကျုံ့လာသည့်အခါ ရေနံရရှိရေး အတွက် အခြား နိုင်ငံများ ကို အာ ကို နေရာ မလို။ ဤအဆိုသည် အတန်အသင့် ယုတ္တိဗေဒနည်း ကျသည့် အဆို တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သွင် ကုန်ခွန်များ ကောက်ခံရန် လိုမည် မဟုတ်ပေ။

သို့သော် သမိုင်း တစ်လျှောက်ကို ပြန်ကြည့်လျှင် အဒိမ်စမစ်နှင့် သူ၏ နောက်လိုက် နောက်ပါများ လွတ်လပ်စွာ ကုန်သွယ်မှုကို ထောက်ခံ ဆွေ နွေ ခွဲကြစဉ် ကတည်း ကပင် ကျွန်တော်တို့သည် သွင် ကုန်ခွန်များ ကို ပေး နေရသည်။ အသိဉာဏ် ပွင့်လင် သော ရှင်ဘုရင်များ ၊ သမ္မတများ ၊ စီ ပွား ရေး အကြံပေး ပညာရှင်များ အနေဖြင့် ယုတ္တိဗေဒကို ကောင် ကောင် မာ လည်ပါလျက်နှင့်ပင် သွင် ကုန်ခွန်များ ကို ပယ်ဖျက်နိုင်ခြင်း ၊ မရှိကြသေး

ရာပြည့်စာအုပ်တိုက်

၁၆

သင့်နောက်က လိုက်နေသည့်ငွေ

ပေ။ ဤအချက်ကို ကြည့်လျှင် နိုင်ငံတကာ စီပွား ရေ ဆက်စပ်မှုများ ဌ ယုတ္တိဗေဒက ရှေ့ တန် နေရာက ရောက်နေခြင်း မရှိကြောင်း ကျွန်တော်တို့ နှာ မလည်သည့် ကိစ္စတစ်ခုက ရှေ့တန် ရောက်နေကြောင်း သက်သေပြနေ သည်။ ကျွန်တော်တို့၏ ယုတ္တိဗေဒများ ၊ ဆင်ခြင်တုံတရား များ သည် အမှန် တရား ကို တဖြည်း ဖြည်း အဓိလိုက်လိမ့်မည်ဟု မျှော်လင့်ရသည်။ ပထမဦး စွာ ငွေ၏ ပထမ ဥပဒေသမှ အာ နည် ချက်နှင့် ပတ်သက်၍ ဖြစ်နိုင် မဖြစ်နိုင် တွေ ကြည့်ဖို့ထက် လုပ်ကြည့်ဖို့က ပို၍ အရေးကြီး သည်။ ဥပမာအနေဖြင့် ပြောရလျှင် ဗုဒ္ဓဘာသာတွင် နှာ လည်ရန်အတွက် ခံစား မကြည့်ဘဲ ယုတ္တိဗေဒ နည်း အရ စဉ် စာ ဆင်ခြင်နေသည်နှင့် တူသည်။ အတွေ့အကြုံ တစ်ခုကို နှုတ်က ထုတ်ဖော်၍ ပြောကြာ နိုင်သည် ဟူ၍ မယူဆနိုင်။ အခြား အတွေ့ အကြုံမရှိသည့် သူတစ်ယောက်ကို ပြောပြရာ၌ မိမိဝေါဟာရများ သည် ပြည့်စုံလိမ့်မည်ဟု မမျှော်လင့်နိုင်။

ငွေက သင့်နောက်က လိုက်လာမည်ဆိုသည့် ကိစ္စမှာ ထူ ဆန် သလို ဖြစ်နေသည်။ ထိုသို့ ထူ ထူ ဆန် ဆန် ၊ ယုတ္တိဗေဒနည်း နှင့် ဆန့်ကျင်နေသည့် ကိစ္စမျိုး ကို ဆောင်ရွက်ရသည့်အခါ ထူ ထူ ခြာ ခြာ အကျိုး တရား များ ကို ဖြစ်ပေါ်စေတတ်သည်။

လအတန်ကြာက ငွေရေ ကြေ ရေ နှင့် ပတ်သက်၍ အကြံကောင် ဉာဏ်ကောင် ပေ မိသဖြင့် ကျွန်တော် ဒုက္ခရောက်ဖူး သည်။ ရန်ပုံငွေ ထူထောင်သည့် အလုပ်ကို လုပ်နေသော မိတ်ဆွေတစ်ယောက်က နိုင်ငံမှ ထွက်ခွာမည့်ဆဲဆဲဖြစ်သည်။ ထိုသို့ မထွက်ခွာမီ သူ့တာဝန်ယူထား မိသည့် ကိစ္စတစ်ရပ်ရှိသည်။ ထင်ရှား ကျော်ကြား သည့် ရှေ့နေတစ်ယောက် ဥရောပ ၌ ၉ လကြာ သွား ရောက်လေ့လာ ပညာဆဉ် ပူ ရန် ငွေရှာပေ ပါမည်ဟု သူက ကတိပေ ထာ ခဲ့သည်။ ထိုတာဝန်ကို သူ့ကိုယ်စား ကျွန်တော်က ယူစေချင်သည်။ ထိုရှေ့နေ လိုအပ်မည့် ဒေါ်လာငွေ ၈၀၀၀ ရှာပေ ရန်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၇

တာဝန်ကို ကျွန်တော်လက်ခံစေချင်သည်။ ဤနည်း အာ ဖြင့် ထိုရှေ့နေသည် ငွေအတွက် ပူပန်နေစရာ မလိုဘဲ သူ့အလုပ်သူ ကြို့ ကြို့ စာ စာ မှန်မှန် ကန်ကန် လုပ်သွား နိုင်မည်ဟု သူက ထင်နေခဲ့သည်။

ကျွန်တော်က ထိုရှေ့နေကို တွေ့ဆုံလိုက်ပြီ နောက် ငွေရေ ခြေ ရေ တာဝန်ကို ကျွန်တော် ယူကြောင် ပြတ်ပြတ်သာ သာ ပြောလိုက်သည်။ သို့သော် ကျွန်တော်က သူ့ကိုယ်တိုင် လုပ်ဆောင်ရမည့် အလုပ်အချို့ကိုလည်း မှာလိုက်သည်။ ‘ခင်ဗျာ လိုတဲ့ငွေ ရှာပေ ဖို့ တာဝန်ကို ကျွန်တော် ယူတယ်၊ ဘယ်လောက်ရမလဲဆိုတာကိုတော့ ကျွန်တော် အာမခံနိုင်ဘူး ။ ဒါပေမဲ့ ခင်ဗျာ ပိုက်ဆံရပြီဟု သဘောထား ပြီ ခရီး သွား ဖို့အတွက် ပြင်စရာရှိတာတွေ ပြင်ပါ၊ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ’ ဟု ကျွန်တော်က ပြောလိုက်သည်။ ကိစ္စတစ်ခုနှစ်ခုမျှ စုံစမ်း ပြီ သည့်အခါ ကျွန်တော်က တစ်နေရာ နှစ်နေရာသို့ စာရေ ပါဟု မေတ္တာရပ်ခံသည်။ နောက်တစ်ကြိမ်၌ ကျွန်တော်က သူ့လုပ် ဆောင်ရမည့် အလုပ်နှစ်ခုကို ဆောင်ရွက်ပြီ ပြီလား ဟု အကြံပြုမေး မြန် သည့် စာတစ်စောင်ကို လှမ်း ရေ လိုက်သည်။

သူခရီး မထွက်မီ ၆ ပတ်ခန့်အလို တစ်ညနေခင်း တွင် သူက ကျွန် တော်ကို ဖုန် ဆက်ပြီး ကျွန်တော်နှစ်ပေါင် များ စွာ အတွင်း ကြာ ဖူ သမျှ အနက် အဆို ဝါ ဆို စော်ကာ မူကို ပြုတော့သည်။ ကျွန်တော့်အနေဖြင့် ငွေရှာပေ ပါမည်ဟု ကတိပေ ထာ သော်လည်း ဘာမျှမလုပ်ကြောင် ထိုငွေ ရရှိရေ အတွက် သောကပွာ နေပြီ အချိန်တွေ အများ ကြို့ ကုန်နေကြောင်း ပြောပြသည်။ သူပြောချင်တာတွေ ပြောပြီ ၍ မောသွား သည့် အခါကျမှ ကျွန်တော်က သူ့ကိုခိုင် သည့် အလုပ်အတော်များ များ ကို သူမလုပ်ကြောင် တွေ့ရသည်။ ကျွန်တော် ငွေရှာပေ နိုင်မည်ဟု သူက မယုံကြည်၍ ကျွန်တော် ခိုင် သည့် အလုပ်များ ကို မလုပ်ခဲ့။ ကျွန်တော့်ကို အရှေ့ ကဲ့သို့ လှမ်း ပြီ စော်ကာ မော်ကာ လုပ်ချင်မှာ သူ့အတွက် အထောက်အပံ့တစ်ခုကို ရရှိခဲ့၍

ရာပြည့်စာအုပ်တိုက်

၁၈

သင့်နောက်က လိုက်နေသည့်ငွေ

ဖြစ်သည်။ အမှန်စင်စစ် ထိုရရှိခဲ့သည့် အထောက်အပံ့မှာ ကျွန်တော် စာရေး ခိုင်း သည့် လူတစ်ယောက်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ကျွန်တော် အလွန်ဝမ်း နည်း ပမ်း နည်း ဖြစ်သွား သည်။ ထိုရှေ့နေသည် အလွန် ယုတ္တိဗေဒနည်း ကျကျ စဉ် စာ တတ် ပြောဆိုတတ်သော သူ၊ ရည်မှန် ချက်ပန် တိုင် ကို ဦး တည်တက်သည့် သူ တစ်ယောက်ဖြစ်သည်။ ငွေရေ ကြေး ရေ နှင့်ပတ်သက်၍လည်း သူက စနစ်တကျစီမံထား ခြင်း သည် သူ့ငွေရရှိရေး အတွက် ကျွန်တော် လှည့်ပတ် ပြော လွှာ နေရမည်ဟု ထင်သည်။ ကျွန်တော်ကမူ သူရသင့်ရထိုက်သည့် ငွေ ရကိုရမည်ဟူသည့် ခံစား ချက်ကြောင့် အေ အေ ဆေ ဆေ နေနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုဥပမာကို ကြည့်လျှင် ပထမဥပဒေသ၏ ဆောင်ရွက်ပုံကို သဘော ပေါက်နိုင်သည်။ တစ်ဖန် ထိုဥပဒေသအတိုင်း ဆောင်ရွက်ခြင်း အား ဖြင့် မိတ်ဆွေအချို့ ဆုံ ရှုံ နိုင်ကြောင်း ကိုလည်း ပြသနေသည်။ ငွေကိုသာ ရှေ့တန် တင်တတ်သည့် သူများ အနေဖြင့် ဤဥပဒေသကို လိုလိုလာ လာ လက်ခံကြ မည် မဟုတ်ပေ။

သင်သည် ဤစာအုပ်ကို စီမံကိန်း တစ်ခု စမ်း သပ် အကောင်အထည် ဖော်မည့်သူ တစ်ယောက်အနေဖြင့် ဖတ်နေခြင်း ဖြစ်ကောင် ဖြစ်နိုင်သည်။ သို့မဟုတ် အလုပ်ရအောင် ဘယ်လိုလုပ်ရမလဲ၊ ကာ တစ်စီ ဝယ်ဖို့ ပိုက်ဆံ ဘယ်လိုစုရမလဲ စသည့် ကိစ္စများ ကို သိချင်၍လည်း ဖြစ်နိုင်သည်။ ကျွန်တော် သဘောကိုပြောရလျှင် **စီမံကိန်း တစ်ခုကို ကိုယ်ရေး ကိုယ်တာများ နှင့် သီ သန့် ထာ လေ အကျိုး ရှိလေ ဖြစ်သည်။ စီမံကိန်း တစ်ခုနှင့် အသက် မွေ ဝမ်း ကျောင်း တစ်ခုကို ခွဲထား လျှင် ကောင်း မည်။**

သင့်အနေဖြင့် မိမိ၏ နေ့စဉ် စာ ဝတ်နေရေး နှင့် ကိုယ်လုပ်ချင်သည့် စီမံကိန်း များ ကို ခွဲထား သင့်သည်။ ထိုနှစ်ခုကို ရောထွေး သင့်သည်ဟု မထင်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၉

သင့်အနေဖြင့် နောက်တစ်လ နောက်တစ်ပတ် နောက်တစ်နာရီ စသည်ဖြင့် အသက်ရှင်သန်ရန် စာ စရာရှိဖို့ လိုအပ်သည်မှာလည်း မှန်သည်။ သို့သော် မိမိ၏ စီမံကိန်းကို စာရေးသောကံ့ရေ အတွက် ဦးတည်၍ မဆောင်ရွက် သင့်ပါ။ စာ ရေးသောကံ့ရေ နှင့် စီမံကိန်းကို ရောထွေး ခြင် မပြုသင့်ပါ။ သို့သော် လူအတော်များ များ သည် ထိုနှစ်ခုကို ခွဲခြာ ခြင် မပြုနိုင်။ သူတို့ စိတ်ထဲမှာ ရှိနေသည့်အရာများ ကို မမှီတတ်သုန် ဆောင်ရွက်ခြင် မပြုနိုင်။ ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲမရှိ။ စာ ဝတ်နေရေ များ နှင့် ရောထွေး ၍ သွာ တတ်သည်။ ထိုသို့ စာ ဝတ်နေရေ များ နှင့် မိမိ၏စိတ်ကူ စိတ်သန် များ ရောထွေး သွာ သည့်အခါ အသက်ရှင်နေထိုင်ရန်အတွက် လောကကြီး က မိမိတို့အာ ကျွေ မွေ ရန်တာဝန်ရှိသည်ဟု ယုံမှတ်လာတတ်ကြသည်။

ဤနေရာ၍ ကျွန်တော် မေ့ ခွန် တစ်ခု မေ့ လိုသည်။ လူ့အဖွဲ့အစည်း အနေဖြင့် လူတိုင်း ကို ငွေရေ ခြေရေ အရ တစ်သက်လုံး တာဝန်ယူထား နိုင်သည့် အဆင့်ကို ရောက်ပြီလား ။ လူတိုင်း လူတိုင်း ကို ငွေရေ ခြေရေ အရ အကူအညီပေး သင့်သည်ဟု ထင်ပါသလား ။ ကျွန်တော်တို့အနေဖြင့် စိတ်ပိုင်း ဆိုင်ရာ မပြည့်ဝသူများ ၊ ကလေး ငယ်များ ကိုယ်ခန္ဓာမသန်စွမ်း သူများ ကိုသာ ထောက်ပံ့သင့်သည်ဟု ထင်သည်။ အချိန်ကြာလာသည့်အခါ အခြား သူများ ကိုလည်း စာရင် ထဲသို့ ထပ်ထည့်ကောင် ထည့်နိုင်မည်ဟု ထင်သည်။ ထည့်ချင်မှလည်း ထည့်နိုင်မည်။ လောလောဆယ်ဆယ်၌ သင် သည် ကိုယ့်ကိုယ်ကိုလည်း ကျွေ မွေ နိုင်သည်။ ကိုယ်လုပ်စရာရှိသည့် အလုပ်များကိုလည်း လုပ်နိုင်သည် ဟုသာ ယုံကြည်ထား လိုက်ခြင် က အကောင် ဆုံ ဖြစ်သည်။

မိမိအသက်မွေ ဝမ်း ကြောင် နှင့် ကိုယ်လုပ်ချင်သည့်အလုပ်များ စုစည်း မှုရှိသည့်အခါ ထူ ခြာ မှုများ ဖြစ်ပေါ်လာတတ်သည်။ ဤနေရာ၌ မှန်ကန်စွာ အသက်မွေ ဝမ်း ကျောင် ပြုမှုဟူသည့် သဘောတရား တစ်ခု

ရာပြည့်စာအုပ်တိုက်

၂၀

သင့်နောက်က လိုက်နေသည့်ငွေ

ဝင်လာသည်။ ထိုဝေါဟာရကို ကျွန်တော်သည် ဇင်ကမ္မဋ္ဌာန် ပြဆရာတစ်ဦး ထံမှ ကြာ နာ ခဲ့ခြင်း ဖြစ်သည်။ မည်သည့်နေရာက စလာသည်ကိုလည်း မသိ။ ထိုဝေါဟာရ၏သမိုင်းကြောင်းကိုလည်း ကျွန်တော် မသိပါ။ ခင်ဗျာ အနေဖြင့် မှန်ကန်စွာ အသက်မွေ ဝမ်းကျောင်းပြုသည် မပြုသည်ကိုလည်း ကျွန်တော် မသိပါ။ သို့သော် ခင်ဗျာ ကိုခင်ဗျာ မေ ခွန် အချို့ မေ ကြည့်ရန်အတွက် ကျွန်တော်က အကြံပြုလိုသည်။ ထိုမေ ခွန် များမှာလည်း ခက်ခက်ခဲခဲဖြစ်ရမည့်အရာ မဟုတ်ပါ။ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင်းပြုသည်မပြုသည်ကို ရှုမြင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေသည့် မေ ခွန် များ သာ ဖြစ်သည်။

ပထမဦးစွာ မေ သင့်သည့် မေ ခွန် သည် သင့်၏အလုပ်ကို နှစ်ရှည် လများ လုပ်နိုင်သလား ။ ဥပမာ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင်းပြုခြင်း သည် တစ်သက်လုံး လက်သမား လုပ်ခြင်း ဖြစ်ကောင်း ဖြစ်မည်။ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင်း ပြုမှု၏ အရည်အချင်း တစ်ရပ်မှာ ထိုလုပ်ငန်း ကို ဆောင်ရွက်ခြင်း ဖြင့် စကြဝဠာကြီး တစ်ခုလုံး ကို ရှုမြင်နိုင်သည်။ အရည်အချင်း များ ၊ ကျွမ်းကျင်မှုများ ကို ဖြည့်ဆည်း ရာ ရောက်နေခြင်း ပင် ဖြစ်သည်။ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း အာ ဖြင့် လောကကြီး တစ်ခုလုံး ကို ရှုမြင်နိုင်ပုံမျိုး ဖြစ်သည်။ ဟဲမင် ဝေ၏ **အဖို အိုနှင့် ပင်လယ်ပြာ**ဟူသည့် ဝတ္ထုနှင့် သဘောချင် တူသည်။ ထိုဝတ္ထုထဲ၌ တံငါသည် တစ်ဦး ဖြစ်သူ အဖို အိုသည် တံငါလုပ်ငန်း ကို လုပ်ကိုင်ခြင်း ဖြင့် ကမ္ဘာကြီး တစ်ခုလုံး နှင့် တွေ့ကြုံနေရသည်ဟု ထင်သည်။

ထိုအခါ မည်သို့သော အကျိုးကျေးဇူး မျိုး ကို ခံစား ရမည်နည်း ။ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင်း ပြုကတည်းကပင် ထိုက်တန်သည့် ဆုလာဘ်များ ကို ချီ မြှင့်ခံရသည်။ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင်း ပြုသူ အနေဖြင့် လောကကြီး ကို နက်နက်ရှိုင်း ရှိုင်း ရှုမြင်တတ်လာသည်။ အသက်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၂၁

၂၀ အရွယ်နှင့် နှိုင်းယှဉ်လျှင် အသက် ၃၀ အရွယ်၌ ပိုမို၍ ရင့်ကျက်လာမည်။ အသက် ၄၀၊ ၅၀ အရွယ်များ၌ ပို၍ရင့်ကျက်လာလိမ့်မည်။ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင် ပြုသည့်အတွက် အသက်ကြီး လေကောင် လေဖြစ်လာမည်။ အသုံးပြုလေ ပိုမိုတောက်ပြောင် နက်ရှိုင်း လာလေ ဖြစ်မည်။

အခြား ကိုယ့်ကိုယ်ကို မေ့ရန် ကောင် သည့် မေ့ခွန် တစ်ခုမှာ မိမိ၏အသက်မွေ ဝမ်းကျောင် လုပ်ငန်း သည် မူလပကတိကပင်လျှင် လူ့အဖွဲ့အစည်း ကို အကျိုးပြုမှု ရှိမရှိ မေ့ရန် ဖြစ်သည်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို မေ့ရန် သည့်အခါ အလွန် ဖြေရန်ခက်သည့် မေ့ခွန် ဖြစ်သည်။ စံချိန်စံနှုန်း များ လည် သတ်မှတ်ရန်အလွန်ခက်ခဲသည်။ သို့သော် လက်သမာ တစ်ယောက်အနေဖြင့် လူ့အဖွဲ့အစည်း အတွက် ကောင်ကောင် ကြီး အကျိုးပြုနိုင်သည်။ ဤနေရာ၌ ပြောလိုသည်မှာ **မိမိအသက်မွေ ဝမ်းကျောင် က တခြား ၊ ကောင် သည့်အလုပ်များ ကို လုပ်ဖို့ဆိုသည့် စိတ်ကူက တခြား ဟု နှစ်ခုခွဲခြား ခြင် မပြုသင့်ပါ။** မိမိ၏အသက်မွေ ဝမ်းကျောင် အတွက် မှန်ကန်ကောင် မွန်စွာ ပြုကျင့်နိုင်သည်။ မှန်ကန်စွာ အသက်မွေ ဝမ်းကျောင် မှုကို လက်ခံကျင့်သုံး မည်ဆိုလျှင် ကိုယ်လုပ်ချင်သည်ကတခြား ၊ ကိုယ်လုပ်နေသည်ကတခြား ဖြစ်နေစရာမလိုပေ။ ကိုယ်မလုပ်ရသည့် အလုပ်များ ကိုလည် လွှတ်သည့်ငါ ကြီး သလို ဖြစ်နေစရာမလိုပေ။ မိမိ၏ မျက်စိထဲ၌ ကိုယ်လုပ်နေသည့် လုပ်ငန်း များ သည် အခြား လုပ်ငန်း များ လိုပင် လူ့အဖွဲ့အစည်း ကို အကျိုးပြုသည့်လုပ်ငန်း ဖြစ်နေလိမ့်မည်။

မှန်ကန်စွာ အသက်မွေ ဝမ်းကျောင် မှုနှင့် ပတ်သက်၍ လမ်းညွှန်မှု အချို့ ပေ လိုပါသည်။ သို့သော် မှန်ကန်စွာ အသက်မွေ ဝမ်းကျောင် ပြုမှု အာ လုံ ကို ဝေါဟာရဖြင့် ဖော်ထုတ်တင်ပြနိုင်မည့် မဟုတ်ပါ။ ဤနေရာ၌ အသုံးပြုနေသည့် ဝေါဟာရများ ၊ စာပိုဒ်များ ၊ အသေ အဖွဲ့များ သည် တကယ်

ရာပြည့်စာအုပ်တိုက်

၂၂

သင့်နောက်က လိုက်နေသည့်ငွေ

ဖြစ်ရပ်တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ တိတိကျကျ ဖော်ပြနိုင်မည် မဟုတ်ပေ။ သင့်၏ ဆက်ဆံရေးကိုလည်း တိတိကျကျဖော်ပြနိုင်မည့် မဟုတ်။ ကိုယ် ဘယ်လိုလူဖြစ်သည် ကိုယ်ဘာတွေလုပ်နေသည်ကိုလည်း တိတိကျကျ ဖော်ပြနိုင်မည် မဟုတ်ပါ။ သို့သော်လည်း မှန်ဝါ နေသော မှန်တံခါမှ လှမ်း ကြည့်လျှင် သက်တံတစ်ခုကို မြင်ရသလို အနည် ငယ်မျှ သဘောပေါက် နာ လည်စေနိုင်သည်။

မှန်ကန်စွာ အသက်မွေ ဝမ်း ကျောင် ပြုမှုသည် ကိုယ်လုပ်နေသည့် အလုပ်ကို ပထမဦးစာ ဖြစ် ပြီး ငွေရေကြေ ရေ ကို နောက်တန်မှသာ သည့် သဘောတရား ဖြစ်သည်။ ဥပမာအနေဖြင့် ရေနွေး ငွေ့ စက်ခေါင် တစ်ခုကို ကြည့်ပါ။ ထိုရေနွေး ငွေ့စက်ခေါင် ၌ မီ နှင့်ရေကို အတူတကွ အလုပ်လုပ်ကြခြင်း ကြောင့် စက်ခေါင် ကို ရှေ့သို့ သွား စေရန် ရေနွေး ငွေ့များ ထွက်လာစေသည်။ ငွေကြေး သည် ရေနွေး ငွေ့နှင့်တူသည်။ **မီ နှင့်တူသော ဆန္ဒနှင့် ရေနှင့်တူသော ဇွဲတို့သည် စက်နှင့်တူသော အခြေအနေကောင် ၌ ပေါင် စည် မိကြခြင်း အာ ဖြင့် ရေနွေး ငွေ့နှင့်တူသော ငွေများ ပေါ်ထွက်လာ ခြင်း ဖြစ်သည်။**

ကျွန်တော်နေဖြင့်ပြောရလျှင် မှန်ကန်သော အလုပ်များ ကို လုပ်ဖို့က ပထမ၊ ငွေရေ ကြေ ရေ က ဒုတိယဆိုသည့် သဘောတရား ကို လက်ခံရန် မခက်ပါ။ ကျွန်တော်၏ လက်တွေ့ဘဝကပင် အတွေ့အကြုံရရှိခဲ့ပြီ ဖြစ်သည်။

ကျွန်တော်ဆယ်ကျော်သက် ဘဝက ပန် ချီဆရာလုပ်ရမည်လား ၊ အခြာ အလုပ်ကို လုပ်ရမည်လား ဆို ဖြတ်ရန် ခက်နေသည်။ သို့ဖြစ်၍ တစ်ခါက အမေ၏မိတ်ဆွေတစ်ယောက်ဖြစ်သော ထင်ရှာ ကျော်ကြာ ပြီ လူအများ လေ စာ ခြင် ခံရသည့် ပန် ပုဆရာတစ်ယောက်ကို ကျွန်တော်၏ ပန် ချီများ ကို ပြပြီး ‘ကျွန်တော် ပန် ချီဆရာဖြစ်နိုင်မလား’ ဟု မေ ဖူ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၂၃

သည်။ သူကပန် ချီကာ များ ကို ကြည့်ပြီး နောက် ‘အဲဒီပန် ချီကာ တွေက သိပ်ကောင် တာပဲ၊ ဒါပေမယ့် မင် ဟာ ပန် ချီဆရာ ဖြစ်နိုင်လာ မဖြစ်နိုင်ဘူး လာ ဆိုတာကို ပန် ချီကာ ပေါ်မှာ မတွေ့ရဘူး။ ပန် ချီဆရာ ဖြစ်နိုင်လာ မဖြစ်နိုင်ဘူးလား ဆိုတာ မင် အပေါ်မှာ မူတည်တယ်။ မင် ဟာ နေ့တိုင်း တစ်နေ့ကို ၈ နာရီလောက် အလုပ်လုပ်နိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည် တယ်’ ဟုပြန်ပြောလိုက်သည်။ ထိုသူသည် ဇင် လေ့ကျင့်ခန်း များ ကျင့်တာ ပုံရသော ဂျပန် ပန် ပုဆရာတစ်ယောက် ဖြစ်နေသည်။

ကျွန်တော့်အနေဖြင့် ပန် ချီနှင့်ပတ်သက်၍ တစ်နေ့လျှင် ၈နာရီခန့် ၄၊ ၅ နှစ်လောက် အလုပ်လုပ်လိုက်လျှင် ထိုပန် ချီပညာဖြင့် အသက် မွေ ဝမ် ကျောင် ကောင် ကောင် ကြို ပြုနိုင်သည်။ ထိုမျှလောက် အချိန်ကုန်ခံ ခြင် ၊ စွမ်း အာ များ စိုက်ထုတ်ခြင် ၊ အာ သွန်ခွန်စိုက်ဆောင်ရွက်ခြင် ၊ စိုက် ခြင် ဖြင့် တန်ဖိုး ရှိသည့် လူတစ်ယောက်၊ ပန် ချီဆရာတစ်ယောက် ဖြစ်လာနိုင် သည်။ ပန် ချီဥဒါမဟုတ် မည်သည့်ကိစ္စဥဒါဆို ထိုသို့ပင် ဖြစ်နိုင်သည်။ မိမိ၏ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ခြင် အာ ဖြင့် စွမ်း ရည်များ တို့ ပွား လာနိုင်ပြီး အသက်မွေ ဝမ် ကျောင် တစ်ခုအဖြစ် အာ ကို အာ ထာ ပြုနိုင်သည်။ ထိုသို့ ကြို စာ ပမ် စာ မလုပ်ဘဲ ဘာမျှ ဖြစ်လာမည်ဟု မမျှော်လင့်နိုင်ပါ။

ကိစ္စတစ်ခုကို ကြို စာ ပမ် စာ အာ ထုတ် လုပ်ကိုင်လျှင်၊ ဆန္ဒ ပြင် ထန်မှုရှိလျှင် ကိုယ်လုပ်ချင် သည့် အရာများ ကို လုပ်ကာ အသက်မွေ ဝမ် ကျောင် ပြုနိုင်သည့် နည်း လမ်း များ စွာကို ရှာဖွေတွေ့ရှိရမည်။

အကယ်၍ ပန် ချီဆရာ တစ်ယောက်က ငွေ ရေ ကြေး ရေ အရ အောင်မြင်မှု ရရှိသည့် ကိစ္စသည် အစွမ်း အစနင့် မဆိုင်၊ ကံကြမ္မာနှင့်သာ ဆိုင်သည်ဟု သဘောထား လျှင် သူနှင့် သဘောတူညီသည့် အခြား သူများ ကို တွေ့နိုင်သည်။ ထိုသို့ သဘောတူညီသည့် သူများ ပေါင် စည် ပြီး ဆောင် ရွက်နိုင်သည့်။ လူသိများ သော သည် အနုပညာရှင် လုပ်ဖော်ကိုင်ဖက်များ

ရာပြည့်စာအုပ်တိုက်

၂၄

သင့်နောက်က လိုက်နေသည့်ငွေ

ပေါင် စည် ပြီ အကျိုးအမြတ်ကို အဓိကမထား သည့် အဖွဲ့အစည်း တစ်ခု တည်ထောင်နိုင်သည်။ သာမန်အဆင့်ထက် သာသည့် ပါရမီရှင်များ ၊ အစွမ်း အစများ ပေါင် စည် မိသည့်အခါ ငွေများ အလိုအလျောက် စီ ဝင်လာမည် ဖြစ်သည်။ ထို့အတူပင် အခြား စာရေး ဝါသနာပါသူများ ၊ ဂီတဝါသနာပါသူ များ စသည်တို့လည်း ပေါင် စည် ဆောင်ရွက်နိုင်သည်။ ၅ နှစ်ခန့်အတွင်း ငွေများ ဝင်လာပြီ ထိုငွေနှင့် အသက်မွေ ဝမ်း ကျောင်း နေထိုင်နိုင်သည်ကို တွေ့ရသည်။

ဝင်ငွေ ရရှိရုံသာမက အခြား သင်ခန်းစာ နှစ်ခုကိုလည်း ရရှိသည်။ ပထမ သင်ခန်းစာမှာ **ဈေးကွက်ထဲက စီ ပွား ရေ အင်အား စုများ ၏ ရွေ့ချယ်မှု မူသည့် ပါရမီအစွမ်း အစ ရှိသည့် သူများ ကို ရွေ့ချယ်ခြင်း လည် ဖြစ်ကောင် ဖြစ်မည်။ ဖြစ်ချင်မှလည်း ဖြစ်မည်။ တစ်ခါတစ်ရံ၌ ပါရမီ မရှိ၊ အစွမ်း အစ မရှိသည့် သူများ ကို ရွေ့ချယ်မိခြင်း မျိုးလည်း ဖြစ်နိုင်သည်။** ဒုတိယ သင် ခန်းစာမှာ ဈေးကွက်ထဲက ငွေရေ ကြေး ရေ အရ ချီ မြှင့်မှုများ ကို အခြေခံပြီး မှ မိမိ အစွမ်း အစများ ကို တို့ ပွား အောင် လုပ်သင့်သည် မဟုတ်။ **ငွေရေ ကြေး ရေ အရ ချီ မြှင့်ခြင်း ခံရသည့် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ မိမိ၏ အစွမ်း အစများ ကို အမြဲတို့ ပွား အောင် ကြို စာ အာ ထုတ် နေရမည်ဖြစ်ကြောင်း သင်ခန်းစာ ရရှိနိုင်သည်။** အနုပညာရှင်ပေါင် များ စွာတို့သည် သူတို့ ငယ်ရွယ်စဉ်က ငွေရေ ကြေး ရေ အရ အောင်မြင်မှုများ စွာ ရရှိခဲ့ပြီး နောက်ဆုံး၌ ငွေနောက်ကို လိုက်နေသဖြင့် ထိုအခြေအနေထက် ကျော်၍ တို့ တက်မှု မရှိ သည်ကို တွေ့ခဲ့ရသည်။ အသက်သာ ကြို လာသော်လည်း သူတို့၏ အရည် အသွေ များ တို့ မလာကြောင်း တွေ့ရသည်။ သူတို့ကို အများ ခံ ချီ မြှင့် သည့် အတွက်သာ ဆက်လက်၍ ကြို စာ အာ ထုတ် တတ်ကြသဖြင့် သူတို့ ၏ အနုပညာများ ၊ အစွမ်း အစများ သည် ပုံသေဖြစ်နေပြီ ဆက်လက် တို့ တက်ခြင်း

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၂၅

မရှိတော့ပေ။ ထို့ကြောင့် သန်ရာလူများ စုပေါင်း၍ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်း ဆောင်ရွက်ခြင်း အာ ဖြင့် ကိုယ်သန်ရာကိုသာ ဇောက်ချ ဆောင်ရွက်နိုင်သည်။ ပန် ချီကာ တစ်ချပ် သို့မဟုတ် အနုပညာပစ္စည်း တစ်ခု ကို ဒေါ်လာ ထောင်သောင်း ချီ၍ ချီ မြှင့်ခြင်း ခံရလျှင် သူသည် အလာ တူ ပစ္စည်း မျို့ ကိုသာ ထပ်ခါတလဲလဲ ထုတ်လုပ်တော့မည်။

ဤနေရာ၌ လုပ်သင့်လုပ်ထိုက်သည့် အလုပ်များ ကို လုပ်ခြင်း နှင့် ဘဏ်မှ ချေ ငွေ ရရှိနိုင်မှုတို့အကြား ဆက်စပ်မှုကို တင်ပြလိုသည်။ ဘဏ်များ ၊ ဘဏ်လုပ်ငန်း ရှင်များ သည်လည်း အခြား သူများ လိုပင် နာ လည်ရန် ခက်သည့်သူများ ဖြစ်ကြသည်။ ယခုအခါ ကျွန်တော် အကြံပေး ရသည့် စီ ပွာ ရေ လုပ်ငန်း ရှင် များ စွာရှိသည်။ သူတို့အတွက် ဘဏ်မှ ချေ ငွေများ ရရန်လည်း ဘဏ်များ သို့ မကြာခဏ ခေါ်သွား ရသည်။ ကျွန်တော် သတိ ထာ မိသည့် ကိစ္စတစ်ခုမှာ ဘဏ်သမား ကောင် တစ်ယောက်သည် အခါ ခပ်သိမ်း ယုတ္တိဗေဒနည်း ကျကျ စဉ် စာ ဆင်ခြင်မှုရှိရှိ ဆုံ ဖြတ်ချက်ချသူများ မဟုတ်ကြပေ။ ဘဏ်လုပ်ငန်း ရှင်များ သည် သူတို့ထံ လာ၍ ငွေချေ ငှာ သူများ စာရွက်စာတမ်း များ စနစ်တကျ ပြည့်ပြည့်စုံစုံ ပါစေချင်ကြသည်။ ထိုစာရွက်စာတမ်း ပေါ်က ကိန် ဂဏန် များ ထက် ပို၍ အရေ ကြိ သည်မှာ ထိုစာရွက်စာတမ်း များ သည် မည်မျှ အရေ ကြိ သည်ဟု ငွေချေ သူက ရှုမြင် နိုင်စွမ်း ဖြစ်သည်။ ဘဏ်သမား ကောင် တစ်ယောက်သည် ငွေချေ သင့်၊ မချေ သင့် ဆုံ ဖြတ်ချက်ကို ငွေချေ သူ၏ အရည်အချင်း ပေါ်၌ မူတည်၍ ချမှတ်သည်ဟု ပြောလေ့ပြောထ ရှိကြသည်။ ငွေချေ သူ ဆိုသည်မှာ ချေ ငွေ ရရန် ကြို စာ အာ ထုတ်သည့် လှုပ်ရှား မှုများ နှင့် သူ လုပ်စရာရှိသည့် အလုပ် များ ကို လုပ်ဆောင်နိုင်စွမ်း ရှိသူ တစ်ယောက် ဖြစ်သည်။ ထိုအရည်အချင်း များ ရှိသည်ဟု ယုံကြည်မှသာ ကျွန်တော်က ကျွန်တော်၏ ဖောက်သည် တစ် ယောက်ကို ဘဏ်သို့ ပို့လေ့ရှိသည်။ ငွေချေ သူ တစ်ယောက်၏ စီပွာ ရေ လုပ်ငန်း က လူ့အဖွဲ့အစည်း လိုအပ်ချက်များ ၊ လိုအင်ဆန္ဒများ ကို မည်မျှ

ရာပြည့်စာအုပ်တိုက်

၂၆

သင့်နောက်က လိုက်နေသည့်ငွေ

ဖြည့်စွမ်း နိုင်စွမ်း ရှိသည်။ မရှိသည် အပေါ်မူတည်၍ ငွေချေ ရန် ဆုံ ဖြတ်ချက် ချမှတ်လေ့ရှိသည်။ အကယ်၍ လူ့အဖွဲ့အစည်း လိုအပ်ချက်ကို ဖြည့်ဆည်း နိုင် စွမ်း ရှိသည်ဆိုလျှင် ထိုစီ ပွား ရေ လုပ်ငန်း သည် အကျိုး အမြတ် ရရှိမည် ဖြစ်သည်။ အကျိုး အမြတ် ရရှိနိုင်သည့် လုပ်ငန်း တစ်ခုကို ငွေချေ သင့်သည်။ အကယ်၍ လူ့အဖွဲ့အစည်း လိုအပ်ချက်ကို ဖြည့်စွမ်း နိုင်ခြင်း မရှိလျှင်ထိုစီ ပွား ရေ လုပ်ငန်း သည် အကျိုး အမြတ် မရရှိနိုင်ပေ။ အကျိုး အမြတ် မရရှိနိုင်သည့် လုပ်ငန်း တစ်ခုကို ငွေချေ ခြင်း မပြုနိုင်။

အချို့ စာဖတ်သူများ က ကျွန်တော်ပြသည့် ဥပမာကို ကြည့်ပြီး အထင်အမှင်လွဲမှာ ကောင်း လွဲမှာ နိုင်သည်။ အချို့လူများ အာ ဟုတ်ပြီး ကျွန်တော်တော့ အေ အေ ဆေ ဆေ ပဲ နေတော့မယ်၊ ငွေရေ ကြေ ရေ နဲ့ ပတ်သက်လို့ ဘာမှ မပူပင်တော့ဘူ ဟု ပြောကြလိမ့်မည်။ အချို့ စာဖတ်သူ များ က ဘယ်လိုကိစ္စဟာ မှန်မှန်ကန်ကန် ကိစ္စလဲ၊ မှန်မှန်ကန်ကန် အလုပ် ဆိုတာ ဘယ်လိုဟာမျိုး လဲ ဆိုတာ ထိုင်ပြီး စဉ် စာ လိုက်ဦး မယ်။ ပြီ မှ ဒုတိယအဆင့် အနေနဲ့ အစစအရာရာ ချောမွေ့မှုရှိအောင် လုပ်လိုက်မယ်။ တတိယအဆင့်မှာ ဘာမှ အပြစ်အနာအဆာ မရှိတဲ့ အဆောက်အအုံ ဖြစ် စေချင်တယ်။ စတုတ္ထအဆင့် အနေနဲ့ လူတိုင်း က သပ်သပ်ရပ်ရပ် ဝတ်စာ ထာ ရမယ်။ အဲဒီအခါကျမှ ငွေဟာ လှိမ့်ဝင်လာလိမ့်မယ်ဟု ပြောတတ်ကြ သည်။

ထိုနည်း လမ်း နှစ်ခုစလုံး က အလုပ်ဖြစ်ကောင် ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော်ပြောချင်သည်မှာ ထိုကဲ့သို့ မဟုတ်။

ကျွန်တော် ပြောချင်သည်မှာ လူတစ်ယောက် အနေဖြင့် သူ့ဆန္ဒရှိ သည့် အလုပ်တစ်ခုကို ပြင် ပြင် ထန်ထန် ကြို စာ အာ ထုတ်ရမည်။ သူ ဘယ်လိုလူ ဆိုသည့်အရာနှင့် သူလုပ်နေသည့် အလုပ်ကို ပေါင် စည် နိုင်ရ မည်။ သူ၏ လုပ်ငန်း ကြို တစ်ခုလုံး ကို ခြုံငုံသုံး သပ်နိုင်စွမ်း ရှိရမည်။ စနစ်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၂၇

တကျ အလုပ် လုပ်နိုင်ရမည်။ ဤနည်း အာ ဖြင့် ငွေရေ ခြေ ရေ ကို အထောက်အကူ ပြုမည်ဟု မမှတ်မသန် ယုံကြည်သူ ဖြစ်စေရမည်။

တစ်နည်း အာ ဖြင့် ပြောရလျှင် **ငွေရေ ခြေ ရေ ကို လုံ ဝရှောင်တိမ် ခြင် နှင့် ဦ စာ ပေ ခြင် ဟူသော အစွန် နှစ်ခုကြာ မှ လွတ်ကင်း သည့် တစ်နေရာကို ရှာဖွေ၍ ဆောင်ရွက်ရန်** ဖြစ်သည်။ ငွေရေ ခြေ ရေ ကို မျက်လုံ တစ်လုံ နှင့် ဥပမာ ပေ နိုင်သည်။ မြင်ကွင်း မျာ ကို မြင်ရန်အတွက် မျက်လုံ သည် လုံ ဝအသေကြီ လို ငြိမ်နေ၍ မရပေ။ မျက်လုံ ကိုယ်တိုင်က လှုပ်ရှာ နေ ရမည်။ သို့သော် လှုပ်ရှာ မှုများ လျှင်လည် ဘာမျှမြင်ရမည် မဟုတ်ပေ။ ရုပ်ပုံ တစ်ခု ပြတ်ပြတ်သာ သာ ကြည်ကြည်လင်လင် မြင်နိုင်ရန်အတွက် တည် ငြိမ်မှုနှင့် လှုပ်ရှာ မှုတို့ကို တစ်စုံတစ်ရာသော အချို့ အစာ ဖြင့် ပေါင် စပ်ရန် လိုသည်။ ငွေရေ ခြေ ရေ မှာလည်း ထိုသို့ပင် ဖြစ်သည်။ တစ်ငြိမ်မှုနှင့် လှုပ်ရှာ မှုတို့ကို အတိုင် အတာ တစ်ခုအထိ ပေါင် စပ်ရသည်။

ဤနေရာ၌ ငွေနှင့် လူ့ဘဝကို ဆက်စပ်မှုကို ဆွေ နွေ လိုပါသည်။ ကလေး ဘဝတုန်း က ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကို ကူညီထောက်ပံ့ ခြင် မပြုနိုင်။ ကိုယ့် စာ ဝတ်နေရေ အတွက် ရှာဖွေခြင် မပြုနိုင်။ အလာ တူ ပင် ကျွန်တော်တို့ အသက်အရွယ် ကြီ ရင်ပြီ ကွယ်လွန်ခါနီး အချိန်များ ၌ လည် ကိုယ့်ကိုယ်ကို ရှာဖွေကျွေ မွေ ထောက်ပံ့ခြင် မပြုနိုင်ကြ။ ထိုကလေး ဘဝနှင့် လူအိုဘဝ နှစ်ခုကြာ ထဲ၌သာလျှင် ကျွန်တော်တို့ကိုယ် ကျွန်တော် တို့နှင့် အခြာ သူများ ၏ စာ ဝတ်နေရေ သည် ပြဿနာတစ်ခု ဖြစ်လာသည်။ အချို့ လူနေမှုစနစ်များ ၌ လခ အနည် ငယ်ပေ ပြီ အလုပ်သင်စေသည့် စနစ်များ ရှိကြသလို အငြိမ် စာ မယူမီ လစာတဖြည့် ဖြည့် ချင် ဝှို သွာ သည့် အချိန်ကာလများ လည် ရှိကြသည်။ အမေရိကန် ပြည်ထောင်စု၏ ဝင်ငွေဖြန့်ဖြူး ပုံကို ကြည့်လျှင် လူဦး ရေ၏ ၂၀ ရာခိုင်နှုန်း က ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်း ကို ရရှိနေကြသဖြင့် တရာ မမျှတ သလို ဖြစ်နေသည်။

ရာပြည့်စာအုပ်တိုက်

၂၈

သင့်နောက်က လိုက်နေသည့်ငွေ

သို့သော် ထိုဝင်ငွေ ရရှိပုံကို သက်တမ်း ခွဲ၍ကြည့်လျှင် လူငယ်ဘဝမှ လူလတ်ဘဝ၊ လူကြီး ဘဝသို့ တက်လှမ်း လာသည့်အခါ အသက် ကြီး လာသည်နှင့်အမျှ ဝင်ငွေတို့ လာလေ ဖြစ်ကြောင်း ကို တွေ့ရမည်။

မိမိ၏ ဘဝကို မိမိပြန်စဉ် စာ ကြည့်လျှင် မည်သို့ပင်ဖြစ်စေ အချိန် အတိုင် အတာ တစ်ခုအထိ အသက် ရှင်သန် ဦး မည်ဟု ဆော့ချာသည်။ ထိုသို့ မိမိကိုယ်မိမိ အသက်ရှင်သန်ဦး မည် ဖြစ်ကြောင်း သတိထား မိလျှင် မိမိ ၏ ရှုမြင်ပုံကို ပြောင်း လဲနိုင်သည်။ လောလောဆယ် လိုချင်သည့်အရာ များ ၊ ဖြစ်ချင်သည့် အရာများ လျော့ပါ သွား ပြီ ကိုယ် အမှန်တကယ် လုပ်ချင် သည့် အရာများ ကို ရှာဖွေဖော်ထုတ်ရန်အတွက် အခွင့်အလမ်း ပိုရမည်။ ထိုသို့ ကိုယ့်အကြောင်း ကိုယ်သိ၍ ကိုယ့်ကိုယ်ကို နာ လည်သည့်အခါ ရှင်သန်ရန် အခွင့်အလမ်း လည် ပိုများ လာမည်။ အခြား သူများ နှင့်လည် အဆင်ပြေပြေ ပေါင် သင် ဆက်ဆံနိုင်မည်။ ငယ်ရွယ်စဉ်ဘဝ၌ မည်မျှပင် ငွေ အမြောက်အမြား လိုအပ်သည် ဖြစ်စေကာမူ ငွေမရခဲ့လျှင် အခြား နည်း ဖြင့် ရရှိနိုင်ဖို့ အလား အလာ နည်း သည်။ ထိုအချိန်ကာလသည် မိမိ၏ အဆင့် အတန် ကို မိမိလက်ခံရန်၊ မိမိ၏ အစွမ်း အစများ အရည်အသွေး များ ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ရန်သာ ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ ငယ်ငယ် ရွယ်ရွယ် ကတည်းက ဝင်ငွေ များ လိုခြင်း ၊ အဆင့်အတန် မြင့်မား လိုခြင်း စသည်တို့ လွန်ကဲနေလျှင် ထိုသဘောကို ပေါ်တို့လာ သိပ္ပံက ငယ်ငယ် ရွယ်ရွယ်နှင့် ကျဆုံး လိုမှု ဟူ၍ အမည်ပေး ထာ သည်။ တစ်ခါတစ်ရံ၌ လူအများ က ကျွန်တော့်ထံသို့ လာပြီ ကျွန်တော်က ‘ဆက်လုပ်ပါ၊ တတ်နိုင် သမျှ အကောင် ဆုံး လုပ်ပါ၊ ထိုအခါ အလိုလို ကိုယ့်နောက်က ငွေလိုက်လာ မည်’ ဟူသော သတင်း စကား ကြား ရမည်ဆိုသည့် အသိဖြင့် ရောက်လာကြ သည်။ သူတို့ ကျွန်တော်၏ အကြံဉာဏ်ကို တောင် ခံကြသည်မှာ အကြောင်း သုံး ခုကြောင့် ဖြစ်သည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၂၉

- (၁) ပထမအကြောင်း တရာ မှာ သူတို့အနေဖြင့် ယုံကြည်ကို စာ ထိုက် သည့်သူ တစ်ယောက်က ပြောသည်ကို ကြာ နာလို၍ ဖြစ်သည်။
- (၂) အချို့သူများ က သူတို့ အလုပ် ကြို စာ ပမ် စာ လုပ်သည်ကို ကျွန် တော်က အထင်ကြို သွား ပြီ နောက် ကျွန်တော်ကိုယ်တိုင်က ငွေထုတ် ပေ လိမ့်မည်ဟု ထင်သောကြောင့် လာကြခြင်း ဖြစ်သည်။
- (၃) အချို့သော သူများ သည် ကိုယ့်ကိုယ်ကို သေသေချာချာ မသိဘဲ သူတို့ကိုယ်သူတို့ သေသေချာချာ သိသည်ဟု ထင်ပြီး ထိုသို့ သိကြောင်း ထောက်ခံချက် လိုချင်ကြ၍ ဖြစ်သည်။

ဤနေရာ၌ စီ ပွာ ရေ နယ်ပယ်မှ အမှုဆောင်အရာရှိများ မည်မျှ အောင်မြင်လိမ့်မည်ဟု စမ်း သပ်စစ်ဆေး ပေ သော စိတ်ပညာရှင်တစ်ယောက် အကြောင်း ကို ပြောပြလိုသည်။ သူက အမှုဆောင်အရာရှိများ ကို စမ်း သပ် စစ်ဆေး ရာတွင် ပန် ချီကာ တစ်ချပ်ကို အသုံး ပြုသည်။ ထိုပန် ချီကာ ထဲ၌ လူတစ်ယောက်ကို ကြို တစ်ချောင် နှင့်တွေ့ရသည်။ သူက အမှုဆောင်အရာ ရှိများ အာ ထိုလူသည် ထိုကြို ဖြင့် ဘာလုပ်မည်နည် ဟု မေး သည်။ အကယ် ၍ အမှုဆောင်အရာရှိများ က ထိုသူသည် ကြို ကို အသုံး ပြုပြီး တောင်တက် လိမ့်မည်ဟု ပြောကြလျှင် သူက ထိုသို့ပြောသူများ အာ စိတ်ဓာတ်ပြင် ထန် သည့်သူ ဖြစ်သည်။ အောင်မြင်မည့်သူ ဖြစ်သည်ဟု ဆို ဖြတ်သည်။ အကယ် ၍ တစ်ယောက်ယောက်က ထိုကြို မှာ ကြိုဆွဲချရန် ဖြစ်သည်ဟု ပြောလျှင် လက်ရှိအလုပ်မှာ မပြတ်ရန်သာ စိတ်ဝင်စာ သူ၊ ယခုထက်ပို၍ ပေါက်ရောက် အောင်မြင်နိုင်ခြင်း မရှိသည့်သူ ဟု ဆို ဖြတ်သည်။ အကယ်၍ တစ်ယောက် က ကြို ကိုဆွဲ၍ အောက်ဆင် မည့်သူ ဟု ဆိုလျှင် ထိုသူသည် ကုမ္ပဏီမှ ထွက်ခွာမည့်သူ၊ အငြိမ် စာ ယူမည့်သူ ဖြစ်သည်ဟု ဆို ဖြတ်သည်။ ထိုကြို နှင့် လူ၏အကြောင်း ကို တိုင် မ်မဂ္ဂဇင် ၌လည် ပုံနှိပ်ဖော်ပြခဲ့ဖူး သည်။ ထိုသို့ ပုံနှိပ်ဖော်ပြပြီး မကြာမီ၌ စိတ်ပညာရှင်၏ ဖခင်က ဝင်ရောက်လာပြီး အဖြေ

ရာပြည့်စာအုပ်တိုက်

၃၀

သင့်နောက်က လိုက်နေသည့်ငွေ

မည်သို့ ဖြစ်သင့်ကြောင် သူ သိသည်ဟု ပြောသည်။ တကယ်လို့ အဲဒီလူက ကြို ကိုခွဲပြီ တက်မယ်လို့ပြောတာ ဘာဖြစ်လို့လဲ၊ သိလား ၊ သူ့ရဲ့အောက်မှာ ခြင်္သေ့တစ်ကောင် ရှိတယ်။ အဲဒီ ခြင်္သေ့က လိုက်ခွဲနေလို့ ကြို ကိုခွဲပြီ တက်နေတာလို့ ဖြေတာ ဖြစ်ရမယ် ဟု သူက ပြောပြသည်။ သူ့အနေဖြင့် လူတစ်ယောက် ဘယ်ကိုသွား သင့်သည်ဆိုတာ ကောင် ကောင် သိသည်မှာ မှန်သော်လည်း အဘယ်ကြောင့် ယခုကဲ့သို့ အဓိပ္ပာယ် ကောက်သည်ကိုမူ နာ လည်ပုံ မရပေ။

အခန်း [၂]
ဒုတိယ ဥပဒေသ
ငွေမှာ ကိုယ်ပိုင် စည် မျဉ် စည် ကမ်း မျာ ရှိသည်
မှတ်တမ်း မျာ ၊ ဘတ်ဂျက်မျာ ၊ စုဆောင်း ငွေမျာ ၊ ချေ ငှာ မှုမျာ ၊ ချေ ငွေမျာ

ငွေနှင့် ပတ်သက်သည့် စည် မျဉ် မျာ မှာ ရှေ့ ဟောင်း စည် မျဉ် မျာ နှင့် တူသည်။ မည်သည့်အခါမျှ လွယ်လင့်တကူ သုံး မပစ်နဲ့၊ ဂရုတစိုက်သို ။ ကိုယ်သုံး ခဲ့သမျှကို ထည့်တွက်၊ အာ လုံး ကို မှတ်တမ်း ထာ ။ ငွေနဲ့ ပတ်သက် လို့ ဘယ်အခါမျှ ဥပေက္ခာ မပြုနဲ့ စသည်ဖြင့် ဖြစ်သည်။

ယခု ဆက်လက်ဆွေ နွေ မည့် ဒုတိယ ဥပဒေသသည် အတူ သဖြင့် စာရင်း ကိုင်မျာ ၏ လုပ်ပုံလုပ်နည်း နှင့် ဆင်တူသည်။ ကျွန်တော်တို့ အာ လုံး လည် စာရင်း ကိုင်မျာ လို လုပ်သင့်သည်။ စာရင်း စနစ်တကျရှိသည့်လုပ်ငန်း မျာ သည် အောင်မြင်ရန် အလော အလော ပိုမျာ သည်။ ထူ ဆန် သည်မှာ စာရင်း မျာ သည် ဧရာမ ကုမ္ပဏီကြီး တစ်ခု ဖြစ်စေ၊ ဆေး ငယ်ဆော ဆိုင် ကလေး တစ်ခုပင်ဖြစ်စေ ခြာ နာ ချက် သိပ်မရှိလှပေ။ ကုမ္ပဏီကြီး တစ်ခုက လုပ်ငန်း ငယ်လေး တစ်ခုထက် အနည်း ငယ် ပိုမို ရှုပ်ထွေး ကောင်း ရှုပ်ထွေး မည် ဖြစ်သော်လည်း အခြေခံအာ ဖြင့် အတူတူ ဖြစ်သည်။

စာရင်း ကိုင်မျာ က ဘာလုပ်ကြသနည်း ။ သူတို့က ဝင်လာသည့် စာရင်း မျာ ကို ကြည့်ပြီး ဝင်ငွေရရှိသည့် ဇာစ်မြစ်မျာ ကို မှတ်တမ်း တင်သည်။

ရာပြည့်စာအုပ်တိုက်

၃၂

သင့်နောက်က လိုက်နေသည့်ငွေ

မည်သည့်စာရင် များ ရှိသည်ကို ကြည့်သည်။ ငွေကို မည်သို့ သုံးစွဲပုံ အသေးစိတ်များကို လေ့လာဆန်းစစ်သည်။ ငွေများ ဘယ်နေရာသို့ စီဆင်သွားသည်ကို မှတ်တမ်းတင်သည်။ အချိန်တစ်ချိန်တွင် သေသေချာချာ ထိန်းသိမ်းမှု ရှိသည် မရှိသည်ကို မှတ်တမ်းတင်သည်။ ဝင်ငွေနှင့် အသုံးစရိတ်ရှင်တမ်း၊ ပိုင်ဆိုင်မှုနှင့် ပေးရန်တာဝန် ရှင်တမ်း ကဲ့သို့သော ရှင်တမ်းများကို အသုံးပြုသည်။ ၎င်းရှင်တမ်းများသည် လုပ်ဆောင်ချက်တစ်ခုစီ တစ်ခုစီအလိုက် ငွေစီဝင်မှု စီထွက်မှုများကို အသေးစိတ် မှတ်တမ်းတင်ထားသည့် မှတ်တမ်းများ ဖြစ်သည်။ ငွေနှင့်ပတ်သက်သော စည်းမျဉ်းတစ်ခုမှာ သင့်အနေဖြင့် လူအများကို ချက်လက်မှတ်များ ပေးလွှတ်လိုက်ပြီး ဆက်လုပ်ကြပါ။ ကြိုက်သလို လုပ်ကြပါဟု ပြော၍ မဖြစ်ပေ။ ချက်လက်မှတ် အပေါ်၌ ကိုယ်ရေချင်သလောက် ကိန်းဂဏန်းများကို ရေးလွှတ်လိုက်၍လည်း မဖြစ်ပေ။ မည်သည့် ချက်လက်မှတ်များကို ရေးပေးလိုက်သည်၊ ထိုချက်လက်မှတ်များ မည်သည့်နေရာသို့ ရောက်သွားသည်၊ ထိုချက်လက်မှတ်များကို ပေးချေရန်အတွက် မည်သည့်နေရာမှ ငွေဝင်လာသည်ကို သိရှိရ၊ တာဝန်ယူရမည်။ ၎င်းတို့မှာ ငွေနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ဖြစ်သည်။

ဤစာရင်ကိုတစ်ယောက် လိုက်နာကျင့်သုံးသော စည်းမျဉ်းစည်းကမ်းများကို စီမံကိန်းများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်နည်း။ ပထမဦးစွာ အသုံးစရိတ်များ အာလုံကို မှတ်တမ်းတင်ရမည်။ ဖြစ်နိုင်လျှင် အသုံးစရိတ်များ အာလုံအတွက် ငွေလက်ခံ ရရှိကြောင်း ပြောစာတစ်ခုကို သိမ်းထားရမည်။ မည်သည့် ငွေပမာဏအတွက် မှတ်တမ်းထားမည်ကို မိမိဘာသာမိမိ သတ်မှတ်ထားနိုင်သည်။ အကယ်၍ သင်သည် အလွန်ဆင်ရဲသူ ဖြစ်လျှင် ဆင့် ၅၀ နှင့်အထက် ကိစ္စအာလုံကို မှတ်တမ်းတင်ရန် လိုသည်။ အကယ်၍ သင့်အနေဖြင့် ကြွယ်ဝချမ်းသာသူဆိုလျှင် ၁၀ ဒေါ်လာနှင့်အထက် ကိစ္စများ အာလုံကို သေသေချာချာ မှတ်တမ်းတင်ရန် လိုသည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၃၃

ထိုကဲ့သို့ အနည် ဆုံ မှတ်တမ်း တင်ရမည့် အဆင့်ကို သတ်မှတ်ထား ပြီ ပြီ ဆိုလျှင် ထိုသတ်မှတ်ထား သည့်အတိုင်း လိုက်နာကျင့်သုံး ရမည်။ အကယ်၍ တစ်လ နှစ်လခန့် စာရင် ကို မထိန် သိမ် မိလျှင် ဝင်ငွေ ထွက်ငွေများ မကိုက်ဘဲ ဖြစ်နေမည်။ ထိုအခါ ကိုယ်လုပ်နေသည့် အလုပ်ကို လက်စသတ် ကာ စာရင် ကိုက်သည်အထိ နောက်ပြန်တွက်ကြည့်သင့်သည်။

အတွေ့အကြုံ မရှိဆုံ သူများ အနေဖြင့် အခြေခံစည်း မျဉ် စည် ကမ်း မျာ ကို မျက်ကွယ်ပြုတတ်ကြသည်။ သို့သော် တတ်သိသူများ ကလည်း ဤစည်း မျဉ် စည် ကမ်း မျာ ကို မျက်ကွယ်ပြုတတ်ကြသည်။ အလွန်အောင်မြင်သည့် လုပ်ငန်း တစ်ခုက ပုဂ္ဂိုလ်တစ်ဦး သည် ကျွန်တော်၏ ဖောက်သည် ဖြစ်ဖူး သည်။ ယခင်နှစ်ကဆိုလျှင် သူသည် အလွန် ဒုက္ခရောက် နေသဖြင့် ကျွန်တော့်ကို တိုင်ပင်ရန် ဖိတ်ကြာ ခဲ့သည်။ ထိုသို့ ဖိတ်သည့်အခါ ကျွန်တော် ပထမဦး ဆုံး လုပ်သည်မှာ စာရင် ကိုင်တစ်ယောက် ဌာ ပြီ လုပ်ငန်း ၏ အသုံး စိရတ်များ ကို သေသေချာချာ စိစစ်ခြင်း ဖြစ်သည်။ ကုမ္ပဏီ က လွန်ခဲ့သည့် ၆ လခန့်အတွင်း လုပ်ခဲ့သည့် လုပ်ဆောင်ချက်များ ကို တစ်လပြီ တစ်လ မှတ်တမ်း တင် စိစစ်ခြင်း မျာ ကို ပြုလုပ်သည်။ ကုမ္ပဏီ အတွက်လည်း စာရင် မျာ ကို သေသေချာချာ ထာ ရှိစေသည်။ ထိုဖောက် သည် ဖြစ်နေသည်မှာ မည်သို့ အခြေအနေ ဆိုသည်ကို မသိဘဲ ဆို သည် ထက် ဆို လာနေခြင်း ဖြစ်သည်။ သူ့အနေဖြင့် ထိုသို့ အခြေအနေ ဆို လာ ကြောင်း ကို သတိပင် မထား မိပေ။ ငွေသာ စီ ဆင် မှု အဆင်ပြေနေသည်ဟု ထင်သည်။ ဘဏ်မှာ အမြဲတမ်း ငွေအလုံအလောက် ရှိနေသည်ဟု ထင်သည်။ လစဉ် လစာမှန်မှန် ပေ နိုင်သမျှ သူ့အနေဖြင့် ပူပန်စရာ မလိုဟု ထင်နေ သည်။ သူ၏ အရောင် ပမာဏများ ကလည်း တို ပွာ နေသည်။ သို့သော် ကျွန်တော်က စစ်ဆေး ကြည့်လိုက်သောအခါ စာရင် စာအုပ်များ အရဆိုလျှင် ဒေါ်လာ ၁၅၀၀၀ ကျော် ကြွေ တင်နေပြီ ထို့ထက်ပိုများ ရန် အလာ အလာ

ရာပြည့်စာအုပ်တိုက်

၃၄

သင့်နောက်က လိုက်နေသည့်ငွေ

ရှိနေသည်။ တစ်နှစ်ခန့် စာရင် မျာ စနစ်တကျ လုပ်လိုက်သည့်အခါ ထိုကြွေ မျာ အာ လုံ ပေ ချေပြီ နောက် အရင် အနီ ပမာဏ ဒေါ်လာ ၁၅၀၀၀ မက ထို ပွာ လာသည်။ ဤသို့သော အဖြစ်မျိုး မှာ ထူ ထူ ခြာ ခြာ ဖြစ်တတ်သည့် ဖြစ်ရပ်မျိုး မဟုတ်ပါ။ ငွေရေ ကြေ ရေ ကို ဂရုမစိုက်သည့် စီ ပွာ ရေ လုပ်ငန်း မျာ အနေဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတတ်သည်။ ငွေမျာ စီ ဝင်နေသမျှ အကျိုး အမြတ် ရှိနေသည်။ အခြေအနေ ကောင် နေသည်ဟု ယူဆသော လုပ်ငန်း မျာ အနေဖြင့် ဤသို့သော အခြေအနေမျိုး မျာ ကို တွေ့ကြုံရ တတ်သည်။

ငွေနှင့်ပတ်သက်၍ စည် မျှင် စည် ကမ် မျာ အာ လုံ ကို ဤနေရာ၌ ဖော်ပြရန် မဖြစ်ပေ။ ဖော်ပြလိုက်လျှင် စည် မျှင် စည် ကမ် စာရင် တစ်ခု ထက် ကိုယ်ကျင့်တရာ နှင့် ပို၍ တူနေသည်။ ထို စည် မျှင် စည် ကမ် မျာ က သင့်ကို ဘာလုပ်ရန် ပြောပြလိမ့်မည် မဟုတ်။ အခြေအနေ တစ်ခု၌ မည်သို့ ကျင့်ကြံအာ ထုတ်ရမည်၊ မည်သည့် အချက်မျာ ကို လိုက်နာရမည်၊ ထိုသို့ ပြုလုပ်ခြင် အာ ဖြင့် မည်သည့် အကျိုး တရာ မျာ ရရှိမည်၊ ရေရှည်တွင် မည်သို့ အကျိုး ရှိမည်ကိုသာ ညွှန်ပြသည်။ ကိုယ်ကျင့်တရာ မျာ ကဲ့သို့ပင် ထို စည် မျှင် စည် ကမ် မျာ သည် အဆင့်အမျိုး မျိုး ရှိသည်။ အဆင့်တစ်ခု၌ ရှိလျှင် နောက်တစ်ဆင့် မည်သို့သွာ ရမည် ဖြစ်ကြောင်း ပြောပြမည်။

ပထမဆုံး နှင့် အရှင် ဆုံ စည် မျှင် မှာ မိမိ၏ငွေကို မိမိမှတ်တမ်း တင်ထား ရန် ဖြစ်သည်။ ကိုယ့်မှာ ဘယ်လောက်ရှိသည်၊ ဘယ်လောက် သုံ နေ သည်၊ ဘယ်လောက် ဝင်နေသည်၊ မည်သည့်နေရာသို့ ငွေမျာ စီ ဆင် သွာ နေသည်ကို သိရမည်။

ကျွန်တော်၏ ကိုယ်တွေ့ ဥပမာတစ်ခုကို ပြောလိုပါသည်။ ကျွန်တော် ၏ သမိ အကြံ ဆုံ စင်သီယာက ကျွန်တော်၏အိမ်မှ ကျွန်တော်ဇနီး ဟောင် ဟယ်လင်၏အိမ်သို့ သွာ သည့်ခရီး မှာ တစ်မိုင်ခန့်သာ

ရပြည်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၃၅

ရှိသည်ဟု သူက ထင်သည်။ ဟယ်လင်၏အိမ်သို့ ကာ ဖြင့်သွား လျှင် ငါ မိနစ်ခန့် သွား ရပြီ လမ် လျှောက်သွား လျှင် ၁၀ မိနစ်မှ ၁၅ မိနစ်ထိ ကြာသည်။ သူက တစ်မိုင် လောက်ဟု ပြောခြင်း မှာ တိတိကျကျပြောခြင်း မဟုတ်။ မိုင်ဝက်လောက် လည် ဖြစ်ကောင် ဖြစ်မည်၊ တစ်မိုင်လည် ဖြစ်ကောင် ဖြစ်မည်၊ တစ်မိုင် ခွဲလည် ဖြစ်ကောင် ဖြစ်မည်။ ထိုသို့ ဖော်ပြခြင်း သည် သူနှင့် ကျွန်တော်တို့ ခရီး သွား သည့်အကြောင်း ကို ပြောရာ၌ အသုံး ဝင်သည်။ ထိုနေရာသို့ ကျွန် တော်တို့ ခြေကျင်လည် ကောင် ၊ ကာ ဖြင့်လည် ကောင် သွား ရန်သာ ဖြစ်သည်။ အကယ်၍ စင်သီယာအနေဖြင့် တစ်နည်း နည်း ဖြင့် ပြန်သွား နိုင်မည် ဆိုလျှင် ထိုအိမ် နှစ်အိမ်အကြား ၌ ခရီး အကွာအဝေး မှာ ပြောပလောက်အောင် ပင် မရှိတော့ပေ။ တစ်အိမ်နှင့်တစ်အိမ် ကပ်နေသည့် သဘောမျိုး ဖြစ်သွား သည်။ သို့သော် ဧရာမ အလေ အပင် ပစ္စည်း များ တင်ပြီး တစ်အိမ်မှ တစ်အိမ် သို့ တွန် သွား မည်ဆိုလျှင် ပေ ၄၈၀၀ ခန့် သည်ဟု တိတိကျကျပြောခြင်း က ပိုမို၍ အဓိပ္ပာယ်ရှိမည်။ လှေကား ထစ် ၂၆ ထစ်ခန့် ရှိနေသည် မဟုတ်ဘဲ လှေကား ထစ် ၂၀ သာ ရှိသည်ဆိုလျှင် ပို၍ သက်သောင့်သက်သာဖြစ်မည်။ အခြား တစ်ဖက်၌ အိမ်နှစ်အိမ်ကြား တွင် ဝါယာကြိုး ဖြင့် ဆက်သွယ်ပြီး စကား ပြောနိုင်အောင် လုပ်ထား လျှင် အိမ်နှစ်အိမ်အကြား ပေ ၅၀ လောက် ခန့် သည် ဟု ထင်နေမည်။ လက်မ အထိ သိစရာ မလို။ ဝါယာကြိုး နှင့် ပတ်သက် လျှင်လည် လက်မ အထိ ပြောလေ့ မရှိကြ။ မိမိ၏ လုပ်ပုံကိုပုံ၊ သွား ပုံလာပုံ၊ နေပုံထိုင်ပုံအပေါ် မူတည်ပြီး ကိန် ဂဏန် များ ကို အသုံး ပြုလေ့ရှိကြောင်း နမူနာပြုခြင်း ဖြစ်သည်။

အသုံး စရိတ်များ နှင့် ပတ်သက်၍လည်း အလား တူပင် ကျင့်သုံး သင့်သည်။ အကယ်၍ သင်သည် တစ်နှစ်လျှင် ဒေါ်လာ ၃၀၀၀၀ ဝင်ငွေရှိပြီ ထို ၃၀၀၀၀ အနက်မှ ၁၀၀၀၀ ကို စုမိလျှင် တစ်ရက်တာ ဈေး ဝယ်သည်ကို

ရာပြည့်စာအုပ်တိုက်

၃၆

သင့်နောက်က လိုက်နေသည့်ငွေ

မှတ်တမ်း မထာ မိ၍ ဘာမျှဖြစ်မည် မဟုတ်ပေ။ ဒေါ်လာ ၁၀၀ လောက်ကို စာရင် မသွာ မိဘဲ မေ့နေသည့်အတွက် ပြဿနာ ကြုံ ကြုံ မာ မာ ဖြစ်မည် မဟုတ်။

တစ်ပတ်ကြာ ခရီ ထွက်မည့် ကိစ္စတစ်ခုကို ကြိုတင်ခန့်မှန် တွက် ဆကြည့်ရာ ဒေါ်လာ ၁၇၀၀ လောက် ကုန်မည်ဟု မှန် ပြီ ဒေါ်လာ ၂၀၀၀လောက် ပိုကုန်သွား လျှင် စုဆောင်း ငွေမ အနည် ငယ်သာ လျော့သွား နိုင်သည်။ သို့သော် သင်၏ဝင်ငွေမှာ ဒေါ်လာ ၇၀၀၀ သာ ဖြစ်ပြီ သင်၏ စုဆောင်း ငွေမှာ အလွန်နည်း နေလျှင် ဒေါ်လာ ၂၀၀ ခန့်ပိုကုန်သွား ခြင် ဖြင့် ထိုပိုကုန် သွား သည့် ငွေကို ဖြည့်ရန် ၆ လခန့် ကြို စာ ချွေတာရမည်။ စရိတ်များ လျော့ချရမည်၊ နေ့လယ်စာ လျော့စား ရမည်။

ငွေရေ ကြေ ရေ နှင့် ပတ်သက်လျှင် ကျွန်တော် ဘဏ်လုပ်ငန်း ရှင် ဘဝက အသေ အဖွဲ ခို မှုတစ်ခုကို လုပ်တတ်ကြောင်း ဝန်ခံ ဖြောင့်ချက်ပေ လိုသည်။ စီ ပွာ ရေ ကိစ္စများ အတွက် နေ့လယ်စာ သွား စာ သည့်အခါ ၃၅ ဆင့်တန် စီ ကရက် တစ်လိပ်ကို အမြဲတမ်း ယူသောက်လေ့ရှိသည်။ တစ်ခါ တစ်ရံ၌ တစ်နေ့လျှင် မည်မျှသောက်မည်ဟု ကျွန်တော် ဆုံးဖြတ်ထား သည့်အပေါ် မူတည်ပြီး နှစ်လိပ် သို့ လိပ် စသည်ဖြင့် ယူသောက်တတ်သည်။ ထိုအသုံး စရိတ်ကို ကျွန်တော်၏ဘဏ်က ကျခံရသည်။ ထိုသို့ သောက်ခြင် ဖြင့် အပြစ်မရှိဟု ဆင်ခြေပေ စရာ အကြောင်း များ အများ အပြာ ရှိသည်။ သို့သော် ဘဏ်လုပ်ငန်း ရှင် တစ်ယောက်အနေဖြင့် ပြောရလျှင် ၃၅ ဆင့်ပင် ဖြစ်စေ မည်သည့် ခို မှုမျိုး ကိုမျှ ဆောင်ရွက်ရန် မသင့်တော်ပါ။

အင်္ဂလန်နိုင်ငံ၌ ကျွန်တော် ယခုကဲ့သို့ လုပ်သည့် အဖြစ်မျိုး ကို ဟိုစစ် စစ် ဒီစစ် စစ် တယောထို သလို လုပ်သည်ဟု ခေါ်သည်။ ဗြိတိသျှ ရှိ ရာ ဝေါဟာရများ ၌ လူတိုင် လူတိုင် သည် ဟိုစစ် စစ် ဒီစစ် စစ် တစ်ခုခု တော့ လိမ်တတ်၊ ညာတတ်၊ ခို တတ် ကြသည်ဟု ဆိုရုံ စကား ရှိသည်။

ဤနေရာ၌ ကျွန်တော်ပြောချင်သည့် ကိစ္စမှာ **လိမ်ခြင် ၊ ညာခြင်**

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၃၇

တို့သည် မိမိစိတ်ကို ထိန်ချုပ်နိုင်သည့် နယ်ပယ်အတွင် မှာသာ ဖြစ်ရမည်။

ဂလိုက်ဖောင်ဒေ ရှင် ၏ ဘဏ္ဍာရေး မှ ဖြစ်သော သောအခါ ကျွန်တော့်အနေ ဖြင့် ဒေါ်လာ သန် ပေါင် မျာ စွာကို လက်လှမ်း မီနေသဖြင့် ၃၅ ဆင့်တန်ယူ သည့် ကိစ္စမျိုး ကို ရပ်ပစ်လိုက်သည်။ ၅ ဆင့်ကအစ တတ်နိုင်သမျှ အသေ စိတ်ကပါမကျန် တိကျအောင် ကြို စာ သည်။ ယခုအခါ၌ နေ့လယ်စာစာ ထွက်ပြီဆိုလျှင် မည်မျှကုန်သည်ကို တိတိကျကျ မှတ်သာ ဖို့ ဂရုစိုက်သည်။ အကယ်၍ မမှတ်မိလျှင်လည်း ပို၍ မတောင် ဘဲ လျှော့၍သာ တောင် တတ်သည်။ လူတိုင် ၏ စိတ်ထဲ၌ ငါတော့ နည် နည် လေ လုပ်လိုက်မိပြီ၊ နောက်တစ်ခါကျရင်တော့ နည် နည် လေ ပိုလုပ်လိုက်မယ်ဆိုသော စိတ်မျိုး ရှိနေတတ်သည်။ “တစ်တက်စာ လည် ကြက်သွန်၊ နှစ်တက်စာ လည် ကြက်သွန်” စိတ်ဓာတ်မျိုး ကို ကိုယ့်ဘာသာကိုယ် သတိထား ရမည်။ မည်သည့် အဆင့်အထိ ကိုယ့်ဘာသာကိုယ် လက်ခံနိုင်ပြီ ထိုနေရာမှ တစ်ဆင့်မတက် ရန် ကြို စာ ရမည်။ ကျွန်တော့်အနေဖြင့် ကျွန်တော် ခို စရာ ဒေါ်လာ သန် ချီ ၍ ရှိနေသည့်အခါ ၅ ဆင့်ကအစ သတိထား ဖို့ အလွန် အရေကြီး သည် ကျွန်တော် ဘဏ်လုပ်ငန် ရှင်ဘဝက အနည် ငယ်မျှ ခို နိုင်ပြီ အသုံးစရိတ်များ ကို တစ်နှစ်လျှင် ဒေါ်လာ ၂၀၀၀၊ ၃၀၀၀ ခန့် ပို၍ ပြနိုင်ပါလျက် ကျွန်တော့် အနေဖြင့် ၃၅ ဆင့်အထိသာ ခွင့်ပြုသည်။ တာဝန်ကြီး လာလေ ကိုယ့်ကိုယ်ကို ထိန် ချုပ်ရလေ ဖြစ်သည်။

ထိုကဲ့သို့ ထိန် ချုပ်ရမှန် မသိသူ၊ အလွဲသုံး စာ လုပ်တတ်သူတစ် ယောက်ကို ကျွန်တော် ကြုံတွေ့ခဲ့ဖူး သည်။ သူ၏အမည်မှာ ဖရက် ဟု အမည် ရသည်။ သူသည် ကျွန်တော်တို့ဘက်၌ အလုပ်လုပ်သူ ဖြစ်သည်။ သူ့ကို နောက်ဆုံး ၌ ဖမ် မိသွာ သည့်အခါ လူတိုင် က အံ့အာ သင့်ကြသည်။ သူသည် အလွန်သိမ်မွေ့သူ တစ်ယောက်ဖြစ်ပြီး အသက် ၅၀ ကျော် အရွယ်ရှိကာ ရှက်တတ်သည်။ အေ အေ ဆေ ဆေ နေတတ်သည်။ ဆက်ဆံရေ အလွန်

ရာပြည့်စာအုပ်တိုက်

၃၈

သင့်နောက်က လိုက်နေသည့်ငွေ

ကောင် သည့်သူ ဖြစ်သည်။ သူသည် အလွန်စိတ်ချရသည့် အလုပ်တစ်ခုကို လည် ရထား သည်။ ကျွန်တော်တို့ အာ လုံ က အလုပ်နှင့် ပတ်သက်၍ သူ့ ကို သိပ်အာ ကို ကြသည်။ သူ့ကို ပြဿနာဖြစ်အောင် လုပ်မည့်သူ မဟုတ်။ ဘဏ်၌ အလုပ် လုပ်ခဲ့သည်မှာလည်း ကြာပြီဟု နာ လည်ထား ကြသည်။

၁၉၅၀ ပြည့်လွန် နှစ်များ က သူသည် အဆင့်နိမ့် ဝန်ထမ်း တစ်ဦး ဘဝတွင် တာဝန် ထမ်း ဆောင်ခဲ့ရသည်။ သူသည် ထိုအချိန်က ငွေကိုင်စာရေ တစ်ယောက်မျှသာ ဖြစ်သည်။ သူက သူ၏ ကိုယ်ပိုင်ငွေကို အသုံး ပြုကာ ယူရေနီယံ စတော့ရှယ်ယာများ ဝယ်ခဲ့သည်။ ထိုအချိန်က ဆော့လ်တဲလီတ် မြို့တော်၌ ယူရေနီယံစတော့များ ရောင်း ချနေသည်။ သူက အခြာ မိတ်ဆွေ များ အာ လည် ယူရေနီယံ စတော့ရှယ်ယာများ ဝယ်ရန် ပြောလေ့ရှိသည်။ စတော့ရှယ်ယာများ ၏ ဈေး နှုန်း များ တက်လာသည့်အခါ သူက စတော့ ရှယ်ယာများ ထပ်ထပ်၍ ဝယ်ရန် မိတ်ဆွေများ အာ တိုက်တွန်း လေ့ရှိသည်။ သူ၏ မိတ်ဆွေများ ကလည်း သူ့ကို ငွေရေ ခြေ နှင့် ပတ်သက်၍ ပါရဂူ တစ်ယောက်လို မြင်လာကြသဖြင့် ကိုယ်ပိုင် ပစ္စည်း ဥစ္စာများ ရောင်း ချ ၍လည်း ကောင်း ၊ အခြာ သူများ ထံမှ ချေ ငှာ ၍လည်း ကောင်း ငွေရှာကာ ယူရေနီယံစတော့များ ဝယ်ယူကြသည်။ သို့သော် ယူရေနီယံ စတော့ရှယ်ယာ များ သည် ဈေး တက်နေရာမှ ဈေး ပြုတ်ကျသွား သည့်အခါ ထိုစတော့ရှယ်ယာ များ ဝယ်မိသူ အာ လုံ တို့သည် သိသိသာသာကြီး ထိခိုက်ဆုံး ရှုံး ရသည်။ ဖရက်၏မိတ်ဆွေ အတော်များ များ သည် အဆုံး အရှုံး ကို မည်သို့ ရင်ဆိုင် ရမည် ဖြစ်ကြောင်း သင်ခန်း စာများ ရသွား ကြသော်လည်း ဖရက်က သူတို့၏ ဆုံး ရှုံး မှုများ သည် သူ့ကြောင့်ဖြစ်သည်ဟု အပြစ်ရှိသလို ခံစား နေရသည်။ ထို့ကြောင့် မိတ်ဆွေများ နှင့် ပတ်သက်လျှင် ရက်ရက်ရောရော ဆက်ဆံလေ့ရှိ သည်။ နေ့လယ်စာများ ခေါ်ကျေ သည်။ အစပိုင် ၌ သူ၏လခကို အသုံး ပြုကာ လက်ဆောင်များ ပေး သည်။ သူပေး နိုင်သလောက် ပေး သည်။ သို့သော်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၃၉

သူပေ သည့် လက်ဆောင်များ သည် သူ၏မိတ်ဆွေများ ကြုံတွေ့ခဲ့ရသော အဆိုး အရှုံး များ နှင့် နှိုင်း စာလျှင် အသေ အဖွဲ့မျှသာ ဖြစ်ကြောင်း သူ နာ လည် သဘောပေါက်သည်။ ဤနည်း အာ ဖြင့် ဟိုနာ က နည်း နည်း ၊ ဒီနာ က နည်း နည်း နှင့် ငွေ နည်း နည်း ချင် ယူကာ မသမာမှုများ ပြုတော့သည်။

ဘဏ်ထဲ၌ တာဝန်များ ၊ ရာထူး များ တို့ လာသောအခါသူသည်ဘဏ် ထိန် ချုပ်စာရင် အကြံ အကဲရာထူး ကို ရလာသည်။ ထိုနေရာသည် ဘဏ် လုပ်ငန်း ၏ အချက်အချာ ကျသည့် နေရာတစ်ခု ဖြစ်သည်။ နေ့စဉ် လည်ပတ် နေရသည့် ငွေပမာဏကို ညှိနှိုင်း ပေး သည့် စာရင် တစ်ခု ဖြစ်သဖြင့် လက်ကျန် ရှင် တမ်း ၏ နှစ်ဖက်စလုံး သည် ညီမျှနေရမည်။ သူသည် ထိုစာရင် ကို ထိန် ချုပ်ရန်သာမက မည်သို့ လိမ်ရမည်ကိုပါ တတ်လာခဲ့သည်။

၈ နှစ်မှ ၁၀ နှစ်ခန့် အတွင်း တွင် မည်သူကမျှ သူ၏စနစ်ကို စစ်ဆေး ခြင်း မပြုနိုင်ကြောင်း သဘောပေါက်သွား ခဲ့သည်။ ထိုစာရင် ကို ပြည့်ပြည့်ဝဝ နာ လည်သူမှာ သူတစ်ယောက်သာ ဖြစ်သည်။ တစ်စုံတစ် ယောက်က စာရင် စာအုပ်များ ကို လာရောက်စစ်ဆေး လျှင် သူက ထိုနေရာ ၌ အဆင်သင့် ရှိနေတတ်သည်။ သူသည် သူမရှိခိုက် စာရင် စစ်မှာ စို ချ၍ အာ လပ်ရက်ပင် မယူ။ အခြာ သူများ အာ လည် ဘဏ်ထိန် ချုပ် စာရင် ကို မည်သို့ ဆောင်ရွက်ရကြောင်း မည်သူ့ကိုမျှ မသင်ပေ ရဲ။ သူက ကြာလေ ခို လေ လုပ်လာသည်။ သူ့မိတ်ဆွေများ ဆုံ ရှုံ သမျှ ငွေများ ကို ပြန်ဆပ်ဖို့ ကြို စာ သည်။ မိတ်ဆွေများ ၏ထံမှ တန်ကြေ မရှိတော့သည့် ယူရေနီယံ စတော့ရှယ်ယာများ ကို ပြန်ဝယ်ရန်အတွက် သို့ လေ့ရှိသည်။

တစ်သက်လုံး အာ လပ်ခွင့် မယူသည့် ဖရက်က အာ လပ်ခွင့် ယူသည့်အခါ အဖမ်း ခံရသည်။ သူ အာ လပ်ခွင့် ယူ၍ တစ်စုံတစ်ယောက်က သူ၏ စာရင် စာအုပ်များ ကို ကြည့်မိသွား သည့်အခါ သူသည် ဒေါ်လာ ၃ သိန်း အထိ မသမာမှု ပြုတာ ကြောင့် ရှာဖွေတွေ့ရှိ ခဲ့ရသည်။

ရာပြည့်စာအုပ်တိုက်

ထိုကိစ္စမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိသည်။ မိမိ၏စိတ်ကို မထိန် ချုပ် နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စမျိုး ဖြစ်သည်။ ထို့ကြောင့် မည်သည့် အတိုင် အတာ အထိသာ မိမိစိတ်ကို ထိန် ချုပ်နိုင်ကြောင်း သိရှိရန် လိုသည်။ တာဝန်ကြီး မာ လေ စိတ်ကို ထိန် ရလေဖြစ်သည်။

ကျွန်တော့်အဖေက ‘မိသာ စုကို ကျွေ ဖို့ ပေါင်မုန့်ခို တဲ့ သူတွေဟာ ထောင်ကို သွာ ရတယ်၊ သန် ပေါင် မျာ စွာ ခို တဲ့သူတွေဟာ အောင်မြင်ကြ တယ်’ဆိုသည့် စကား ကို ပြောလေ့ရှိသည်။ သူမနှင့်ကျွန်တော် ဤနေရာ၌ သဘောထား ခြင်း မတူပါ။ ပေါင်မုန့်ခို သည့် ဆင် ရဲသာ တော်တော်မျှ မျာ အဖမ်း ခံရ၊ အပြစ်ပေ ခံရသည်မှာ မှန်ပါသည်။ သို့သော် အကြံ အကျယ် ငွေခို သည့် ကိစ္စမျှာ အပြစ်မခံရထိုက် ဆိုသည်မှာ မမှန်ပါ။ အမှန်စင်စစ် သူမသည် မှာကံစစ်ဝါဒီမျှာ ရှုမြင်သကဲ့သို့ အကျိုးအမြတ်ကို ခို မှုနှင့်ရောထွေ ၍ ရှုမြင်နေခြင်း ဖြစ်သည်။ အခြာ လူတစ်ယောက်က မိမိထက်ပို၍ ငွေရှိ နေလျှင် တစ်ခုခုတော့ မှာ ယွင် နေပြီ ဟူသော အယူအဆပေါ်၌ အခြေခံ သည်။ ခို ခြင်း ကဲ့သို့သော မတော်မတရား မှုမျိုး ကို လုပ်ပြီ ရယူသည်ဟု ထင်သည်။ ထိုမှတစ်ဆင့် အကျိုး အမြတ်ရသည်၊ ဆို ဝါ သည်ဟု ရောထွေ ရှုမြင်ခဲ့ပုံ ရသည်။

အမှန်စင်စစ် မျှာ မျှာ ခို လေ မိဖို့မျှာ လေ ဖြစ်သည်။ အကြံ စာ ခို မှုမျိုး သည် လူသတ်မှု ကဲ့သို့သော ပြစ်မှုမျှာ ထက်ပင် ဆို သေ သည်။ အဘယ်ကြောင့်နည်း ။ အကယ်၍ သင်က တစ်စုံတစ်ယောက်ကို သတ်လိုက် လျှင် သူ၏ မိသာ စုမျှာ ၊ မိတ်ဆွေမျှာ ၏ သောကမှာ အချိန်တန်လျှင် ပျောက်သွား မည်။ ၅ နှစ်ခန့် ကြာလျှင် အခြာ သူမျှာ အာ လုံ က မေ့သွား ကြမည်။ သို့သော် ဒေါ်လာ ၇ သိန်း ခန့် ခို မိလျှင် ၅ နှစ်ခန့် ကြာသည် အထိ မေ့ကြမည် မဟုတ်ဘဲ ထိုခို သူကို ရှာတွေ့ဖို့၊ ခို သွား သော ငွေမျှာ ကို ပြန်ရဖို့ ကြိုး စာ ကြမည်။ ထို ခို မှုကဲ့သို့သော ရာဇဝတ်မှုမျှာ ကြောင့် ဆုံး ရှုံး

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၄၁

သွာ သော ငွေကို ပြန်ရအောင် ကြို စာ ကြမည်။ ထိုသို့ ထာ သော ငွေကိုယူပြီး ဘရာဇီ သို့ ထွက်ပြေ မည် ဆိုလျှင် လွယ်ပါသည်။ သို့သော် မူလနေရာ၌ ဆက်လက်၍ မနေနိုင်တော့။ ထိုအခါ ရရှိထား သော အကျိုးကျေးဇူး များ လည် ပျောက်ကွယ်ကုန်မည်။ သူ့ခို လုပ်သူသည် တစ်ချိန်လုံး ပုန် ကွယ် နေရမည်။ အခို ခံရ၊ ငွေဆုံ သူများ က သူတို့ ကုန်ဆုံ သောငွေ၏ တစ်ဝက်ကို အကုန်ခံရန် ဝန်လေ ကြမည် မဟုတ်ပေ။ ယခုခေတ် အနေဖြင့် ပြောရလျှင် ဒေါ်လာ တစ်သိန်း လောက် ကုန်မည်ဆိုလျှင် ကမ္ဘာအနှံ့ မည်သည့်နေရာ၌ မည်သူ ပုန် နေနေ ရှာဖွေ လွယ်ပါသည်။ သို့မဟုတ် သူ့ခို ကို ဒုက္ခပေ ဖို့ လွယ်ပါသည်။

ယခုအခါ၌ မသမာမှု ပြုသူများ အပေါ်၌ ထာ သည့် အာမခံ ကုမ္ပဏီ များ နှင့် အခြား မသမာမှုနှင့် ဆိုင်သည့် ကုမ္ပဏီများ ၏ သဘောထား မှာ စိတ်ဝင်စား စရာ ကောင်း သည်။ လူသိရှင်ကြား ထုတ်ဖော်ပြောကြား ခြင်း မရှိသော်လည်း ရာဇဝတ်မှုဗေဒပညာရှင် အတော်များ များ က သိနေကြပြီ ဖြစ်သည်။ သူ့ခို များ အာ တရာ စွဲဆိုရာ၌ ပတ်သက်သည့် ပုဂ္ဂိုလ်များ က လည် သိနေကြပြီ ဖြစ်သည်။ တစ်ခါတစ်ရံ၌ ခို သူတစ်ယောက်ကို ခို မှန် သိသော်လည်း ခိုင်လုံသည့် အထောက်အထား မပြနိုင်သည့်အခါ ထိုသူ့ကို အကွက်ဆင်၍ ဖမ်း ပြီ သူ့ကျူ လွန်သည့် ပြစ်မှုမျိုး အတိုင် ပြစ်ဒဏ်ကို ကျခံစေရန် ကြို စာ တတ်ကြသည်။ ဥပမာ သင်သည် ဘဏ်တစ်ခုမှ ငွေ အမြောက်အမြား ခို ခဲ့ပြီ စုံစမ်း စစ်ဆေး သူ တစ်ယောက်က သင်ခို ယူခဲ့သည် ကို သေချာစွာ သိသော်လည်း သက်သေမပြနိုင်လျှင် သင့်ကို ပြန်ပေး ဆွဲကာ မြေထဲပင်လယ်ထဲက နိုင်ငံတစ်ခု၌ ဆေး ခြောက်ပစ်၍ အမှုဆင် ဖမ်း နိုင်သည်။ ထိုဒေသ၌ ဆေး ခြောက်နှင့် ဖမ်း မိလျှင် ထောင် ၁၀ နှစ်ခန့် ကျခံရအောင် လုပ်နိုင်သည်။

ထိုသို့ လုပ်ရန်အတွက် ဒေါ်လာပေါင် ထောင်ချီ၍ အကုန်ခံရလျှင်

ရာပြည့်စာအုပ်တိုက်

လည် အကုန်ခံထိုက်သည်ဟု ထင်ကြသည်။ သူခို တိုင် ကို ပြစ်ဒဏ်ချမှတ် ရမည်ဟု ယူဆကြသည်။ ဤနည်း အာ ဖြင့် အခြာ သူများ လည် အလာ တူ ပြစ်မှုမျိုး မကျူ လွန်နိုင်ရန် ဟန့်တာ ရာ ရောက်သည်ဟု ထင်တတ်ကြသည်။

သို့ဖြစ်၍ ငွေရေ ကြေ ရေနှင့် ပတ်သက်သည့် ပြစ်မှုများ ကို မကျူ လွန်မိစေရန် မည်သည့် ပမာဏကစ၍ မိမိကိုယ်မိမိ ထိန် ချုပ်မည်ကို သိထား သင့်သည်။ လူတော်အများ စု အနေဖြင့် မသမာမှု မပြုလုပ်ကြပေ။ မသမာမှု လုပ်ဖို့ထက် မသမာမှုကို ဆန့်ကျင်အောင် ဆွဲဆောင်နေသည့် အင်အာ များ က ပို၍ အာ ကောင် နေတတ်ကြသည်။

မိမိ၏ ငွေရေ ကြေ ရေ ကို ဂရုစိုက်ရန် လိုသည့် အခြာ တစ်ခုမှာ ကြွေ များ နှင့်ပတ်သက်၍ ဖြစ်သည်။ ကြွေ ဆိုသည်မှာ ကြံ မာ သည့် ချေ ငွေ များ ရော အသေ အဖွဲ့ကြွေ များ အာ လို ကိုပါ ဆိုလိုသည်။ အကြွေ ဝယ်သည့် အသေ အဖွဲ့ ကိစ္စများ အာ လို ပါဝင်သည်။ မိမိကို အကြွေ ရောင် လိုက်သည့် ကုမ္ပဏီများ ၊ အဖွဲ့အစည်း များ သို့ ပေ စရာရှိသည့် ငွေများ လည် ပါသည်။ ကြွေ ရှိခြင်း ၊ ကြွေ များ ကို ဆပ်ခြင် သည် ငွေကို အာရုံစိုက်အောင် လုပ်ပြီး ထိရောက်သည့် နည်း လမ်း တစ်ခု ဖြစ်သည်။ ကိုယ့်ကိုယ်ကို ထိန် ချုပ်ရန် အကူအညီပေး သည့် နည်း လမ်း တစ်ခု ဖြစ်သည်။

ကျွန်တော် ဘဏ်လုပ်ငန်း ရှင် ဘဝက ဘဏ်၏ဖောက်သည်များ အတွက် အလိုအလျောက် ငွေပေး ချေသည့် စနစ်တစ်ခုကို ကျင့်သုံး ရန် ဈေးကွက် သုတေသန လုပ်ဖူး သည်။ ထို သုတေသနပြုချက် အရဆိုလျှင် လူအများ သည် အလိုအလျောက် ကြွေ ဆပ်သည့် စနစ်ကို ကြိုက်နှစ်သက်မှု နည်း ကြောင်း တွေ့ရသည်။ သူတို့၏ ကိုယ်ရေး ကိုယ်တာများ ၌ ဘဏ်အနေ ဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မရှိစေလို၍လည်း ဖြစ်နိုင်သည်။ သို့သော် ထိုအကြောင်း တရား သည် တကယ့်အကြောင်း တရား ဟုတ်ကောင် မှ ဟုတ် မည်။ သူတို့၏ ကြွေ ဆပ်ပုံဆပ်နည်း များ ကို ထပ်မံ၍ စု စမ်း လေ့လာ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၄၃

လိုက်သည့်အခါ ကျွန်တော့်အနေဖြင့် ကြွေ ဆပ်သည့်ကိစ္စ၌ စိတ်ဝင်စား စရာ အများ အပြား ပါဝင်နေသည်ကို တွေ့ရသည်။ ပထမဦးစွာ **ကြွေ ဆပ်သည့် ကိစ္စကို အခြာသူများ အား ပြစ်ဒဏ်ပေး ရန် နည်း လမ်း တစ်ခု အနေဖြင့် လူအများ က အသုံး ပြုတတ်ကြသည်။** အလုပ် ကောင် ကောင် မလုပ်သည့် သွား စိုက်ဆရာဝန်တစ်ယောက်၊ အခန် တွင် အလုပ်ပြင်ဆင်သူတစ်ယောက် သည် နှစ်လ၊ သို့ လ သို့မဟုတ် ခြောက်လခန့်အထိ ငွေမရဘဲ ဖြစ်နေနိုင် သည်။ ထိုသို့ ပြစ်ဒဏ်ပေး သည့်အနေဖြင့် ရုတ်တရက် ငွေမချေဘဲ ထာ သည့် နည်း ကို လူအများ အနေဖြင့် အလွန် နှစ်ခြိုက်ကြကြောင်း တွေ့ရသည်။

ဒုတိယ စိတ်ဝင်စား စရာ တစ်ခုမှာ လူအများ သည် စုစုပေါင်း သူတို့ ကြွေ မည်မျှ ဆပ်စရာရှိသည်ကို သိချင်ကြသည်။ ထိုသို့ သိခြင်း အာ ဖြင့် မိမိတို့ သုံးစွဲပုံ သုံးစွဲနည်း များ ကို ထိန်း ချုပ် ဟန့်တာ နိုင်ကြသည်။ အနာဂါတိ ကာလတွင် သုံးစွဲမှုများ အတွက် ဆုံး ဖြတ်ချက်များ ချမှတ်ရာတွင် အထောက် အကူ ဖြစ်နိုင်သည်။ အကယ်၍ လူတစ်ယောက်သည် ဖေဖော်ဝါရီလတွင် သူ၏ဝင်ငွေသည် ဒေါ်လာ ၅၀၀ ရှိသည် ဆိုပါစို့။ ခရစ္စမတ် ကတည်း က မပေး ရသေး သည့် ကြွေ များ မှာ ဒေါ်လာ ၈၀၀ ခန့် ရှိသည်ဆိုလျှင် သူ့အနေ ဖြင့် နောက်ထပ် သူလိုချင်သည့် ပစ္စည်း များ ကို မဝယ်ဘဲ နေမည်။ ကြွေ များ ၏ ပမာဏက နောက်ထပ် သူ့ဝယ်ချင်စိတ်ကို အဟန့်အတား ဖြစ်အောင် ထိန်း သိမ်း ပေး သည်။ သူ၏ ဆန္ဒများ ကို ထိန်း သိမ်း ပေး သည်။

တတိယအချက်မှာ လူအများ သည် မည်သည့်ကြွေ ကို အရင်ဆပ်ရ မည်၊ မည်သည့်ကြွေ ကို မည်သည့်အချိန်၌ ဆပ်ရမည်ကို သိချင်ကြသည်။ ဥပမာ တယ်လီဖုန်း ကုမ္ပဏီက တယ်လီဖုန်း ခများ မပေး ဘဲ လမည်မျှကြာ အောင် တယ်လီဖုန်း လိုင်း ဖြတ်မပစ်ဘဲ အသုံး ပြုနိုင်သည်ကို သိချင်ကြသည်။ အမှိုက်ခွန်ကို မှန်မှန်မပေး ဆောင်သည့်အတွက် နောက်ထပ် ခြောက်လခန့် အမှိုက်သိမ်း မည်၊ မသိမ်း မည်ကို သိချင်ကြသည်။ အများ အား ဖြင့် ဝန်ဆောင်

ရာပြည့်စာအုပ်တိုက်

မူလပင်နံ အတော်များ များ သည် အမှန်တကယ် ပေ ချေခြင် မပြုသည့်တိုင် နောက်ထပ် သုံ လခန့် ခွင့်ပြုထား တတ်ကြသည်။ အကြွေ တောင် လွှာအမျိုး မျိုး ခွဲ ရုတ်တရက် ဆပ်စရာ မလိုသေ ဘဲ မည်မျှကြာမှသာ ဆပ်နိုင်ကြောင်း အချိန် ကန့်သတ်ချက်များ ပေ ထာ ကြသည်။ အကယ်၍ ကလေး တစ် ယောက်သည် သွာ စိုက်ဆရာဝန်ကို ဒေါ်လာ ၆၀၀ ပေ စရာရှိပြီ သွာ စိုက် ဆရာဝန်က နောက်ထပ်ဒေါ်လာ ၂၀၀ မရလျှင် ဘာမျှ ဆက်မလုပ်ဟု ဆိုပါက ထိုကလေး အနေဖြင့် ဒေါ်လာ ၂၀၀ ကို ပေ လိုက်ပြီ အခြာ ပေ စရာများ ကို နောက်မှပေ မည်ဟု ရွှေ့ဆိုင် ထာ နိုင်သည်။ ဤနည်း အာ ဖြင့် သူသည် အခြာ မြီရှင်များ ထံမှ ထပ်မံ၍ ချေ ယူနိုင်သည်။ အကယ်၍ ဆွေမျိုး တစ်ယောက် ကွယ်လွန်သွား ၍ နာရေ ကို မေ မြန် ရမည်ဆိုလျှင် လျှပ်စစ်ဓာတ်အာ ခ၊ တယ်လီဖုန်း ခ၊ အမှိုက်ခွန် စသည့် ကိစ္စများ သည် စောင့်ဆိုင် နေလိမ့်မည်ဟု သိပြီ စိတ်ချလက်ချ ထွက်သွား နိုင်သည်။ အမှန် စင်စစ် သူ့အနေဖြင့် ကြွေ ကို ကြွေ ဖြင့်ဆပ်သည့် သဘောဖြစ်သည်။ ကြွေ ဆပ်စရာ ရှိသည်တို့ကို ရှေ့နောက် အစီအစဉ် အချိတ်အဆက် လုပ်လိုက် ခြင် အာ ဖြင့် နိုင်နိုင်နင် နင် ကိုင်တွယ်သွား နိုင်သည်။

ကြွေ ဆပ်ပုံ ဆပ်နည်း များ ကို ဆွေလာသည့်အခါ လူအများ အနေဖြင့် သူတို့ကိုယ်သူတို့နှင့် ထိန် ချုပ်ရန်ခက်သည့် ဆန္ဒများ ထိန် ချုပ်ကြပုံကို သိရှိလာရသည်။

ကျွန်တော်၏ ကိုယ်ပိုင်ဘဝ၌ ကြွေ ယူသည့် စနစ်ကို လက်ခံကျင့်သုံး ခြင် ၊ ချေ ငွေများ ယူခြင် သည် **အတင် အကြပ် စုဆောင်း နိုင် သည့် သဘော** မျိုး ဖြစ်သည်ဟု ယူဆ၍ လက်ခံကျင့်သုံး နေခြင် ဖြစ်သည်။ အသက်အာမခံ လုပ်ငန်း က လူများ ကို အသက်အာမခံ ထာ ခိုင် ခြင် မှာ အသက်အာမခံ မထာ လျှင် ငွေစုရန် ခက်သောကြောင့် ဖြစ်သည်ဟု အကြောင်း ပြတတ်ကြ သည်။ လူ အတော်များ များ သည် သူတို့၏ အနာဂတ်ကို အကောင် မြင်

ခင်မောင်ညို (ဘောဂဗေဒ)

၄၅

တတ်ကြသည်။ မထင်မှတ်၊ မမျှော်လင့်သည့် ကိစ္စများ ဖြစ်ပေါ်မည်ဟု မျှော်လင့်ထားခြင်း မရှိကြပေ။ ထို့ကြောင့် အသက်အာမခံ ထာ ခိုင် ခြင် သည် သူတို့အာ ဇွတ်အတင် စုခိုင် ရာ ရောက်သွားသည်။

နှစ်နှစ်ခန့် အကြာက အတို နှုန့် သက်သက်သာသာဖြင့် ရှည် ဘဏ်တစ်ခုမှ ဒေါ်လာ ၂၀၀၀ ချေ ခဲ့သည်။ ထိုချေ ငွေကို ငွေစုငွေချေ အသင်တစ်ခုထဲ၌ ထည့်ထား လိုက်ပြီ နှစ်နှစ်ခန့် လခွဲ၍ ဆပ်နေလိုက်သည်။ အကျိုးသက်ရောက်မှုမှာ နှစ်နှစ်အဆုံ ၌ ဒေါ်လာ ၂၀၀၀ ဆပ်ပြီ သည့်အပြင် ကျွန်တော့်မှာလည်း စုငွေ ၂၀၀၀ ရှိသွားသည်။ ထိုသို့ ဒေါ်လာ ၂၀၀၀ စုမိရန် အတွက် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်း အတို သာ ကုန်ကျသည်။ ထိုနှစ်ရာခိုင်နှုန်း မှာ ကျွန်တော်ပေ ရသော အတို နှင့် စုဆောင် ငွေမှ ကျွန်တော်ရရှိသည့် အတို တို့၏ ခြာ နာ ချက် ဖြစ်သည်။ ဤသို့လုပ်ခြင်း မှာ စုဆောင် ငွေများ အောင် လုပ်လိုက်ခြင်း အာ ဖြင့် အနာဂါတ်ကာလ အရေ ပေါ်ကိစ္စများ အတွက် လိုအပ်လာလျှင် ငွေပို၍ ချေ ယူရရှိနိုင်သည်ကို သိ၍ဖြစ်သည်။ ကျွန်တော့် စိတ်ထဲကလည်း ၎င်း ငွေများ ကို မှန်မှန်ဆပ်ရန် လိုသည်ဟု ဆုံးဖြတ်ထား ပြီ မှန်မှန်လည်း ဆပ်ခဲ့ပါသည်။ ထိုနည်း မှာ ဇွတ်အတင် စုဆောင် သည့်နည်း ဖြစ်သည်။ အိမ်ပေါင်ခံခြင်း ၊ အပေါင်စနစ်ဖြင့် ဝယ်ယူခြင်း စသည်တို့သည်လည်း အလာ တူ ချေ ငွေများ ဖြစ်သည်။ ကျွန်တော်တို့ အနေဖြင့် ကျွန်တော်တို့၏ ဆန္ဒများ ကို ထိန် ချုပ်ရန် လိုအပ်သည်ဟု အသိအမှတ်ပြုကာ ဆောင်ရွက်တတ်ကြသည့် သဘောများ ဖြစ်သည်။

ကျွန်တော်တို့ အတော်များ များ သည် ထိန် ချုပ်မှုများ ၊ အကန့်အသတ်များ ရှိရန်လိုသည်။ သင့်အတွက် ထိုသို့ ထိန် ချုပ်မှုများ မလိုလျှင် စမ်း သပ်မှုတစ်ခုကို လုပ်ကြည့်ပါ။ ကိုယ်လုပ်ချင်သည့် အလုပ်ကို ထလုပ်ဖို့ မည်မျှလွယ်သည်ကို သတိထား ကြည့်ပါ။ ကိုယ်အလိုရှိသည့် အရာတစ်ခုကို မတွေ့ဘဲ မနေနိုင်ကြောင်း သတိထား ကြည့်ပါ။ အကယ်၍ သင်သည် ကိုယ်လိုချင်

ရာပြည့်စာအုပ်တိုက်

၄၆

သင့်နောက်က လိုက်နေသည့်ငွေ

သည့် အရာတစ်ခုအတွက် (၃)ရက်လောက် မသုံဘဲ နေနိုင်လျှင် သင် မှန်ပါသည်။ ထပ်မံ၍ ထိန် ချုပ်မှုများ လုပ်စရာ မလိုပါ။ သို့သော်သင်သည် လက်ရှိ ရှိနေပါလျက်နှင့် အခြာ ပစ္စည်း အသစ်တစ်ခုကို လိုချင်နေလျှင် သင်၏ဘဝနှင့် ပတ်သက်၍လည်း ကောင်း ၊ သင်၏ နေပုံထိုင်ပုံနှင့် ပတ်သက် ၍လည်း ကောင်း အကန့်အသတ်များ ၊ အတာ အဆီ များ ချမှတ်ရန် လိုပေ သည်။

စာဖတ်သူ အာ လုံ လိုလိုပင် ငွေထိန် ချုပ်မှု မရှိသည့် ပြဿနာနှင့် ကြုံတွေ့ရတတ်သည်။ မိမိကိုယ်မိမိ ငွေထိန် ချုပ်မှု ပြဿနာ မရှိပါ။ နိုင်နိုင် နှင် နှင် ထိန် ချုပ်နိုင်ပါသည် ဟု ဆိုသည့် လူအများ စုပင်လျှင် ထိန် ချုပ်မှု မရှိကြ သည်ကို တွေ့ရသည်။ အခြာ တစ်ဖက်၌ အခြေခံ လိုအပ်ချက်မှလွဲ၍ ပိုမိုလျှံ လျှံ လိုချင်သည့် သူအချို့လည်း ရှိကြသည်။ ထိုသူများ အနေဖြင့် အစာ အသောက် အနည်ငယ် စာ ၍လည်း နေနိုင်ကြသည်။ သို့ ရက်လောက် ဘာမျှ မစားဘဲလည်း နေနိုင်ကြသည်။ သူတို့သည် သူတို့၏ ကိုယ်ရေ ကိုယ် တာထက် မြင့်မြတ်သည့် ကိစ္စများ အတွက် မြှုပ်နှံကြသည်။ ထိုသူများ ထဲ၌ ဗဟိုဌာန တစ်ခုမှ ဘုန် ကြံ များ ၊ သေလုမြောပါ ဖြစ်နေသော ဝေဒနာသည် များ ကို ကုသနေသော သူနာပြုများ အထိ ပါဝင်သည်။ ကျွန်တော်၏ အကြံ ပြုချက်များ သည်လည်း ထိုအုပ်စု နှစ်ခုစလုံး အတွက် အသုံး ဝင်ပါသည်။ အများ စုအတွက် ဖြစ်စေ၊ ချွင် ချက်ထဲ၌ အကြံ ဝင်သည့် လူအနည်း စုထဲ၌ ဖြစ်စေ အသုံး ဝင်ပါသည်။

ငွေကို မှတ်တမ်း တင်သည့် အလွယ်ဆုံး နည်း လမ်း တစ်ခုမှာ ချက် လက်မှတ်ဖြင့် ထုတ်ယူ၍ရသော စာရင်း ရှင်အပ်ငွေများ ထာ ရန်ဖြစ်သည်။ လူအများ စုအတွက် စာရင်း ရှင်အပ်ငွေများ ထာ ရန်လိုအပ်သည်။ အချို့သူများ က ငွေကိုင်၍သုံး လျှင် ပိုကောင်း သည်။ ကိုယ်ရှာရသည့် ငွေထက် ပို၍ သုံး နိုင် သည်ဟု ထင်တတ်ကြသည်။ လူတစ်ယောက်သည် တစ်ပတ်လျှင် ဒေါ်လာ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၄၇

၂၀၀ ရနေပြီ ထိုငွေကို ပျော်ပျော်ပါ ပါ သံ့ စွဲနေလျှင် သူတို့ပြောတာ မှန်ပါသည်။ သို့သော် ကိစ္စအတော်များ များ ခြံ အခြာ တာဝန်များ ရှိနေသည့် အခါ စာရင် ရှင် ဖွင့်ထား ခြင် က ပိုကောင်း သည်။ ထိုသို့ စာရင် ရှင် ဖွင့်ထား လိုက်ခြင် အာ ဖြင့်၊ ချက်လက်မှတ်များ နှင့် ငွေပေ ချေခြင် အာ ဖြင့် မည်သည့် ကိစ္စများ အတွက် ငွေသံ့ သည်ကို မှတ်တမ်း တင်နိုင်သည်။ နောက်ကြောင် ခံ၍ လိုက်နိုင်သည်။ ထိုသို့ မှတ်တမ်း ထာ ခြင် ၊ နောက်ကြောင် ခံ လိုက်ခြင် မှာ ယခုပြောနေသည့် ဒုတိယ ဥပဒေသ၏ အရေ ပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ငွေရေ ကြေ ရေ နှင့် ပတ်သက်သည့် အပြုအမူများ ကို သတိထား မိ အောင် လုပ်လိုက်ရာလည် ရောက်သည်။ ကိစ္စအာ လုံ ကို အမြင်ကျယ်ကျယ် မြင်တတ်အောင် ဆောင်ရွက်လိုက်ရာလည် ရောက်သည်။ အကယ်၍ ဖြစ်နိုင်လျှင် စာရင် ရှင်နှစ်ခု ဖွင့်ထား ခြင် က ပိုကောင်း သည်။ ပထမ တစ်လတွင် စာရင် ရှင်တစ်ခုက ငွေကို ချက်လက်မှတ်ဖြင့် ထုတ်ပေး ပြီ နောက် တစ်လတွင် နောက်စာရင် ရှင်တစ်ခုက ငွေကို ချက်လက်မှတ်ဖြင့် ထုတ်ပေး မည်။ စာရင် တစ်ခုကို မသံ့ ဘဲ ထာ ခြင် အာ ဖြင့် ဘဏ်စာရင် များ အချိန်မီ ရှင် လင် နိုင်ရန် အချိန်ပေ ရာ ရောက်သည်။ အခြာ နည်း တစ်နည်း မှာချက် စာအုပ်များ လျော့သွား အောင် မလုပ်ဘဲ တို့ ပွား အောင် လုပ်သည်နည်း ဖြစ်သည်။ ထိုနည်း လမ်း ကို အလွန်ထူ ချွန်သည့် အိမ်ရှင်မများ ထံမှ ရရှိခဲ့သည်။ သင့်အနေဖြင့် ဒေါ်လာ ၁၆၀၀ အပ်နှံထား သည် ဆိုပါစို့။ ချက်တစ်စောင် ထုတ်ပေး လိုက်သည့်အခါတိုင် ထိုချက်တန်ဖိုး ထက် ပိုသည့်ငွေကို သော်လည်း ကောင်း ၊ ချက်တန်ဖိုး နှင့် ညီမျှသည့် ငွေကို သော်လည်း ကောင်း ထပ်၍ သွင်း နိုင်သည်။ ထိုနည်း အာ ဖြင့် မူလအပ်နှံထား သည့် ငွေတန်ဖိုး မလျော့အောင် ဆောင်ရွက်နိုင်သည်။

ကျွန်တော်၏ ဂျက်ဟု အမည်ရှိသော မိတ်ဆွေတစ်ယောက်က သူသည် မည်သည့်ကိစ္စမဆို ရအောင်ဝယ်နိုင်သည် ဟု ပြောတတ်သည်။

ရာပြည့်စာအုပ်တိုက်

သို့သော် သူ ဝယ်ပြီဆိုလျှင် လက်လီချေ ထက် ၃၀ ရာခိုင်နှုန်း ခန့် ချေ ကြို နေတတ်သည်။ သူသည် မူ ယစ်ဆေ ဝါ အလွန်အကျွံ သံ ဖွဲ့သူတစ်ယောက် ဖြစ်ပြီ သူ၏ ယုံကြည်ချက်မှာလည်း ထူ ဆန် သည်။ ငွေများ သည် သူတို့ ကိုယ် သူတို့ ဂရုစိုက်သွား ကြလိမ့်မည်ဟု သူက ယုံကြည်နေသည်။ ပထမ ဥပဒေသကို အထင်အမြင် လွဲမှား မှုမျိုး ဖြစ်နေသည်။ သူသည် ပထမ ဥပဒေသကို လိုက်နာသယောင်ယောင် ရှိသော်လည်း ဒုတိယ ဥပဒေသကို ချို့ ဖောက်သည်။ ကျွန်တော်တို့၏ ကိုယ်ရေ ကိုယ်တာ ဘဝများ ဌ သပ်သပ် ရပ်ရပ် စနစ်တကျ ရှိနိုင်စွမ်း ၊ စုစုစည်း စည်း ရှိနိုင်စွမ်း များ ကို သူက ဥပေက္ခာ ပြုထား သည်။ ဒုတိယ ဥပဒေသသည် သပ်သပ်ရပ်ရပ် တိတိကျကျ ရှိမှု၊ စုစု စည်း စည်း ရှိမှုတို့ကို ညွှန်ပြသည်။ နောက်ဆုံး ဌ ငွေနှင့် ပတ်သက်၍ ကျင့်သုံး ပုံ ကျင့်သုံး နည်း သည် ကျွန်တော်တို့ဘဝ၏ အခြာ အစိတ်အပိုင်း များ အပေါ်၌ လည်း အကျိုး သက်ရောက်မှု ရှိသည်။ ကျွန်တော်တို့ ဘယ်လို လူများ ဖြစ်သည် ဆိုသည်ကို နာ လည်ရန်အတွက် ဘဝ၏ အသေ စိတ်များ ကို အာရုံစိုက်ဖို့လို သည်။ ထိုသို့ ဘဝ၏ အသေ အဖွဲကအစ အာရုံစိုက်နေခြင်း အာ ဖြင့် ကိုယ် ဘယ်လိုလူ ဖြစ်သည် ဆိုသည်ကို နာ လည်နိုင်သည်။ ကိုယ် မည်မျှ တို့ တက်လာသည်၊ ရင့်ကျက်လာသည်ကို သိရှိနိုင်သည်။ ငွေရေ ခြေ ရေ နှင့် ပတ်သက်၍ ဂရုမစိုက်ဘဲ ပစ်စလက်ခတ်လုပ်ခြင်း အာ ဖြင့် အမှန်တရား ကို မျက်ကွယ်ပြုရာ ရောက်စေနိုင်သည်။ အမှန်တရား ကို မျက်ကွယ်ပြုလျှင် ဒုက္ခ ရောက်စေနိုင်သည်။ ဘဝနှင့်ပတ်သက်၍ အမှန်တရား ကို မျက်ကွယ်ပြုခြင်း သည် ဒုက္ခရောက်စေနိုင်သလို ငွေနှင့်ပတ်သက်၍ အမှန်တရား ကို မျက်ကွယ် ပြုခြင်း သည် ဒုက္ခ ရောက်စေနိုင်သည်။ တကယ်တမ်း ပြောရလျှင် ဘဝရေ ရာ ကိစ္စများ သည် ငွေရေ ခြေ ရေ ထက်ပင် ခက်ခဲရှုပ်ထွေး သေ သည်။ ငွေရေ ခြေ ရေ မျှကိုပင် ဂရုမစိုက်နိုင်လျှင် ဘဝ၏ အခြာ သော အရေ အရာများ ကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ ဂျက်၏ မိတ်ဆွေများ က သည် ခံကြသော်လည်း

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၄၉

ရေရှည် သည် ခံကြမည် မဟုတ်ပေ။ စီ ပွာ ရေ လောက၌ ကြည့်လျှင် ဂျက် ကို မယုံသင့်ထိုက်သော ပုဂ္ဂိုလ်တစ်ယောက် အဖြစ် မြင်ကြမည်။ တန်ရာ တန်ကြေ ထက် ၃၀ ရာခိုင်နှုန်း ပို၍ တောင် တတ်သည်ကို သဘောပေါက် နာ လည်နေကြမည်။

တစ်ခါက ဂျက်သည် ဆေ ခြောက်သုံး စွဲပြီး ရေငုပ်သဖြင့် ရေနစ်လှ နီ နီ ဖြစ်သွား သည်။ ဤအချက်ကို ကြည့်လျှင် ငွေရေ ကြေ ရေ နှင့် ပတ် သက်၍ သူ၏ ရှုမြင်သုံ သပ်ပုံ ညံ့ဖျင် သလို အခြာ နေရာ၌လည်း သူ၏ ရှုမြင် သုံ သပ်ပုံ ညံ့ဖျင် ကြောင် တွေ့ရသည်။ လောကနှင့် ပတ်သက်၍ ရှုမြင် သုံ သပ်ပုံ ညံ့ဖျင် ကြောင် တွေ့ရသည်။ ငွေရေ ကြေ ရေ များ ကို ကိုင်တွယ် ရသည်မှာ ကိုယ်ကျင့်တရား ဆိုင်ရာ ကိစ္စတစ်ခု ဖြစ်သည်။ ကိုယ်ကျင့်တရား သည် ကိုယ်ရည်ကိုယ်သွေး ထက်ပင် အရေး ကြီး သည်။ ဂျက်လို ကိုယ်ရည် ကိုယ်သွေး စရိုက်လက္ခဏာ ရှိသည့်သူ တစ်ယောက်ကို မြှောင် လဲအောင် လုပ်နိုင်ပါမည်လော ။ စိတ်၏ပတ်ဝန်းကျင်ဟု အမည်ရသည့် ဂရိဂိုရီဘိတ် ဆန်၏ စာအုပ်၌ အရက်စွဲနေသူ တစ်ယောက်သည် ကျန်သည့် သူ့ဘဝ တစ်လျှောက်လုံး အရက်စွဲနေတော့မည် ဖြစ်ကြောင်း ပြည့်ပြည့်ဝဝ နာ လည် သဘောပေါက်မှသာ ဖြဿနာကို ဖြေရှင် နိုင်မည်ဟု ဖော်ပြထား သည်။ တစ်သက်လုံး အရက်စွဲနေသူ ဖြစ်တော့မည် ဆိုသည်ကို နာ လည် သဘော ပေါက်မှသာ မသောက်ဘဲ နေနိုင်မည်။ ၅ နှစ်ခန့် အရက်ဖြတ်ထား သည့် တိုင်အောင် အရက်သမား ဖြစ်နိုင်သေ ကြောင်း ၊ သဘောပေါက်ရမည်။ သူ့ ကိုယ်သူ ထိန် ချုပ်နိုင်ပါသည် ဆိုသည့် ထူ ချွန်သော အရက်သမား ဟူ၍ မရှိ။ အရက်နှင့် ပတ်သက်လျှင် သူ ဘာမျှ မလုပ်နိုင်တော့ကြောင်း ၊ ဘာမျှ မတတ်နိုင်ကြောင်း သိရှိနာ လည်သည့်အခါမှသာ အရက်ကို ရှောင်ကြဉ် နိုင်ပြီး သူလည် အသက်ရှင်သန်နိုင်မည် ဟု ရေ သာ ထာ ခဲ့သည်။

ဘိတ်ဆန်၏သီအိုရီသည် လူတိုင်း အတွက် မှန်ကောင် မှ မှန်မည်။

ရာပြည့်စာအုပ်တိုက်

၅၀

သင့်နောက်က လိုက်နေသည့်ငွေ

ဖရန့်သည် အသက် ၂၆ နှစ် အရွယ်ရှိ လူပျိုတစ်ယောက်ဖြစ်ပြီး အဆင့် အတန် မြင့်မြင့် နေထိုင်နိုင်သူ ဖြစ်သည်။ သူသည် ငွေရေကြေးရေနှင့် ပတ်သက်၍ လှည့်ပတ် လိမ်လည်ခဲ့သည့် အကြောင်း များကို ပွင့်ပွင့်လင်း လင်း ပြောပြသည်။ တစ်ခါက သူသည် ငွေစုငွေချေ ကုမ္ပဏီ၏ ချေ ငွေကော်မတီ၌ တာဝန် ထမ်းဆောင်ရသည်။ ထိုငွေစုငွေချေ ကုမ္ပဏီနှင့် ဆက်စပ်နေသော ဘဏ်တစ်ခုက ခေတ်မီ ဂျက်ဂွာကာ တစ်စီး ဝယ်နိုင်လောက်အောင် ငွေ ထုတ်ချေ သည်။ ထိုငွေကို လ ၃၀ အကြာမှ ပြန်ဆပ်ရမည်။ ဆိုလိုသည်မှာ လ ၃၀ ကာလ အတွင်း တွင် အရင် ငွေကို ပြန်ဆပ်စရာ မလိုပေ။ ထိုငွေချေ ပုံ ချေ နည်း မှာ အလွန်ဆို ဝါ သော နည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုလျှင် လ ၃၀ ကုန်သည့်အခါ ကာ နှစ်တန်ဖို့ မှာ ပြောပလောက်အောင် ရှိတော့ မည် မဟုတ်ပေ။ ငွေချေ သူ၏ အခြေအနေသည်လည်း ထိုအချိန်တွင် ဆပ် နိုင်သည့် အခြေအနေ ရှိကောင် မှ ရှိမည်။ နောက်ဆုံး ၌ ဖရန့်က အခြာ ဖောက်သည် အများ အပြာ ၏ နာမည်ကို အလွဲသို့ စာ လုပ်ကာ သူ့ကိုယ်သူ ပြန်၍ ငွေချေ ပစ်လိုက်။ အလုပ်မှ အာ လုပ်ရက် ခွင့်ယူ၍ ထွက်ခွာ သွားသောအခါ သူက လစဉ် ဆပ်စရာငွေများ ကို မိတ်ဆွေတစ်ယောက်အား ဆပ်စေခဲ့သည်။ သို့သော် ဖရန့်အတွက် ကံဆို သည်မှာ သူ၏မိတ်ဆွေက မြောက်ရက်နောက်ကျပြီး မှ ဆပ်လိုက်သည့်အခါ ကွန်ပျူတာက သူ အလွဲ သို့ စာ လုပ်ထားသော သူများ ထံသို့ သတိပေး အကြောင်း ကြာ စာများ ပို့လိုက်သည်။ ထိုအခါ သူတို့က စိတ်ဆိုး မာန်ဆိုး ဖြင့် ရောက်လာကြပြီး ချေ ငွေကို သူတို့မချေ ရကြောင်း ၊ ချေ ငွေအကြောင်း ကိုလည်း သူတို့ဘာမျှ မသိရကြောင်း ပြောကြသည်။ ထိုအခါကျမှပင် ဖရန့်ကို ချက်ချင်း ဖမ်း ဆီး လိုက်ရသည်။

သူ ထောင်မှ ထွက်လာသည့်အခါ မည်သည့်အလုပ်ကိုမျှ မရတော့ ပေ။ သူသည် ဘဏ်လုပ်ငန်း ဖြင့် လေ့ကျင့်ပျို့ ထောင်လာသူ ဖြစ်ပြီး အလွဲ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၅၁

သို့ စာ လုပ်သည့် အတွေ့အကြုံကလည်း ရှိနေသည်။ တစ်နှစ်ခန့် ဘာအလုပ်မျှ မရ၍ ဘာမျှ မတတ်နိုင်ဘဲ ထိုင်နေရသည်။ နောက်ဆုံး ဤသူသည် ဝေါလ်စထရီဂျာနယ်၌ ကြော်ငြာတစ်ခု ထည့်သည်။ ထိုကြော်ငြာ၌ သူ၏ အတွေ့အကြုံနှင့် သူထောင်ကျခဲ့သည့်အကြောင်း များကို အကျဉ်းချုပ်၍ ဖော်ပြထားသည်။ ထိုအခါ သူ့အား အလုပ်ခန့်ချင်သူ ၃၀ ကျော် ပေါ်ပေါက်လာသည်။ သူ့အား အလုပ်ခန့်ချင်သည့်သူ အတော်များ များနှင့် ကျွန်တော် သဘောချင်တူပါသည်။ သူ ဘာဖြစ်ခဲ့သည်၊ ဘာလုပ်ခဲ့သည် ဆိုသည့်ကိစ္စကို ကောင်ကောင် သဘောပေါက်သည့် သူများသာ အနာဂတ် အပြုအမူများကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။

ဖရန်သည် အလွန်အောင်မြင်သည့်သူတစ်ယောက် ဖြစ်လာခဲ့သည်။ တစ်နှစ်ခန့်အတွင်း မှာပင် လစာကောင် ကောင် ရရှိခဲ့ပြီး အရည်အချင်းပြည့် ဘဏ္ဍာရေး ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် ထိုက်တန်သော ဆုလာဘ်များကို ရရှိခဲ့သည်။

ငွေကို မှတ်တမ်း တင်ရမည် ဆိုသည့် စည်းမျဉ်း စည်းကမ်း အပြင် ငွေရေ ခြေရေ ရှုထောင့်က ကိုယ် ဘယ်လိုလူ ဖြစ်သည်၊ ကိုယ် ဘယ်နေရာ ရောက်နေသည်ကိုလည်း သိရန် အရေးကြီး သည် အတူ သဖြင့် ချေ ငွေတစ်ခု အတွက် လျှောက်လွှာတင်သည့်အခါတွင် အရေးကြီး သည်။ လူ တစ်ဦး ချင် ၊ တစ်ယောက်ချင် ထက် စီမံကိန်း များ ၊ စီ ပွား ရေ လုပ်ငန်း များ ၌ ထိုသို့ အရေးကြီး ပုံမှာ ပို၍ ထင်ရှား သည်။

ဖောက်သည်တစ်ယောက်အတွက် ငွေရေ ခြေရေ အတိုင်ပင်ခံ တစ်ယောက်အဖြစ် ကျွန်တော် ဆောင်ရွက်သည့်အခါ ပထမဆုံး ကျွန်တော် လုပ်ပေ သည်မှာ ဘဏ်တစ်ခုမှ ငွေချေ ယူနိုင်ရန်အတွက် အရည်အချင်း ပြည့်မီသော အဆင့်ရောက်အောင် ဆောင်ရွက်ပေး ခြင်း ဖြစ်သည်။ အကျိုးအမြတ်ကို ဦး တည်သည့် အဖွဲ့အစည်း များ ကိုသာမက အကျိုးအမြတ်ကို

ရာပြည့်စာအုပ်တိုက်

၅၂

သင့်နောက်က လိုက်နေသည့်ငွေ

ဦး မတည်သည့် လူမှုရေး အဖွဲ့အစည်း များ ကိုလည်း ထိုသို့ပင် ဆောင်ရွက်ပေသည်။ အဖွဲ့အစည်း ကို အပေါင်ထားပြီး ချေ ငွေများ ရရန်အတွက် လျှောက်ထား နိုင်သည်။ အဘယ်ကြောင့် ယခုကဲ့သို့ လုပ်ရသည် ထင်ပါသနည်း ။ အဘယ်ကြောင့်ဆိုလျှင် ချေ ငွေရရန် ကြို စာ သည့် ဖြစ်စဉ်တစ်ခုလုံး သည် မိမိ၏ စီ ပွား လုပ်ငန်း ၊ မိမိ၏ စီမံကိန်း နှင့် ပတ်သက်၍ ထို ထွင် သိမြင်နိုင်သည့် စွမ်း အား ကို ရယူနိုင်၍ ဖြစ်သည်။ ဘဏ်များ ၏ ရည်ရွယ်ချက်မှာ ရာနှုန်း ပြည့် အပေါင်ထား သော ချေ ငွေများ ထုတ်ချေ ပြု လုပ် အန္တရာယ်နှင့် မရင်ဆိုင်ရစေရန် ဖြစ်သဖြင့် ဘဏ်လုပ်ငန်း ရှင်များ သည် အမြင်ရှင် သော၊ အမြင်ကျဉ် မြောင် သော၊ စိတ်ကူ စိတ်သန် ဆန် ကြယ်ခြင် မရှိသောသူများ ဖြစ်နေတတ်သည်။ ဘဏ်လုပ်ငန်း လောက၌ စွန့်စားခြင် ဆိုသည်မှာ အရည်အချင်း မရှိခြင် ပင် ဖြစ်သည်။ အကယ်၍ ဘဏ်အနေဖြင့် စွန့်စား လုပ်ဆောင်သင့်သည်ဟု ယူဆလျှင် ဘဏ်တစ်ခု၏ တာဝန်နှင့် ပတ်သက်၍ အထင်အမြင် လွဲမှား နေခြင် ဖြစ်မည်။ ဘဏ်များ သည် ငွေရေးကြေး ရေ ကုမ္ပဏီများ ၊ လက်လီဆိုင်များ နှင့် အခြား စီ ပွား ရေ လုပ်ငန်း များ ကဲ့သို့သော အဖွဲ့အစည်း များ ကို ငွေထုတ်ချေ လေ့ရှိ၏။ ၎င်း တို့သည် ချေ ထာ သော ငွေများ ကို အသုံး ပြုကာ စွန့်စား မှု ပြုလုပ်သည့် စီ ပွား ရေ လုပ်ငန်း များ ဖြစ်ကြသည်။ ဘဏ်ကိုယ်တိုင်က စွန့်စား မှု မပြုဘဲ စွန့်စား မှု ပြုသည့် လုပ်ငန်း များ သို့ ငွေထုတ်ချေ တတ်သည်။ ဘဏ်က လက်ကာသမား နှင့် တူနေပြီ လို့ ဝ အန္တရာယ်မရှိရန် ကြို စာ လေ့ရှိသည်။ အမှန်စင်စစ် အချိန်တစ်ချိန်၌ ဘဏ်တစ်ခုအနေဖြင့် ချေ ငွေ၏ ၀ ဒသမ ၃ ရာခိုင်နှုန်း ကို ဆုံး ရှုံး သည် ဆိုလျှင်ပင် စီမံခန့်ခွဲပုံ အလွန်ညံ့ဖျင်း နေသည်ဟု ယူဆတတ်ကြသည်။

တစ်ယောက်ယောက်ကို ဘဏ်သို့ ခေါ်သွား သည့်အခါ ကျွန်တော်တို့ ဘာလုပ်ကြသနည်း ။ သူလုပ်နေသည့် စီ ပွား ရေ လုပ်ငန်း နှင့် ပတ်သက်၍

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၅၃

လည် ကောင် ၊ အနာဂတ် စီ ပွာ ရေ လုပ်ငန်း များ နှင့် ပတ်သက်၍ လည် ကောင် ငွေရေ ကြေး ရေ ကိစ္စကို အမှန်အတိုင်း မြင်သာ ပါသည်ဟု ပြောကြ ရသည်။ စွန့်စား ရမှု အန္တရာယ်များ လုံ ၀ မရှိသလောက် ပြောကြရသည်။ အနာဂတ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောနိုင်ရန်အတွက်ဆိုလျှင် လူ အများ သည် လက်ရှိ မိမိအခြေအနေကို တိတိကျကျ သိမြင်ရန် လိုသည်။

ကျွန်တော်၏ ဖောက်သည်များ သည် ကိုယ့်ကိုယ်ကို နာ လည် သဘောပေါက်သွား ပြီဆိုလျှင် သူတို့နာ လည်သလို ဘဏ်က ငွေချေ သူ အရာရှိ နာ လည် သဘောပေါက်ရန်အတွက် ကြို စာ ကြရသည်။ ထိုသို့ အခြား သူများ နာ လည်ရန်အတွက် ကြို စာ ရာ၌ အချိန်ယူရသည်။ ဘဏ် လုပ်ငန်း ရှင်တစ်ယောက်က မိမိကို သိကျွမ်း ရန်အတွက် တစ်နှစ်လောက် အချိန်ယူရသည့် အခါများ လည် ရှိသည်။

ဘဏ်သို့ ချေ ငွေရရန်အတွက် သွား သည့်အခါ ဘာလုပ်လေ့ ရှိသလဲ။ ကိစ္စ သုံ ခုကို ပြင်ဆင်သွား ရသည်။ **ဘဏ္ဍာရေး ရှင် တစ် ၊ စီမံချက် နှင့် ကိုယ်ပိုင်ငွေရေ ကြေး ရေ အခြေအနေ** ဟူသည့် အချက်သုံ ခုကို ယူသွား ရသည်။

(၁) အထွေထွေ ဘဏ္ဍာရေး ရှင် တစ် က စီ ပွာရေ လုပ်ငန်း တစ်ခုနှင့်ဆက်လည် ကောင် ၊ စီမံကိန်း တစ်ခုနှင့် ဆက်လည် ကောင် ပတ် သက်သည့် ရှင် တစ် ကို ဆိုလိုသည်။ ကိုယ်ပိုင်ငွေအတွက်လည် ရှင် တစ် တစ်ခု လိုကောင် လိုမည်။ ထိုရှင် တစ် များ က ယခုအချိန်အထိ ဘာလုပ်သည် ကို တိတိကျကျ မှတ်တမ်း တင်ထား သည်။ လက်ကျန်ရှင် တစ် တစ်ခုနှင့် ဝင်ငွေနှင့် အသုံး စရိတ် ရှင် တစ် ဝို့လည် ပါဝင်သည်။

လက်ကျန်ရှင် တစ် ခွဲ အပိုင်း သုံးပိုင်း ပါဝင်သည်။ ၎င်း တို့မှာ **ပိုင်ဆိုင် ခွင့်များ ၊ ဖေ ရန်တာဝန်များ နှင့် အသာ တင်တန်ဖိုး** တို့ ဖြစ်သည်။

(က) ပိုင်ဆိုင်ခွင့်များ သည်ရှင် တစ် ထုတ်ပြန်သည့် နေ့၌ ဘဏ်တွင်

ရပြည့်စာအုပ်တိုက်

ရှိသည့် ငွေများ ၊ လူအများ က မိမိကို ပေ ရန်ရှိသည့် ငွေများ ၊ အဆောက်အအုံများ ၊ လက်ကျန်များ ကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်း များ ၊ တန်ဖိုး များ ပါဝင်သည်။ ၎င်း တို့ကို ငွေအဖြစ်လွယ်ဆုံး အရာမှ စ၍ ရေ ပြီ ငွေအဖြစ် ပြောင်းလဲရန် အခက်ဆုံး အရာကို နောက်ဆုံး ၌ ဖော်ပြလေ့ရှိသည်။ ငွေဖြစ်လွယ်သည်ဆိုသည်မှာ ပစ္စည်း တစ်ခု၊ ကိစ္စတစ်ခုကို ငွေသာ အဖြစ်သို့ အလျင်အမြန် ပြောင်းလဲနိုင်စွမ်း ကို ဆိုလိုသည်။ ဥပမာ ဒေါ်လာ ၂၀၀ ရစရာရှိသည့် ကြွေ ကို တစ်လခန့်အတွင်း ၌ တောင် ခံနိုင်သော်လည်း ပစ္စည်း တစ်ခုထုတ် ရောင် ရန်အတွက် ၅ နှစ်ခန့် ကြာကောင် ကြာမည်။

(ခ) ပေ ရန်တာဝန်များ ဆိုသည်မှာ မိမိက ပေ ရန်ရှိသည့်အကြွေများ ဖြစ်သည်။ ၎င်း တို့ကိုလည်း လောလောလတ်လတ် ပေ စရာရှိသည့် ကြွေ မှ အေ အေ ဆေ ဆေ ပေ စရာရှိသည့် အကြွေ အထိ တန် စီးသွား သည်။ ပေ ရန်တာဝန်များ ၊ နောက်၌ တယ်လီဖုန်း ခများ ၊ အိမ်ငှာ ရမ်း ခများ ၊ ယခုအချိန်အထိ ပေ ရန်ရှိသော လစာများ ၊ ဘဏ်သို့ ပေ ရန်ရှိသည်များ ၊ အကယ်၍ လုပ်ငန်း အောင်မြင်ခဲ့လျှင် ပြန်ဆပ်မည့် ချေ ငွေများ ၊ မိမိ၏ ဆွေမျိုး သာ ချင် များ အား ပြန်ဆပ်ရန် ကတိပေ ထာ သည့် ချေ ငွေများ ပါဝင်သည်။

(ဂ) အသာ တင်တန်ဖိုး ဆိုသည်မှာ မိမိ၏ ပိုင်ဆိုင်ခွင့်များ မှ ပေ ရန်တာဝန်များ ကို နှုတ်လိုက်သည့်အခါ ရရှိသည့် တန်ဖိုး ကို ဆိုလိုသည်။ အသာ တင်တန်ဖိုး သည် အပေါင် လက္ခဏာလည်း ဖြစ်နိုင်သလို တစ်ခါတစ်ရံ အနုတ်လက္ခဏာလည်း ဖြစ်နိုင်သည်။

ဝင်ငွေ၊ အသုံး စရိတ်ရှင် တစ် ဧါ ထိပ်ဆုံး ၌ လွန်ခဲ့သည့် တစ်လ သို့မဟုတ် လေ လပတ် သို့မဟုတ် တစ်နှစ်ကာလတွင် မိမိ၏ ဝင်ငွေကို ဦး စွာ ဖော်ပြသည်။ ထို့နောက် ထိုကာလအတွင်း မိမိ၏ အသုံး စရိတ်များ ကို ဖော်ပြသည်။ နောက်ဆုံး ၌ အသုံး စရိတ်နှင့် ဝင်ငွေ၏ ခြား နား ချက်ကို

ရပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၅၅

ဖော်ပြသည်။ ၎င်း တို့ ခြာ နာ ချက်သည် အပေါင် လက္ခဏာ သော်လည်းကောင်း ၊ အနုတ်လက္ခဏာ သော်လည်းကောင်း ဖြစ်နေနိုင်သည်။ ဝင်ငွေက များ လျှင်လည်း များ နိုင်သည်။ အသုံ စရိတ်က များ လျှင်လည်း များ နေနိုင်သည်။ ဝင်ငွေဆိုသည်မှာ ထိုကာလအတွင်း ရရှိသည့် ငွေများ ကို ဆိုလိုသည်။ အသုံ စရိတ်ဆိုသည်မှာ လစာများ ၊ ချက်လက်မှတ်နှင့် ပေါ် ရသည့် စရိတ်များ ၊ စီး ပွား ရေ ကိစ္စနှင့် သွား ရသည့် ခရီး စဉ်၌ ဝယ်လာခဲ့သည့် ပစ္စည်း များ စသည်တို့ ပါဝင်သည်။ လက်ကျန်ရှင် တစ် တစ်ခုသည် မိမိ၏ စီမံကိန်း နှင့် မိမိ၏ စီး ပွား ရေ အခြေအနေတို့ကို အချိန်ကာလတစ်ခု၌ ဓာတ်ပုံရိုက်၍ ပြလိုက်သလို ဖြစ်နေသည်။ အိတ်ကို ခါထုတ်လိုက်ပြီ အိတ်ထဲမှာရှိသည့် အရာအာ လုံ ကို ထုတ်၍ ရေတွက်လိုက်သလို ဖြစ်သွား သည်။ မိမိဝတ်ထား သော အင်္ကျီ၊ ဖိနပ်တို့၏ တန်ဖိုး ၊ ဆွစ်ဇာလန်မှ ဝယ်လာခဲ့သည့် စစ်သုံ ဓာ ၏ တန်ဖိုး အစရှိသည်ဖြင့် အာ လုံ ကို စုစည်း ကာ စာရွက်တစ်ရွက်ပေါ်၌ ချရေး သလို ဖြစ်သွား သည်။ ဝင်ငွေ အသုံ စရိတ် ရှင် တစ် က ဘာဖြစ်ခဲ့သည်ဆိုသည့် သမိုင်း ကြောင်း ကို ဖော်ပြသည်။

လက်ကျန်ရှင် တစ် ကို ဘာလုပ်ရန် အသုံး ပြုသနည်း ။ လက်ကျန်ရှင် တစ် သည် အမြတ်ရရှိအောင်လုပ်သည့် လုပ်ငန်း ဖြစ်စေ၊ အမြတ်ကို ဦး မတည်သည့် လုပ်ငန်း ဖြစ်စေ မိမိ၏ ကိုယ်ရည်ကိုယ်သွေး များ နှင့် အကျင့်အလေ့အထများ ကိုဖြစ်စေ လက်ကျန်ရှင် တစ် တစ်ခုအပေါ်၌ တင်၍ ပြနိုင်သည်။ ဘာလုပ်ခဲ့သည် ဆိုသည်ကို ဘဏ်လုပ်ငန်း ရှင် သိအောင် ဖော်ပြသည့် နည်းတစ်ခုပင် ဖြစ်သည်။ ဘဏ္ဍာရေး ရှင် တစ် ဦး၏ ပုံသဏ္ဌာန်ကို လေ့လာခြင်း အာ ဖြင့် သူ့အနေဖြင့် မေ သင့်မေ ထိုက်သည့် မေ ခွန် များ ကို မေ ကာ သတင်း အချက်အလက်များ ပိုမိုရရှိရန် ကြိုး စာ အာ ထုတ်နိုင်သည်။ ထိုသို့ ကြိုး စာ အာ ထုတ်ရန်ပင် ဘဏ်လုပ်ငန်း ရှင်များ ကို လေ့ကျင့်ပို့ ထောင်ပေး ထား ခြင်း ဖြစ်သည်။ ဘဏ်လုပ်ငန်း ရှင်များ ၊ ဘဏ်ဝန်ထမ်း များ သည် အချို့

ရာပြည့်စာအုပ်တိုက်

၅၆

သင့်နောက်က လိုက်နေသည့်ငွေ

များကို တွက်လေ့ရှိကြသည်။ ရှင် တမံ ၏ တစ်နေရာရှိ ငွေနှင့် အခြာ တစ်နေရာရှိ ငွေတို့၏ အချို့ အစာ များ ၊ ဆက်နွယ်ပုံများ ကို တွက်လေ့ရှိကြသည်။ ထိုအချို့ များ ကို ကြည့်ကာ ယူတ္တိရှိသည့် မွေ ခွန် များ ကိုမေ လေ့ရှိသည်။ အချို့အချို့ကို ကြည့်ကြသူသည် ဒေါ်လာသန် ပေါင် ရာပေါင် များစွာ ကိုင်ဆောင်လည်ပတ်နေသည့် ကုမ္ပဏီတစ်ခုကို မေ သည် မေ ခွန် မျို့ ကို ပင်လျှင် သင့်ကိုလည် မေ လိမ့်မည်။

(၂) ဒုတိယလိုအပ်သည့် ကိစ္စတစ်ခုမှာ စီမံချက်ဖြစ်သည်။စီမံချက် တစ်ခုသည် များ သောအားဖြင့် အနာဂတ်ကာလ၌ ရရှိမည့်ဝင်ငွေနှင့် အနာဂတ်ကာလ၌ အသုံးပြုရမည့်စရိတ်များ ပါဝင်လေ့ရှိသည်။ အများအားဖြင့် အတိတ်ကအတွေ့အကြုံပေါ်၌အခြေခံကောင် အနာဂတ်ကာလကို တစ်ဖြောင့်တည်း တွက်ဆလေ့ရှိသည့် အလွန်ရှိ ရှင် လွယ်ကူသော်လည်း အလွန်တူ ခြာ သည့်လုပ်ငန်း ရပ် တစ်ခုဖြစ်သည်။ ဘာဖြစ်လာမည်ကို ကြိုတင်မှန်ဆီမံနိုင်ခြင် အာ ဖြင့် မိမိလက်ရှိ အခြေအနေကို ကောင် ကောင် နာ လည်ကြောင်း ပြသသည်။ ထို့ကြောင့် ၎င်း စီမံချက်က ဘဏ်တစ်ခုမှ ချေ ငွေရရှိရန်အတွက် လျှောက်ထား သည့်အခါ အလွန်တန်ဖိုး ရှိသည်။ ဘဏ်များက စီမံချက်တစ်ခုကို အမြဲတမ်း ယူလာခိုင်း လေ့ရှိသည်။ ထိုစီမံချက်ကို အသေစိတ်လေ့လာခြင် အာ ဖြင့် လက်တွေ့အခြေအနေကို နာ လည်သဘောပေါက်စေနိုင်သည်။

ကျွန်တော်၏ဖောက်သည်များ နှင့် လည် ကောင် ၊ သူတို့၏စီမံချက်များ နှင့်လည် ကောင် ကျွန်တော်လုပ်ပုံကို ဥပမာပြလိုပါသည်။ ကျွန်တော်တို့အတူတကွ ထိုင်ပြီး စီမံချက်တစ်ခု လုပ်ကြသည်။ အတူတူထိုင်ပြီး လုပ်ကြခြင် မှာ ပြင်ပလူတစ်ယောက်အနေဖြင့် သူတို့ထက် ကျွန်တော်က သူတို့၏ အနာဂတ်ကို ဓမ္မဓိဌာန်ကျကျ ရှုမြင်နိုင်၍ ဖြစ်သည်။ သူတို့လို ဝင်ငွေမှန်မှန် ရလိမ့်မည်ဟု အကောင် မြင်မထား သလို စရိတ်စကတွေ တက်မလာအောင်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၅၇

ထိန် ထာ နိုင်လိမ့်မည် ဟုလည်း အကောင် မြင်ထား စရာ မလိုပေ။ သို့ဖြစ်၍ သူတို့၏ လက်ရှိအခြေအနေများ ကို ကျွန်တော်က နီ နီ ကပ်ကပ် ကြည့်ရှုပြီး ၎င်း တို့၏ အစွမ်း အစများ ၊ ၎င်း တို့လုပ်နေသည့် အလုပ်များ နှင့် ပတ်သက်၍ ပို၍နာ လည် သဘောပေါက်စေနိုင်သည်။ ကျွန်တော် နာ လည်သဘော ပေါက်သလို သူတို့ နာ လည်သဘောပေါက်အောင် ပြောနိုင်သည်။ ဤနည်း အာ ဖြင့် ၎င်း တို့၏ အခြေအနေများ ကို လက်တွေ့ကျကျ ရင်ဆိုင်စေရန် အထောက်အကူ ဖြစ်သည်။ စီမံချက်များ ရေ ဆွဲကာ အနာဂတ်ကာလ အတွက် ခန့်မှန် ချက်များ ပြုလုပ်ခြင်း အာ ဖြင့် ၎င်း တို့၏ အဖွဲ့အစည်း အတွင်း ရှိ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်နေကြသော အင်အာ စုများ ကို ခြုံငုံ၍ မြင်စေနိုင်သည်။ စီ ပွာ ရေ လုပ်ငန်း ထဲ၌ အဓိက ဩဇာလွှမ်း မိုး နေသည့် အင်အာ များ အကြောင်း ကိုလည်း နာ လည်စေနိုင်သည်။

ကြိုတင်စီမံချက် ရေ ဆွဲရသည်မှာ အလွန်လွယ်ကူသည်။ တစ်ခု နှစ်ခုလောက် ဆွဲကြည့်လိုက်လျှင် စီမံချက်ဆွဲရန် မည်မျှလွယ်သည်၊ မိမိ၏ အခြေအနေကို မည်မျှ နာ လည်ရန်အတွက် အထောက်အကူပြုသည်ကို သဘောပေါက်သွား နိုင်သည်။

လွန်ခဲ့သည့် ကာလက တို့ တက်မှုနှုန်း များ ၊ အရောင် ပမာဏများ ၊ အသံ စရိတ်များ ကို ယူလိုက်ပါ။ နောင်လာမည့်ကာလများ ဥပမာ တစ်နှစ် လောက်ဆိုကြပါစို့။ ထိုကာလအတွင်း ၌ ဤနှုန်း အတိုင်း ဆက်သွား နေမည် ဟု ယူဆပါ။ ယခင်နှစ်မှ ယခုနှစ်အတွင်း တွင် ဝင်ငွေက ၂၀ ရာခိုင်နှုန်း တို့ ပြီး အသံ စရိတ်က ၁၈ ရာခိုင်နှုန်း တို့ သည် ဆိုကြပါစို့။ နောက်လာမည့် နှစ်တွင်လည်း ထိုရာခိုင်နှုန်း များ အတိုင်း ထာ လိုက်ပြီး တစ်လစီ တစ်လစီ မည်မျှ ဝင်ငွေတို့ လာမည်၊ အသံ စရိတ် တို့ လာမည်ကို တွက်ကြည့်ပါ။ ထိုသို့ တစ်လစီ တစ်လစီအတွက် အသံ စရိတ်နှင့် ဝင်ငွေများ ကို ညီတူညီမျှ ခွဲလိုက်ခြင်း သည် လက်တွေ့မကျပါ။ ထိုသို့ဆိုလျှင် မည်သည့်ရာသီများ တွင်

ရာပြည့်စာအုပ်တိုက်

၅၈

သင့်နောက်က လိုက်နေသည့်ငွေ

ဝင်ငွေ တို့ လေ့ရှိပြီ ၊ မည်သည့် အချိန်ကာလများ တွင် အသုံး စရိတ် တို့ လေ့ရှိသည်ကို ပြန်၍ကြည့်ပါ။ ဩဂုတ်လတွင် အခြေအနေ ပိုကောင်း သလာ ၊ နိုဝင်ဘာလတွင် အခြေအနေဆို သလာ ကို ကြည့်ပါ။ ဤနည်း အာ ဖြင့် မည်သည့်အချိန်တွင် စီ ပွာ ရေ အခြေအနေများ ကောင်း သည်၊ ဆိုသည်ကို သိသွား နိုင်သည်။ ကျွန်တော်၏ ဖောက်သည် အတော်များ များ တို့သည် သူတို့၏ စီ ပွာ ရေ လုပ်ငန်း များ သည် ဘယ်လတွင် ပုံမှန်စီ ပွာ ရေ အခြေအနေ ဆို လေ့ရှိပြီ ဘယ်လတွင် ပုံမှန်စီ ပွာ ရေ အခြေအနေ ကောင်း လေ့ရှိသည်ကို နာ လည် သဘောပေါက်သွား တတ်ကြသည်။ ယခင်ကဆိုလျှင် သူတို့သည် အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်ကြသည်။ တကယ်တော့ သူတို့အနေဖြင့် သတိထား မိကောင်း ထာ မိမည် ဖြစ်သော်လည်း စာရွက်ပေါ်၌ ချရေ မကြည့်ဘူး သဖြင့် ထိုအနိမ့်အမြင့်၊ အတက်အကျများ ၏ အကျိုး သက်ရောက်မှုများ ကို သေသေချာချာမမြင်ဘဲ ရှိနေကြသည်။ ၎င်း တို့၏ အခြေအနေကို ကောင်း ကောင်း နာ လည်ခြင်း အာ ဖြင့် သူတို့သည် ငွေ လိုအပ်မည် အချိန်မတိုင်မီ ကြိုတင်၍ချေ နိုင်ပြီ ငွေရပြီဆိုလျှင် ချက်ချင်း မြန်မြန်ဆန်ဆန် ပြန်၍ ဆပ်နိုင်သည်။ ထိုနည်း အာ ဖြင့် ဘဏ်အတွက်လည်း အဆင်ပြေသလို မိမိတို့အတွက်လည်း အဆင်ပြေသည်။ ဘဏ်များ နှင့်လည်း ဆက်ဆံရေ ကောင်း မွန်အောင် ဆောင်ရွက်နိုင်သည်။ သူတို့အနေဖြင့် မိမိ၏ စီ ပွာ ရေ လုပ်ငန်း ကို နာ လည်နိုင်ပြီ မည်သည့် အချိန်ကာလတွင် ပြဿနာ များ ကြုံတွေ့ရမည် ဆိုသည်ကိုလည်း ပြည့်ပြည့်ဝဝ မြင်နိုင်၍ အကူအညီပေး နိုင်သည်။ အခါရာသီအလိုက် အတက်အကျ ဖြစ်တတ်သော ဝင်ငွေများ ၊ အသုံး စရိတ်များ ကို ကောင်း ကောင်း နာ လည်ခြင်း ကြောင့် ထူ ခြာ သော အကျိုး ကျေး ဇူ များ ကို ရရှိစေနိုင်သည်။

တစ်ခါတစ်ရံ အသုံး စရိတ်များ ကို ကြည့်လျှင် အချို့အသုံး စရိတ်များ က သိပ်များ နေပြီ အချို့အသုံး စရိတ်များ က သိပ်နည်း နေသည် ဟု ခံစား ရ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၅၉

မည်။ ထိုသို့ဆိုလျှင် ဘာကြောင့်ဖြစ်ရသည်ကို ပြန်ကြည့်ပါ။ ဥပမာ မတ်လတွင် ဝင်ငွေများ တို လေ့ရှိပြီး မေလတွင် အသုံး စရိတ်များ တက်သည်ကို တွေ့ရမည်။ ထိုနှစ်ခု၏ ဆက်စပ်မှုကို ပြန်ကြည့်ပါ။ ထိုသို့ကြည့်လျှင် မည်သည့်အကြောင်းကြောင့် ထိုသို့ဖြစ်သည်ကို နားလည်သဘောပေါက်နိုင်သည်။ ကုမ္ပဏီ အတော်များများ တို့ အနေဖြင့် ဘာကြောင့်ဖြစ်သည်ကို ထင်ထင်ရှားရှား မသိသော်လည်း ဆက်စပ်မှုရှိကြောင်း သိကြသည်။ သို့သော် ဆေးဆေးချာချာကြည့်လျှင် ဘာကြောင့်ဖြစ်ရသည်ကို နားလည်သဘောပေါက်စေနိုင်သည်။ ဘာလုပ်ရမည်ကိုလည်း နားလည်နိုင်သည်။

ကြိုတင်မှန် ဆန္ဒများ ပြုရာ၌ တစ်လစီ တစ်လစီကို တစ်ရာခိုင်နှုန်း ၊ နှစ်ရာခိုင်နှုန်း အတွင်း တိကျမှုရှိအောင် ကျွန်တော့်အနေဖြင့် ဆောင်ရွက်နိုင်လေ့ ရှိသည်။ ထိုအခါ ဖောက်သည်များ က အံ့သြနေတတ်ကြသည်။ အမှန်စစ်စစ် တည်ငြိမ်မှုရှိသည့် ပတ်ဝန်းကျင်တစ်ခု၌ ကောင် ကောင် မွန်မွန် ခန့်မှန် နိုင်လျှင် တိတိကျကျ ခန့်မှန် နိုင်မည်သာ ဖြစ်သည်။ အခြေအနေတည်ငြိမ်နေသည့် အခါတွင် ခန့်မှန် ချက်များ သည် အကြံ အကျယ် လွဲချော်စရာအကြောင်း မရှိပေ။

(၃) တတိယအနေဖြင့် ဘဏ်သို့ သွား သည့်အခါ မိမိ၏ပုဂ္ဂိုလ်ရေး ငွေရေ ကြေးရေ အခြေအနေ ရှင် တစ် တစ်ခု ပြင်ဆင်သွား ရမည်။ ထိုသို့ ပြင်ဆင်သွား ရန် အလွန်အရေး ကြီး သည်။ အများ အား ဖြင့် ဥပဒေကြောင်း အရ ပြောရလျှင် ပုဂ္ဂိုလ်နှင့် စီ ပွား ရေ လုပ်ငန်း တို့သည် တသီ တခြား စီ ဖြစ်နေသော်လည်း အခြေအနေ အတော်များ များ ၌ ပုဂ္ဂိုလ်နှင့် စီ ပွား ရေ လုပ်ငန်း သို့မဟုတ် စီမံချက်တို့သည် တသီ တခြား စီ ဖြစ်နေလေ့ မရှိကြပေ။ လူတစ်ဦး ချင် နားလက်ကျန်ရှင် တစ် ကို ကြည့်လျှင် သူဘယ်လိုလူဖြစ်သည်၊ သူ၏ စီ ပွား ရေ လုပ်ငန်း ကို ဘယ်လောက်ဂရုစိုက်သည်၊ သူ ဘယ်လောက်တာဝန် ယူနိုင်သည်ကို မြင်နိုင်သည်။ စီ ပွား ရေ လုပ်ငန်း ထဲမှာ သူက အများ ကြံ

ရာပြည့်စာအုပ်တိုက်

၆၀

သင့်နောက်က လိုက်နေသည့်ငွေ

ထည့်ပြီ နည်း နည်း ပဲ ယူသလား သို့မဟုတ် နည်း နည်း ပဲထည့်ပြီ အများ ကြို ပြန်ယူသလား ဆိုသည်ကို မြင်နိုင်သည်။ သူ့မှာ ကာ တွေ၊ အိမ်တွေပဲ တို့ နေသလား ၊ သူ့ကုမ္ပဏီ တန်ဖိုး တက်လာအောင် သူ့ရဲ့ စုဆောင်း ငွေတွေကို သုံ နေသလား စသည်တို့ကို မြင်နိုင်သည်။ ပုဂ္ဂလိက ငွေရေ ခြေ ရေ ရှင် တမ် ကို ကြည့်၍ ဘဏ်လုပ်ငန် ရှင်က သူလိုချင်သည့် အရာများ ကို ရှာဖွေတွေ့ရှိနိုင်သည်။ သင်၏ စွမ်း အာ များ နှင့် သင်၏ဆန္ဒများ အကြာ ဆက်ဆံမှုကို ရှာဖွေတွေ့ရှိနိုင်သည်။

ထို့ကြောင့် တစ်ခါတစ်ရံ ပုဂ္ဂိုလ်ရေး ငွေကြေး ရှင် တမ် တစ်ခု ရေ ဆွဲရန်သင့်သည်။ ထိုရှင် တမ် များ လုပ်ပြီ လျှင် လက်ခံတစ်စောင် သိမ်း ထာ ပြီ အသစ်ဆွဲသည့် အခါတိုင် အဟောင်း နှင့် နှိုင်း ယှဉ်၍ ဆွဲနိုင်သည်။

ထိုအရာများ အား လုံ ကို ဘဏ်သို့ ယူဆောင်သွား ခြင် သည် လူ တစ်ဦး တစ်ယောက်ချင် ၏ ဘဝတို့ တက်မှုနှင့် ပတ်သက်၍ အရေ အကြီး ဆုံ သော လေ့ကျင့်ခန်း တစ်ခုနှင့် တူသည်။ ဘဏ်နှင့် ဆက်သွယ်မှုသည် တစ်ခါဆက်သွယ်ရုံသာမက ထာဝရဆက်သွယ်ရန် ဖြစ်သည်ကို နာ လည် သဘောပေါက်လျှင် ဘဏ်သို့ သွား ခြင် သည် အလွန်အရေးကြီး ကြောင် သဘောပေါက်လာမည်။ ကြိုတင် ခန့်မှန် ချက်တစ်ခု၏ အစစ်အမှန် တန်ဖိုး သည် အခြား သူ တစ်ဦး တစ်ယောက်ဖြစ်သော ဘဏ်အား မိမိမှာ ရည်မှန် ချက်များ အမြင်များ ရှိနေကြောင်း ၊ ထိုရည်မှန် ချက်များ အမြင်များ ကို အချိန်ကာလ တစ်ခုအတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပြသ နိုင်မှ တန်ဖိုး ရှိသည်။ မိမိ ဖြစ်လာမည်ဟု ထင်ထား သည့် အရာများ နှင့် အမှန်တကယ် ဖြစ်လာသည့် အရာများ သည် ငွေရေ ခြေ ရေ ရှုထောင့်က ကြည့်လျှင် နီ စပ်မှုရှိကြောင်း ပြသရာ ရောက်သည်။ မိမိသည် မိမိကိုယ်မိမိ မျှမျှတတ တိတိကျကျ အကဲဖြတ်နိုင်စွမ်း ရှိကြောင်း ဘဏ်လုပ်ငန် ရှင်အား ပြသရာလည်း ရောက်သည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၆၁

ကျွန်တော်၏ ကိုယ်တွေ့ အတွေ့ကြုံများကို ပြောပြလိုပါသည်။
 ၎င်းတို့နှင့် ဘဏ်၏ ဆက်ဆံရေးများ မည်သို့ ဖြစ်ခဲ့သည်ကိုလည်း ပြောလိုပါ
 သည်။ ပထမဆုံး တွေ့ကြုံရသည့် ကိစ္စတစ်ခုမှာ **ဆာလ်**နှင့် ဖြစ်သည်။ သူ့ကို
 ကျွန်တော်က ငွေရေကြေးရေ အကြံပေးခဲ့ရစဉ် သူ၏ အခြေအနေမှာ အလွန်
 ဆိုးဝါးနေသည်။ ရောင်ရငွေ အလွန်နည်းနေပြီ။ ဘဏ်များ၌ အကြံ အကျယ်
 မကြံ တင်နေသည်။ မကြံ ဆပ်စရာရှိသည့် ငွေအားလုံး သည် အချိန်စေ့သည့်
 ကာလထက် သုံးလ ကျော်လွန်နေသည်။ ဘဏ်များက လိုအပ်၍ တောင်းဆို
 သည့် စာရွက်စာတမ်းများကို ကူညီပြင်ဆင်ပေးရင် သူ၏ လက်ရှိစီးပွား ရေ
 အရ မည်သည့်အရာများ ဖြစ်နိုင်သည်ကို သဘောပေါက် နာလည်အောင်
 ကူညီလိုက်နိုင်သည်။ ဤနည်းအားဖြင့် ဘာလုပ်ဖို့လိုသည်၊ ဘယ်လောက်ဖို့
 ရောင်ရအောင် ကြိုစားရမည်၊ ညဉ့်နက်သန် ခေါင်အထိ မည်မျှလုပ်ရမည်၊
 စနေတနင်္ဂနွေ ရက်များတွင် မည်မျှကြိုစား၍ လုပ်ရမည်၊ ဤနည်းအားဖြင့်
 လုပ်အားခများ သက်သာအောင် မည်သို့ ဆောင်ရွက်ရမည်၊ လက်ရှိစီးပွား
 ရေလုပ်ငန်းကို ပိတ်မပစ်ရအောင် မည်သို့ ကြိုစားရမည်ကို သူနာလည်
 သဘောပေါက်လာသည်။

သူက ဘဏ်သို့ သွားရောက်၍ ငွေချေသည့်အခါ ကျွန်တော်တို့
 ဆေးဆေးချာချာ ပြင်ဆင်ထားသည့် စိစစ်လေ့လာမှုများကို ဘဏ်လုပ်ငန်းရှင်
 များက အလွန် အထင်ကြီးကြသည်။ ဘဏ်က လုပ်စရာနှစ်ခုသာ ရှိသည်။
 တစ်ခုမှာ ထိုအချိန်က ပေးစရာရှိသည့် ချေငွေများနှင့် ပတ်သက်၍ အပြည့်
 အဝ ပြန်ဆပ်ရန် တောင်းဆိုနိုင်ပြီး၊ ဆာလ်၏ စီးပွားရေလုပ်ငန်း ရပ်သွား
 အောင် ဆောင်ရွက်နိုင်သည်။ ထိုသို့ ဆောင်ရွက်လျှင်လည်း ဆာလ်ရော
 ဘဏ်ပါ အကြံ အကျယ် ဆုံးရှုံးကြမည်။ အခြားနည်းတစ်ခုမှာ ဆာလ်ကို
 စီးပွားရေလုပ်ငန်း ဆက်လက် ဆောင်ရွက်နိုင်ရန် ကူညီသည့်နည်း ဖြစ်သည်။
 ဘဏ်အနေဖြင့် ဆာလ်၏ စီးပွားရေလုပ်ငန်းကို ဖျက်သိမ်းပစ်လိုက်လျှင်

ရာပြည့်စာအုပ်တိုက်

၆၂

သင့်နောက်က လိုက်နေသည့်ငွေ

သူပိုင်ဆိုင်သည့် ပစ္စည်း များ ထဲမှ တချို့တစ်ဝက်ကို ပြန်ရမည်ဟု မျှော်လင့် နိုင်သည်။ လုပ်ငန်း တစ်ခုကို ဖျတ်သိမ်း ပြီးဆိုလျှင် ပထမဦးဆုံး ဦးစားပေး ကြေ ဆပ်ရသည့် သူများ မှာ ဘဏ်များ ဖြစ်သည်။ ဤကိစ္စ၌လည်း ဘဏ်က စီ ပွား ရေ လုပ်ငန်း ကို ဖျတ်သိမ်း လိုသည် မဟုတ်ပေ။ ထို့ကြောင့် ဆာ လ်၏ ချေ ငွေကို ပြန်ဆပ်နိုင်ရန်အတွက် အချိန်ထပ်၍ ပေး လိုက်သည်။

ဆာ လ်ကလည်း သူတစ်သက်လုံး တစ်ခါမျှ မလုပ်ဖူး သည့်အလုပ် ကို လုပ်ခဲ့သည်။ သူက ဘဏ်ကို အချိန်စေ့သည့်နေ့ သို့မဟုတ် အချိန်စေ့သည့် နေ့မတိုင်မီ တစ်ရက်တွင် ကိုယ်တိုင်သွား ပြီး ချက်လက်မှတ်ဖြင့် ငွေချေခဲ့ သည်။ ဤတာဝန်ကို အခြား တာဝန်များ ထက် ဦးစား ပေး ၍ ဆောင်ရွက်ခဲ့ သည်။ ဘဏ်ကို အရင်ဆပ်ပြီး မှ အခြား ပေး စရာရှိသည့် ငွေများ ကို ပေး သည်။ သူ၏ လခကိုပင် သူမယူသေး ဘဲ ဘဏ်ချေ ငွေကို အရင်သွား ၍ ဆပ်လေ့ရှိ သည်။ ခြောက်လခန့်ကြာသည့်အခါ ငွေရေ ကြေး ရေ ကြိုတင် တွက်ဆမှု များ ထဲ၌ ချထား သည့် ရည်မှန် ချက်များ ကိုသာ ရရှိသည် မဟုတ်တော့ဘဲ ထိုသို့ ကြေ မှန်မှန် ဆပ်သည့်အတွက် ဘဏ်လုပ်ငန်း ရှင်များ က အလွန် ကျေနပ်မှုရှိသဖြင့် ကျန်သည့်ငွေများ အတွက် ပေး ဆပ်ရမည့် အချိန်ကာလကို ထပ်၍ပင် တို ပေး လိုက်သေး သည်။ ဤနည်း အား ဖြင့် ဆာ လ်သည် ကြေ ဆုံး ဖြစ်တော့မည့် ငွေအား လုံး ကို ပြန်ဆပ်နိုင်လောက်အောင် လုံလောက်သည့် ငွေကို စုဆောင်း ရရှိခဲ့သည်။ တကယ်တော့ ဆာ လ်၏ ဘဏ်လုပ်ငန်း ရှင်မှာ ဆက်ဆံရေး အလွန်ကောင်း မွန်သည့် ဒေသခံ ဘဏ်တစ်ခု မဟုတ်တော့ပေ။ ထိုဘဏ်မှာ အမေရိကန်ဘဏ်(The Bank of America)ဖြစ်သည်။ ခုနစ်လ ကြာသည့်အခါ ဆာ လ်သည် လုံး ၀ ကြေး ကင် ရှင် သူတစ်ယောက် ဖြစ်သွား ခဲ့သည်။

အခြား ဇာတ်သည်တစ်ယောက်၏ အတွေ့အကြုံမှာလည်း အလား တူပင် ဖြစ်သည်။ သို့သော် သူ့ကို ဘဏ်သို့ခေါ်သွား သည့် အချိန်ကာလက

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၆၃

ရှယ်လ်ဒန်သည် လူမွဲခံရမည့် အခြေအနေကို ကျော်လွန်၍ပင် နေသေးသည်။ သို့သော် သူ၏မြီ ရှင် မည်သူကမျှ မသိကြ။ သူ့တွင် ဝင်ငွေ အများ ကြီး ရှိနေသည်။ သို့သော် သူပေ စရာရှိသည့် ငွေများ ကို သတ်မှတ်သည့်အချိန်တွင် မပေ နိုင်ဘဲ ကျော်လွန်၍ပင် လာခဲ့သည်။ ကြွေ များ မဆပ်ဘဲ သူ၏လုပ်ငန် ကို လည်ပတ်နေရခြင်း ဖြစ်သည်။ မြီ ရှင်များ ၏ ငွေကို အသုံး ပြု၍ ကုမ္ပဏီကို အရင် မတည်ထား ရခြင်း ဖြစ်သည်။ ရှယ်လ်ဒန်အနေဖြင့် ကိုယ်ပိုင်ပစ္စည်း တစ်ခုမျှ မရှိ၊ ရှိသမျှအား လုံ ကို ကုမ္ပဏီလည်ပတ်ရန်အတွက် ထည့်ထား ရပြီ ဖြစ်သည်။ သူ့ကုမ္ပဏီသည် အရောင် ဝင်ငွေ အတက်အကျ အလွန်ကြီး မာ သည်။ ထို့ပြင် အခြား စီ ပွား ရေ လုပ်ငန် များ လည်း ဖြစ်လေ့ဖြစ်ထ ရှိသလို ရောင် ချသည့် ထုတ်ကုန်များ အတွက် ဝင်ငွေများ ဝင်မလာမီ လုပ်သား စရိတ်များ ပေ ချေရန်အတွက် အရင် အနှီ အများ ကြီး လိုအပ် သည်။ တို့ တက်နေသည့် စီ ပွား ရေ လုပ်ငန် အတော်များ များ တွင် ဤပြဿနာမျိုး ကို ရင်ဆိုင်ကြရသည်။ ရောင် ရသည့် ထုတ်ကုန်များ အတွက် ဝင်ငွေများ မရသေး မီ အလုပ်သမား ခေ ပေ ချေရန်အတွက် အရင် အနှီ အများ ကြီး လိုသည်။

ငွေ ရရှိနိုင်သည့် ရင် နှီ မြှုပ်နှံသူများ ကလည်း သူ့ကို ကူညီချင်စိတ် မရှိသည့်အခါ သူသည် ဘဏ်သို့သွား ၍ ချေ ရန်သာ ရှိတော့သည်။

ရှယ်လ်ဒန်၏ ကုမ္ပဏီအတွက် အလုပ်လုပ်ပေး ရသည့် ပထမနှစ်တွင် ကျွန်တော်တို့က သူ၏ ဘဏ္ဍာရေး ရှင် တစ် များ ကို ဒေသန္တရဘဏ်များ သို့ ပေ ပို့ပြီ ဘဏ်ချေ ငွေ ရယူလိုကြောင်း တင်ပြကြသည်။ ထိုသို့ လုပ်သည့် အခါ ဘဏ်အတော်များ များ က သူ့ကို အေ တီအေ စက် တုံ့ပြန်ကြသည်။ ‘မင် ကို တွေ့ရတာ ဝမ်း သာပါတယ်၊ ထပ်ပြီ တွေ့ကြသေး တာပေါ့။ တို့ အကူအညီ ပေ နိုင်တာရှိရင် ပြောပါ’ ဟုသာ ဆိုပြီ စခန့် သိမ် သွား တတ် ကြသည်။ သို့သော် တစ်နှစ်ခန့်အကြာ၌ စာရင် စာအုပ်များ ကို သာသေချာချာ

ရပြည့်စာအုပ်တိုက်

၆၄

သင့်နောက်က လိုက်နေသည့်ငွေ

ထားပြီ အသုံးစရိတ်များကို သေသေချာချာ ထိန်းချုပ်သည့်အခါ ကုမ္ပဏီအနေဖြင့် အခြေအနေများကို ပြောင်းပြန် လှန်ပစ်နိုင်ခဲ့သည်။ ထိုအခါ၌ ဘဏ်များသို့ ဘဏ္ဍာရေးရှင်တစ်ပါး အသစ်များကို ယူဆောင်၍ သွားသည့်အခါ ဘဏ်လုပ်ငန်းရှင်များက ပွေဖက်ကြိုဆို နှုတ်ဆက်ကြသည်။ ငွေရေကြေးရေ အခြေအနေ အပြောင်းအလဲများကို နာလည်သဘောပေါက်ကြပြီ ငွေချေမလာ ဟူ၍ပင် မေးကြသည်။ ဘဏ်တစ်ခုကဆိုလျှင် ရှယ်ကိန်းလိုသမျှ ငွေကို အပေါင်မရှိဘဲ ချေပါမည်ဟုပင် ကမ်းလှမ်းခဲ့သည်။ ယနေ့ဆိုလျှင် ရှယ်လိဒ်က ထိုချေငွေကို မည်သို့ သုံးရမည်ကို သိပြီး လိုအပ်သည့်အခါတိုင် သုံးလေ့ရှိသည်။ ပြင်ပက အရင်အနီး ရယူစရာ မလိုဘဲ သူ၏ စီပွားရေးလုပ်ငန်းများကို ချဲ့ထွင်နိုင်သည်။ သူ့ကိုယ်ပိုင်ကုမ္ပဏီကိုလည်း အပြည့်အဝ ဆက်လက်ထိန်းချုပ်နိုင်သည်။ ဘဏ်က ချေထားသော ငွေများကို အာကို၍ တိုတက်မှု ရရှိနိုင်သည်။ ထိုသို့ တိုတက်လည်တိုတက်ထိုက်ပါသည်။ အဘယ့်ကြောင့်ဆိုလျှင် ယခုအချိန်အထိ သူ့အနေဖြင့် သူ၏ အချိန်နှင့်စွမ်းအားများကို ဘဏ်ထံသို့ အပြည့်အဝမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ သူ၏ အတွေ့အကြုံမှ ရရှိသည့် သင်ခန်းစာမှာ ငွေရေကြေးရေ ကိန်းဂဏန်းများနှင့် ဘဏ်၏ ဆက်ဆံရေးတို့သည် အလွန်အရေးကြီးကြောင်း ဖြစ်သည်။ ဘဏ်က ငွေချေချင်လောက်သော ဆက်ဆံရေးအခြေအနေတစ်ခု ဖြစ်ရန်အတွက် မိမိကိုယ်မိမိ နာလည်ရန် လိုသည်။ မိမိလုပ်ငန်းများကို ထိထိရောက်ရောက် လည်ပတ်နိုင်ရန်အတွက် မိမိကိုယ်ကိုလည်း ကောင်း၊ စီပွားရေးလုပ်ငန်းကို လည်း ကောင်း အမှန်အတိုင်း တိတိကျကျ နာလည်ရန် လိုသည်။

ဤနေရာ၌ ကျွန်တော်အသုံးပြုခဲ့သည့်အရင် အနီး၊ ရင်နှီးမြှုပ်နှံသူနှင့် အပေါင်ပစ္စည်းမှ ချေငွေ ဟူသည့် ဝေါဟာရ သုံးခုလုံး ရှင်ပြလိုသည်။ အရင် အနီး ဆိုသည်မှာ လူတစ်ယောက်အနေဖြင့် သော်လည်းကောင်း၊ စီပွား

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၆၅

ရေ လုပ်ငန်း တစ်ခု အနေဖြင့် သော်လည်းကောင်း အရေပေါ် ကိစ္စများ အတွက် ဖြစ်စေ၊ စီ ပွား ရေ လုပ်ငန်း ကို ချဲ့ထွင်ရန်အတွက် ဖြစ်စေ အာ ကို အာ ထာ ပြုရသည့် အာမခံငွေကြေး ကို ဆိုလိုသည်။ ဥပမာ သင်သည် အာရီဖို နာ ပြည်နယ် ကျေ လက်ဒေသတစ်ခု၌ ဒေါ်လာ ၄၀၀ ခန့် တန်ဖိုး ရှိသည့် ညပ်ဖိနပ်များ ထုတ်လုပ်နေသည် ဆိုကြပါစို့၊ ဖိနပ်ထုတ်လုပ်ရန် အတွက် သာ ရေ ဒေါ်လာ ၂၀၀ ဖြစ် ဝယ်ရသည်။ ဖိနပ်များ ရောင် ချရာမှ ရသည့်ငွေသည် နောက်တစ်လအတွက် သာ ရေဝယ်ရန် လုံလောက်သည်။ ဖိနပ်အမှာစာ များ မလာသေး သမျှ ဖိနပ်ထုတ်လုပ်မှုကို နှစ်ဆတိုး ရန် မလိုပေ။ တစ်ဖက်၌ တစ်လစာ သာ ရေရှိနေလျှင် လုံလောက်ပေပြီ၊ ဖိနပ်အမှာ စာများ အတွက် ငွေပို့လွှာများ သည် နောက်တစ်လအကြာတွင် ရောက်လာ ကြလိမ့်မည် ဖြစ်သည်။ အစစအရာရာ ချောချောမွေ့မွေ့ လည်ပတ်နေသည်။

ရုတ်တရက်ဆိုသလို နယူ ယောက်က စာစောင်၌ သင်၏ဖိနပ်များ အကြောင်း ဆောင် ပါ တစ်ပုဒ်ပါလာသည်။ ထိုအခါ တစ်လ၌ ဒေါ်လာ ၄၀၀ ဖြစ် သာ မကတော့ဘဲ တစ်လလျှင် ဒေါ်လာ တစ်သောင်း ခွဲဖို့ အထိ အမှာစာများ ရောက်လာကြသည်။ ထိုအခါ၌ သင်၏ ဘဏ်တွင် ဒေါ်လာ ၄၀၀ ဖြစ် သာ ရရှိသော်လည်း သာ ရေဒေါ်လာ ခြောက်ထောင်ဖို့ ဝယ်ရမည်။ အကြံ အကျယ် ဒုက္ခရောက်တော့သည်။ သင့်ထံသို့ ဖိနပ်များ မှာကြာ သည့် စာဖတ်သူ များ ကို မည်မျှ ယုံကြည်စိတ်ချရသည်ဟု သိရှိသော ဘဏ် လုပ်ငန်း ရှင်က သင့်အနီ တပိုက်တွင် မရှိပေ။ ထို ဘဏ်လုပ်ငန်း ရှင် များ သည် သင့်ကိုလည်း မသိသဖြင့် ငွေကို ကြိုတင်၍ ထုတ်ပေး ချင်မှ ထုတ်ပေး လိမ့်မည်။ သင်ကလည်း သူတို့ကို ဘဏ်၌ စာရင် ဖွင့်လှစ်ထား ခြင် လည် မရှိ။ ဤအခြေအနေတွင် သင့်အနေဖြင့် ဘာမျှ လုပ်နိုင်စရာ မရှိ။ ဖိနပ် မှာသူများ ထံသို့ ကျွန်တော် ဝမ်း နည် ပါတယ်၊ ငွေကြိုမပို့လျှင် ကျွန်တော် ခင်ဗျာ တို့အတွက် ဖိနပ်ထုတ်လုပ်နိုင်ရတဲ့ အခြေအနေ မရှိပါဘူး ဟု ပြန်စာ

ရာပြည့်စာအုပ်တိုက်

၆၆

သင့်နောက်က လိုက်နေသည့်ငွေ

ရေ ရတော့မည်။ သို့သော် ထိုသို့သော ကိစ္စမျိုးကို လူအနည်းငယ်ကသာ လုပ်ချင်မည် ဖြစ်ပြီး သင်လည်း လုပ်ချင်မည် မဟုတ်သဖြင့် ဒုက္ခရောက်ရ လိမ့်မည်။ သင်လိုအပ်နေသည့် ငွေမှာ လုပ်ငန်းကို ချဲ့ထွင်ရန်အတွက် ဖြစ် သည်။ အခြာသူများက ကြွေဝယ်နေကြသဖြင့် ထိုငွေကို ကျခံရန်အတွက် ဖြစ်သည်။

အခြာ ဥပမာတစ်ခုမှာ သင်၏ ဖိနပ်လုပ်ငန်း သည် တစ်လလျှင် ဒေါ်လာ တစ်သောင်း ခွဲဖို့ အထိ ထုတ်လုပ်နေသည်။ သင်၏ ဖိနပ်များကို လော့စ်အိန်ဂျလိစ်၌ရှိသည့် ကုန်တိုက်တစ်ခုက အဓိကအားဖြင့် တစ်လလျှင် ဒေါ်လာ ငါးထောင်ဖို့ အထိ ဝယ်လေ့ရှိသည်။ ထိုကုန်တိုက်က ငွေရေ ကြေရေ အခြေအနေ ဆို နေသဖြင့် ယခုအခါ နှစ်လခန့်ကြာမှသာ ငွေပို့နိုင် သည် ဆိုကြပါစို့။ သင့်အနေဖြင့် ဆက်လက်၍ ရောင် နေရမည်ကို သေချာ ပေါက် သိသည်။ သို့သော် လုပ်အား ခများ နှင့် သာ ရေအတွက် ပေ ချေရမည့် ငွေများကို လျှော့ချမပစ်နိုင်။ ထို့ကြောင့် ကုန်တိုက်ကို ဆက်လက်၍ ရောင် ချ ခြင် မပြုနိုင်တော့လျှင် စီ ပွာ ရေ လုပ်ငန်း ရပ်ဆိုင်း သွား တော့မည်။ ဘဏ် များက သင့်ကိုလည်း မသိ၊ လော့စ်အိန်ဂျလိစ်ရှိ ကုန်တိုက်ကိုလည်း မသိ။ ကုန်တိုက်မှ စာဖြင့် ရေ သာ ထာ သော အာမခံချက်ရှိလျှင်၊ သူ့ကို ကြွေ ပေ ထာ သည့် ငွေများ အခြေအနေ ကောင်း နေလျှင်၊ ဘဏ်က သင့်ကို သိနေလျှင် ဘဏ်က သင့်ကို ငွေချေ ပေ လိမ့်မည်။ ထို့ကြောင့်ပင်လျှင် သင်သည် ဘဏ် လုပ်ငန်း ရှင်များ နှင့် သိဖို့ လိုအပ်နေသည်။ ဘဏ်များ သည် အများ အားဖြင့် သူတို့သိသည့် သူများ ကိုသာ ငွေချေ လေ့ရှိကြသည်။ သာ ရေဖို့ နှင့် လုပ်အား ခများ တစ်လစာ၊ နှစ်လစာခန့် ပေ ချေရန်အတွက် ငွေလိုအပ်နေသည်။ တစ်ဖက်ကလည်း ကုန်တိုက်က ရရှိမည့် ငွေများကို စောင့်ဆိုင်း နေရသည်။ ဤကြာ ကာလကဲ့သို့သော အရေ ပေါ်ကိစ္စမျိုး ၌ အသုံးပြုရန် အတွက်လည်း ငွေအရင် အနှီ လိုပေသည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၆၇

ရင် နှိ မြှုပ်နှံမှုဆိုသည်မှာ အနာဂတ်ကာလ၌ ရရှိမည့် ဝင်ငွေ တစ်စုံတစ်ရာကို မျှော်ကို ဤ ငွေကြေး ကို ဘေး ဖယ် မြှုပ်နှံသူကို ဆိုလိုသည်။ မည်သူမဆို ရင် နှိ မြှုပ်နှံသူတစ်ယောက်ဖြစ်နိုင်သည်။ သူ့မှာ အသာ တင် ပိုင်ဆိုင်မှု ရှိကောင် မှလည်း ရှိမည်။ ဥစ္စာနေ ကြွယ်ဝသူ ဖြစ်ချင်လည်း ဖြစ်မည်။ ရင် နှိ မြှုပ်နှံသူတစ်ယောက် ဖြစ်ရန်အတွက် မည်ရွေးမည်မျှ ရှိရမည် ဟု သတ်မှတ်ချက် မရှိပေ။ ဂျပန်နိုင်ငံ၌ ရင် နှိ မြှုပ်နှံသူဆိုသည်မှာ လူတန် စာ အလွှာပေါင် စုံရှိ လူပေါင် စုံက ညီတူညီမျှ ထည့်ဝင်စုဆောင်း ထာ သော ဆင်ဒီကိတ်အဖွဲ့အစည်း ကြီး တစ်ခု၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေ နိုင်သည်။ တောင်အာဖရိကနိုင်ငံ၌ ရင် နှိ မြှုပ်နှံသူ တစ်ယောက်သည် အခြား လုပ်သား များ နှင့် ပူ ပေါင် ၍ ခြောက်လကြာက ရွှေပြောင် အလုပ် လုပ်သော သူတစ်ယောက် ဖြစ်နိုင်သည်။ တိုအလုပ်သမား များ က သူတို့ အလုပ်ပြီ ဆို ၍ ပြန်သည့်အခါ စီ ပွာ ရေ လုပ်ငန်း ၏ တစ်စိတ်တစ်ဒေသကို ဝယ်ယူ ရန်အတွက် လုပ်ခများ ကို စုပေါင်း ၍ ဝယ်ယူတတ်ကြသည်။

ရင် နှိ မြှုပ်နှံသူ တစ်ယောက်သည် ငွေချေ သူတစ်ယောက်နှင့် မတူပေ။ ငွေချေ သူတစ်ယောက်က သူ့ငွေကိုထုတ်ပေး လိုက်ပြီ လျှင် အချိန် ကာလတစ်ခု ကြာသည့်အခါ အရင် နှင့် အတို ကို ရသည်။ အများ အား ဖြင့် ချေ ထာ သော ငွေများ သည် ဆို ရှိ မည့် အန္တရာယ်မရှိဘဲ ထိုငွေအတွက် အတို နှုန့် ပေး ရမည်ကို ရေ ထာ သည်ဖြစ်စေ၊ မရေ ထာ သည်ဖြစ်စေ အာ လုံ သိကြပြီ ဖြစ်သည်။ သို့သော် အခြား တစ်ဖက်၌ ရင် နှိ မြှုပ်နှံသူ တစ်ယောက်သည် သူထည့်ဝင်ရင် နှိ သည့် လုပ်ငန်း အတွက် တာဝန်ရှိ သည်။ စွန့်စား မှုများ အန္တရာယ်များ နှင့် ရင်ဆိုင်ရမည်။ ကိုယ်တိုင် စီ ပွာ ရေ လုပ်ငန်း လုပ်သလို စွန့်စား မှုများ ၊ အန္တရာယ်များ နှင့် ရင်ဆိုင်ရ သည်။ သူကြုံတွေ့ရသည့် စွန့်စား မှုအလိုက် အကျိုး အမြတ် ပြန်ရရှိနိုင်သည်။

ကျွန်တော်၏ မိတ်ဆွေတစ်ယောက်သည် တစ်ဦး တစ်ယောက်က

ရာပြည့်စာအုပ်တိုက်

၆၈

သင့်နောက်က လိုက်နေသည့်ငွေ

တယ်လီဖုန်း ခေါ်သည့်အခါ သူက တယ်လီဖုန်း ခေါ်သည့်အတွက် သင်က စရိတ်ပေးချေခြင်း မပြုရစေရန် ဆောင်ရွက်ပေးနိုင်သည့် တရားမဝင်ပစ္စည်း လေတစ်ခုကို တီထွင်လိုက်သည်။ ထိုပစ္စည်းတစ်ခု လုပ်ရန်အတွက် တစ်ခုလျှင် ၁၀ ဒေါ်လာ ကုန်ကျပြီး ရောင်သည့်အခါ ဒေါ်လာ ၄၀ နှင့် ရောင်သည်။ သူက အခုရေ ၄၀ ထုတ်လုပ်သဖြင့် စုစုပေါင်း ရငွေ ဒေါ်လာ ၁၆၀၀ ရရှိပြီ လုပ်အားခ အပါအဝင် သူ၏ စရိတ်များ အားလုံးကို ကာမိသည်။

လုန်ငန် ကို သူစတင်စဉ်အခါက အီလတ်ထရောနစ်ပစ္စည်းများ ဝယ်ရန်အတွက် ဒေါ်လာ ၄၀၀ သာ လိုအပ်သည်။ ထိုဒေါ်လာ ၄၀၀၀ ကို ရရန်အတွက် ရနိုင်သည့် နည်းလမ်း နှစ်ခုရှိသည်။ ရင်နှို မြှုပ်နှံသူ တစ်ယောက်ကို ရှာကောင်ရှာမည်။ သို့မဟုတ် ငွေကို ချေမည်။ သူငွေချေမည်ဆိုလျှင် တစ်နှစ်လျှင်အတို ရှစ်ရာခိုင်နှုန်း ခန့် ပေးရမည် ဖြစ်သဖြင့် တစ်နှစ်ပြည့်၍ ပြန်ဆပ်သည့်အခါ ဒေါ်လာ ၄၂၀ ပြန်ဆပ်ရမည်။ သူ့အဖို့ ဘဏ်နှင့်လည်ကောင် ၊ ဘဏ်လုပ်ငန် ရှင်နှင့်လည်ကောင် အဆက်အသွယ် မရှိလျှင် နှစ်လခန့် ဒေါ်လာ ၄၀၀ ကို ချေယူပြီး ဒေါ်လာ ၄၅၀ ပြန်ဆပ်ကောင် ဆပ်ရမည်။ ထိုသို့သော ချေငွေမျိုးမှာ သိရှိယုံကြည်သူ တစ်ယောက်ထံမှသာ ရရှိမည်။ ထိုသိရှိယုံကြည်သူ တစ်ယောက်က စိတ်မချရမှုကို လျော်ကြေးပေးသည့် အနေဖြင့် ဒေါ်လာ ၅၀ အတို ပေးရခြင်း ဖြစ်သည်။

အခြားတစ်ဖက်၌ ရင်နှို မြှုပ်နှံသူဆိုသည်မှာ ‘ဟုတ်ပြီ၊ ခင်ဗျာ ကို ကျွန်တော် ဒေါ်လာ ၄၀၀ ပေးမယ်။ ဒါပေမဲ့ ခင်ဗျာ ရဲ့ အကျိုးအမြတ်ကို လည်ကျွန်တော့်ကို ခွဲပေးရမယ်။ အခု ဒီ ဒေါ်လာ ၄၀၀ ကို ရင်ပြီ ခင်ဗျာ ဒေါ်လာ ၁၂၀၀ မြတ်တယ် ဆိုပါစို့။ တရားမဝင်တဲ့ ပစ္စည်းတစ်ခုကို ထုတ်လုပ်တဲ့အခါ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်တွေအတွက် ခင်ဗျာ အများကြီး

ရပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၆၉

ပြန်ရပါတယ်။ ကျွန်တော်ပေ တဲ့ ဒေါ်လာ ၄၀၀ အတွက် ခင်ဗျာ ကြိုတွေ့ရမယ့် အန္တရာယ်ကို ကျွန်တော်လည်း မျှပူမယ်။ ကျွန်တော့်မှာလည်း အန္တရာယ်ရှိတယ်။ တယ်လီဖုန်း ကုမ္ပဏီက ခင်ဗျာ ပစ္စည်း အကြောင်း သိသွားရင်လည်း သိသွား နိုင်တယ်။ ဘယ်သူကမှ ခင်ဗျာ ပစ္စည်း ကို ဆက်ပြီး မဝယ်တော့ဘဲလည်း နေနိုင်တယ်။ ခင်ဗျာ ဟာ အဖမ်းခံရရင်လည်း ခံရနိုင်တယ်။ ဒါကြောင့် ခင်ဗျာ ရဲ့ စရိတ်တွေနှုတ်ပြီး ကျန်တဲ့ ငွေထဲက ၁၀ ရာခိုင်နှုန်း ကို ကျွန်တော် လိုချင်တယ်။ ဒေါ်လာ ၁၂၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း ဆိုတော့ ဒေါ်လာ ၁၂၀ ဖြစ်မယ်။ ကျွန်တော်က ဒေါ်လာ ၄၀၀ မြှုပ်နှံထားပြီး အစစအရာရာ အဆင်ပြေမယ်ဆိုရင် အကျိုးအမြတ်အဖြစ် ဒေါ်လာ ၁၂၀ ပြန်ရချင်တယ်'လို့ ပြောနိုင်သည်။

ချေ ငွေကို ရယူသူတစ်ယောက်အနေဖြင့် တာဝန်များ ရှိသည်။ နောက်ထပ် ၆ လ သို့မဟုတ် ၈ လခန့် ကြာသည့်အချိန်တွင် အတို နှင့် အရင် များ ပြန်ပေး ရမည်။ အကယ်၍ သူလုပ်ထား သည့် လုပ်ငန်း အတွက် ဥပဒေကြောင့် အရ အရေး ယူခံရလျှင်ပင် သူထောင်က ထွက်လာသည့်အခါ ပြန်ဆပ်ရန် တာဝန်ရှိသည်။

ချေ ငွေများ ကို အပေါင်ရှိသည့် ချေ ငွေများ နှင့် အပေါင်မရှိသည့် ချေ ငွေများ ဟူ၍ ခွဲနိုင်သည်။ အပေါင်ရှိသည့် ချေ ငွေ၌ ငွေချေ သူက အကယ်၍ သူ၏ကြွေး ကို ပြန်ဆပ်နိုင်လျှင် သူက တစ်ခုခုကို ရောင်း ပြီး ပြန်ဆပ်မည်ဟူသော တိကျရေးရာသည့် ရည်ရွယ်ချက်တစ်ခု ရှိသည်။ အပေါင်ဆိုင်တစ်ဆိုင်သည် အပေါင်ပစ္စည်း များ အပေါ် အခြေခံ၍ ချေ ငွေများ ထုတ်ချေ သည်။ ထိုသို့ချေ ရာတွင် အပေါင်ပစ္စည်း အပေါ် ဈေး ဖြတ်ပုံ၊ ချေ ငွေ ထုတ်ပေး သည့် ပမာဏတို့မှာ ထူ ခြာ သည်။ ဥပမာ ဒေါ်လာ ၆၀၀ တန် လက်နှိပ်စက်တစ်လုံး ကို အပေါင်ဆိုင်တစ်ဆိုင်သို့ ယူသွား လျှင် ဒေါ်လာ ၅၀ ခန့်သာ သူက ချေ မည်။ ဘဏ်တစ်ခု၌ ဆိုလျှင် ဒေါ်လာ ၁၃၀၀၀ တန်

ရာပြည့်စာအုပ်တိုက်

၇၀

သင့်နောက်က လိုက်နေသည့်ငွေ

ကာ တစ်စီ ကို ပြ၍ ဒေါ်လာ တစ်သောင်း ခန့် ချေ နိုင်သည်။ ကာ ပျက်၍ ပြင်ရလျှင် အာမခံရှိတာ ပြီ ဖြစ်သည်ဟု သူတို့က ယူဆတတ်ကြသည်။

ကြွေ ဝယ်ကတ်ပြာ တစ်ခုသည် အပေါင်ပစ္စည်း မရှိ၊ အာမခံချက် မရှိသော ချေ ငွေ တစ်မျိုးပင် ဖြစ်သည်။ ကြွေ ဝယ်ထား သည့် ငွေများ ကို ပြန်မဆပ်နိုင်လျှင် ကြွေ ဝယ်ကတ်ပြာ ထုတ်ထား သည့် ကုမ္ပဏီမှာ ပြန် ရောင် ခစရာ ပစ္စည်း တစ်စုံတစ်ရာမျှ မရှိ။ ထို့ကြောင့် သင်၏ဝင်ငွေကို အခြား နည်း များ ဖြင့် ရယူရန် မကြို စာ တော့ဘဲ တရား ရုံမှတစ်ဆင့် ကြွေ များ ရယူရန် ကြို စာ လိမ့်မည်။ အပေါင်ရှိသည့် ချေ ငွေများ နှင့် နိုင် ယှဉ်လျှင် အပေါင်မရှိသည့် ချေ ငွေများ သည် အန္တရာယ် ပို၍ ရှိသဖြင့် ငွေချေ သူများ သည် အတို နှုန့် ပိုတောင် တတ်ကြသည်။ စီ ပွာ ရေ လုပ် ငန် တစ်ခုသည် လူမွဲခံရပြီ ဆိုလျှင် အပေါင်ပစ္စည်း ရှိသည့် ချေ ငွေများ ကို ဦးစွာဆပ်ပြီ မှ အပေါင်ပစ္စည်း မရှိသည့် ချေ ငွေများ ကို ဆပ်ရန် ထုခွဲမည် ဖြစ်သည်။

ဤနေရာတွင် **စုစုပေါင်း** နှင့် **အသာ တင်**ဟူသော ဝေါဟာရနှစ်ခုကို သိရှိပေလိမ့်မည်။ စုစုပေါင်း သို့မဟုတ် အကြမ်း ဆိုသည်မှာ အများ သုံး လေ့ သုံး ထရှိသည့် အဓိပ္ပာယ်အတိုင်း ဖြစ်သည်။ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှု တစ်ခုနှင့် ပတ်သက်၍ နောက်ဆုံး ဈေး နှုန့် ကို ဆိုလိုသည်။ ဥပမာ ဤစာအုပ် ကို စာအုပ်ဆိုင်၌ ရောင် ချလျှင် ၎င်း ဈေး နှုန့် သည် အကြမ်း ဈေး နှုန့် ဖြစ်သည်။ ဤစာအုပ်ကို ရောင် ချရာမှ ရရှိသည့် စုစုပေါင်း ရငွေကို သိရှိလိုလျှင် ဈေး နှုန့် နှင့် စာအုပ်တို့ကို မြှောက်လျှင် ရရှိသည်။ ဤစာအုပ် တစ်အုပ်ကို ခြောက်ဒေါ်လာဖြင့် အုပ်ရေ တစ်သိန်း ရောင် ရလျှင် ဒေါ်လာ ခြောက်သိန်း သည် စုစုပေါင်း ဝင်ငွေ သို့မဟုတ် အကြမ်း ဝင်ငွေ ဖြစ်မည်။

အခြား ပစ္စည်း များ နှင့် ပတ်သက်၍လည်း အလား တူပင် ဖြစ်သည်။ အရောင် ပမာဏနှင့် ပတ်သက်၍ စုစုပေါင်း သို့မဟုတ် အကြမ်း သည်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၇၁

အကြံ ဆို သော ဂဏန် ဖြစ်သည်။ ထိုစုစုပေါင်း ၊ အကြမ်း တန်ဖိုး မှ အခြာ အသုံး စရိတ်များ ကို နုတ်လျှင် အသာ တင် ကိန် ဂဏန် ကို ရရှိသည်။ စုစုပေါင်း သို့မဟုတ် အကြမ်း ထက် လျော့နည်း သည့် တန်ဖိုး တစ်ခုခုသည် အသာ တင်ပင် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က သင့်ကို အသာ တင်ဟု ပြောပြလျှင် သူဆိုလိုသည့် အဓိပ္ပာယ်ကို ရှာဖွေဖော်ထုတ်ရန် လိုသည်။ အသာ တင်ဟု ဆိုလျှင် တိကျသည့် အဓိပ္ပာယ် သတ်မှတ်ချက် ရှိသည်။ ဥပမာ ဤစာအုပ်ပေါ်၌ ထုတ်ဝေသူက ရရှိရန် မျှော်မှန် သည့် အသာ တင်မှာ ၁၀ ရာခိုင်နှုန်း ဖြစ်သည် ဆိုပါစို့။ သူဆိုလိုသည်မှာ ၆ ဒေါ်လာအပေါ်မှာ ၁၀ ရာခိုင်နှုန်း ဖြစ်သည်။ အခြာ တစ်ယောက်ယောက်က လည် တစ်စုံတစ်ခုအပေါ်မှ အသာ တင် တန်ဖိုး တစ်ခုကို ပြောပြမည်။ ဥပမာ စာအုပ်ရောင် သူက ထုတ်ဝေသူအား ဤစာအုပ်အတွက် ပေ သည့်ငွေထဲမှ အသာ တင် ရာခိုင်နှုန်း တစ်ခုကို ပြောကောင် ပြောမည်။ သူက ဤစာအုပ် အတွက် ၂.၄ ဒေါ်လာ ပေ ရလျှင် ထိုအသာ တင်တန်ဖိုး ၏ ၁၀ ရာခိုင် နှုန်း သည် ၂.၄ ဒေါ်လာ၏ ၁၀ ရာခိုင်နှုန်း ဖြစ်ကောင် ဖြစ်မည်။ စုစုပေါင်း ရောင် ရငွေ၏ ၁၀ ရာခိုင်နှုန်း နှင့် မတူတော့ပေ။ ထို့ကြောင့် အသာ တင် ဟူသော ဝေါဟာရကို ကြာ လျှင် မည်သည့်အဓိပ္ပာယ် ရှိကြောင်း ကို သိရှိ ရမည်။ စုစုပေါင်း သို့မဟုတ် အကြမ်း ဟူသော ဝေါဟာရကို ကြာ လျှင် ထိုအကြောင်း ကို အထွေအထူး ပြောနေစရာ မလိုပေ။

စာရင်း ကိုင်ပညာသည် အတတ်ပညာဆိုင်ရာ ဝေါဟာရများ က အဓိပ္ပာယ်ရှိရှိ ရပ်တည်နေသော နယ်ပယ်တစ်ခုဖြစ်သည်။ ထိုသဘောတရား များ ကို ကိုယ်စာ ပြုရန်အတွက် အတိုကောက် ဝေါဟာရများ ကို အသုံး ပြုလေ့ ရှိကြသည်။ ထိုဝေါဟာရများ ကို လေ့လာပြီး အသုံး ပြုနိုင်ရမည်။

ဤအခန်း ကို အဆုံး မသတ်ခင် အကြံဉာဏ် စရာအချို့ ကျန်သေး သည်။

ချက်လက်မှတ်ကို သုံး၍ ငွေထုတ်နိုင်သော စာရင်း ရှင်အပ်ငွေ တစ်ခု

ရာပြည့်စာအုပ်တိုက်

၇၂

သင့်နောက်က လိုက်နေသည့်ငွေ

ကို စာရင် ဖွင့်လျှင် တတ်နိုင်သမျှ ငွေများ များ ဖြင့် ဖွင့်လိုက်ပါ။ ကျွန်တော် နောက်နေသည်ဟု ထင်နေပါသလား။ နောက်နေသည် မဟုတ်ပါ။ သင်၏ ပျမ်းမျှ လက်ကျန်သည် ဒေါ်လာ ၅၀ ဖြစ်လျှင်ပင် မိတ်ဆွေတစ်ယောက်ထံမှ ဒေါ်လာ တစ်သောင်း ခန့် တစ်ရက်ရာမျှ ချေ ပြီ ငွေစာရင် ကိုဖွင့်လိုက်ပါ။ တိုသို့ပြောသည်မှာ လွန်အောင်ကျွဲအောင် ပြောလိုက်ခြင်း ဖြစ်သဖြင့် ထိုမျှ လောက်အထိ လိုက်နာဆောင်ရွက်စရာ မလိုပါ။ ဒေါ်လာ ထောင်ဂဏန်း ကျော်အောင် ဖွင့်နိုင်သည်ဆိုလျှင် ကြည့်ကောင် နေပါပြီ။ စာရင် ဖွင့်ထား ပြီ ရက်အနည်းငယ် ကြာသည့်အခါတွင် ငွေအတော်များ များ ကို ပြန်ထုတ် နိုင်သည်။ မှန်ပါသည်။ အဘယ်ကြောင့် ဤသို့ လုပ်ခိုင်း ရသနည်း ဆိုလျှင် ဘဏ်များ က စာရင် ဖွင့်လက်ကျန်ကို သေသေချာချာ မှတ်တမ်း တင်ထား လေ့ရှိသောကြောင့် ဖြစ်သည်။ ထိုစာရင် ဖွင့်လက်ကျန်က သင်၏ ငွေရေ ကြေ ရေ အခြေအနေကို ကိုယ်စာ ပြုနေသည်ဟု ယုံကြည်နေကြသော ကြောင့် ဖြစ်သည်။ ကျွန်တော် ဘဏ်လုပ်ငန်း ရှင် ဘဝက လေ့လာမှုတစ်ခု ပြုခဲ့ရာ၌ မူလက စာရင် ဖွင့်ထား သည့် ပမာဏနှင့် နောက်ပိုင်း ၌ ရှိသည့် လက်ကျန်တို့ကြာ ၌ ဆက်စပ်မှု မရှိကြောင်း တွေ့ခဲ့ရသည်။ စ စချင် ငွေအမြောက်အမြား နှင့် စာရင် ဖွင့်သဖြင့် နောက်ပိုင်း တွင် ငွေများ များ ရှိမည်ဟု မယူဆနိုင်။ ထို့အတူပင် စ စချင် ငွေအနည်းငယ်နှင့် ဖွင့်သဖြင့် နောက်ပိုင်း တွင် ငွေအနည်းငယ်သာ ရှိမည်ဟု မဆိုနိုင်။ သို့သော် ဘဏ် လုပ်ငန်း ရှင် အတော်များ များ ကတော့ ထိုသို့ပင် ထင်နေကြသည်။ ဘဏ် လုပ်ငန်း ရှင်များ က လူအများ ကို သူတို့ စတင်ဖွင့်သည့် စာရင် အပေါ်၌ မူတည်၍ အကဲဖြတ်တတ်ကြသည်။ ထို့ကြောင့် ဤနည်း ကို လိုက်နာ ကျင့် သုံး ကြည့်ပါ။ ထိုအခါ ဘဏ်ခွဲမန်နေဂျာက သင် ဘဏ်ထဲသို့ ဝင်လာသည့် အခါတိုင် ပြီ ပြပါလိမ့်မည်။

လူလတ်တန် စာ တစ်ယောက်အတွက် ငွေချေ ယူနိုင်ခွင့် ရှိရန်
ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၇၃

လိုသည်။ အကယ်၍ သင်သည် ငွေချေ နိုင်ခွင့်ရှိလျှင် ငွေအနည် ငယ်သာ လိုမည်။ ငွေချေ နိုင်ခွင့် ဆိုသည်မှာ ငွေချေ ယူနိုင်စွမ်း ကို ဆိုလိုသည်။ ထို ငွေချေ ယူနိုင်စွမ်း ကောင် မွန်နေလျှင် စုဆောင်း ငွေများ သိပ်များ များ ရှိရန် မလို၊ သို့မဟုတ် စုဆောင်း ငွေ အနည် ငယ်ရှိလျှင် ပြီ ပြီ။ စုဆောင်း ငွေများ သည် အများ အားဖြင့် အရေ ပေါက်စွများ အတွက် ထာ တတ်ကြသည်။ ငွေချေ နိုင်ခွင့်ရှိလျှင် အရေ ပေါ်လာသည့်အခါ စုဆောင်း ငွေအစာ အသုံး ပြုပြီး နောင်အခါမှ ပြန်လည်ဆပ်နိုင်မည်။

ချေ ငွေရရှိရန်အတွက် အချိန်အနည် ငယ် ယူရပြီး တည်ငြိမ်မှု လည် အနည် ငယ် ရှိရမည်။ ချေ ငွေ ရရှိနိုင်ရန်အတွက် အလုပ်အကိုင်တစ်ခု၊ လိပ်စာတစ်ခု၊ တယ်လီဖုန်း တစ်လုံး နှင့် ဖုန်း နံပါတ်တစ်ခု ရှိရမည်။ တစ်နှစ် ခန့်မျှ စာရင် ရှင်တစ်ခု ဖွင့်ထား ရမည်။ ငွေချေ သင့်သည့် အဆင့်အတန်း ကောင် တစ်ခု ရှိသည်ဟု ဆို ဖြတ်ပြီး နောက် အလုပ်အကိုင်တစ်ခုလည် ရပြီး၊ လိပ်စာတစ်ခုလည် ရပြီးဆိုလျှင် ၄ လခန့် စောင့်ပြီး ပထမဆုံး ဓာတ်ဆီ အကြွ ဝယ်နိုင်သည့် ကတ်ပြာ တစ်ခု လျှောက်ပါ။ ထိုကတ်ပြာ ရပြီးဆိုလျှင် စတို ဆိုင်တစ်ခု၌ ကြွ ဝယ်နိုင်သည့် ကတ်ပြာ တစ်ခု လျှောက် ပါ။ အများ အားဖြင့် စတို ဆိုင်များ က ကြွ ဝယ်ခွင့် ကတ်ပြာ ကို အလွယ် တကူ ပေး လေ့ရှိကြသည်။ မူလကတည်းကပင် ပေး ချင်နေတတ်သည်။ ထိုသို့ကြွ ပေး လိုက်သည့်အတွက် ဆုံ ရုံ မူများ ဖြစ်လာခဲ့လျှင် ထိုဆုံ ရုံ မူများ ကို ကြိုတင်တွက်ဆထား ပြီ သူတို့ရောင် သည့် ပစ္စည်း များ အပေါ်၌ အမြတ်များ များ ဈေး တင်ထား လေ့ ရှိတတ်ကြသည်။ **စီယာ** သို့မဟုတ် **မေစီ**တို့ကဲ့သို့သော ကုန်တိုက်များ ၌ သို့မဟုတ် ဈေး အတန်အသင့်ရှိသည့် စတို ဆိုင်တစ်ခု၌ ကတ်ပြာ ရပြီး ၆ လခန့် ကိုင်ဆောင်ထား ပါ။ ထိုဆိုင်များ မှ ကြွ ဝယ်ကတ်ပြာ များ သည် ရရှိခက်သည်။ ထိုဆိုင်များ မှ ကတ်ပြာ များ ကို ရပြီးဆိုလျှင် ကျန်သည့် ကတ်ပြာ များ ကို အလွယ်တကူ ရနိုင်သည်။ ထို

ရာပြည့်စာအုပ်တိုက်

ကြွေ ဝယ်ကတ်ပြာ များကို တစ်ခါ၊ နှစ်ခါခန့် သုံ ပြီ ချက်ချင်း ငွေချေ လိုက်ပါ။ ထိုကတ်ပြာ များ ကိုင်ထား ပြီ ၇ လမှ ၉ လခန့် ကြာသည့်အခါ မာစတာကတ်သော် လည် ကောင် ၊ ဗီဇာကတ်သော် လည် ကောင် လျှောက် ထာ နိုင်သည်။ ထိုကတ်များ ကို ရလျှင် သင်၏ ကြွေ ယူနိုင်စွမ်း မှာ အလွန် မြင့်မား ပြီ အခြေတကျ ဖြစ်လာမည်။ လအနည်း ငယ်ခန့် ကြာလျှင် ကြွေ ဝယ်နိုင်သည့် ပမာဏကို တို ပေ ရန်လည် တောင် ဆိုနိုင်သည်။ ထိုအခြေ အနေသို့ ရောက်ပြီဆိုလျှင် သင်သည် လွတ်လပ်သွား ပြီ။ ကိုယ်အလိုရှိသလို အလုပ်အကိုင်များ ကို ပြောင်း ရွှေ့နိုင်သည်။ ချေ ငွေ ရယူနိုင်စွမ်း မှာ အခြေ တကျဖြစ်နေပြီ။ မိမိ၏စာရင်း များ ကို မှန်မှန်ပေ ဖို့မှု မမေ့ပါနှင့်။ အထူး သဖြင့် လက်ဝတ်ရတနာဆိုင်များ တွင် ပေ ရန် မမေ့ပါနှင့်။ အများ အား ဖြင့် ငွေချေ ယူရာ၌ အဆင့်အတန်း နိမ့်နိမ့် သတ်မှတ်ခံထား ရသည့် သူများ သည် လက်ဝတ်ရတနာ အရောင် ဆိုင်များ ရှိ ကွန်ပျူတာများ ၏ သတ်မှတ်ချက် ကြောင့် ဖြစ်သည်။

ချေ ငွေ ရယူနိုင်စွမ်း သည် အများ အား ဖြင့် တည်ငြိမ်မှုအပေါ်၌ မူတည်နေသည်။ သင်၏ တည်ငြိမ်မှုကို အလုပ်တစ်ခုတည်း ၌ မည်မျှ ကြာကြာ မြဲနေသည်ဆိုသော ကာလဖြင့် တိုင် တာလေ့ရှိသည်။ ယခု လော လောဆယ် သင် လက်ရှိနေထိုင်သည့် နေရာနှင့် ယခင်က နေခဲ့သည့်နေရာ တို့၌ မည်မျှကြာကြာ နေခဲ့သည်ကလည် တည်ငြိမ်မှုကို ပြသည်။ သင့်မှာ တယ်လီဖုန်း တစ်လုံး ရှိကောင် ရှိမည်။ ရှိချင်မှလည်း ရှိမည်။ အများ အား ဖြင့် ကြွေ ဆုံ တတ်သူများ သည် ကိုယ်ပိုင်တယ်လီဖုန်း မထား တတ်ကြ။ ချက် လက်မှတ် ရေး၍ ထုတ်နိုင်သော ငွေပမာဏကို စာရင်း ရှိသည့် ငွေထက် ပို၍ မထုတ်မိပါစေနှင့်။ တစ်ခါတစ်ရံ သင်၏ဘဏ်က ထိုအကြောင်း ကို ခြေရာကောက်မိသွား နိုင်သည်။ ရှိသည့်ငွေထက် ထုတ်မိသွား သည်ဆိုလျှင် ဤသတင်း သည် အခြား ဘဏ်များ သို့လည်း ပျံ့နှံ့သွား နိုင်သည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၇၅

နောက်ဆုံး အနေဖြင့် သင် ငွေချေ စရာလိုလျှင် တစ်နေရာမက ကြို စာ ကြည့်ပါ။ ချေ ငွေများ လေ ဤသို့ ဆောင်ရွက်ရန် အရေးကြီး လေ ဖြစ်သည်။ ဘဏ် တစ်ခုနှင့် တစ်ခု မတူကြပါ။ ဘဏ်တစ်ခုက မချေ ဘူ ဆို တိုင် နောက်ဘဏ်တစ်ခုက မချေ ဘူ ဟု ဆိုသည့် အဓိပ္ပာယ် မသက်ရောက် ပါ။ အချို့ဘဏ်မန်နေဂျာများက လွတ်လပ်သော၊ နာ လည်တတ်သော သူများ ဖြစ်သည်။ အချို့ဘဏ်မန်နေဂျာ များ သည် ပျင် တိတတ်သောသူများ ဖြစ်သည်။ ဘဏ်တစ်ခုမဟုတ်တစ်ခုက ရအောင် လှည့်ပတ် ချေ ကြည့်ပါ။ ရည်ရွယ်ချက်တစ်၊ ကိစ္စတစ်ခုအတွက် ချေ ငွေလိုလျှင် အလာ တူ ချေ ငွေ မျိုး ရသူတစ်ယောက်ကို လိုက်ရှာကြည့်ပါ။ ထိုသူ့ကို ချေ သည့် ငွေချေ သူ ထံသို့ သို့မဟုတ် ဘဏ်သို့သွား ပါ။ အသိပညာပြည့်စုံခြင်း ၊ အတိတ်က ချေ ငွေများ နှင့် ပတ်သက်၍ အတွေ့အကြုံ ကောင် ကောင် ရှိခြင်း တို့အပေါ် မူတည်၍ ငွေချေ သူတစ်ယောက်သည် ထပ်မံ၍ ငွေချေ ရန် ဝန်မလေ တတ်ကြပေ။

အခန်း [၃]
တတိယ ဥပဒေသ
ငွေဆိုသည်မှာ အိပ်မက်တစ်ခုပင် ဖြစ်သည်

ငွေသည် စိတ်နှင့် သက်ဆိုင်သည်။ အိပ်မက်များ ခြံ တွေ့ရလေ့ရှိသည့် တိရစ္ဆာန် တစ်ကောင်နှင့်တူသည်။ သူ၏ မူလသဘာဝကပင်လျှင် ရေရေ ရာရာ မရှိသည့် စိတ်ကူ ယဉ်စရာ တစ်ခုသာ ဖြစ်သည်။ ငွေကို အမှန်တကယ် ရှိသည်၊ ကိုင်တွယ် ထိတွေ့၍ ရသည်ဟု ငွေနှောက်က လိုက်ကြသူများ ၊ ဒေါ်လာပေါင် ထောင်ဆောင် ချီရရန် ကြိုး စာ ကြသူများ သည် ထိုရည်မှန် ချက် ပန် တိုင်ကို ရရှိလျှင် သူတို့၏ဘဝ သိသိသာသာ ပြောင် လဲမည်ဟူသော အထင်ဖြင့် လိုက်နေကြခြင်း ဖြစ်သည်။ သူတို့သည် သူတို့ ရည်မှန် ချက် များ ၏ တစ်စိတ်တစ်ဒေသ ဖြစ်လာပြီ သူတို့ ရည်မှန် ချက်ဆိုသည်မှာ လည် အိပ်မက်တစ်ခု၊ တံလျှပ်တစ်ခုသာ ဖြစ်သဖြင့် မူလက သူတို့ ရည်ရွယ် ထာ သလို ဖြစ်မလာဘဲ တလွဲတချော်တွေ ဖြစ်ကုန်တတ်ကြသည်။

ငွေဆိုသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်ကြောင်း သိရန် ဘောဂဗေဒ ပညာရှင်များ ၏ ငွေနှင့်ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်ရပါ မည်။ ငွေဆိုသည်မှာ တစ်ခုနှင့်တစ်ခု နှိုင်း ယှဉ်၍ ဈေး နှုန်း များ သတ်မှတ်သည့် စနစ်တစ်ခု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ တန်ဖိုး များ သိုလှောင်မှုကို တိုင် တာတွက်ချက်သည့် အရာတစ်ခု ဖြစ်သည်။ တန်ဖိုး ကို သိုလှောင်သည့်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၇၇

အရာ ဆိုသည့်အပိုင်းကို ကြည့်ကြပါစို့။ စုငွေ စာရင်း ရှင်ကဲ့သို့သော ယခင်က အပေ အယူ လုပ်ခဲ့သည့် ကိစ္စများကို ငွေကြေးဖြင့် မှတ်တမ်း တင်ကြသည်။ ထိုမှတ်တမ်း များ သည် လုပ်အား အတွက် မှတ်တမ်း ၊ စွမ်း အား များ အတွက် မှတ်တမ်း ၊ သင် စုဆောင်း ဆက်ခံ ရရှိသမျှ အရာအား လုံ့ ၏ မှတ်တမ်း ဖြစ် သည်။ တစ်နည်း အား ဖြင့် ပြောရလျှင် တန်ဖိုး ရှိသည်ဟု စိတ်ကူး ထဲ၌ ရှိနေ သည့် အရာများကို မှတ်တမ်း တင်ထား ခြင်း ၊ သိုလှောင်ထား ခြင်း ဖြစ်သည်။ တစ်ခုနှင့်တစ်ခု နှိုင်း ယှဉ်ပြီး ဈေး နှုန်း သတ်မှတ်သည့် စနစ်တစ်ခု၏ တစ်စိတ် တစ်ဒေသအဖြစ် မြင်သည့်အခါ ငွေဆိုသည်မှာ အမှန်တကယ် မဟုတ်ဘဲ စိတ်ကူး တစ်ခုသာဖြစ်ကြောင်း ပို၍ ထင်ရှား လာသည်။ သဘောတရား အရ ပြောရလျှင် ဤကမ္ဘာ၌ အရာရာတို့၏ ဈေး နှုန်း ကို တစ်ဖက်၌ ထိပ်စွန့် ရှာ ပါ မှု၊ အခြား တစ်ဖက်၌ ထိပ်စွန့် ကို လူတို့က လိုချင်မှုတို့ အပေါ်၌ အခြေခံ၍ ဆုံး ဖြတ်သည်။ ငွေသည် ကမ္ဘာအနှံ့ ပျံ့နှံ့နေသည့် ဝယ်လိုအား များ ကို မှတ်တမ်း တင်ထား စရာ ကြား ခံကိရိယာတစ်ခု၊ ဆက်သွယ်ရေး ကိရိယာ တစ်ခု ဖြစ်သည်။ နိုင်ငံလွန်ခြေအိတ် တစ်စုံကို ၂,၂၅ ဒေါ်လာဖြင့် ရောင်း ရာ၌ ကမ္ဘာအရပ်ရပ်ရှိ လူအား လုံ့ ၏ နိုင်ငံလွန်ခြေအိတ် လိုအပ်မှုနှင့် ထိုခြေအိတ် များ ကို ထုတ်လုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်း များ ကို ရရှိနိုင်မှုတို့ အပေါ်၌ အခြေခံ၍ ဆုံး ဖြတ်ခြင်း ဖြစ်သည်။

ငွေနှင့် ဆက်နွှယ်၍ ရည်မှန် ချက်ပန် တိုင် ချမှတ်ကြသည့် သူများ သည် အိပ်မက်ထဲ၌ မြင်တွေ့ခဲ့ရသည့် အရာတစ်ခုကို ရအောင်ကြို စာ သု တစ်ယောက်နှင့် တူနေတတ်သည်။ နောက်ဆုံး ၌ ၎င်း တို့ ရှာဖွေနေသည့် အရာများ မှာ တကယ့်အရာများ မဟုတ်ဘဲ စိတ်ကူး ထဲက အရာများ သာ ဖြစ်ကြောင်း သဘောပေါက်သွား တတ်ကြသည်။ ကမ္ဘာပေါ်၌ မည်သည့် နေရာတွင် မည်သူက သို့ သို့ ၊ ငွေသည် အတူတူပင် ဖြစ်သည်။ ဂျပန်က ယန် ၊ အင်္ဂလိပ်က ပေါင်၊ အမေရိကန်က ဒေါ်လာ ဟုခေါ်သည့် ငွေအား လုံ့

ရာပြည့်စာအုပ်တိုက်

၇၈

သင့်နောက်က လိုက်နေသည့်ငွေ

သည် အတူတူပင် ဖြစ်ကြသည်။ ကမ္ဘာအရပ်ရပ်ရှိ အစို ရအာ လုံ က ၎င်းတို့၏ ငွေကြေးပမာဏကို ထိန်ချုပ်ရန် ကြို စာ ကြသည်။ ထိုသို့ ကြို စာသည့်အခါ တူညီသော သီအိုရီများ ကို သုံ ကြသည်။ မည်သည့်အရပ်၊ မည်သည့်ဒေသ၊ မည်သည့်နိုင်ငံတွင် အသုံး ပြုသည် ဖြစ်စေ၊ ငွေဆိုသည်မှာ အိပ်မက်တစ်ခု၊ အထင်အမြင် လွဲမှာ မှု တစ်ခုမျှသာ ဖြစ်ပြီး အစစ်အမှန်ရှိသည့် အရာတစ်ခု မဟုတ်ပေ။ ငွေသည် ကမ္ဘာပေါ်ရှိ အရာဝတ္ထုအာ လုံအကြာ ရှိ ဆက်စပ်မှု တစ်ခုသာ ဖြစ်သည်။

ငွေ၏ အိပ်မက်နှင့်တူသော အရည်အချင်း အကြောင်း ကို ပထမဦးစွာ စုံစမ်း ဆွေ နွေ ကြပါစို့။ အိပ်မက်များ မှာ ငွေနှင့်တူသည့် အရည်အချင်း အများ အပြား ရှိကြသည်။ အိပ်မက်တစ်ခုသည် အတိတ်၌လည်း ကောင်း ၊ အနာဂတ်၌ လည်း ကောင်း ဖြစ်သည့်အရာ မဟုတ်ပေ။ ပစ္စုပ္ပန်၌ ဖြစ်သည့် အရာတစ်ခု ဖြစ်သည်။ အိပ်မက်တစ်ခု၌ ဖြစ်သည့် အဖြစ်အပျက်များ ကို ငြင်းပိုင်ခွင့် မရှိပေ။ အိပ်မက်ထဲ၌ စတို ဆိုင်သွား ၍ ဈေး မဝယ်ပါဟု ငြင်း ၍ မရ။

ငွေသည်လည်း ထိုအတူပင် ဖြစ်သည်။ ငွေ၌ အတိတ်ဟူ၍လည်း မရှိ၊ အနာဂတ် ဟူ၍လည်း မရှိ၊ ဩပ်မဲ့သဘောကို ဆောင်သည်။ ဥပမာ သင်၏ အသား တင် ပိုင်ဆိုင်မှုဆိုသည်မှာ အချိန်ကာလတစ်လျှောက် သင် စုဆောင်း ခဲ့သည့်အရာများ ၏ တန်ဖိုး ကို ဆိုလိုသည်။ ထို အသား တင်တန်ဖိုး ထဲ၌ သင်၏ မိဘများ က စုဆောင်း ခဲ့သည့် အရာများ ပါဝင်သည်။ သို့သော် ထိုအချိန်ကာလ၌ ဖြစ်ပေါ်သည့် ငွေစက္ကူဟူ၍ ထူ ထူ ခြာ ခြာ ပါဝင်ခြင်း မရှိပေ။ သင့်မှာရှိသည့် အရာမှာ အတိတ်၌ ဖြစ်ခဲ့သည့် အရာများ အာ လုံ ၏ ဩပ်မဲ့သဘောကိုသာ ပိုင်ဆိုင်သည်။ ငွေ ကိုယ်၌ကပင် အတိတ်နှင့် ပတ်သက်သည့် အရည်အချင်း မရှိ၊ ငွေသည် ပစ္စုပ္ပန်ကာလသာ ဖြစ်သည်။ ထိုအတူပင် အနာဂတ်နှင့် လည်း မသက်ဆိုင်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၇၉

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ဘောဂဗေဒ ပညာရှင်များ သည် အနာဂတ်မှ ချေ ယူ၍ မရကြောင်း နာ လည် သဘောပေါက် လာကြသည်။ အစို ရများ ကို အများ အာ ဖြင့် အနာဂတ် မျိုးဆက်သစ်များ မှ ချေ ယူသည်ဟု စွပ်စွဲကြသည်။ စစ်အသို့ စရိတ်များ အများ အပြာ ကုန်ကျသည့်အတွက် ပစ္စုပ္ပန် လူသား များ သာမက နောင်လာနောက်သား များ ၊ အနာဂတ် မျိုးဆက် သစ်များ ကပါ ကြွေ ဆပ်ရမည်ဟု စွပ်စွဲကြသည်။ ယခုအခါ၌ ဘောဂဗေဒ ပညာရှင်များ က အနာဂတ်မှ ချေ ယူနိုင်သည့် နည်း လမ်း မရှိကြောင်း ရှင် ရှင် လင် လင် ဆွေနေ့ လာကြသည်။ ယခု ရှိနေသည့် ဥစ္စာဓနများ သည် လုပ်အား စွမ်း အား များ ၊ လက်နက်ကိရိယာများ နှင့် သယံဇာတများ ကို စုပေါင်း ရာမှ ရရှိနိုင်သည့် အရာများ သာ ဖြစ်သည်။ အနာဂတ် လူသား များ ၊ စွမ်း အား စုများ ကို ပစ္စုပ္ပန်တွင် အသုံး ပြုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ငွေသည် အနာဂတ် မရှိသည့် အိမ်မက်တစ်ခုနှင့် တူသည်ဟု ဆိုရခြင်း ဖြစ်သည်။

ငွေသည် လှုပ်ရှား မှုများ ဖြင့် ဆက်နွှယ်နေသည်။ ကျွန်ုပ်တို့သည် အရာဝတ္ထုများ ကို ဖလှယ်ကြသည်။ ကျွန်ုပ်တို့ လိုချင်သည့် အရာတစ်ခုကို အခြား အရာတစ်ခုနှင့် လဲလှယ်ကြရသည်။ နှစ်ဦး နှစ်ဖက် သဘောတူထား သည့် ဈေး နှုန်း အတိုင်း ပေ ကြ ယူကြရသည်။ ကြွေ ဆိုသည်မှာလည်း အမှန်စင်စစ် ကြွေ မဟုတ်ပေ။ ငွေသာ စီ ဆင် မှု တစ်ခုသာ ဖြစ်သည်။ မြီစာ ထံမှ မြီရှင်ထံသို့ စီ ဆင် မှုတစ်ခုသာ ဖြစ်သည်။ အိပ်မက်ထဲမှာ စတို ဆိုင်ကို မသွား နဲ့ဟု ပြောလို့ မရသလို ငွေကို ဟိုမသွား နဲ့ ဒီမသွား နဲ့ဟု ပြောလို့ မရပေ။ ငွေသည် ထိုနေရာ၌ပင် ရောက်နေပေသည်။ အလာ တူပင် မည်သည့်အရာကမျှ ဖလှယ်မှုတန်ဖိုး လုံး ၀ မရှိဟု ပြော၍ မရပေ။ အရာရာ တိုင်း ၌ ဖလှယ်မှု တန်ဖိုး များ ရှိကြသည်။ တစ်နေရာရာ၌ ရှိနေသည့် တစ်ယောက်ယောက်က ဈေး ပေါ်ပေါ်ဖြင့် လိုက်ချင်တတ်ကြသည်သာ ဖြစ်သည်။ ကျွန်တော် လက်နှိပ်စက်ရိုက်နေသည့် စာ ပွဲသည် ပင်ကိုအာ ဖြင့်

ရာပြည့်စာအုပ်တိုက်

၈၀

သင့်နောက်က လိုက်နေသည့်ငွေ

တန်ဖိုး မရှိသော်လည်း ဖလှယ်မှုတန်ဖိုး ကတော့ ရှိနေသည်။ တန်ဖိုး ပျောက်သွား တော့မည်ဟု ပြောရုံမျှဖြင့် စာ ပွဲ၏ တန်ဖိုး ကို ပျောက်သွား အောင် လုပ်၍ မရပေ။ အခြား တစ်ဖက်၌ ထိုဖလှယ်မှုတန်ဖိုး မှာ ဖလှယ်သည့် အချိန် ၌သာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဖလှယ်မှု မတိုင်မီဌ သော်လည်း ကောင်း ၊ ဖလှယ်မှု အပြီး ၌ သော်လည်း ကောင်း ဖြစ်ပေါ်ခြင်း မဟုတ်ပေ။ ဖလှယ်မှု ပြုလုပ်သည့် ပစ္စပွန် အချိန်တည့်တည့်၌သာ အိပ်မက်တစ်ခုလို တည်ရှိနေခြင်း ဖြစ်သည်။

အချို့သူများက အချို့အရာဝတ္ထုများသည် အလကား ရသည့် ပစ္စည်း များဟု ထင်နေကြသည်။ ဈေးနှုန်း မရှိဟု ထင်နေကြသည်။ အမှန်စစ်စစ်ကား အလကား ရသည့် ပစ္စည်း ၊ ဈေးနှုန်း မရှိသည့် ပစ္စည်း ဟူ၍ မရှိပေ။ ယခင်က ဆိုလျှင် လေနှင့် ပင်လယ်သမုဒ္ဒရာတို့ကို အလကား ရသည့် အခမဲ့ ကုန်စည် များဟု သဘောထား ခဲ့ကြသည်။ ယခုအခါ၌ မသန့်ရှင်း သည့် လေကြောင့် ဖြစ်ပေါ်သည့် အဆုတ်ကင်ဆာရောဂါများ ကုသရန်အတွက် စရိတ်စကများ ကုန်ကျခံနေရသည်။ မော်တော်ယာဉ်များ ကြောင့် ဖြစ်ပေါ်သည့် လေထု ညစ်ညမ်း မှုများ ကို ထိန်း ချုပ်ရန် ကြို စာ နေကြသည်။ အခြား နည်းအားဖြင့် လည် စရိတ်စကများ ကုန်ကျခံနေရသည်။ ထိုအချက်ကို ကြည့်လျှင် လေ သည် အခမဲ့ မဟုတ်ကြောင်း တွေ့ရသည်။ ပင်လယ်သမုဒ္ဒရာကို အခမဲ့ ရသည့် အရာတစ်ခုလို သဘောထား ပြီ ဆက်ဆံသည့်အတွက် ပင်လယ် ကမ်းခြေများ သန့်ရှင်း ရန်၊ ငါ များ သန့်သန့်ရှင်း ရှင်း နေနိုင်ရန်အတွက် စရိတ်စက ကြို စွာ ပေး နေကြရသည်။

မည်သည့် အရပ်ဒေသ၌ ကြည့်ကြည့်၊ ငွေသည် အိပ်မက်တစ်ခုနှင့် တူသည်။ လူရှိသည့် နေရာတိုင် ၌ ဈေးနှုန်း များ ၊ အရင် အနီ များ ၊ လက္ကာ များ ၊ လက်လီများ ၊ အတို နှုန်း များ ၊ အမြတ်များ ၊ အခွန်များ ၊ ငွေသာ များ ၊ ပေ ရန်ရှိ ရရန်ရှိများ ၊ ငွေဖောင် ပွမှုများ ၊ ငွေတန်ဖိုး ကျမှုများ နှင့် ရင်ဆိုင်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၈၁

ကြရသည်။ မည်သည့်အရပ်ဒေသ၌ ဖြစ်စေ၊ လူသာ တို့ ဘာသာစကား သို့ စွဲတတ်ကြသလို ငွေကြေး ကိုလည်း သို့ စွဲတတ်ကြသည်။ ဥပမာ ငွေဖောင် ပွမှု ဟူသော စကား ကို ကြည့်လျှင် မည်မျှ အိပ်မက်ဆန်ကြောင်း တွေ့ရမည်။ မိုင် ၂၀၀၀ ခန့် အဝေး ၌ ရှိသည့် ကျွန်တော်၏ အစိုး ရက အခွန်အကောက် ထက် ပို၍ သို့ လိုက်သည့်အခါ ကျွန်တော့် အိတ်ထောင်ထဲ၌ ရှိသည့်ငွေသည် တန်ဖိုး အာ ဖြင့် လျော့သွား သည်။ ယခုအခါ ဘယ်အရာကို မဆို ဝယ်ယူရန် အတွက် ငွေ ပို၍ အကုန်အကျ ခံရမည်။ မည်မျှ အိပ်မက်ဆန်လိုက် ပါသနည်း ။

အိပ်မက်တစ်ခုနောက်ကို လိုက်လျှင် နောက်ဆုံး လက်ထဲ၌ဘာမျှ မရှိသော လက်သီ ကိုဆုပ်၍ အော်ဟစ်နေသူနှင့် တူနေသည်။ထို့အတူပင်ဘဝ တစ်လျှောက်လုံး ငွေရရန်ကြိုး စာ အာ ထုတ်သူများ သည်လည်း အလာ တူပင် စခန် သိမ် တတ်ကြသည်။ အမှန်တကယ် မရှိသည့် အရာတစ်ခုကို ရှာဖွေခြင်း ဖြင့် ဟာလာဟင် လင် အဆုံ သတ်တတ်ကြသည်။ အဆုံ ၌ သူသည် သူ့ဘဝကို စတင်ခဲ့သည့်သူ၊ မူလက ဖြစ်ချစ်ခဲ့သည့်သူ မဖြစ်တော့ ပေ။ အချို့သူများ သည် ငွေအများ ကြီး ရရန် ရည်မှန် ချက်များ ထာ ကာ ကြိုး စာ အာ ထုတ်ပြီး စိတ်ဝင်စား စရာကောင်း သည့် ဘဝ၌ အဆုံ သတ်သည့် သူတစ်ယောက်ကို ပြကောင် ပြမည်။ သို့သော် ကျွန်တော်၏ အတွေ့အကြုံမှာ ငွေအများ ကြီး ရရန် ကြိုး စာ အာ ထုတ်သူများ သည် ငွေအများ ကြီး ရလာသည့် အခါ ထိုငွေများ က ဘာမျှ လုပ်၍ မရကြောင်း နာ လည်သဘောပေါက် သွား ကြသည်။ သို့မဟုတ် ထိုငွေများ ရရှိလာသည့်အခါ သူတို့ အများ ကြီး ပြောင် လဲသွား သဖြင့် ယခင်က သူတို့ဖြစ်ချင်သည့် အရာများ ကို မလိုချင် တော့သည့်သူများ ဖြစ်လာကြသည်။

ကျွန်တော်၏ အရင် နှို ဆုံ မိတ်ဆွေတစ်ယောက်၏ အတွေ့အကြုံ ကို ပြောပြပါမည်။ ကျွန်တော်နှင့် မယ်လီဆာ သိခဲ့သည်မှာ ၁၁ နှစ်မျှ ရှိပြီ။

ရာပြည့်စာအုပ်တိုက်

၈၂

သင့်နောက်က လိုက်နေသည့်ငွေ

ပထမဆုံး သူ၏ ပန်ချီအရောင် ပြခန်း ကို ဖွင့်လှစ်ကတည်းကပင် သိခဲ့ခြင်း ဖြစ်သည်။ ထိုပြခန်း မှာ အလွန်ထူ ခြာ သည့် ပြခန်း တစ်ခု ဖြစ်သည်။ သူမ သည်လည်း ပထမတန်း စာ ပန်ချီဆရာတစ်ယောက် ဖြစ်သည်။ သူမသည် ပျော်ရွှင်သည့်၊ ထက်မြက်သည့်၊ နွေ နွေ ထွေ ထွေ ရှိသည့်သူဖြစ်ပြီး အများ ၏ ချစ်ခင်လေ စာ ခြင် ကိုလည်း ခံရသည်။ မိတ်ဆွေများ ၏ အဝန် အပိုင် တွင် နှစ်လိုခံရသူဖြစ်သည်။ ပန်ချီပြခန်း အကြောင်း ကို လေ့လာရင် ဖြင့် သူမ သည် အနုပညာ ပန်ချီဆွဲရာ၌ သာမက အရောင် လုပ်ငန်း တွင်လည်း ကျွမ်းကျင်ကြောင်း ကိုယ့်ကိုယ်ကို နာ လည်သိရှိလာသည်။ ပန်ချီပြခန်း ကြို တဖြည်း ဖြည်း ကြို ကျယ်ချဲ့ထွင်လာသည်နှင့်အမျှ မူလက အသင့်အတင့် ပြခန်း တစ်ခုအတွက် ငွေကြေး အတန်အသင့်ရလျှင် တော်ပါပြီဟူသောဆန္ဒ မိ ပွာ ကလေ သည် ဧရာမ စီ ပွာ ရေ လုပ်ငန်း ကြို တစ်ခု ဖြစ်ချင်သည့် မိ တောက်ကြို တစ်ခုအဖြစ်သို့ လောဘတက်လာခဲ့သည်။ ယခုအခါ၌ သူမသည် ငွေအမြောက်အမြား ရနေပြီ သူ၏ ပန်ချီပြခန်း အပြင် စီ ပွာ ရေ လုပ်ငန်း များ တို့ ချဲ့လာသည့်အခါ မူလကနှင့် မတူတော့ပေ။ သူမနှင့် ပေါင် သင် ဆက်ဆံရသည်မှာ အဆင်ပြေခြင်း မရှိတော့ပေ။ တောက်ပပြောင် လက်သော ကာ အကြောင်း ၊ ကျေ လက်ဒေသတွင် ဝယ်ထား သော အိမ် အကြောင်း ၊ နိုင်ငံခြား ခရီး ထွက်သည့်အကြောင်း ၊ သူ၏ စီ ပွာ ရေ လုပ်ငန်း ဘယ်လောက် ကောင်း မွန်သည့် အကြောင်း များ ကိုသာ ပြောတော့သည်။ ယခင်ကလို ရွှင်ပျသော အမျိုးသမီး တစ်ယောက်လည်း မဟုတ်။ မိတ်ဆွေ အများ ကြို ဝန် ရံနေသူလည်း မဟုတ်တော့။ မိတ်ဆွေ အနည်း ငယ်သာ ရှိတော့သည်။ သူ၏ စိတ်ပါဝင်စာ မှာလည်း ကျယ်ပြန့်ခြင်း မရှိတော့ဘဲ စီ ပွာ ရေ လုပ်ငန်း လောက်သာ စိတ်ဝင်စာ တော့သည်။ ပို၍ဆို သည်မှာ ယခုအခါ ပန်ချီကာ လည်း မရေ နိုင်။ ငွေရရန်အတွက်သာ အချိန်အများ ကြို ပေ နေရသည်။ မကြာသေး မီက သူမနှင့် ခဏ ဆက်ဆံရသည့်အခါ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၈၃

သူမသည် အထိ ကျန်သူတစ်ယောက် ဖြစ်လာကြောင်း တွေ့ရသည်။ သူမ၏ ဝန်ထမ်း များ အပေါ်၌လည်း အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံပြီး ပေါင် ရသင် ရ ခက်ခဲသောသူဖြစ်နေကြောင်း တွေ့ရသည်။

အခြား ဥပမာပေ ထိုက်သည့် သူတစ်ယောက်မှာ ဂျူရီ ဖြစ်သည်။ ဂျူရီသည် အလုပ်ကြို စာ သော အမျိုးသမီး တစ်ဦး ဖြစ်သည်။

သူမသည် အလယ်အလတ်တန် လွှာထက် မြင့်သည့် အဆင့်အတန်း မှ ဆင် သက်လာသည့် တူတစ်ယောက် ဖြစ်သည်။ သူမ၏ ဘဝ၌ ကြွယ်ဝချမ်းသာသည့် သူတစ်ယောက် ဖြစ်ရမည်ဟု ဆို ဖြတ်ချက် ချခဲ့သည်။ တိတိကျကျ ပြောရလျှင် ကြွယ်ဝချမ်းသာသည့် ချစ်သူတစ်ယောက် ရှိရမည်ဟု ဆို ဖြတ်ချက် ချခဲ့သည်။ ချမ်းသာသည့် လူတစ်ယောက်ကို တွေ့လည် တွေ့သည်။ ယခုအခါ၌ ထိုချစ်သူနှင့် ကမ္ဘာအနှံ့တွင် အိမ် အများ အပြာ ကို ပိုင်ဆိုင်ပြီး ပွဲလမ်း သဘင်တိုင် အတွက် အဝတ်အစား အသစ်အဆန် များကိုလည်း ဝယ်နိုင်သည်။ နောက်ဆုံး ပေါ် အသံ အဆောင်များ ကိုလည်း သုံဆောင်ခံစား နိုင်သည်။ သို့သော် ကျွန်တော်တို့နှင့် သူမ ပေါင် သင် ဆက်ဆံရသည်မှာ ခက်ခဲလာသည်။ သူမမှာ စာ ပွဲထို များ ၊ အိမ်ဖော်များ ၊ ဥစ္စာဓနနှင့် ပတ်သက်သည့် ပြဿနာများ အကြောင်း မှလွဲ၍ ဘာမျှ သိပုံမရ။ သူမ လက်ထပ်နေထိုင်သည့် သူ့ကိုလည်း ချစ်ပုံ မရပေ။

ထိုအခြေအနေသို့ ရောက်နေသည့် လူတိုင်း သည် မပျော်မရွှင် ဖြစ်ရမည် ဟု ဆိုလိုခြင်း မရှိပေ။ ငွေကို ကို ကွယ်မှုကြောင့် သူတို့၏ ဘဝကြိုတစ်ခုလုံး ပြောင်းလဲသွား ပြီ ငွေနောက်ကိုသာ တန် တန် စွဲ လိုက်နေတတ်ကြသည်။

အိပ်မက်များ ၊ စိတ်ကူး များ နှင့်ပတ်သက်၍ ကောင်း သည့် အချက်များ လည်း ရှိပါသေး သည်။ အိပ်မက်တစ်ခု၊ စိတ်ကူး တစ်ခုကို အသိအမှတ် ပြုခြင်း အာ ဖြင့် ဦး စာ ပေ အစီအစဉ်များ ၊ ဖြစ်ချင်လိုချင်သည့် အရာများ

ရာပြည့်စာအုပ်တိုက်

ကျယ်ပြန့်များပြား လာစေနိုင်သည်။ စိတ်ကူ တစ်ခုသည် သမာ ရှိ ကျ ထုံ တစ် စဉ်လာအတိုင်း တွေ ပုံခေါ်ပုံကို ပြောင် လဲစေနိုင်သည်။ လောလော ဆယ် တန်ဖိုး ထာ သည့် ပုံစံကိုလည်း ပြောင် လဲနိုင်သည်။ ဥပမာ လူအများ က ကျွန်တော့်ကို မြေတစ်ကွက်လောက် ပိုင်ချင်သည်ဟု ပြောတတ်ကြသည်။ ထိုမြေကွက်ကို ရပြီ နောက် လုပ်ငန် များ မှ ကင် ကင် ကွာကွာနှင့် အေ အေ ဆေ ဆေ နေနိုင်မည်ဟု မျှော်လင့်တတ်ကြသည်။ ကျွန်တော်က ထိုသူများ တစ်နှစ်အတွင်း မြေကွက်ရအောင် မည်သို့ လုပ်နိုင်ကြောင်း ပြသနိုင်သည်။ သို့သော် ထိုမြေကွက်ကို ရရှိရန်အတွက် သူတို့သည် အရာပေါင် များ စွာကို စွန့်လွှတ် အနစ်နာ ခံရမည်။ သူတို့၏ စိတ်ကူ စိတ်သန် များ ရရှိရန် ကြို စာ အာ ထုတ်ခြင်း အတွက် အကြံပြုခြင်း သည် သူတို့၏ ဦး စာ ပေ အစီအစဉ် များ ၊ တန်ဖိုး ထာ များ ကို ပြန်လည်ဆန် စစ်လိုက်ရာ ရောက်သွား သည်။

၁၈ နှစ် အရွယ်ရှိ အမျိုး သမီး တစ်ယောက်က သူမ ပစ္စည်း အသစ်တစ်ခု လိုချင်ကြောင်း ပြောပြဖူး သည်။ ကျွန်တော်က သူမအာ ထိုပစ္စည်း ကို ရချင် လျှင် တစ်နှစ်တာမျှ အဝတ်အစား အသစ် မဝယ်ဘဲ နေပါ။ တစ်ပတ်ကို ၃ နာရီလောက် အချိန်ပိုလုပ်ပါ။ သောကြာနေ့ ညနေပိုင်း များ ၌လည်း အလုပ် လုပ်ပါ ဟု ပြောပြလိုက်သည်။ ထိုကဲ့သို့ စိတ်ကူ ယဉ်မှုများ ကို ရရှိရန် အတွက် သူမ၏ ဦး စာ ပေ အစီအစဉ်များ ကို ပြန်လည်နာ လည်အောင် ကြို စာ အာ ထုတ်သလို ဖြစ်သွား သည်။ အဝတ်အစား အသစ်တစ်ခုက သူမအတွက် ဘယ်လောက် အရေးကြီး သည်ကို ပြန်လည်စဉ် စာ ဖို့ ဖြစ်လာခဲ့သည်။ တစ်လလျှင် ဒေါ်လာ ၂၀၀ ခန့် အကုန်ခံပြီး အခြာ သူ သို့ ယောက်နှင့်အတူ ပေါင် နေခြင်း ထက် ဒေါ်လာ ၈၀၀ တန် အခန် တစ်ခန် တွင် နေဖို့က ဘယ်လောက် အရေးကြီး သည် ဆိုသည်ကိုလည်း ရပန်လည်ဆန် စစ်ဖို့ ဖြစ်လာသည်။

ဖြစ်ရပ် အတော်များ များ ၌ ငွေရရှိနိုင်စွမ်း အပြောင် အလဲ မရှိသော် ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၈၅

လည် လူတစ်ယောက်၏ ဦးစာပေ အစီအစဉ်များကို ပြောင်လဲပစ်နိုင်သည်။ လူအများ အနေဖြင့် ဘာလုပ်ချင်သည်ကို သိကြသည်။ သို့သော် သူတို့အကြောင်းကို သူတို့ ကောင် ကောင် မသိကြ။ သူတို့ လောလောဆယ် လုပ်နေသည့် အရာများကို ဘာကြောင့် လုပ်နေသည်ကို နာ မလည်ကြ။ ဤနည်း အာ ဖြင့် ကိုယ့်ကိုယ်ကို အမှန်အတိုင်း မမြင်ဘဲ အထင်အမြင် လွဲမှာ နေတတ်ကြသည်။ ယခုကဲ့သို့ လူမျိုး ဖြစ်အောင် မည်သို့သော တန်ဖိုး ထာ များကို လက်ခံထားကြကြောင်း မသိကြပေ။ သူတို့ ရောက်ရှိနေသည့် နေရာကို ရောက်အောင် ပို့ဆောင်သည်မှာ ငွေ မဟုတ်ပေ။ သို့သော် ငွေကို အကြောင်း ပြုပြီး တရာ ခံ ရှာကြသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် တို့မှာ ငွေကြေး ပြည့်ပြည့်စုံစုံ မရှိလျှင် ကျွန်တော်တို့ လုပ်ချင်သည့်ကိစ္စ အတော်များ များကို မလုပ်နိုင်ဟု အများ အာ ဖြင့် နာ လည်သဘောပေါက် ထာ တတ်ကြ၍ ဖြစ်သည်။ **သို့ဖြစ်၍ ကိုယ်လုပ်ချင်သည့် အရာများ မလုပ် ရသည်မှာ ငွေကြောင့်ဟု အကြောင်း ပြတတ်ကြသည်။ ထိုအကြောင်း ပြချက် ကိုလည် အများ က လက်ခံယုံကြည်ကြသည်။ ဤနည်း အာ ဖြင့် ငွေသည် အသုံး ဝင်သော၊ လူအများ နှစ်ခြိုက်သဘောကျသော တံလျှပ်တစ်ခု ဖြစ်လာ သည်။** သို့သော် ကံဆိုး သည်မှာ အချို့ယဉ်ကျေးမှု၌ ငွေမရှိ၍ ကိုယ် ဖြစ်ချင်သည့် အရာများ မဖြစ်ရသည် မဟုတ်ပေ။ ဥပမာ အစ္စရေး များ ကြောင့် ကိုယ်ဖြစ်ချင်သည့် အရာများ မဖြစ်ရဟု ဆိုသည့်သူများ ရှိကြသည်။ ဤနည်း အာ ဖြင့် ဂျာမန်များ၊ ပိုလန် လူမျိုး များ အနေဖြင့် ဂျူ လူမျိုး များ မရှိမှ ဖြစ်မည်။ ဂျူ လူမျိုး များကို သတ်မှ ဖြစ်မည်ဟု ယူဆကြသည်။ ထိုအယူ အဆနှင့် နှိုင်းစာလျှင်မူ ကျွန်တော့်အနေဖြင့် ငွေကို တရာ ခံလုပ်ခြင်း က ပိုကောင်း သည်ဟု ထင်သည်။ ငွေတည် ဟူသော စာ စာခံကို သတ်ဖို့ ခက်သောကြောင့် ဖြစ်သည်။ အခြာ စာ စာခံများကိုမူ သတ်ပစ်နိုင်လေ သည်။

ရာပြည့်စာအုပ်တိုက်

၈၆

သင့်နောက်က လိုက်နေသည့်ငွေ

ပစ္စမနှင့် ဆဋ္ဌမ ဥပဒေသများ ၏ နောက်ပိုင်း၌ ငွေကို ပေ ကမ်း စွန့်ကြဲသည့်အကြောင်းနှင့် ပတ်သက်၍ ကျွန်တော်၏ အတွေ့အကြုံများကို ပြောပြပါမည်။ ထိုနေရာ၌ ငွေသည် အိပ်မက်ထဲက ကိစ္စတစ်ခုသာ ဖြစ်ကြောင်း အလေအနက်ထား ပြောပါမည်။ ကျွန်တော်သည် အလှူငွေများ၊ ထောက်ပံ့ငွေများ ပေ သည် အဖွဲ့အစည်း တစ်ခု၌ ဝင်ရောက် တာဝန်ထမ်းဆောင်ရသည်။ ထိုအဖွဲ့အစည်း ၏ ဘုတ်အဖွဲ့သည် ဘုတ်အဖွဲ့ဝင်များ အာငွေထုတ်ပေ လိုက်ပြီ နောက် ထိုငွေက ကျွန်တော်တို့အတွက် ဘာလုပ်ပေသည်ကို လေ့လာဖော်ထုတ်နိုင်ရန်အတွက် အကန့်အသတ်မရှိ ငွေ သုံးစွဲနိုင်သည်ဟု ဆုံးဖြတ်ချက်တစ်ခု ချထားသည်။ ကျွန်တော် အတွေ့အကြုံမှာ ကျွန်တော် လုပ်ချင်သည့် အရာများကို ငွေမရှိ၍ မလုပ်ရဟူ၍ မည်သည့်အခါမျှ မရှိပေ။ ပျိုင့် ဖောင်ဒေရှင်းမှ ရရှိသည့် ငွေများကို အသုံးပြု၍ ကျွန်တော် လုပ်ချင်သည့် အလုပ်များကို မြန်မြန်ဆန်ဆန် ဖြစ်မြောက်သွားအောင် ဆောင်ရွက်နိုင်သည်။ အသေ အဖွဲ့များကို ဂရုစိုက်မနေဘဲ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လှုပ်ရှား နိုင်သည်။ သို့သော် အသေ အဖွဲ့ဆိုသည်မှာ ထိုအချိန်က မသိဘဲ လုပ်ပြီ သည့် အခါမှသာ ၎င်းတို့သည် အသေ အဖွဲ့များ ၊ အရေ မပါသည့် အရာများ ဟူ၍ သဘောပေါက် နာလည်လာခြင်း ဖြစ်သည်။ ငွေကို အလွယ်တကူ ရရှိနိုင်သဖြင့် ကျွန်တော် စိတ်ကူ ယဉ်သည့် အရာများကို လက်တွေ့ဖြစ်အောင် လုပ်နိုင်သည်။ ကိုယ့်စိတ်ထဲမှာ အကျိတ်အခဲ ဖြစ်နေပြီ ထွက်ပေါက် မရှိသည့် အရာတစ်ခုကို ထွက်ပေါက်ရအောင် လုပ်နိုင်သည်။ ကိုယ်လုပ်ချင်သည့် အရာတစ်ခုကို လုပ်နိုင်ရန် ငွေ လုံလုံလောက်လောက် ရှိသော်လည်း အခြားမှ အထောက်အပံ့ ရသည့်အတွက် မြန်မြန်ဆန်ဆန် ဖြစ်သွားတတ်ခြင်း လည်း ရှိသည်။ ကိုယ့်ငွေနှင့် ကိုယ်လုပ်လျှင် ဖြစ်သော်လည်း မလုပ်ဖြစ်ဘဲ ရှိနေတတ်သည်။ ငွေကြေးကို အလွယ်တကူ ရရှိနိုင်ပြီ ကိုယ်လုပ်ချင်သည့် အရာများကို လုပ်နိုင်သဖြင့်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၈၇

ကျွန်တော်၏ စီမံကိန်း များ ၊ အစီအစဉ်များ ကို ပြောင် လဲအောင် မလုပ်နိုင်၊ ကျွန်တော်၏ လက်တွေ့ အခြေအနေ အမှန်တရား ကိုလည်း သိသိသာသာ ပြောင် လဲအောင် မလုပ်နိုင်။ ပုဂ္ဂလိက ရည်မှန် ချက်များ ကို ချမှတ်ရာ၌ ငွေသည် အဓိက မကျကြောင့် သဘောပေါက်နာ လည်ရန်သာ အထောက်အကူ ဖြစ်နိုင်သည်။ အလား တူပင် မိမိပတ်ဝန်း ကျင်ရှိ ကမ္ဘာကြီး ကို အကဲဖြတ်ရာ၌လည်း ငွေသည် အဓိက မကျကြောင့် နာ လည်သဘောပေါက်ရန်သာ ဖြစ်သည်။ မည်သည့် ရည်ရွယ်ချက်အတွက်မဆို ငွေ အဆင်သင့် ရှိနေခြင်း အာ ဖြင့် အချို့သော ပင့်ကူအိမ်များ ကို ဖယ်ရှင် ရန်အတွက် အထောက်အကူ ဖြစ်သည်။ အမှန်စင်စစ် ထိုကဲ့သို့သော အခက်အခဲများ ၊ အနှောင့်အယှက်များ ၊ အဟန့်အတား များ ကို ဖယ်ရှား ရန်မှာ ငွေအများ ကြီး ကုန်ကျစရား မလိုပေ။ အတိတ်က ကျွန်တော်၏ ငွေစုဘဏ်၌ ရှိနေသည့် ငွေအား လုံ ကိုလည်း သုံ စွဲစရာ မလိုပေ။

စိတ်ကူ စိတ်သန် တစ်ခုကို ရအောင် ကြို စာ အာ ထုတ်ရင် သင်ခန်း စာတစ်ခု ရသည်။ နေ့စဉ် လှုပ်ရှား ဆောင်ရွက်မှုများ ၌ စွန့်စား မှု ရှိရန် မည်မျှ အရေး ကြီး ကြောင့် ကို သင်ခန်း စာ ရခဲ့သည်။ **စွန့်စား မှု မရှိလျှင် ဘဝသည် အလွန် ပျင် ရှိစရာ ကောင်း သည်။** ကိုယ်ဖြစ်ချင်သည့် အရာတစ်ခု ဖြစ်အောင် ကြို စာ အာ ထုတ်ခြင်း ဖြင့် အခြား သော အနုပညာရှင်များ ၊ စိတ်ကူ ရှိသည့် သူများ နှင့်လည်း ပေါင်း စည် မိသည်။ အကြံသစ်၊ ဉာဏ်သစ် များ ကိုလည်း ဖြစ်ပေါ်လာစေသည်။ မိမိကိုယ်၊ မိမိအကြောင်း ကိုလည်း နာ လည်သည်ထက် ပို၍ နာ လည်လာစေသည်။ ပျိုငွေမောင်ဒေ ရှင် အဖွဲ့ ထဲသို့ ဝင်ရောက်မိခြင်း အာ ဖြင့် ငွေအိပ်မက်မှ နို့ လာသလို ဖြစ်သွား သည်။ အိပ်မက်မှ နို့ ရန်အတွက် အိပ်မက်နှင့် အမှန်တရား တို့၏ အကြာ ခြား နား မှုကို အသိအမှတ်ပြုရန်သာ လိုသည်။ အကယ်၍ လူတိုင်း လူတိုင်း သည် ဒေါ်လာ တစ်သိန်း ခန့် ရှိလျှင် ကောင်း မည်ဆိုသော စိတ်ကူ ယဉ်မှုမျိုး

ရာပြည့်စာအုပ်တိုက်

၈၈

သင့်နောက်က လိုက်နေသည့်ငွေ

ရှိနေလျှင် လုံ ဝ ခြာ နာ သည့် ကမ္ဘာကြီး တစ်ခုကို တွေ့ကြုံရမည်။ ကျွန်တော် တို့၏ ဘဝများ ပြောင် လဲသွား သည်ကို တွေ့ရမည်။

နောက်တစ်ကြိမ် ဘဏ်ထဲသို့ သင် ဝင်သွား သည့်အခါ မည်သည့် ဘဏ် ဖြစ်စေ၊ ကိုယ်နှင့် သိပြီ သာ ဘဏ် ဖြစ်စေ၊ မသိသောဘဏ် ဖြစ်စေ ဧည့်ခန့် ၏ အလယ်တည့်တည့်ကို သွား ပါ။ လက်တွေ့ကို ဘော မှာ ချထား ပါ။ ဝဲ ယာ လှည့်သည့်အခါ ဖြည် ဖြည် လှည့်ပါ။ အရာရာကို လိုက်ကြည့်ပါ။ ဘယ်လိုနေသလဲ။ သင့်အနေဖြင့် ခရစ်ယာန်ကျောင်း တော်ထဲ ရောက်နေသလို မခံစား ရဘူ လာ ။ ဘဏ်တစ်ခုဆိုသည်မှာ ယနေ့ခေတ် အထွတ်အမြတ် ထာ သည့် နေရာတစ်ခုပင် ဖြစ်သည်။ ဤနည်း အာ ဖြင့် ယဉ်ကျေး မှုအစဉ် အဆက်အရ လက်ခံလာသည့် တုံ့ပြန်မှုများ ကို ဖြစ်ပေါ်စေသည်။ ကျွန်တော် ၏ အတွေ့အကြုံ သို့ ခုကို ပြောပြပါမည်။

ပထမဦး စွာ ကျွန်တော်သည် ဘဏ်လုပ်ငန်း ရှင် တစ်ယောက်အနေ ဖြင့် ဘဏ်ရုံ ခွဲများ သို့ သွား ရသည်။ တစ်ခါတစ်ရံ၌ ထိုသို့ ဘဏ်ရုံ ခွဲသို့ သွား ရသည့် အခါများ ၌ ကျွန်တော်၏ မိတ်ဆွေများ ကိုပါ ခေါ်သွား သည် ထိုသို့ သွား သည့်အခါ ကျွန်တော်က ငွေကိုင်စာရေ ထံသို့ တံခါ မင် တုပ် လေ ကို အသာ မ ချ၍ ဖွင့်ပြီး တန် သွား သည်။ အံ့ဩစရာ ကောင်း သည်မှာ ငွေကိုင်စာရေ ထံသို့ သွား သည့်လမ်း ကြောင့် မှာ ခက်ခက်ခဲခဲ ပိတ်ဆို့ထား ခြင် မဟုတ်ပေ။ ကန့်လန့်လေ ၊ မင် တုပ်လေ တစ်ခုလောက်နှင့် တာ ဆီ ကာ လုံခြုံစိတ်ချရသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ထိုအတာ အဆီ ကို ကျော်ဖြတ်ပြီး လျှင် ကိုယ်သွား လိုရာသို့ အရောက်သွား နိုင်သည်။ သို့သော် ကျွန်တော် ခေါ်လာသည့် ဧည့်သည်များ မှာ ငွေကိုင်စာရေ ၏ နောက်ပိုင်း သို့ မသွား ရဲကြ။ ထိုနေရာသည် ရှောင်ရမည့် နေရာတစ်ခု ဖြစ်နေသည်။ သူတို့ သည် လူတစ်ကိုယ်လုံး ဝင်ဖို့ နေနေသာသာ ခြေဖျာ ပင် မဝင်ရဲကြပေ။

ဒုတိယအနေဖြင့် ဧည့်ခန့် ထဲ၌ ကြော်ငြာများ ၊ အရောင် တို့ မြှင့်ရေ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၈၉

အစီအစဉ်များ ချထားခြင်းသည် ဝင်ရောက်လာသူတို့၏ အာရုံများကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။ ပန်ချီကာများကို ပြသထားလျှင်လည်း လူကြိုက်သိပ်မများပေ။ အကယ်၍ ငွေချေသူအရာရှိ စာပွဲအနီး၌ ချိတ်ထားလျှင် ထိုအနီးအနားရှိ ပုဂ္ဂိုလ်များက တစေ့တစောင်း ကြည့်မိတတ်သည်။ ရုပ်သံအစီအစဉ်များကို ပြသထားလျှင်ပင် အာရုံစိုက်ခံရမည် မဟုတ်ပေ။ အကယ်၍ ပြတင်းပေါက်တစ်ခု၌ ရုပ်မြင်သံကြားစက်ကို ချထားပြီး အပြင်မှလူများ ကြည့်နိုင်လျှင် သော်လည်းကောင်း သို့မဟုတ် ဘဏ်ထဲ၌ ငွေသွင်းငွေထုတ်လုပ်နေသည့် သူများနှင့် ဆေရာ၌ ချထားလျှင် သော်လည်းကောင်း ကြည့်ကောင်း ကြည့်ကြမည်။

တတိယနှင့် နောက်ဆုံး အနေဖြင့် လူမှုရေးသိပ္ပံပညာရှင် တစ်ယောက်ဖြစ်သော **ဂျိမ် ဘရာသာ**က ကျွန်တော်နှင့် စီမံကိန်းတစ်ခုအတွက် အလုပ်လုပ်စဉ်က အကြောင်းကို ပြောပြခဲ့ဖူးသည်။ ထိုစဉ်က သူမသည် သုံ့လခန့် ငွေကိုင်စာရေး အဖြစ် အလုပ်လုပ်ခဲ့သည်။ သူမ သတိပြုမိသည်မှာ ၁၂ ပေဝင်ပေါက်မှ ဝင်လာသည့် ၉၅ ရာခိုင်နှုန်း သော ဖောက်သည်များ တို့သည် တစ်နည်းမဟုတ် တစ်နည်းဖြင့် သူတို့ ဘဏ်သို့ ရောက်နေရသည်မှာ အကြောင်းရှိကြောင်း ပြသဖို့ ကြိုးစားတတ်ကြသည်။ ဥပမာ အိတ်ထဲက ဖောင်တိန်ကို ဆွဲထုတ်ချင် ထုတ်ကြမည်။ အိတ်ထဲက ပိုက်ဆံအိတ်ကို လိုက်ရှာလျှင် ရှာကြမည်။ ထိုသို့ တန်ဖိုးစောင့်ဆိုင်းနေသည့် အခါ၌လည်း လူအများသည် ရှေ့တည့်တည့်မှ လွဲ၍ ဘေးသို့ မကြည့်တတ်ကြပေ။ ဘဏ်တစ်ခုထဲသို့ ရောက်နေကြသဖြင့် ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားနေကြရပုံရသည်။

မှန်ပါသည်။ ဘဏ်ဆိုသည်မှာ ထူဆန်သည့် အရာတစ်ခုဖြစ်သည်။

ရာပြည့်စာအုပ်တိုက်

အခန်း [၄]

စတုတ္ထ ဥပဒေသ

ငွေသည် ကြောက်စရာ ကောင် သည်

ရာဇဝတ်မှုများ အာလုံ၏ ၉၀ ရာခိုင်နှုန်း သည် ငွေကြောင့် ဖြစ်သည်။

ထောင်ထဲ ရောက်နေသည့် လူများ ၏ ၈၀ ရာခိုင်နှုန်း မှာ ငွေနှင့် ဆက်နွှယ်သော ပြစ်မှုများ ကြောင့် ထောင်ကျရခြင်း ဖြစ်သည်။ ရာဇဝတ်မှုများ အာလုံ၏ ၈၀ ရာခိုင်နှုန်း သည် လုယက်မှု၊ အတုလုပ်မှု၊ ခိုမှုများ နှင့် ပတ်သက်သည်။ အကယ်၍သာ ငွေအတွက် ဖြစ်ရသော လူသတ်မှုများ ၊ မိသားစုအချင်းချင်း သတ်မှုများ ၊ ခိုမှုများ ကိုပါ ထပ်ပေါင်း လိုက်လျှင် ရာခိုင်နှုန်း မှာ ယခုထက် ပို၍ များ သွား နိုင်သည်။ လူ အတော်များ များ ထောင်ကျရသည့် အကြောင်း ရင်း မှာ ငွေကြောင့် ဖြစ်သည်။

သူတို့သည် ငွေကို လိုချင်တပ်မက်မှုအင်အား ကြီးမားသလောက် တစ်ဖက်က ဝင်ငွေကို ရရှိအောင် ဆောင်ရွက် နိုင်စွမ်း နည်းပါး နေကြသည်။ ထိုကွာဟချက် ကြီးမားခြင်း ကြောင့်ပင် သူတို့ ထောင်ထဲသို့ ရောက်ကြရခြင်း ဖြစ်သည်။ ငွေကို အလွန် လိုချင်တပ်မက်လွန်း အားကြီးသဖြင့် အခြားသူများ ထက် အန္တရာယ်ကို ရင်ဆိုင်လိုကြပြီး ရာဇဝတ်မှုများ ကို ကျူးလွန်တတ်ကြခြင်း ဖြစ်သည်။ ဘဏ်ဖောက်ထွင်းမှုကြောင့် ထောင်ကျသည့်သူများ ၊ စတုတ္ထဆိုင်မှ လုယက်လာသူများ သည် ငွေက သူတို့အတွက် အစစ အရာရာ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၉၁

ဖြည့်ဆည်းပေးနိုင်မည်ဟု ထင်ကြသူများ ဖြစ်သည်။ ဆာလောင် မွတ်သိပ် ရံသက်သက်ဖြင့် ဘဏ် ဖောက်ထွင် သူများ ၊ စတုရန်းကို လုယက်သူများ ကို ကျွန်တော် နာ မလည်ပေ။ ကျွန်တော်နှင့် ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက် များ ဆိုလျှင် အခြား သူများ ကို ခြိမ် ခြောက်ခြင်း ၊ ဒုက္ခပေး ခြင်း ၊ အန္တရာယ် ပေး ခြင်း မပြုဘဲနှင့် မွတ်သိပ်မှုဒဏ်ကို အချိန် တော်တော်ကြာအောင် ခံနိုင် ခဲ့ကြဖူး သည်။ ကမ္ဘာပေါ်ရှိ လူတော်တော်များ များ သည် ထောင်ထဲ ရောက် နေသည့် အမေရိကန် အများ စုထက် အလွန်တရာမှ နိမ့်ကျသည့် အစား အစား၊ အဝတ်အထည်၊ အနေအထိုင်၊ အသုံး အဆောင်များ ကိုသာ ရယူသုံး စွဲ နိုင်ကြသည်။ သို့ဖြစ်၍ ရာဇဝတ်သာ တစ်ယောက် အနေဖြင့် သူလိုအပ်သည့် စား စရာ၊ ဝတ်စရာ၊ နေရာ အဆင့်တစ်ခုကို ရရန်အတွက် ခို ယူခြင်း ၊ လုယက်ခြင်း တို့ လုပ်ထိုက်သည်ဟု ကျွန်တော်တော့ မယုံကြည်ပါ။ သူ့ဘဝကို သူ ဆက်လက် အသက်မွေး ရန်အတွက် ခို ယူရပါသည် ဆိုသည့် အပြော မျိုး မှာ လက်တွေ့နှင့် မနီ စပ်လှပါ။ ထောင်ထဲ၌ ရောက်နေသည့်သူ အတော် များ များ အတွက် ဆိုလျှင် ငွေသည် အလွန် ကြောက်စရာဖြစ်ကြောင်း သိသိ သာသာ ထင်ထင်ရှား ရှား ပြသနေပါသည်။

အိမ်ထောင် အတော်များ များ ပြိုကွဲကြ၊ ပျက်စီး ကြခြင်း မှာလည်း ငွေကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ အချို့ အိမ်ထောင်ရေး များ သည် ငွေကို အခြေခံ၍ ထူထောင်ကြသော အိမ်ထောင်များ ဖြစ်သဖြင့် ငွေရေ ကြေး ရေ အဆင်မပြေသည်နှင့်ပင် ကွဲကြပြိုကြ ရတော့သည်။ ငွေကို အခြေခံ၍ ထူ ထောင်ကြသော၊ ပြိုကွဲရသော အိမ်ထောင်များ အကြောင်း ကို ရှေ့နေများ က ပို၍ သိကြသည်။ မိသားစုများ ၊ အိမ်ထောင်များ သည် ငွေပမာဏ တစ်ခုခု၏ တစ်စိတ်တစ်ဒေသကို ရအောင် ကြို ပမ်း ခြင်း များ ဖြင့် ပျက်စီး သွား တတ်ကြ ကြောင်း သာ သမီ များ က သိရှိနား လည် တတ်ကြသည်။

စာရေး ဆရာကြီး မတ်တို့န် က ငတ်နေသည့် ခွေ တစ်ကောင်ကို

ရပြည့်စာအုပ်တိုက်

၉၂

သင့်နောက်က လိုက်နေသည့်ငွေ

ချမ်းသာအောင် လုပ်ပေလျှင် သူက ပြန်ကိုက်မည် မဟုတ်။ ဤသည်မှာ လူနှင့်ခွေ၏ ခြာ နာ ချက် ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။ ကျွန်တော်၏ အတွင်း ရေမှု ဖြစ်သော ဘာသာရာက ထိုကဲ့သို့ ပြောသည်ကို မကြိုက်။ ငွေသည် ကြောက်စရာကောင်းသည် ဆိုသည်ကိုလည်း သူက လက်မခံ။ ဤသို့ ကြောက်စရာကောင်းသည်ကို ဖော်ပြရာ၌ အကျဉ်းသာ များ အကြောင်း ပြောပြသည်ကိုလည်း သဘောမကျ။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ် တိုင်ပင် ထောင်ထဲ၌ နှစ်များစွာ နေထိုင်ခဲ့ရသောကြောင့် ဖြစ်သည်။ သူမ အသက် ၁၆ နှစ်မှ ၂၄ နှစ်အတွင်း ထောင်ထဲ၌ ခုနစ်နှစ်ကြာ နေခဲ့ရသည်။ ထိုအချိန်က သူမသည် ဆန့်ကျင်တတ်သောကြောင့် ထောင်ထဲသို့ ရောက် နေရခြင်း ဖြစ်သည်။ ယနေ့ အသက် ၄၀ ကျော်လာသည့်အခါ ကျွန်တော် သိသမျှ ငွေရေကြေးရေ အရေရော၊ နိုင်ငံရေ အရပါ ရှေ့ရို အစဉ်အလာ အရှိဆုံး လူတစ်ယောက် ဖြစ်နေသည်။ သူမ၏ ဘဝတွင် မည်သည့်အခါမျှ ထောင်ထဲသို့ ပြန်မသွားတော့ဟု ဆို ဖြတ်ပြီ ဖြစ်နေသည်။ ထိုနေ့မှစ၍ သူမသည် အလုပ်ကို ကြို စာ ပမ်း စာ လုပ်ကိုင်သည်။ ငွေကို စုဆောင်း သည်။ ရှေ့ရို ဆန်သည့် အစဉ်အလာများ ၊ ထုံ စံများ ၊ စည် မျဉ် စည် ကမ်း များ ကို တသွေမတိမ် လိုက်နာသည်။ ယခင်က အလေ့အကျင့်ဟောင်း များ နှင့် ပတ်သက်၍ ကင် ကင် ရှင် ရှင် နေသည်။ အခြာသူများ ကို လိမ်လိုက် ညာလိုက်သည် ဆိုပြီ ကြောင့် ဝါတတ်သည့် သူများ နှင့် ပတ်သက်၍လည်း တင် တင် ကျပ်ကျပ် ဆက်ဆံတတ်သည်။ ငွေရေကြေး ရေ နှင့် ပတ်သက်လျှင် လူအများ ဘယ်လှစိတ်သဘောထား ရှိသည်။ သူတို့အပြုအမူများ ဘယ်လို ရှိမည် ဆိုသည်ကို ကောင် ကောင် သဘောပေါက်သည့်သူ ဖြစ်သည်။ ဘာသာရာ ငယ်စဉ်က အကြောင်း ကိုတော့ ကျွန်တော် မသိ။ သို့သော် လက်ရှိ ပြုမူ ဆောင်ရွက်ပုံများ ကို ကြည့်လျှင် သူမ ထောင်ကျခဲ့ရ၍ ယခုကဲ့သို့ နေပုံထိုင်ပုံ ပြောင်း သွား ခြင်း ဖြစ်မည်ဟု နာ လည်သည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၉၃

ကျွန်တော်၏မိတ်ဆွေ တော်တော်များ များ သည် အခြာ သူကိုဒုက္ခ မပေ ၊ ခြိမ် ခြောက်စရာ မလိုဘဲ အချိန်ကာလ အတော်များ များ တွင် အသက် ရှင်သန်အောင် နေနိုင်သည်ဟု ပြောသည်မှာ နို့မို့ချပြောသည်ဟု ထင်နေ သည်။ သူမက ‘မိုက်ကယ်၊ ရှင်ဟာ ဒီရာဇဝတ်သာ တွေထဲက တချို့ဟာ အမှန်တရား ကို သဘောမပေါက်လို့ ထောင်ထဲကို ရောက်ကုန်တယ်ဆိုတာကို ဘယ်တော့မှ သဘောပေါက်မှာ မဟုတ်ဘူး ။ သူတို့ရဲ့ မြင်ပုံမြင်နည်း က အမြဲတမ်း မှာ နေတယ်ဆိုတာ ရှင် ထည့်မတွက်ဘူး လာ ။ တစ်နည်း အာ ဖြင့် ပြောရရင်တော့ သူတို့ဟာ အမှာ ပြင်နိုင်တဲ့ အခြေအနေမှာ မရှိကြဘူး ။ သူတို့ မြင်တာတွေကို မှန်နေတယ်လို့ပဲ ထင်တတ်ကြတယ်။ ဘယ်သူကမှ သူတို့ကို ပြင်ပေ မယ့်သူ မရှိဘူး ။ သူတို့ရဲ့ သူငယ်ချင် တွေ၊ မိတ်ဆွေတွေကလည်း သူတို့မြင်သလိုပဲ မြင်တယ်။ သူတို့ရဲ့ မိဘတွေကလည်း သူတို့ မြင်သလိုပဲ မြင်တယ်။ ဒါကြောင့် သူတို့မြင်တာဟာ မှာ နေတယ်ဆိုတာ သူတို့ကို ပြောမယ့်သူ မရှိဘူး ဖြစ်နေတယ်’ ဟု ပြောပြဖူး သည်။

ကျွန်တော်၏ အခြေမှာ ဤသို့ဖြစ်သည်။ မည်သည့် လူ့အဖွဲ့အစည်း ၌ မဆို အများ နှင့်မတူသော လူအချို့ ရှိကြသည်။ ထိုသူတို့က အခြာ သူများ နှင့် မတူသည်မှာလည်း အကြောင်း ရှိပါလိမ့်မည်။ အကြောင်း တစ်ခုမှာ လူအချို့သည် စာဖြင့် ရေး သာ ဖော်ပြထား ခြင် မရှိသည့် ငွေ၏ ဥပဒေသ များ ကို လက်မခံနိုင်၍ ဖြစ်မည်။ ငွေနှင့်ပတ်သက်ပြီး အများ လက်ခံထား သည့် အစဉ်အလာများ ကို လက်မခံ၍ ဖြစ်မည်။ ထိုသို့ စံလွှဲမှုများ ကြောင့် ထောင်ထဲသို့ ရောက်နေရခြင် လည်း ဖြစ်မည်။ ဤနေရာ၌ ဇီဝဗေဒ သဘော တရား အရ အသင့်တော်ဆုံး လူများ သာ ရှင်သန်နိုင်သည် ဟူသည့် ဥပဒေသ အတိုင်း ဖြစ်သည်။ ငွေရေ ကြေ ရေ နှင့် ပတ်သက်၍လည်း အသင့်တော် ဆုံး လူသာ ရှင်သန်နိုင်ပြီး မသင့်တော်သည့် လူများ ထောင်ထဲသို့ ရောက်ကြ ရခြင် ဖြစ်နိုင်သည်။

ရာပြည့်စာအုပ်တိုက်

နှစ်နှစ်အရွယ် ကလေး တစ်ယောက် ကျောက်ကပ် မကောင် သဖြင့် ကွယ်လွန်ခြင်း ၊ မွေ ကင် စ ကလေး မွေ ပြီ သုံ နာရီခန့်အတွင်း နှလုံး ရောဂါ ဖြင့် ကွယ်လွန်ခြင်း စသည့် ဖြစ်ရပ်များ သည် ကိုယ်ကျင့်တရား နှင့် မဆိုင်ပေ။ ဤသို့ ဖြစ်ရသည်မှာ ဇီဝဗေဒ သဘောအရ ရွှေ ချယ်မှု ဖြစ်စဉ်တစ်ရပ် ကြောင့်ပင် ဖြစ်သည်။ မိဘများ ၏ အတွေ့ အခေါ်ကြောင့်လည်း မဟုတ်၊ ယဉ်ကျေးမှု ၏ အပြစ်ကြောင့်လည်း မဟုတ်ပေ။

ထောင်စု၌ ရောက်နေသည့် သူများ နှင့် ပတ်သက်သည့် သဘောထား မှာလည်း ထိုသို့ပင် ဖြစ်သည်။ ကျွန်တော်က ကိုယ်ကျင့်တရား ဆိုင်ရာ ရှုထောင့်မှ အဆုံး အဖြတ် ပေး နေသည် မဟုတ်ပေ။ လူများ ဂရုမစိုက် မိတတ်သည့် အရာအချို့ကိုသာ ရှင် ရှင် လင် လင် နာ လည်သဘော ပေါက်စေရန် ကြို စာ နေခြင်း ဖြစ်သည်။ ကျွန်တော်တို့ ပြစ်ဒဏ်ချရသည့် သူများ ၊ လူ့အဖွဲ့အစည်း ၏ အပြင်သို့ ခေါ်ထုတ်သွား ရသည့် သူများ ထဲ၌ ၈၀ ရာခိုင်နှုန်း ကျော်သည် ငွေရေ ကြေး ရေ များ နှင့် ပတ်သက်၍ နိုင်နိုင် နှင် နှင် ကိုင်တွယ်ခြင်း ၊ ဆောင်ရွက်ခြင်း မပြုနိုင်သောသူများ ဖြစ်သည်။ ရာဇဝတ်မှုများ တို့ ပွား လာသည်ကို နှိမ်နင်း ရန်အတွက် သမ္မတကြီး က ပြစ်ဒဏ် ပြင် ပြင် ထန်ထန် ပေး မည်ဟု ပြောသည့်အခါတွင် ငွေရေ ကြေး ရေ ကို နိုင်နိုင်နှင် နှင် ဆောင်ရွက်နိုင်ခြင်း မရှိသည့် အကြောင်း ကို သူက ထည့်မပြောပေ။ လွတ်လပ်မှုကို လိုလာ သော သူများ ကလည်း ရာဇဝတ်မှုများ တို့ ပွား စေသည့် အကြောင်း တရား များ ကို ပြောကြသည်။ လူအများ နေရန် အိမ်များ ဖန်တီး ပေး ခြင်း ၊ အိမ်ဆောက်ရန် ငွေအများ အပြား ထည့်ဝင်ခြင်း အားဖြင့် ပြဿနာများ ကို ဖြေရှင်း နိုင်မည်ဟု ထင်နေသည်။ ပထမဥပဒေသ ကို ဖတ်ကြည့်လျှင် ထိုသို့ ထင်ခြင်း သည် မှာ ယွင်း နေကြောင်း တွေ့ရမည်။ ရာဇဝတ်မှု အတော်များ များ သည် ငွေနှင့် ပတ်သက်၍ လူတစ်ဦး ချင် တစ်ယောက်ချင် ၏ မြင်ပုံမြင်နည်း နှင့် ပတ်သက်သည်။ အများ ကြံ ရသင့်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၉၅

သည်ဟု ထင်ပြီ အနည်ငယ်သာ ရနေလျှင်၊ လူတစ်ဦး တစ်ယောက်၏ ဆန္ဒများ သည် သူ၏ အစွမ်း အစများ ၊ စွမ်း ပကာ များ နှင့် ကွာဟချက် ကြို မာ နေလျှင် လူ့အဖွဲ့အစည်း က ပြစ်ဒဏ် ချမှတ်ရသည့် အပြုအမူမျိုး တစ်ခုခု ပေါ်ထွက်လာတတ်သည်။

ဆန့်ကျင်ဘက် ရှုထောင့်က ကြည့်လျှင်လည်း ငွေသည် ကြောက်စရာ ကောင် ပြန်သည်။ ငွေ မရနိုင်သူများ အတွက် ငွေသည် ကြောက်စရာ ကောင် နေသလို ငွေအများ အပြာ အမွေရထား သူများ ၏ ရှုထောင့်က ကြည့်လျှင်လည်း ကြောက်စရာ ကောင် သည်ကို တွေ့ရသည်။

အနောက်တိုင်း သာ များ ၏ စိတ်ကူး မှာ ငွေများ များ ရရေ ဖြစ်သည်။ ထိုသို့ ငွေများ များ ရလျှင် ပျော်ရွှင်စရာကောင်း သော အာရုံများ ကို ရရှိ ခံစား နိုင်သည့် ဘဝတစ်ခုကို ရရှိမည်ဟု ထင်နေကြသည်။ ကျွန်တော်၏ အတွေ့အကြုံအရမူ ထိုသို့ မဟုတ်ပေ။

ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်ဖြစ်သော ဒယ်ဘီသည် ဒါ လပ်စ်မှာ နေသည်။ သူသည် အလွန် ချောမောလှသူ တစ်ယောက်ဖြစ်ပြီး ရေနံလုပ်ငန်း မှ အမွေ အများ ကြီး ရထား သူတစ်ယောက် ဖြစ်သည်။ အလွန် နှု ညံ့သော၊ သိမ်မွေ့သော၊ နာ လည်တတ်သော မိန်း ကလေး တစ်ယောက် ဖြစ်သည်။ သို့ပါလျက်နှင့်ပင် သူမ မပျော်နိုင်ပေ။ သူမသည် ကျောင်း ကောင် ကောင် လည် တက်ခဲ့ရသည်။ ပညာလည် ကောင် ကောင် တတ်သည်။ သို့သော် အဓိပ္ပာယ်ရှိသည့် အလုပ်တစ်ခုကို ရှာဖွေ၍ မတွေ့ပေ။ သူမသည် အိမ်ကြို အိမ်ကောင် ခွဲ နေနေရသည်။ အရေ ပါသည့် ပုဂ္ဂိုလ်များ နှင့် ပေါင် သင် ချင်သည်။ ထိုသို့ ပေါင် သင် နိုင်ရန်အတွက် လုံလောက်သော ငွေကြေး လည် ရှိသည်။ သို့သော် မိတ်ဆွေ ဖြစ်ရမှာ ခဲယဉ် ဝန်လေး နေသည်။ မိတ်ဆွေ ဖြစ်သွား လျှင် လူအများ က သူမကို အသုံး ချသွား မှာ စို ရိမ်နေသည်။

ဒယ်ဘီသည် သူမ၏ဘဝနှင့် ပတ်သက်၍ဘာလုပ်ရမည်ကို ရှင်

ရာပြည့်စာအုပ်တိုက်

၉၆

သင့်နောက်က လိုက်နေသည့်ငွေ

ရှင် လင် လင် မသိပေ။ သူမ ငွေအများ ကြို ရှိသဖြင့် ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေ တွေ့ရှိခြင်း မရှိပေ။ သူမ လူဖြစ်ရခြင်း ၏ အဓိပ္ပာယ်ကိုလည်း မသိပေ။ နေ့စဉ်နေ့တိုင် အပြင်ထွက် အလုပ်ရှာသည်။ လူတွေနှင့် စကား ပြောသည်။ ထို့နောက် အိမ်သို့ တစ်ယောက်တည်း ပြန်ရသည်။ သူမ၏ အစာ အသောက် များ ဘယ်က လာမည်ကို လည်း ကောင်း အိမ်လခများ ကို မည်သို့ပေး မည်ကို လည်း ကောင်း ၊ လုံ ၀ ပူပန်နေစရာ မရှိပေ။ သို့သော် သူမနှင့် ပေါင် သင် ဆက်ဆံရသည့် လူများ က သူမမှာ အမွေတွေ အများ ကြို ရှိကြောင်း သိသွား ပြီ သူမအား အသုံး ချမည်ကို အင်မတန် စိုး ရိမ်ကြောင့်ကြ နေရှာသည်။ ဤအကြောက်တရား ကြောင့် သူမမှာ လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် ဘာလုပ်နိုင်သည်ကို မသိဘဲ ဖြစ်နေသည်။ သူမ၏ စိတ်ထဲ၌ ငါ ကောင်း ကောင်း မလုပ်နိုင်ရင် ငါ့ကို လုပ်ပေး မယ့်သူတစ်ယောက် ငှာ လိုက်တာပေါ့ ဟူသော အတွေး မျိုး ဝင်နေရသည်။ ဘဝ၏ မသေချာမှု၊ မရေရာမှုများ ၊ အခက်အခဲများ အကြောင်း ကို ဘာမျှ နာ မလည်ပေ။ ကံကြမ္မာက ငါ့ကို ဘာဖြစ်လို့ ဒီလိုချမ်း သာအောင် လုပ်ရတာလဲ။ တခြာ လူတွေမှာ ငွေမရှိဘဲနဲ့ ငါ့ကျမှ ဘာဖြစ်လို့ ငွေတွေလာပြီ ရှိနေရတာလဲဟု ညည်း တွာ တတ်သည်။ တခြာ သူများ က ဆင် ရဲနေပြီ မိမိတစ်ယောက်တည်း ကွက်၍ ချမ်း သာ နေသဖြင့် အပြစ်ရှိသယောင် ခံစား ရသည်။ ကိုယ့်ကိုယ်ကို သတ်သေရန် ကြံ့ စာ သူတစ်ယောက်နှင့် တူနေသည်။ ဒယ်ဘီသည် အခြေအနေကိုလည်း မလွဲသာ မရှောင်သာ။ သူမကိုယ်သူမ ငါ ဘာဖြစ်လို့ ဒီလောက် ချမ်း သာ နေရပါလိမ့်။ ငါသိတဲ့လူတွေ ငါလေ စာ တဲ့လူတွေ၊ ရုန် ကန်နေရတဲ့ လူ တွေကြာ ထဲမှာ ငါက ဘာများ လုပ်မိပါလိမ့် ဟု ပြောကာ အပြစ်ရှိသလိုလို ခံစား နေရသည်။ ထိုသို့ နာ လည်မှု လွဲမှာ ခြင် ၊ အပြစ်ရှိသယောင် ခံစား ရ ခြင် ၊ သူမ၏ ငွေများ အတွက် တာဝန်ရှိသယောင် ခံစား ရခြင် ၊ လူအများ ၏ ဒုက္ခများ နှင့် မိမိ၏ ဒုက္ခများ ကို လျော့ပါ ရန်အတွက် မည်သို့ သုံး ရမည်ကို

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၉၇

မသိခြင်းကြောင့် ပူဆွေ သောကကို ဖြစ်စေသည်။ သူမက အခြာ သူများ အာ
ဠေတွေပေ လိုက်လျှင် သူမကို တွယ်ကပ်နေကြမည်ကိုလည်း စိုးရိမ်သည်။
ဠေပိုလိုချင်မည်ကို စိုးရိမ်သည်။ ဤသို့ဖြင့် သူမသည် နှုတ်ပိတ်၍ တိတ်တိတ်
ဆိတ်ဆိတ်သာ နေတတ်သည်။ ထိုသို့ နေသည်ကိုလည်း အခြာ သူများ က
ရှက်တတ် ကြောက်တတ်သည်ဟု ထင်နေကြသည်။ အချို့သူများ ဆိုလျှင်
သူမကို လူတစ်ယောက်အနေဖြင့်ပင် မကြည့်ချင်ကြပေ။ လူ အတော်
များ များ က သူမအကြောင်း ကို သိလာကြလျှင် အမွေများ များ ရခြင်း သည်
အကျိုး ရှိမည့် ကိစ္စတစ်ခု ဟုတ်မှ ဟုတ်ပါ့မလား ဟု သံသယ ရှိစရာ ဖြစ်လာ
သည်။

အခြာ ကြွယ်ဝသည့် အချို့ သမီး တစ်ယောက် အကြောင်း ကိုလည်း
ပြောပါရစေဦး ၊ သူမ၏အမည်မှာ **ဂိနာ**ဟုခေါ်သည်။ ဂိနာသည် ကျောင်း သစ်
တည်ထောင်ရေး ကိစ္စများ ၌ ပါဝင်လုပ်ရှာ သဖြင့် ချေ ငွေ အများ အပြာ
လက်ခံရရှိသည်။ ထိုကျောင်း သစ်များ တည်ထောင်ရေး လုပ်ရှာ မှုသည် သူမ
စိတ်ဝင်စား မှု အနည်း ငယ်သာရှိသည့် နယ်ပယ်ဖြစ်ပြီး သူများ ထက်
ထူ ထူ ခြာ ခြာ တက်တက်ကြွကြွ ကြို စား အာ ထုတ်ခြင်း လည်း မရှိပေ။
ထိုအချိန် မတိုင်မီအထိ သူမမှာ အစစအရာရာ နိုင်နိုင်နင်း နင်း ကိုင်တွယ်
နိုင်သည်။ သူမမှာ ခင်ပွန်း တစ်ယောက်၊ ကလေး တစ်ယောက် ရှိပြီး တင် နှစ်
လည် မှန်မှန်ရှိသည်။ ထိုသို့ ချေ ငွေများ ရရှိသည့် အချိန်မှစ၍ ယခုအချိန်
အထိ သူမအနေဖြင့် အမြဲတမ်း သောက ဖြစ်နေသည်။ စိတ်ရောဂါ ကုသရန်
အတွက်ပင် ငွေအများ အပြာ သို့ ရသည်။ သူမ၏ အိမ်ထောင်ရေး မှာလည်း
ပြိုကွဲစ ပြုလာသည်။ သူမကို ငွေပေ လိုက်သောအခါ ထိုငွေဖြင့် သူမ ဘာ
လုပ်မည်နည်း ။ သူမသည် ဘယ်လိုလူ ဖြစ်သနည်း ။ သူမ ဘာလုပ်နိုင်
သနည်း ။ သူမက ထိုချေ ငွေများ ကို ရရှိပြီး ၊ ထောက်ပံ့ငွေများ ရရှိပြီး အခြာ
သူများ က ထောက်ပံ့ငွေများ မရရှိသည်မှာ မည်သို့သော အကြောင်း များ

ရာပြည့်စာအုပ်တိုက်

၉၈

သင့်နောက်က လိုက်နေသည့်ငွေ

ကြောင့် ဖြစ်သနည် အစရှိသည်ဖြင့် မေ ခွန် မျာ ကို မေ လာရသည်။ ထို
မေ ခွန် မျာ ကို မေ လျှင် သူမ ကြက်သေ သေသွာ တတ်သည်။ ထိုမေ ခွန်
မျာ ကို ပြေလည်အောင် မည်သည့်အခါမျှ မဖြေနိုင်သည့်အခါမူ သောကမျာ
ပို၍ တို ပွာ လာသည်။ ယခုလောက်ဆိုလျှင်မူ ထိုပြဿနာမျာ ပြေလည်
လောက်ပြီဟု ယူဆရသည်။ ဂီနာ၏ အတွေ့အကြုံကို ကြည့်လျှင်လည်
ငွေအမျာ ကြံ ရှိခြင်း သည် ကြောက်စရာကောင် ကြောင် ပြသနေသည်။

ကိုယ်မကြိုစာ ရာဇာ ငွေခြင် သည် ပဉ္စမ ဥပဒေသနှင့် ဆဋ္ဌမ ဥပဒေ
သ တို့နှင့် ပတ်သက်သည့် ကျိန်စာတစ်ခုနှင့် တူသည်။ ငွေကို ပေ သည်သူ၊
လူဒါန် သည်သူတွင် သင်နှင့်ပတ်သက်၍ ထုတ်ဖော် ပြောမပြသည့် မျှော်လင့်
ချက်တစ်ခု ရှိနေ၍ ဖြစ်မည်။ ထိုမျှော်လင့်ချက်အတိုင်း မိမိက ဖြည့်ဆည်း ခြင်
မပြုနိုင်သည့်အခါ ကျိန်စာတစ်ခုနှင့် တူနေသည်။ ထိုမျှော်လင့်ချက်မျာ သည်
မိမိ၌ အတွေ့အကြုံ မရှိသေ သည့် ကိစ္စမျာ ဖြစ်နေသည့်အခါ၊ သူတို့ မျှော်
လင့်သည့်အတိုင်း ဖြစ်မလာသည့်အခါ ကျိန်စာတိုက်သလို ဖြစ်သွာ တတ်
သည်။ ဒါ လပ်စ်က ဒယ်တီဟူသည့် အမျို သမီး ဆိုလျှင် သူမကို ငွေအမျာ ကြံ
အမွေပေ ပစ်ခဲ့သည့် အဘို့ က သူ ငွေပေ ခဲ့ခြင် မှာ သူ၏မိသားစုကို ကြွယ်ဝ
ချမ်းသာစေလိုသော စေတနာကြောင့် ဖြစ်သည်။ နှစ်ရှည်လမျာ ငွေကြေး နှင့်
အာဏာကို ရစေလို၍ ဖြစ်မည်။ ဤနည်း အာ ဖြင့် သူ ဥစ္စာဓနမျာ ရှာဖွေစု
ဆောင်း ခဲ့ခြင် မှာ သူ့အတွက် မဟုတ်၊ သူ၏မိသားစု နှစ်ရှည်လမျာ အကျိုး
ခံစား နိုင်ရန် ဟူသော အကြောင်း ပြချက်ဖြင့် ဆင်ခြေပေ လို၍ ဖြစ်မည်။
ဤနည်း အာ ဖြင့် သူ၏ဘဝသည် တရာ မျှတသည့်ဘဝ၊ နေပျော်သည့် ဘဝ
ဟု ခံစား ချင်၍ ဖြစ်မည်။ ထို့ကြောင့်ပင်လျှင် သူက သူ၏ငွေမျာ ကို ဆက်
လက်၍ အမွေပေ ခဲ့ခြင် ဖြစ်နိုင်သည်။ သူ၏မြေ ကို သူနေစေချင်သည့်
အတိုင်း နေစေသည်မှာ အဓိပ္ပာယ် ရှိသလား ။ ဒယ်တီက သူပေ ခဲ့သည့်
တာဝန်ကို ဆက်လက်ထမ်း ဆောင်နိုင်ရန် သေချာပါရဲ့လား ။ သို့သော် သူက

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၉၉

သူ့မြေကို ဘာမျှ မမေ့ မမြန်ဘဲ ငွေအများကြီး ထာပစ်ခဲ့သည်။ သူ၏ငွေများကို ကောင်းကျိုးအတွက် လူဒါနံ ခြင် မပြုဘဲ သူမကို ပေပစ်ခဲ့သည်။ ဒယ်ဘီက ထိုငွေကို လက်ခံရရှိသည့်အခါ သူမအဘိုး၏ ရည်ရွယ်ချက်ကိုလည်း ငွေနှင့်အတူ လက်ခံခဲ့ရသည်။ သို့သော်လည်း သူမအဘိုး၏ အလိုဆန္ဒများကို ပြည့်ဝအောင် ဖြည့်ဆည်းခြင်း မပြုနိုင်။ သူမ၏ စိတ်ဆန္ဒအတိုင်း မနေရဘဲ၊ သူမ အဘိုး၏ ဆန္ဒအတိုင်း နေရန် ဆိုသည်မှာလည်း မဖြစ်နိုင်။

ပထမ ဥပဒေသအကြောင်း ဆွေ နွေ ခွဲစဉ်က အနုပညာရှင်၊ ပန်ချီ ပညာရှင် အချို့မှာ သူတို့၏ လက်ရာများကို အလွန်အကျွံချီ မြှင့်ခြင်း ခံရသည့် အခါတွင် သူတို့သည် အခြာ အလုပ်ကို မလုပ်ကြတော့ဘဲ ထိုအလုပ်၊ ထိုလက်ရာမျိုးကိုသာ ထပ်ခါ တလဲလဲ လုပ်နေတတ်ကြသည်။ ထို အခြေအနေထက် မည်သည့်အခါမျှ ပို၍ တိုတက်လာဖို့ မရှိကြောင်း ဆွေ နွေ ခွဲကြဖူး သည်။ လက်ရှိ အခြေအနေကြောင့်ပင်လျှင် လက်ရှိအခြေအနေမှ ဖောက်ထွက်နိုင်အောင် ကြိုးစာ အာ ထုတ်မှုမျိုး မလုပ်ရန် ဟန့်တားထားခဲ့သလိုမျိုး ဖြစ်နေသည်။

အချို့သူများသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် တစ်ချိန်လုံး စုဆောင်းနေကြပြီ အငြိမ်စာ ယူသည့် အခါ၌ အသံ ပြုရန်အတွက် ပြင်ဆင်နေကြသည်။ ငယ်ရွယ်စဉ်၌ ပျော်ပျော်ပါ ပါ မနေဘဲ ၎င်းတို့၏ ငွေကြေးများကို စုဆောင်းကာ အငြိမ်စာ ယူသည့်အခါ သက်သောင့်သက်သာ နေနိုင်ရန် ပြင်ဆင်နေကြသည်။ အငြိမ်စာ ယူသည့်အခါ လုံခြုံစိတ်ချစွာ နေနိုင်ရန်အတွက် ဟူသော အထင်အမြင် လွဲမှာ မူဖြင့် လူငယ်ဘဝ၏ ပျော်ရွှင်စရာများကို စွန့်လွှတ်ခဲ့ကြသည်။ ထိုသူများသည်လည်း အသက်အတန်ကြီးသည့် အခါကျမှ ပျော်စရာ ပါ စရာများ မခံစားခဲ့ရကြောင်း သတိရကြသည်။ အငြိမ်စာ ယူရန်အတွက် ပြင်ဆင်ရင်ဖြင့် ဘဝကို ဆုံ ရှုံ ခဲ့ရကြောင်း နာလည်သဘောပေါက် သွားကြသည်။ ဘဝဆုံ ခါနီ အချိန်များ ရောက်မှ

ရာပြည့်စာအုပ်တိုက်

ထိုသို့ သဘောပေါက်သွားသည့် အခါတွင် ပရိဒေဝများ ၊ စို ရိမ်ပူပန်စရာများ ဖြစ်လာကြသည်။ ယခင်က ပျော်ဖို့ ရွှင်ဖို့ မကြို စာ ဘဲ ယခုမှ ပျော်ရွှင်ဖို့ ကြို စာ သည့်အခါ မည်သို့ ဖြစ်မည်ကို တွေ့ ကြည့်ပါ။ ဤကိစ္စမှာလည်း ငွေဆိုသည်မှာ ကြောက်စရာကောင်း ကြောင် ဥပမာတစ်ခုပင် မဟုတ် ပါလား ။

တစ်ခါက အမျို သမီး တစ်ယောက် ကျွန်တော့်ရုံ ခန့် သို့ လာဖူး သည်။ သူမသည် ဖိလာဒဲဖီ ယာ မြို့ပြင်မှ ချမ်းသာကြွယ်ဝသည့် အပိုင် အပိုင် ၌ ပေါက်ဖွား လာသူ ဖြစ်သည်။ သူမ ပေ ချင်တာတွေ အာ လုံ ကို ဝေ နိုင်ခဲ့သည်။ သူမ ဖြည့်စွမ်း ချင်သည့် ဆန္ဒအာ လုံ ကိုလည်း ဖြည့်စွမ်း နိုင် ခဲ့သည်။ သို့ပါလျက်နှင့် သူမ အဘယ်ကြောင့် ရောက်လာသည် ထင်ပါ သနည် ။ သူမနှင့် မိတ်ဆွေများ အာ လုံ အတွက် အနာ ယူ အပန် ဖြေစခန် တစ်ခု တူထောင်ချင်၍ ဖြစ်သည်။ ထိုစခန် ကို တူထောင်ရန်အတွက် သူမက ငွေကြေး စိုက်ထုတ်နိုင်သည်။ သို့သော်လည်း အမှန်တကယ် လုပ်ငန်း ကို စတင်လည်ပတ်ရန်အတွက် အခြာ သူများ ၏ အကူအညီကို လိုအပ်နေသည်။ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံသည့်အခါ ထိုအမျို သမီး အကြောင်း ကို အတော်လေ နာ လည်သဘောပေါက်သွား သည်။ သူမနှင့် ထိုင်စကား ပြောရ သည်မှာ ကျွန်တော့်မှာရှိသည့် စွမ်း အင်အာ လုံ ကို စုပ်ယူလိုက်သလို အာ အင် ကုန်ခန့် သွား သည်။ သူမ၏ ဘဝအတွေ့အကြုံတွင် သူမ၏ စိတ်ကူ စိတ် သန် များ အာ လုံ အတွက် အခြာ သူများ က လိုက်လံဖြည့်ဆည်း ရသဖြင့် အခြာ သူများ ၏ အင်အာ တွေကို ယုတ်လျော့အောင် လုပ်သလို ဖြစ်ခဲ့ရ သည်။ သို့သော် ဝမ်း နည်း စရာကောင်း သည်မှာ သူမအနေဖြင့် ငယ်ရွယ်စဉ် အခါက ပျော်ရွှင်မှုကို မရရှိခဲ့။ စခန် ချ နေထိုင်သည့် အတွေ့အကြုံမျိုး ကို မရရှိခဲ့။ ထိုအတွေ့အကြုံမျိုး ကို ရရှိရန်အတွက် ယခုအခါ အနာ ယူ အပန် ဖြေ စခန် တစ်ခုကို တည်ထောင်ရန် ကြို စာ ခြင် ဖြစ်သည်။ အလွယ်တကူ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၀၁

ရနေသည်။ အဆင်သင့် ရရှိနေသည့် ငွေများက အနာ ယူ အပန် ဖြစ်စေခန့် မထွက်အောင် ဟန့်တာ ထာ သလို ဖြစ်နေသည်။ သူမ၏ ဘဝကို သူမ တပ်မက်မှု၊ ပျော်ရွှင်မှု မရှိဘဲ ဖြစ်နေသည်။

သာမန် အလုပ်လုပ်သည့် လူတစ်ယောက်အတွက်ရော ငွေသည် မည်ကဲ့သို့ ကြောက်စရာ ဖြစ်နိုင်သနည်း ။ လူများ သည် သူတို့ကိုယ်သူတို့ ပြုစုကျွေးမွေး စောင့်ရှောက်နိုင်ရန်အတွက် ကြိုစာ အာ ထုတ် ကြရသည်။ သူတို့၏ မိသားစုကို လောကီရေး ဖျော်ရွှင်ချမ်းသာ မှုများ ၊ ပစ္စည်းပစ္စယများ ၊ ကစားစရာများ ၊ အသုံးအဆောင်များ ဖြည့်စွမ်းနိုင်ရန်အတွက် ကြိုစာ ပမ်းစာ အလုပ်လုပ်ကြရသည်။ ငွေရရှိအတွက် ပို၍ ကြိုစာ ပမ်းစာ အလုပ် လုပ်ခြင်းဖြင့် အချိန်တွေ ကုန်ကြရသည်။ ထိုသို့ အချိန်ကုန်နေသည်ကိုလည်း မည်သူကမျှ စဉ်စာ မိခြင်း ၊ တွေ့ခေါ်မိခြင်း မရှိကြပေ။ ကျွန်တော်တို့၏ တန်ဖိုးထားမှုများကိုလည်း မည်သူကမျှ စုံစမ်းခြင်း ၊ စစ်ဆေးခြင်း မပြုကြပေ။ လုပ်ဖော်ကိုင်ဖက်များကလည်း ယခုကဲ့သို့ လုပ်နေခြင်းသည် လုပ်သင့်သည်၊ တရားမျှတသည်၊ ဆီလျော်ကောင်းမွန်သည်ဟုပင် ထင်နေကြသည်။

တစ်ခါက အမျိုးသားတစ်ယောက် ကျွန်တော့်ရုံခန့်သို့ လာပြီ ချေငွေရရန် ကြိုစာ ပူသည်။ သူ့အနေဖြင့် စီပွားရေ လုပ်ငန်းတစ်ခုကို စွန့်စွန့်စာစာ ဆောင်ရွက်ရန် ကြိုစာ အာ ထုတ်နေသည်။ သူ့စိတ်ကူကို ကြည့်ရသည်မှာ သိပ်မဆို လှသော်လည်း လောလောလတ်လတ် ဖြစ်နိုင်မည့် အနေအထား၌ မရှိပေ။ အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ခန့် ကြိုစာ အာ ထုတ်မှ ရမည့်ကိစ္စမျိုး ဖြစ်သည်။ သူက အမေရိကန်ဘဏ်နှင့် အမေရိကန် အိပ်စပရက်စ်တို့ ကဲ့သို့သော ဘဏ်ကြီးမျိုးမှာ သူ၏ စိတ်ကူ စိတ်သန်များကို အကောင်အထည် ဖော်ရန်အတွက် အကူအညီပေးမည်ဟူသော ကတိစကားများကို ရပြီ ဖြစ်ဟု ထင်နေသည်။ သို့သော် ကျွန်တော်၏ အတွေ့အကြုံအရ ပြောရလျှင် ထိုကဲ့သို့သော ကုမ္ပဏီ(ဘဏ်)ကြီးမျိုးက ‘မင်း ဒါတွေ ဒါတွေ

ရာပြည့်စာအုပ်တိုက်

ပြီ အောင်လုပ်နဲ့၊ ဒါတွေ ဒါတွေ ရှိပြီဆိုရင်တော့ နောက်တစ်ခေါက် ပြန်လာ ဦး။ တို့ သေသေချာချာ ဆွေ နွေ ကြတာပေါ့’ ဟူသော အပြောမျိုးကို ပြောတတ်ကြသည်။ ထိုကဲ့သို့ ပြောလွှတ် လိုက်ခြင်း မျိုးကိုပင်လျှင် သူက ထိုကုမ္ပဏီကြီး များ ထံမှ ကတိစကား ရပြီ ပြီဟု ထင်နေသည်။ အလာ တူ အခြား ကုမ္ပဏီ ဒါဇင်ပေါင် များ စွာတို့ကလည်း သူ၏ အကြံဉာဏ်ကို သိပ် သဘောကျပြီ မရေမရာ ကတိစကား မျိုး တွေကို ပေ ထာ ကြပုံ ရသည်။ ကုမ္ပဏီတိုင်း ၊ ကုမ္ပဏီတိုင်း က သိပ်ကောင် တာပဲဟု ပြောသည့်အခါ သူ့ အနေဖြင့် အောင်မြင်ဖို့ အလာ အလာတွေနှင့် ပို၍ နီ ကပ်လာသည်ဟု ထင်နေသည်။ ထိုစိတ်ကူ စိတ်သန် များ ၊ စိတ်ကူ ယဉ်မှုများ အောက်၌ သူ နေထိုင်နေသည်။ ဤနည်း အာ ဖြင့် သူသည် အကြံ အကျယ် ငွေချေ ပြီ နောက် ကြွ လည် အကြံ အကျယ် တင်နေတော့သည်။ ထိုသို့ ငွေရေ ကြွ ရေ အကျပ်အတည်း ကြုံတွေ့နေသည့် အကြောင်း ကို သူ၏ ဇနီး သည် ကိုသာ ပြောပြထား ပြီ ကလေး များ ကို လည် ကောင် ၊ မိတ်ဆွေများ အိမ်နီး နား ချင် များ ကို လည် ကောင် မပြောရဲပေ။ ထို့ကြောင့် သူ၏ ရည်မှန် ချက် ကြီး မာ မူက မည်မျှ ဒုက္ခရောက်နေကြောင်း မည်သူကမျှ မသိကြပေ။ အစည် အဝေ များ ကို နေ့လယ်စာ စာ ချိန် မတိုင်မီ ကျင် ပခြင် အာ ဖြင့် နေ့လယ်စာ ဖို မကုန်ဘဲ ငွေကြေး သက်သာရန် ကြို စာ နေသည်။ ထို့အတူ ပင် ညဉ့်နက်သန် ခေါင် ရောက်မှ သူ၏အဝတ်များ ကို ကိုယ်တိုင်လျှော်၍ ကိုယ်တိုင်မီ ပူတိုက် နေရသည်။ ပင်မင် ဆိုင်သို့ သူ၏ အဝတ်အစား များ ပို့နိုင်လောက်သည့် အခြေအနေ မရှိတော့သည်ကို မည်သူ့ကိုမျှ အသိမခံချင်။ ကလေး များ ကိုလည်း မသိစေချင်။

ကျွန်တော်က သူ့ကို ရွှေ စရာလမ်း ၊ ပေ စရာ အခြေအနေ မရှိ သလောက် ဖြစ်နေသဖြင့် လူမွဲခံလိုက်ပါလာ ဟူသာ ပွင့်ပွင့်လင် လင် ပြော လိုက်ရသည်။ ထိုသို့ လူမွဲခံသည့် နည်း သည်သာလျှင် သူ၏ ပြဿနာအာ လုံ

ခင်မောင်ညို (ဘောဂဗေဒ)

၁၀၃

ကို ပြုလုပ်သော ရန်အတွက် ခိုင်လုံသည့် အခြေတစ်ရပ် ဖြစ်သည်။ သူ လူမွဲခံရနိုင်ကြောင်း သူကြွ ဆပ်ရန်ရှိသည့် လူအတော်များ များက သဘောပေါက် နာလည်ကြလျှင် သူ့ကို လက်တွေ့ကျသည့် လူတစ်ယောက်အဖြစ် မြင်ပြီး လူမွဲမခံဘဲ သူ့အလုပ်လုပ်နိုင်ရန် အကူအညီ ပေးနိုင်ကြမည်။ ခွင့်ပြုနိုင်ကြမည်။ သူ၏ ကလေးများကလည်း အခြေအနေကိုသိလျှင် သူ့ကိုပိုင် ဝန် ကူညီ နိုင်ကြမည်။ အလာတူပင် သူ၏ဇနီးသည်သာမက အခြား မိတ်ဆွေများကလည်း သူ့ကိုပိုင် ဝန် ကူညီစရာ အကြောင်း ရှိမည်။ သူသည် တဖိတ်ဖိတ် လက်နေသည့် ကာတစ်စုံ ကိုမောင် ပြီး ဟန်ဆောင်နေစရာမလို။ သူ၏ စိတ်ကူ အတိုင် ဖြစ်လာရန်အတွက် အောင်မြင်သည့်စီ ပွားရေ လုပ်ငန်း ရှင်ကြို တစ်ယောက်လို ဟန်ဆောင်နေစရာ မလို။ သူ တန်ဖိုးထားသည့် အရာများကို သေသေချာချာ ဂရုစိုက်ပြီး မိသားစု အရေထက် ငွေရေကြေးရေ စီမံချက်များကို ရှေ့တန် တင်လိုက်မိသည့်အတွက် တွေ့ကြုံရသည့် ဒုက္ခများ၊ ဝေဒနာများ အကြောင်းကို နာလည် သဘောပေါက်သင့်သည်။ သူ့အနေဖြင့် စို ထိတ်စရာ ကိစ္စတစ်ခုကို ဖန်တီး မိပြီး အကြံ အကျယ် ဒုက္ခရောက်နေသည်။

လူတစ်ယောက်နှင့် တစ်ယောက်၏ ဆက်ဆံရေး အကြာ ဌာပင် ငွေ၏ ကြောက်စရာအသွင် ပေါ်ပေါက်လာတတ်သည်။

တစ်ခါက ကျွန်တော်သည် ငွေချေ နိုင်သော ကုမ္ပဏီတစ်ခု၏ ဘုတ်အဖွဲ့၌ ပါဝင်ခွင့်ရသည်။ ငွေရေကြေးရေ ကိစ္စများနှင့် လက်လှမ်းမီသူ တစ်ယောက် ဖြစ်သဖြင့် လေ ငါ ခါလောက် ကျွန်တော့်ကို ဦးတည်ပြီး တိုက်ခိုက်ခြင်း ခံရသည်။ အမျိုးသမီး တစ်ယောက်က ကျွန်တော့်ကို နေ့လယ်စာစာ ရန် ဖိတ်ပြီး နောက် သူမ၏ စီမံကိန်း အတွက် ကျွန်တော်တို့က ငွေမချေ သဖြင့် မည်မျှ စိတ်ဆိုး မာန်ဆိုး ဖြစ်ကြောင်း ပြောဖူးသည်။ သူမ၏ စိတ်ထဲ၌ ထိုစီမံကိန်း သည် ကမ္ဘာပေါ်၌ အကြံ ကျယ်ဆုံး အရေ အကြံ ဆုံး

ရာပြည့်စာအုပ်တိုက်

၁၀၄

သင့်နောက်က လိုက်နေသည့်ငွေ

စီမံကိန်း ဖြစ်ပုံရသည်။ အခြာ စီမံကိန်း များကို ငွေအထောက်အပံ့များ ပေး ပြီ နောက် သူမ၏ စီမံကိန်း ကိုမူ မပေး သဖြင့် အတော်စိတ်ဆိုး ပုံ ရသည်။ ထို အချိန် မတိုင်မီက ဆိုလျှင် သူမသည် ကျွန်တော်နှင့် အလွန်ရင် နှီ သည် မိတ်ဆွေတစ်ယောက် ဖြစ်သည်။ ငွေထုတ်မချေ မိခါမှ ရင် နှီ သည့် မိတ်ဆွေ အဖြစ်မှ ပျက်ပြယ်သွား ရသည်။ စိတ်ဝင်စား စရာ မကောင်း သော အခြာ စီမံကိန်း များ ကို ငွေထုတ်ချေ ပြီ သူမ၏ စီမံကိန်း ကို ငွေထုတ်မချေ သည့် အတွက် သူမကို ဒုက္ခရောက်အောင် လုပ်နေသည်ဟု သူမက မြင်သည်။ ထိုသို့ မြင်ပုံမြင်နည်း မှာ မမှန်။ သို့သော်လည်း ဘာမျှ မတတ်နိုင်။ ငွေရေ ကြေ ရေ ကြောင့်ပင်လျှင် ရင် နှီ သော မိတ်ဆွေတစ်ယောက်ကို ဆုံးရှုံး ရသည်။

အခြာ တစ်နေရာ၌လည်း တစ်နှစ်မျှသာ လည်ပတ်နေရသော သော ဒေသခံ ကုန်လှောင်ရုံတစ်ခုက သူတို့လိုချင်သည့် ငွေကို ချေ ရန် လျှောက် ထာ သည်။ ကျွန်တော်က သူတို့ကို အထောက်အပံ့ပေး ရန် ကြို စား ပါသေ သည်။ သို့သော် သေသေချာချာ ပြန်လည် သုံး သပ်ကြည့်သည့်အခါ မပေး သင့်ဟု မြင်သည်။ တစ်ည၌ သူတို့ထံ ကျွန်တော် သွား လည်သည့်အခါ ထို ကုန်လှောင်ရုံမှ လူသုံ ယောက်နှင့် တွေ့ပြီး သူတို့ကို ငွေမချေ သည်မှာ မည်မျှ ဆိုး ကြောင်း ပြောပြသည်။ ၎င်း တို့သည် သာမန်လူများ ဖြစ်သဖြင့် ခင်မင်ရင် နှီ စရာ ကောင်း သည်။ သူတို့၏ စီမံကိန်း မှာ သူတို့အတွက် သိပ်အရေးကြီး နေပြီ ကျွန်တော်က သူတို့အတွက် ငွေထုတ်ပေး နိုင်မည့် နေရာသို့ ရောက်နေသဖြင့် ယခုကဲ့သို့ ဆိုး ဆိုး ရွာ ရွာ ဆက်ဆံခံရခြင်း ဖြစ်သည်။ သူတို့ အဓိက ပြောဆိုသည့်အချက်မှာ ကျွန်တော်က မိတ်ဆွေ တစ်ယောက် ဖြစ်နေလျက်နှင့် အဘယ်ကြောင့် သူတို့ကို ငွေထုတ်မချေ ရ သနည်း ဟူ၍ ဖြစ်သည်။ ကျွန်တော်က သူတို့ကို ပြန်လည်ရှင် ပြရာ၌ ကျွန်တော့်ကို ငွေထွက်သည့် သူတစ်ယောက်အနေနှင့်သာ ဆက်ဆံပြီး လူ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၀၅

တစ်ယောက်လို မဆက်ဆံသည့်အတွက် ဝမ်းနည်းကြောင်း ကျွန်တော့် အနေနှင့် ငွေရေကြေးရေ ကိစ္စများ ဦးသာမက အခြား ကိစ္စများ ဦးလည် အကူအညီ ပေးနိုင်သူ တစ်ယောက်ဖြစ်ကြောင်း ၊ ငွေပေး မည့်သူ တစ်ယောက် အနေနှင့် မဟုတ်ဘဲ အခြား နည်းဖြင့် အကူအညီ ပေးနိုင်မည့် လူတစ်ယောက် အဖြစ် အဘယ်ကြောင့် မဆက်ဆံနိုင်ကြကြောင်း ပြန်ပြောလိုက်သည်။ သူတို့၏ စီမံကိန်း များ အဆင်ပြေစေရေး အတွက် ကျွန်တော့်တွင် ကျွမ်းကျင်မှု အကူအညီများ ရှိသည်။ ခက်သည်မှာ ကျွန်တော့်မိတ်ဆွေ အတော်များ များက ကျွန်တော့်ကို ငွေထွက်သည့်သူ ဟုသာ မြင်နေသည်။ လူတစ်ယောက် အနေဖြင့် မမြင်နိုင်ကြဘဲ ဖြစ်နေသည်။ ထိုသို့ လူလို မမြင်ဘဲ ငွေထွက်သည့် ငွေတွင် ဟု အမြင်ခံနေရသဖြင့် နေရထိုင်ရ ခက်လှသည်။

ငွေကို ကြောက်စရာမဖြစ်အောင် မည်သို့ ဆောင်ရွက်နိုင်မည်နည်း ။

ကျွန်တော်၏အဖြေမှာ ပထမ ဥပဒေသသို့ ခုနှင့် ပတ်သက်သည်။

ပထမဦးစွာ သင်၏ဘဝ၌ ရှိနေသော ငွေရေကြေးရေနှင့် မသက်ဆိုင်သည့် တန်ဖိုးထားမှုများကို အသိအမှတ် ပြုပါ။ ဒုတိယအနေဖြင့် သင်သည် ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုရှိကြောင်း အသိအမှတ် ပြုပါ။ ထိုဆက်ဆံ ရေကို ခေါင်ထဲ၌ ထည့်ထားပြီး ငွေရေကြေးရေနှင့် ပတ်သက်သည့်အခါ၌ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို တွေ့တော့ကြုံဆ ကြည့်ပါ။ စာရင်စာအုပ်ထားရန်မှ အစ၊ ငွေရေကြေးရေနှင့် ပတ်သက်သည့် ရှုမြင်ပုံများက အစ သတိထားပါ။

တတိယအနေဖြင့် ငွေဆိုသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်ကြောင်း ရယ်ရယ်မောမော အသိအမှတ်ပြုပါ။ ငွေသည် စိတ်ကူတစ်ခုနှင့် တူနေသည်။ ဘဝ၏ မည်သည့်အချိန် မည်သည့်နေရာ၌ မဆို ငွေကို ရည်မှန်ချက်တစ်ခုလို သဘောထားနေသမျှ၊ တွန့်အားပေးနိုင်သည့် အရာတစ်ခုလို သဘောထားနေသမျှ၊ ဘဝ၌ တွေ့ကြုံရသည့် အခြားအရေးကြီးသော အရာများကို အစာ

ရာပြည့်စာအုပ်တိုက်

၁၀၆

သင့်နောက်က လိုက်နေသည့်ငွေ

ထို နေ့သမျှ ဒုက္ခရောက်ပြီ ၁၀ဆုံ ရမည်။ ငွေသည် ကြောက်စရာကောင်း သည် ဟူသော ဤစတုတ္ထဥပဒေသည် ပထမဥပဒေသ လေ ခုကို ချို့ ဖောက်ခြင်း ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်တစ်ခုဖြစ်သည်။

လော်လီ၏ အတွေ့အကြုံကို ကြည့်ကြပါစို့...။

ကျွန်မသည် ၂၉ နှစ် အရွယ်ရှိသည့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ကျွန်မ ပိုင်သည့် ဥစ္စာပစ္စည်း ပမာဏမှ ဒေါ်လာနှစ်သိန်း ကျော် ရှိပြီး နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာတစ်သောင်း ခန့် ရှိသည်။ ကျွန်မ ငွေအပ်နှံ ထာ သော အဖွဲ့အစည်း များ မှ ဝင်ငွေကလည် ဒေါ်လာ ၅၀၀၀ ခန့် နှစ်စဉ် ဝင်နေသည်။ ကျွန်မသည် လက်မထပ်ရသေး ။ ထိုကဲ့သို့ ဥစ္စာပစ္စည်း များ ပိုင်ဆိုင်ရသည်မှာလည်း ကျွန်မ ကြို စာ ပမ်း စာ အလုပ်လုပ်၍ မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေကြောင့် ရရှိခြင်း ဖြစ်သည်။ ဤအခြေအနေကို ဖြေရှင်း ရန် ခဲယဉ်း သည်။ ထိုသို့ ခက်ခဲကြောင်း ကိုလည်း လူအနည်း ငယ် မျှသာ သိကြသည်။ ကျွန်မအနေဖြင့် လက်ရှိ နည်း လမ်း ကို မကြိုက်။ ငွေများ က သူ့ဟာသူ အလိုအလျောက် ဝင်မနေဘဲ ကျွန်မကသာ ငွေကြေး များ ကို ထိန်း ချုပ်လိုစိတ် ပေါက်နေသည်။ ကျွန်မကို ချမ်း သာသည်ဟု အထင်ခံရ သည်ကိုလည်း ကျွန်မက ကြောက်သည်။ ကျွန်မအကြောင်း ကို ကျွန်မပြောပြ ရသည့် အခါများ ၌ မည်သည့်အခါမျှ ကျွန်မ ချမ်း သာကြောင်း ကို ထုတ် မပြောခဲ့ပါ။ တစ်ခါတစ်ရံ၌ ကျွန်မတွင် ရှိသော ငွေများ က ကျွန်မကိုပျက်စီး အောင် လုပ်မည်ဟု ခံစား ရသည်။ အခြား သူများ မကျေနပ်အောင်၊ မနာလို အောင်၊ ဒေါသထွက်အောင် လုပ်မည်ကို ကျွန်မ စိုးရိမ်မိသည်။ တစ်ခါတစ်ရံ ၌ ကျွန်မသည် ချမ်း သာတစ်ယောက်လို အမြင်မခံရလျှင် ပိုကောင်း မည်ဟု ထင်မိသည်။ ကျွန်မအနေဖြင့် ငွေ၏ အပြစ်များ ကို ခံစား နိုင်လောက်အောင် လုံလောက်သည့်ငွေများ ရှိနေသည်။ သို့သော် ထိုငွေများ ဖြင့် အေ အေ ဆေ ဆေ သက်သောင့်သက်သာ မနေနိုင်ပါ။ ကျွန်မက ငွေကို သဘောကျ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၀၇

သည်။ ငွေရသည်ကို သဘောကျသည်။ ငွေရအောင် လုပ်ရသည်ကိုသဘော ကျသည်။ ရသည့်ငွေကို သုံး ရသည့် အခါ၌လည်း သဘောကျသည်။ သို့သော် ကျွန်မမှာ ငွေများ ကို မထိန် ချုပ်နိုင်သလို ငွေကြောင့် ပေါ်ပေါက်လာသည့် ဒုက္ခများ ကိုလည်း ထိန် ချုပ်ခြင်း မပြုနိုင်ပေ။

ကျွန်မကိုယ်ကျွန်မ ရှင် ရှင် လင် လင် နာ လည်ထား သည့် အရာ များ ရှိသည်။

- (၁) ကျွန်မသည် ကျွန်မ၏ ငွေများ ကို ဆုပ်ကိုင်ထား ချင်သည်။ ကျွန်မ ရှာချင်လျှင် ရှာလိုက်မည်။ ပိုရအောင်လည်း ကြို စာ လျှင် ကြို စာ လိုက်မည်။ သို့သော် လိုသည်ထက် ပိုပြီး မလိုချင်။
- (၂) ကျွန်မအနေနဲ့ ငွေကို ဆုပ်ကိုင်ထား ရုံမျှသာမက သံယောဇဉ် လည် အလွန်တွယ်နေပြီ။ ကျွန်မတို့သည် ယခု တစ်ဘဝ၌သာ ငွေကို သုံး စရာရှိသည်။ ယခုဘဝပြီး လျှင် ငွေသည် ကိုယ့်ဟာ မဟုတ်တော့ဟု ပြောဆိုနေကြသည်။ ကျွန်မက ကျွန်မမှာ ရှိသော ငွေကြေး များ ကို ကျွန်မ ပိုင်သည့် ငွေများ ဟုသာ ထင်သည်။ ငွေ ဘယ်က လာသည်၊ ငွေ ဘယ်ကိုသွား သည် ဟူသည့် ကိစ္စများ ကို ထူ ထူ ခြာ ခြာ ခံစားရခြင်း မရှိပါ။
- (၃) သို့သော် ငွေသည် ကျွန်မကို လွတ်လပ်မှုတစ်မျိုး ရအောင် ဆောင်ရွက်ပေး နိုင်သည်။ ကျွန်မက သူ့ကို အလွန်အကျွံ ခြိမ်း ခြောက်လျှင် ကျွန်မကို စီ ပွား ရေ အရ ပြန်လည် တုံ့ပြန်မည်။ သူများ နှင့် ပခု ချင် ယှဉ်နိုင်သည်။ ကျွန်မ လုပ်ချင်သည့် ကိစ္စများ ကို ရှာဖွေတွေ့ရှိရန်အတွက် လွတ်လပ်ခွင့်ရှိသည်။ တစ်ခါတစ်ရံ၌ ကျွန်မ ဘာလုပ်ချင်သည်ကို ရှာဖွေတွေ့ရှိနိုင်သည်။ ဘာလုပ်ချင် သည်၊ ဘာလုပ်နိုင်သည်ကို ရှာဖွေတွေ့ရှိရန် ကြို စာ သော်လည်း အမှန်တကယ်၌ ဘာမျှ မလုပ်ဖြစ်။ ထိုလွတ်လပ်ခွင့်များ က ကျွန်မ

ရာပြည့်စာအုပ်တိုက်

၁၀၈

သင့်နောက်က လိုက်နေသည့်ငွေ

ကို အပေါ်ရောက်အောင် သော်လည်းကောင်း ၊ အောက်ရောက်အောင် သော်လည်းကောင်း ပို့ဆောင်နိုင်သည်။

(၄) ငွေရေကြေ ရေနှင့် ပတ်သက်၍ ကျွန်မအနေနှင့် အင်အာ သိပ်အကုန်မခံချင်။

(၅) ကျွန်မကောင်းကောင်း သိသည့် လူတစ်ယောက်နှင့်မှ လွဲ၍ အခြာသူများနှင့် ငွေရေကြေ ရေကိစ္စ မပြောချင်။ မပြောမိလျှင်လည်း မဆုံး ချင်။

(၆) ကျွန်မသည် အခြာသူများနှင့် မတူခြာ နာ မှုရှိသည့် သူတစ်ယောက်ဟု ယုံကြည်ချက်ရှိသည်။ အခြာ အမေရိကန်များက သူတို့ကိုယ်သူတို့ သဘောကျသည်ထက် ပို၍ ကျွန်မကိုယ်ကျွန်မ သဘောကျသည်တော့ မဟုတ်။ တစ်ခါတစ်ရံ၌ ကျွန်မသည် မျက်နှာကြံ ကြိုက်ရမှာ ရုတ်တတိသော်လည်း ကျွန်မသည်လည်း မျက်နှာကြံ ကြိုက်တတ်သူ တစ်ယောက်သာ ဖြစ်သည်။ ကျွန်မကို အခြာသူများက သဘောကျ နှစ်သက်တာ ကြိုက်သည်။ သို့သော် ထိုသဘောကျ နှစ်သက်ခြင်း မှာ ကျွန်မ၏ ငွေကြောင့် ဖြစ်နေသည်။

(၇) ကျွန်မသည် အလွန်အကျွံ သုံးဖြုန်းမှုများ၊ ကြွာဝါမှုများနှင့် ပတ်သက်လျှင် ငွေကြေး ရှိသူများက ကြွာဝါသည်ထက် ငွေကြေး မရှိသူများက ကြွာဝါကြခြင်း ကို အလွယ်တကူ ခွင့်လွှတ်နိုင်သည်။

ကျွန်မမှာ ငွေမရှိလျှင် ဘယ်လိုနေမည်ကို စဉ်းစားမိသည်။ အမှန် စင်စစ် ကျွန်မ၌ စိတ်ကူတစ်ခု ရှိသည်။ ကောလိပ်က ကျွန်မကျောင်း ဆင်ပြီ ငါ နှစ်အတွင်း၌ ကျွန်မ အလုပ်လုပ်ခဲ့သည်။ ထိုသို့ အလုပ်လုပ်နေသည့် အချိန်၌ အလုပ်လုပ်၍ မဟုတ်ဘဲ အပိုင်ငွေမှာ တစ်လလျှင်၊ တစ်နှစ်လျှင် ဒေါ်လာ ၂၀၀၀ ခန့် ရရှိခဲ့သဖြင့် ထိုငွေကို သုံး ခဲ့ရဖူး သည်။ အများအားဖြင့် ကျွန်မ အလုပ်လုပ်၍ ရရှိသည့် ငွေများကို

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၀၉

အာ ကို ဤသာ ကျွန်မ နေထိုင် သည်။ ကျွန်မ၏ အလုပ်ခွင် အခြေအနေအတိုင် သာ ကျွန်မ နေထိုင်သည်။ အလုပ်ခွင်နှင့်ပတ်သက်၍ ကျွန်မ၏ ရည်မှန် ချက် ကြို မာ သည်။ ကျွန်မ လက်ထပ်သည့် အချိန်အထိ အလုပ်လုပ်မည်ဟု ရည်ရွယ်ခဲ့သော်လည်း တစ်ခါမျှ လက်မထပ်ခဲ့ပေ။ ကျွန်မလိုအပ်လျှင် မိဘများ ထံ ပြန်တောင် နိုင် သည်ဟု နာ လည်သော်လည်း မိဘများ ထံမှ မည်သည့်အခါမျှ ပြန်မတောင် ဟု ယူဆခဲ့သည်။ ကျွန်မ၏ အဖေက ကလေး များ ၏ လွတ်လပ်မှုကို တန်ဖိုး ထာ ကြောင့် ပြောခဲ့ဖူး သည်။ ကျွန်မနှင့် ပတ်သက်၍ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူဆဲ ဖြစ်သည်။

ကျွန်မ ရွှေ ချယ်လိုက်သည့် လမ်း ကြောင့် မှာ ဆင် ရဲသာ များ နှင့် လူမည် များ အာ ကူညီထောက်ပံ့ရသည့် လုပ်ငန်း ဖြစ်သည်။ ဤသို့ ဆောင်ရွက်သည့် ကိစ္စသည် မွန်မြတ်သည့် တာဝန်တစ်ခု ဖြစ်သော်လည်း ကျွန်မ ကတော့ ထိုသို့မထင်ပါ။ ကျွန်မ၏ ပုဂ္ဂိုလ်ရေး ဒေါသကို ဖိနှိပ်ခံရသူများ ၏ ဒေါသအဖြစ်သို့ တရာ မျှတစွာ ပြောင်း လဲပစ်ရန် ကြို စာ မှ တစ်ရပ်သာ ဖြစ်သည်။ ကျွန်မကိုယ်ကျွန်မ မကူညီနိုင်၊ မကယ်နိုင်ဘဲ ကမ္ဘာကြီး ၏ ဒုက္ခ များ ကို ကူညီ ကယ်တင်ရန် အသံ ဝင်သည်ဟု ထင်လိုခြင်း သာလျှင် ဖြစ်သည်။ ကျွန်မသည်လည်း အခြာ သူများ လိုပင် ကောင် သော အလုပ်များ ကို လုပ်ချင်နေသည်။ ထူ ထူ ခြာ ခြာ ကိစ္စမျိုး ဖြစ်အောင် လုပ်ချင်နေသည်။ မည်သည့်ဝင်ငွေ ရှိသည်ဖြစ်စေ၊ ကျွန်မ ရရှိသည့် အလုပ်က ဘဝနှင့် ပတ်သက်သည့် သင်ခန်း စာအချို့ကို ပေး သည်။ ငွေရေ ကြေ ရေ ကိစ္စများ က ကျွန်မကို ပြိုကွဲစေကြောင်း ၊ ပျက်စီး စေကြောင်း သင်ခန်း စာတစ်ခု ပေး သည်။ ကျွန်မ ဆင် ဆင် ရဲရဲမနေချင်။ ဆင် ဆင် ရဲရဲ နေနိုင်မည်ဟု စိတ်ကူ ယဉ်ခြင်း လည်း မရှိ။ အခြာ သူများ ဆင် ရဲသည်ကိုလည်း မကြိုက်။ ကျွန်မ ကိုယ်တိုင်လည်း အဆင် ရဲ မခံချင်။

ငွေရှိသည့် သူများ သည် ဆင် ရဲသာ များ နှင့် တွေ့လျှင် ၎င်း တို့

ရာပြည့်စာအုပ်တိုက်

၁၁၀

သင့်နောက်က လိုက်နေသည့်ငွေ

ဆင် ရဲရဲခြင် မှာ သူတို့အပြစ်ပင် ဖြစ်သည်ဟု မြင်တတ်ကြသည်။ ကျွန်မ အနေဖြင့်မူ ကျွန်မတို့၏ အပြစ်ဟု မြင်သည်။ ကျွန်မတို့ ဆိုရာ၌ ငွေရှိသူများ ကို ဆိုလိုသည်။ **ငွေရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူအများ သည် လူအများ သာ ဖြစ်သည်ဟု ကျွန်မ မြင်သည်။ ငွေရှိလျှင် အစစအရာရာ ပြီ သည်ဟု မဆိုနိုင်ချေ။ သို့သော် ငွေရှိလျှင် အစစအရာရာ ရှိသည်ဟု ပြောရန် ပို၍ လွယ်သည်။**

ကျွန်မလောက် ငွေမရှိသူများ နှင့် စကား ပြောရသည့်အခါ၊ အလုပ် လုပ်ရသည့် အခါများ ၌ ကျွန်မ၏ စိတ်မှာ ဒွိဟ ဖြစ်နေတတ်သည်။ ကျွန်မ ငွေပုံ ပုံနှင့် အခြား သူများ က ငွေရရှိရန် ကြံ့ စာ ပမ် စာ အလုပ်လုပ်နေရ ပုံများ ၏ ဧရာမ ခြာ နာ ချက်ကြီး ကို ကျွန်မ သဘောပေါက် နာ လည်မိ သည်။ ကျွန်မ လုပ်လိုက်မိသည့် မကျေမနပ်ဖြစ်မှုများ ကိုလည်း နာ လည်မိ သည်။ ကျွန်မအနေဖြင့် ချမ်း သာသည့်သူများ က ဆင် ရဲသည့်သူများ နှင့် ကင် ကွာနေခြင်း ကို နာ လည် သဘောပေါက်နိုင်သော်လည်း ခွင့်မလွှတ်နိုင်ပါ။

ကျွန်မ နေထိုင်ရခက်ခြင်း မှာ အခြား သူများ သဘောမကျမှာ စို ရိမ်ခြင်း ကြောင့် မဟုတ်ပါ။ ငွေအများ ကြီး ပိုင်ခြင်း ကြောင့် အပြစ်ရှိသည်ဟု ခံစား မိ၍လည်း မဟုတ်ပါ။ ထိုငွေအများ ကြီး နှင့် မခွဲလိုခြင်း ကြောင့်သာ ဖြစ်ပါသည်။ အကယ်၍သာ ကျွန်မ၏ ငွေအာ လုံ ကို ပေ ပစ်လိုက်လျှင် ပြဿနာ ဖြစ်တော့မည် မဟုတ်ပါ။ သို့သော် ထိုသို့ မပေ ပစ်နိုင်။ ထိုသို့ ပေ ပြီ လျှင်လည်း မည်သို့မျှ ထူ ခြာ မည် မဟုတ်ကြောင်း ကျွန်မက သိနေ သည်။ ထိုသို့ ပေ မပစ်ခြင်း မှာ ကျွန်မကိုယ်တိုင်က မပေ လို၍ ဖြစ်သည်။

ကျွန်မကိုယ်ကျွန်မ အပြစ်ရှိသလို၊ တာဝန်ရှိသလို ဖြစ်နေသည့် ကိစ္စများ နှင့် ပတ်သက်၍ ငွေကြေး ကိစ္စသည် ကျွန်မဘဝ၏ တစ်စိတ် တစ်ဒေသ ဖြစ်နေ၍ ဖြစ်ကြောင်း ကျွန်မ ကောက်ချက်ချမိသည်။ ကျွန်မကို ပေ လိုက်သည့် ငွေများ နှင့် ပတ်သက်၍ ကျွန်မ ဘာမှ လုပ်နေစရာ မလို။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၁၁

ငွေဘယ်လို ရသည်ကိုလည်း ဘာမှ သိနေစရာ မလို။ သို့သော် သစ်ပင် တစ်ပင်၊ ဖော်သည်တစ်ယောက်၊ မြစ်တစ်စင် ကို မမှန်မကန် လုပ်မိ လိုက်သလို၊ ဝန်ထမ်း တစ်ယောက်က ကျွန်မ အိတ်ထဲသို့ ငွေလာထည့်သည့် အခါ ကျွန်မလည်း တရာ ခံတစ်ယောက် ဖြစ်လာသည်။ မြစ်ထဲရှိ ရေများ ကို ညစ်ညမ်း အောင် လုပ်ဖို့ သို့မဟုတ် မလုပ်ဘဲ နေဖို့ ဆုံ ဖြတ်ချက်ချသူများ ၊ လိမ်တတ် ညာတတ်သည့်သူများ ၊ အဆင့်အတန်း ခွဲတတ်သည့်သူများ က ကျွန်မအတွက် လုပ်ရသည်ဟု ပြောလာတတ်သည်။ ကျွန်မအနေဖြင့် ငွေအရင် အမြစ်ကြောင့် ပေါ်ပေါက်လာသည့် ပြဿနာများ ကို သုတေသန ပြုရန်ပင် ကြို စာ သေ သည်။ ထို ရရှိလာသည့် အချက်အလက်များ ကို ကျွန်မတို့ မိသားစု အဖွဲ့ဝင်များ အား တင်ပြပြီး တစ်စုံတစ်ခု ဆောင်ရွက် ရန်ပင် ကြို စာ ပါသေ သည်။ ထိုကိစ္စကို ယခုလည်း ဆက်ပြီး ကြို စာ နေ သော်လည်း ထွက်ပေါ်လာသည့် ရလဒ်များ နှင့် ပတ်သက်၍မူ ကျေနပ်ခြင်း မရှိပါ။

ကျွန်မ သိသော၊ မသိသော ဆွေမျိုး များ နှင့် ပတ်သက်၍ ကျွန်မ ဂရုစိုက်မှု၊ အလေ့ ထာ မှု ရှိပါသည်။ ကျွန်မ သဘောမကျသည့် ဆွေမျိုး များ အများ ကြီး ရှိသော်လည်း အများ အားဖြင့် ကျွန်မသည် မိသားစုစိတ် ရှိသူ ဖြစ်သည်။ ဆွေမျိုး များ နှင့် ဗီဇဆက်ဆံဆက်ဆံ ဆက်နွယ်မှု ရှိသည်ဖြစ်၍ ကျွန်မ ၏ မိသားစုအကြောင်း ကို အတော်များ များ နောက်ကြောင်း ပြန်လိုက်နိုင် ပါသည်။ သို့သော်လည်း ကျွန်မအနေဖြင့် အမျိုးအနွယ်နှင့် ပတ်သက်၍ သိပ်ဂရုစိုက်လေ့ မရှိပါ။ ထိုသို့ ဂရုစိုက်စရာ မလိုသည့် အကြောင်း ကလည်း ရှိပါသည်။ ကျွန်မသည် သာမန် အမေရိကန်တစ်ယောက်လို အရောရာ အနှောနှော ဘဝက လာသောသူ တစ်ယောက်သာ ဖြစ်သည်။ အနည်း နှင့် အများ ဆိုသလိုပင် ကျွန်မသည် လူမှုရေး နယ်ပယ်ကို လက်ရှိအခြေအနေ အတိုင် ကျေနပ်တတ်သူ ဖြစ်ပါသည်။

ရာပြည့်စာအုပ်တိုက်

၁၁၂

သင့်နောက်က လိုက်နေသည့်ငွေ

ကျွန်မ၏ မိတ်ဆွေများမှာလည်း ဘယ်ပုံစံဝင်သည်ဟု တိတိကျကျ ပြော၍ မရပါ။ ကျွန်မ၏ အမျိုသာ မိတ်ဆွေ အတော်များ များမှာမူ လက်ရှိ အခြေအနေအတိုင်း နေတတ်ကြသူများ၊ နေချင်ကြသူများ မဟုတ်ကြပါ။ သူတို့သည် ဂျူလူမျိုးများ နှင့် လူမည်များ ဖြစ်ကြသည်။ ကျွန်မမှာငွေကြေး ကိစ္စသည် လူမှုရေးနှင့် ဆိုင်သည်။ မဆိုင်သည်ကို မည်သို့ အကဲဖြတ်ရမည်ဟု မသိပါ။ ကျွန်မ စိတ်ဝင်စားသည့် ကိစ္စများသည် ငွေကြေးနှင့် ဆိုင်သည်။ မဆိုင်သည်ကို ကျွန်မ နာ မလည်တော့ပါ။ ကျွန်မအကြောင်း၊ အမျိုသာများ အကြောင်း၊ လက်ရှိ အခြေအနေတွင် နေထိုင်ရပုံ အကြောင်းများကို တွေ့ရသည့် အခါမှာလည်း စိတ်မသက်မသာ ဖြစ်မိပါသည်။ ကျွန်မနှင့် သူတို့အကြား ခြားနားမှုကို လူ့အဖွဲ့အစည်းက ဆုံ ဖြတ်ထားခြင်းကြောင့် ကျွန်မ မကျေမနပ် ဖြစ်ချင် ဖြစ်နိုင်ပါသည်။ ကျွန်မမှာ မူလကတည်းက အစွဲအလမ်း တစ်ခု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အခြား ရှုထောင့်ကကြည့်လျှင် ကျွန်မ တွေ့ကြုံခဲ့ရသော အမျိုသာများသည် တော်သော၊ ဉာဏ်ပညာရှိသောသူများ ဖြစ်ပါသည်။ အမျိုးသူများ ဆိုလျှင် ကျွန်မထက်ပင် ပို၍ တော်ကြ၊ ပို၍ ဉာဏ်ပညာ ရှိနေသည်။ ကျွန်မအနေနှင့် တော်တော် ကောင်းသည့် လူကောင်းများ နှင့် အချိန်တော်တော် အကုန်ခံခဲ့ပါသည်။ အမှန်စင်စစ် ကျွန်မ တွေ့ကြုံရသော အမျိုသာများ အပေါ် အခြေခံပြီး အမျိုသာအားလုံးကို မည်သို့သောသူများ ဖြစ်သည်ကို ယေဘုယျပြုရန် မလွယ်ကူပါ။ အမျိုသာများ နှင့် ဆက်ဆံရတိုင်း ကျွန်မသည် ဆက်ဆံရေ ကောင်းမွန်ရန် ကြိုးစား အားထုတ် ခဲ့ပါသည်။ သို့သော်လည်း ၇၀ ရာခိုင်နှုန်း ခန့်သာ အမျိုသာများက သူတို့၏ ဆက်ဆံရေးများကို ပြန်လည်ရုပ်သိမ်း ခဲ့ကြသည်။ ထိုသူများတွင် အဆင့်အတန်း ရှိသူများ ပါသလို အဆင့်အတန်း မရှိသူများလည်း ပါသည်။

ကျွန်မကလည်း အမျိုသာများက ကျွန်မကို မလိုချင်ဘဲ ကျွန်မ၏

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၁၃

ငွေကြေး ကိုသာ လိုချင်မည်ကို စို ရိမ်ထိတ်လန့်မိသည်။ ငွေချမ်း သာသူများ ကို လိုက်၍ အမဲဖျက်နေကြသူများ ၏ အကြောင်း ကို ကြာ မိသည့်အခါ ကျွန်မ၏ စို ရိမ်သောကများ မှာ ပို၍ ဆို လာသည်။ ကျွန်မမှာ ငွေကလွဲ၍ အခြာ ကြိုက်စရာ အရည်အချင်း မရှိတော့ဘူ လာ ။ ကျွန်မမှာ ငွေမရှိတော့ လျှင် အခြေအနေတွေ မည်မျှ ပြောင်း လဲသွား မည်ကို ကျွန်မ မသိပါ။ ငွေ မရှိလျှင် မည်သို့ ဖြစ်မည်ဟု တွေ့ ကြည့်မိသောအခါ ပေါ်ပေါက်လာသော ရုပ်ပုံလွှာများ မှာ လှလှပပ အဆင်ပြေပြေ မရှိလှပါ။ ကျွန်မ၏ အခြေအနေကို အခြာ သူများ အာ ပြောပြနိုင်သည့် နည်း လမ်း များ ရှိပါသည်။ သို့သော်လည်း မပြောဖြစ်ဘဲ ရှိနေသည်။ တစ်ခါတစ်ရံ၌ ကျွန်မ သိသည့်လူများ ငွေရေ ကြေး ရေ မဖြေရှင်း နိုင်သည့် အဖြစ်များ နှင့် ကြုံတွေ့သည့်အခါ ကျွန်မ စိတ်မကောင်း ဖြစ်မိသည်။ ငွေလိုအပ်နေခြင်း သည် လူတစ်ယောက်ကို ထိုင် မှိုင် စေနိုင်ကြောင်း ၊ ပျက်စီး စေနိုင်ကြောင်း တွေ့ရသည်။ ငွေ အလွန် လိုအပ်လာလျှင် ထိုလူသည် တစ်ကိုယ်ကောင် ဆန်သူ၊ လိမ်ညာတတ်သူ ဖြစ်လာနိုင်သည်။

ကျွန်မ၏လက်ရှိချစ်သူနှင့် ကျွန်မသည် ငွေရေ ကြေး ရေ ဆွေ နွေ မိကြသည်။ ငွေနှင့် ပတ်သက်၍ သူ၏ ခံစား မှုများ ၊ ကျွန်မ၏ ခံစား မှုများ အကြောင်း ကို ပြောဖြစ်ကြသည်။ ကျွန်မက သူ့ကို မျက်နှာကြီး ကြိုက်သည်ဟု စွပ်စွဲသလို သူကလည်း ကျွန်မကို ပြန်စွပ်စွဲတတ်သည်။ နှစ်ယောက် စလုံး ကလည်း ဝန်ခံကြပါသည်။ ထိုကဲ့သို့ ဆွေ နွေ ဖြစ်ကြခြင်း မှာ ငွေဘယ် လောက်ရှိသည်၊ ငွေနှင့် ပတ်သက်၍ ဘာဖြစ်မည် ဆိုပြီး မိသားစု အရေ ကိစ္စ တစ်ခု ပေါ်ပေါက်လာ၍ ဖြစ်သည်။ ထို့ကြောင့်ပင် ငွေရေ ကြေး ရေ ကို မဆွေ နွေ ချင်ဘဲ ဆွေ နွေ ရခြင်း ဖြစ်သည်။ အကယ်၍ ကျွန်မမှာ ယခုထက် ဆင် ရဲသွား လျှင် သူ မကြိုက်တော့မှာကို စို ရိမ်နေသည်။ ယခင်ကလည်း သူက ထိုအကြောင်း ကို ပြောခဲ့ဖူး သော်လည်း ကျွန်မကမူ ကျွန်မကို စိတ်

ရပြည့်စာအုပ်တိုက်

၁၁၄

သင့်နောက်က လိုက်နေသည့်ငွေ

မဝင်စာဘဲ ငွေကိုသာ စိတ်ဝင်စာသည်ဟု ထင်နေသည်။ နောက်ဆုံး၌ ကျွန်မရဲ့ ငွေတွေကို သဘောကျနေတာ မဟုတ်လာ ဟု မေ သည့်အခါ သူက ဟုတ်တယ်ဟု ဖြေသည်။ သူ့အတွက်ဆိုလျှင် ငွေသည် ကျွန်မပိုင်ဆိုင် သမျှတွင် စွဲလမ်းမှု အရှိဆုံး ဟု ပြောပြသည်။ ထိုငွေကို ရဖို့အတွက် သော် လည် ကောင်း ၊ သို့ ဖို့အတွက် သော်လည်း ကောင်း သူ ဂရုစိုက်နေမည်တော့ မဟုတ်ပါ။ အကယ်၍ ကျွန်မမှာ ငွေမရှိတော့လျှင် ဆက်ဆံရေး ပြောင် မည် လာ ဟု မေ ဆောအခါ သူက မဟုတ်ပါဟု ငြင်း သည်။ ငွေကြောင့် ဆက်ဆံ ရေး ပြောင် လျှင်လည်း သတိထား မိမည် မဟုတ်ပေ။ သို့သော် သူက ကျွန်မ မှာ ငွေကြေး ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မရှိဘဲ အခြာ သူ တစ်ဦး တွင် ငွေတွေ ရှိနေလျှင်လည်း သူက စိတ်ဝင်စာ မည် မဟုတ်ဟု ပြောသည်။ မည်သို့ပင် ပြောသည် ဖြစ်စေ၊ သူ့အပေါ်ထား သည့် ကျွန်မ၏ သံသယ များ မှာ လျော့မသွား ။ ကျွန်မတို့ ဆွေ နွေ ငြိ သည့်နောက် ကျွန်မပိုင်ငွေတွေ ကို သူ ဘယ်တော့မှ ထိန် ချုပ်နိုင်မည် မဟုတ်ကြောင်း ပြောလိုက်မိသည်။ ထို့ကြောင့်ပင် သူ စိတ်မသက်မသာ ဖြစ်သွား ပုံရသည်။

ကျွန်မသည် ချစ်သူ မှန်ကန်ကြောင်း လက်ခံသင့်သည်။ ငွေရေ ကြေ ရေ နှင့် ပတ်သက်၍ အချိန်အဆာ မျှတမှု ရှိခြင်း သည် ကျွန်မတို့ နှစ်ယောက်ကြာ ၌ အရေ ပါသည်ဟု သူ ပြောသည်မှာ မှန်ကြောင်း ပြော သင့်သည်။ သို့သော် အခြာ အရာများ က ဤကိစ္စကို လွှမ်း မိုး သွား သည်။

မကြာမီက သူသည် ကျွန်မကို လက်မထပ်လိုဟု ဆို ဖြတ်ခဲ့သည်။ အံ့သြစရာ ကောင်း သည်မှာ ယခုအချိန်တွင် သူ့အပေါ်ထား ဆော သံသယ များ လျော့လာခြင်း ပင် ဖြစ်သည်။ ကျွန်မ၏ အတွေ့ စများ ဖရိုဖရဲ ဖြစ်နေ သဖြင့် ရှေ့နောက် အချိတ်အဆက် မမိဘဲ ဖြစ်နေသည်။

ကျွန်မပိုင်ဆိုင်သည့် ငွေများ သည် ခေါင် အုံ ကြီး တစ်လုံး နှင့်သော် လည်း ကောင်း ၊ စောင်တစ်ထည်နှင့်သော်လည်း ကောင်း တူနေသည်။ ကျွန်မ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၁၅

စိတ်ဓာတ်ကျလာလျှင် ဖက်ထား စရာ သို့မဟုတ် လွှမ်း ခြုံစရာ ဖြစ်သည်။ အခြေအနေဆို များ နှင့် ကြိုကြိုက်သည့်အခါ ကျွန်မအိမ်ထဲ၌ ကျွန်မ အေ အေ ဆေ ဆေ နေနိုင်မည်ဟု ထင်ခဲ့သည်။ ယခုအချိန်တွင် ကျွန်မ ကိုယ်ပိုင် အလုပ်တစ်ခု ရထား ပြီ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင် ပုန် စရာ မလိုတော့ပေ။ နှစ်ပေါင်း များစွာ မည်သည့်တာဝန်မျှ မရှိဘဲ ကျွန်မ နေခဲ့သည်။ အလုပ် မလုပ်ဘဲ နေနိုင်သည့်နဂါးမများ အများကြီး ကျန်နေသေး သည်။ ထိုသို့နေသည့် အတွက် ကျွန်မ အလွန် အထိ ကျန် ဖြစ်နေသည်ကိုလည်း သိသည်။ ကျွန်မ ဘဝ၏ ဖြစ်တည်မှုနှင့် ပတ်သက်သော မေ ခွန် များ ကို ထပ်ကာ တလဲလဲ မေ မြန် ကာ စိတ်ဆင် ရဲ နေမိသည်။ ငွေရှိရုံဖြင့် ထိုအကြောင်း တရား များ ၊ ထိုမေ ခွန် များ ကို လွှမ်း မိ မသွား နိုင်ကြောင်း ကျွန်မ နာ လည်သည်။ ကျွန်မ ပိုင်ဆိုင်သော ငွေကြောင့် ထိုအခြေအနေများ ကို ပို၍ပင် ဆို စေနိုင်သည်။ ငွေရှိလျှင် ကျွန်မ အပြင်ထွက်စရာ မလိုသဖြင့် ပို၍ အထိ ကျန်စေသည်။ ကျွန်မကိုယ်ကျွန်မ အခြာ သူများ နှင့် ကင် ကွာနေအောင်၊ သူစိမ်း တစ်ရံဆံ ဖြစ်နေအောင် ငွေက လုပ်နိုင်စွမ်း ရှိသည်။

ဤနိုင်ငံ၌ ဥစ္စာဓနကို ခွဲဝေပုံအရ လူအတော်များ များမှာ ငွေကြေး မရှိဘဲ ဖြစ်နေကြသည်။ ငွေရှိသူများမှာ ငွေရှိသည့်အတွက်ပင် အမုန် ခံ နေကြရသည်။ အထူး သဖြင့် ထိုငွေကို အခြာ သူများ အာ မပေ သည့်အခါ အမုန် ခံရတတ်သည်။ အခြာ သူများ ကို ပေ သောအခါ၌လည်း ရန်ဖြစ် နေကြ၍ အမုန် ခံရတတ်သည်။ ယခု ကျွန်မ ရရှိထား သည့် အလုပ်မှာ ရန်ပုံငွေ ရှာဖွေသည့် အလုပ်ဖြစ်သည်။ ငွေကြေး ချမ်း သာကြွယ်ဝသူတစ်ဦး အနေဖြင့် ရန်ပုံငွေ ရှာသည့်အလုပ်ကို လုပ်နေသည်မှာ ထူ ဆန် အံ့သြဖွယ် ဖြစ်သည်။ ထိုသို့ ရန်ပုံငွေရအောင် ကြိုး စာ သောအခါ လူအများ က သူ့ကို ငါ ပိုက်ဆံ တစ်ပြာ မှ မပေ ဘူ သူ့ပိုက်ဆံပဲ ငါလိုချင်တယ်ဟု ပြောလေ့ရှိတတ်သည်။ ထိုသို့ အပြောခံရသည့် အခါ၌လည်း ကျွန်မ အနေကြီး နေတတ်သည်။

ရာပြည့်စာအုပ်တိုက်

၁၁၆

သင့်နောက်က လိုက်နေသည့်ငွေ

အချို့က ကျွန်မသည် ငွေကို ထိုက်ထိုက်တန်တန် ရခြင်း မဟုတ်သဖြင့် ထိုငွေက ကျွန်မကို ဖျက်ဆီးနိုင်သည်ဟု ပြောကြသည်။ ငွေတွေမှာ ယွင်း ပြီ ရထား သည်ဟု ကျွန်မ မထင်ပါ။ မည်သူမဆို ငွေရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အသက်ရှင်သန် ရပ်တည်ခြင်း အတွက်ပင် ချီမြှင့်ထိုက်သည်ဟု ထင်သည်။ ကျွန်မအနေဖြင့် ငွေရအောင် ကြို စာ ခဲ့သည် မဟုတ်။ အမေရိကန် အတော်များ များ ၏ ရှုထောင့်မှ ဆိုလျှင် ငွေအချောင်ရခြင်း သည် ဒုစရိုက်တစ်ခုပင် ဖြစ်သည်။

ခင်မောင်ညို (ဘောဂဗေဒ)

၁၁၇

အခန်း [၅]
ပဉ္စမ ဥပဒေသ
ငွေကို ပေ ပစ်၍မရ

ဤစကားသည် အပေါ်ယံအာ ဖြင့် ကြည့်လျှင် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။ ဤစာလုံး များကို ရေ ချလိုက်သည့်အခါ အခြားသူများက မည်သို့ အဓိပ္ပာယ်ကောက်ကြမည်ကို ကျွန်တော် သဘောမပေါက်။ ကျွန်တော်၏ သူငယ်ချင်း ဆယ်လ်လီက ငွေကို ပေ ပစ်၍မရ ဆိုသည်မှာ အနီ နာ ဌ ငွေတွေ အများကြီး ရှိနေ၍ ဟု ထင်ကြောင် ပြောပြသည်။ ကျွန်တော်က ထိုသို့ ရည်ရွယ်သည် မဟုတ်ပါ။ ကျွန်တော်က ငွေကို စီ ဆင် နေသည့် အရာတစ်ခုအဖြစ် မြင်ချင်သည်။ **ငွေဆိုသည်မှာ ဆက်ဆံရေး တစ်ခု ဖြစ်သည်။** ချေ ငှာ သူနှင့် ချေ ယူသူ၊ ရောင် သူနှင့် ဝယ်သူ၊ မိဘနှင့် ကလေး တို့၏ ဆက်ဆံရေး ကို ဖော်ပြသည့် အရာတစ်ခု ဖြစ်သည်။ အချိန်ကာလ တစ်ခု အတွင်း ဌ ငွေသည် လမ်း ကြောင်း တစ်ခုမှ စီ ဆင် သွား တတ်သည်။ ဝါယာ ကြိုး များ တစ်လျှောက် လျှပ်စစ်ဓာတ်များ စီ ဆင် သွား သလို ဖြစ်သည်။ ဝါယာကြိုး များက ဆက်ဆံရေး ကို သတ်မှတ်သည်။ တစ်နည်း အာ ဖြင့် ဆိုလျှင် စီ ဆင် မှုများက ဆက်ဆံရေး ကို သတ်မှတ်သည်။ ဤပဉ္စမဥပဒေသ သည် ငွေကို ရှင်သန်နေသည့် အရာတစ်ခုအဖြစ် ရှုမြင်ရာမှ ထွက်ပေါ်လာ

ရာပြည့်စာအုပ်တိုက်

၁၁၈

သင့်နောက်က လိုက်နေသည့်ငွေ

ခြင် ဖြစ်သည်။ အများ အားဖြင့် ကျွန်တော်တို့သည် ငွေကို ပုံသေ မပြောင်းလဲသော အရာတစ်ခုအဖြစ် မြင်တတ်ကြသည်။ ငွေနှင့် ပတ်သက်၍လည်း နှစ်လမ်းသွား လမ်းကြောင်း အဖြစ် မြင်တတ်ကြသည်။ ဥပမာ ငွေလက်ခံကောင်တာ နောက်က လူတစ်ယောက်ကို ဒေါ်လာ ၅၀ ပေ လိုက်လျှင် သူက လေယာဉ်ပျံ တစ်ခုရရှိ စီ ရန်အတွက် လက်မှတ်တစ်စောင် ပေ လိုက်သည်။ တစ်နည်း အားဖြင့် ပြောရလျှင် လေယာဉ်ပျံကို တစ်ခုရရှိ ငှာ ရန် လိုက်ခြင်း ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် နှစ်လမ်း သွား စီ ဆင် မှုမျိုး ၊ ဖလှယ်မှုမျိုး ကို မျှော်လင့်တတ်ကြသည်။ လူတစ်ယောက်က အခြား တစ်ယောက်ကို ၂၅ ဒေါ်လာ ပေ ပြီး သိမ် ထာ လိုက်ဟု ပြောလျှင် ထိုစီ ဆင် မှုမျိုး မှာ တစ်လမ်း သွား စီ ဆင် မှုမျိုး ဟု ထင်၍ လက်ဆောင်ဟု ခေါ်တတ်ကြသည်။ အနည်း ဆုံး ရေတိုကာလ အတွင်း တွင် တစ်လမ်း သွား စီ ဆင် မှုမျိုး ဖြစ်သဖြင့် လက်ဆောင်ဟု ထင်တတ်ကြသည်။ ပစ္စမ ဥပဒေသအရဆိုလျှင် ငွေကို ကျယ်ကျန့်ပြန့်ပြန့် ရေရှည်ရှုမြင်ကြည့်ပါက နှစ်လမ်း သွား စီ ဆင် မှု၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ကိုသာ မြင်ရမည်။ တစ်လမ်း သွား စီ ဆင် မှုမျိုး မဟုတ်ပေ။

ထိုသို့ ခေ သည့် ဆက်စပ်မှုမျိုး ကို ဒစ်စ်ရှေ့မှန်က မဟာမိတ်ဖွဲ့မှုဟု ဖော်ပြချင်သည်။ လူ အတော်များ များ အနေဖြင့် ထိုဝေါဟာရကို အသုံး ပြု၍ ဖော်ပြနိုင်သည်။ အများ အား ပြင့် ချေ ငွေများ ၊ ရင် နှီ မြှုပ်နှံမှုများ ဟူ၍ ငွေထုတ်ပေ သည့် ဆက်စပ်မှုမျိုး ကို ခေါ်ဝေါ်လေ့ ရှိကြသည်။ အမှတ်တမဲ့ ကြည့်လျှင် ငွေချေ သူက ပေ ပြီး ချေ ငှာ သူက စာရွက်ကလေး တစ်ရွက်ကို လက်မှတ်ထိုး လိုက်ရသည်။ တကယ့် လက်တွေ့ဘဝ အခြေအနေများ ၌ ထို စာရွက်ကလေး နှင့် ထိုစာရွက်ထဲ၌ ပါသည့် အကြောင်း အရာများ သည် အခြေအနေတစ်ခုကို သတ်မှတ်လိုက်ရာ ရောက်သည်။

ဤသဘောတရား အတော်များ များ သည် ဖောင်ဒေ ရှင် အဖွဲ့တွင်

ရပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၁၉

လုပ်ကိုင်ရာမှ ရရှိသော အတွေ့အကြုံများ အပေါ်၌ အခြေခံ၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကာလ ကြာလာသည့်အခါ ကျွန်တော်က ဒေါ်လာပေါင်သောင်း ချီ၍ ထုတ်ပေး ခဲ့ရဖူး သည်။ ပြောသာ ပြောရသော်လည်း စိတ်ထဲ၌ ပြန်၍ မစဉ် စာ ဘဲ၊ မှတ်တမ်း တွေ ပြန်မကြည့်ဘဲ ငွေမည်မျှသည်မည်သည့် နေရာသို့ ရောက်သွား သည်ကို မှတ်ပင် မမှတ်မိပေ။ ထိုငွေများ သည်ပင်လျှင် အံ့အား သင့်စရာ ဖြစ်နေသည်။ ကျွန်တော့်ဘဝ တစ်လျှောက်လုံး တွင် မည်သူ့ကိုမဆို ပေး ခဲ့သမျှ အာ လုံး ကို ပေါင် လက်လျှင် ဒေါ်လာ ၅၀၀၀ ထက် မပိုပေ။ ငွေပေ သည့် ကိစ္စနှင့် ထိုကိစ္စမှ ဖြစ်ပေါ်လာသည့်စိတ်ခံစားမှု အကြောင်း ကို အချိန်အများ ကြီး ပေ ကာ တွေ နေမိတတ်သည်။ ကျွန်တော့် အနေဖြင့် အကျိုး ရှိသည့် ခွင့်ပြုငွေများ ၊ မရှိသည့် ခွင့်ပြုငွေများ အကြောင်း ကို စဉ် စာ သည့်အခါ အကျိုး မရှိသည့် ခွင့်ပြုငွေများ ၊ ထောက်ပံ့ငွေများ က ဉာဏ်ပညာရှုထောင့်မှ ကြည့်လျှင် စိတ်ဝင်စား စရာ ကောင်း သော်လည်း စိတ်ပိုင်းဆိုင်ရာမှာ ကြည့်လျှင် ကျေနပ်စရာ မကောင်း သည့် စီမံကိန်း များ ၊ လူများ ကို ချေ လိုက်မိသည့် ငွေများ ဖြစ်သည်။ ကျွန်တော် စွဲစွဲလမ်း လမ်း မရှိသည့်၊ ကျွန်တော်နှင့် မသက်ဆိုင်သည့် ကိစ္စများ အတွက် ထုတ်ပေး လိုက်သည့် ငွေများ သည် မကောင်း သည့် ထောက်ပံ့ငွေများ ဖြစ်နေတတ်သည်။ သဘောတရား အရ ပြောရလျှင် ၎င်း တို့သည် တစ်လမ်း သွား သဘောကို ဆောင်သည့် ထောက်ပံ့ငွေများ ဖြစ်နေသည်။ ထောက်ပံ့ငွေများ ပြန်မပေး သည့် သဘောမျိုး ကို ဆောင်နေသည်။ ဤနေရာ၌ ပြန်လည်ပေး ဆပ်သည်မှာ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ဆိုလိုသည်။ စိတ်ပိုင်း ဆိုင်ရာ ကျေနပ်မှု မရှိသည့် ထောက်ပံ့ငွေများ ၊ ချေ ငွေများ ကို တစ်လမ်း သွား သဘောမျိုး သတ်မှတ်နိုင်သည်။

ထိုကဲ့သို့သော ထောက်ပံ့ငွေမျိုး ထဲမှတစ်ခုမှာ အဖွဲ့အစည်း တစ်ခုရှိ အမျိုး သမီး တစ်ယောက်ကို ချေ သောငွေ ဖြစ်သည်။ သူမတို့ အဖွဲ့အစည်း ၏

ရာပြည့်စာအုပ်တိုက်

၁၂၀

သင့်နောက်က လိုက်နေသည့်ငွေ

လူမှုရေး တာဝန်များ အကြောင်း ပွင့်ပွင့်လင် လင် ပြောတတ်ခြင်း ကြောင့် တွေ့တွေ့ချင် ကျွန်တော်က အထင်တကြီး ဖြစ်သွား သည်။ သူမတို့ ကုမ္ပဏီ ၏ နှစ်လည် အစည် အဝေ သို့ သွား ရောက်တက်နိုင်ရန် လေယာဉ်ပျံစရိတ် လိုကြောင်း တွေ့ရသည့်အခါ ကျွန်တော်က ထိုငွေကို ထုတ်ပေး လိုက်သည်။ သို့သော် လက်တွေ့၌ (၁)ထိုအစည် အဝေ ကို မတက်ခဲ့ရ။ (၂)သူမကိုယ်တိုင် မသွားဘဲ အခြာ တစ်ယောက်ကို လွှတ်လိုက်သည်။ အစည် အဝေ မှ ထွက် ပေါ်လာသည့် ရလဒ်မှာလည်း သတင်း စာထဲတွင် သတင်း တိုလေ တစ်ခုမျှ သာ ဖြစ်သည်။ အခြာ နှိုင်း ယှဉ်စရာ စီမံကိန်း များ နှင့် ပတ်သက်လျှင် ထို လုပ်ငန်း အတွက် အသုံး ချသော ကုန်ကျစရိတ်များ သည် လူ့အဖွဲ့အစည်း အတွက် အသုံး ဝင်သော်လည်း ထိုထုတ်ပေး လိုက်သည့် ထောက်ပံ့ငွေနှင့် ပတ်သက်၍ စိတ်ပိုင်း ဆိုင်ရာ ကျေနပ်မှုကိုမူ မရခဲ့ပေ။

နောက်ပိုင်း ၌ ကျွန်တော်နှင့်သူမ ရင် နှို ကျွမ်း ဝင် လာသောအခါ သူမသည် အလွန် အေး စက်စက်နိုင်သော သူတစ်ယောက်၊ ရင် ရင် နှို နှို ပေါင် သင် စရာ မကောင်း သော သူတစ်ယောက် ဖြစ်လာကြောင်း တွေ့ရ သည်။ သို့ဖြစ်၍ ကျွန်တော်က နောင်အခါတွင် စိတ်ပိုင်း ဆိုင်ရာ ရင် နှို မှု မရှိသောသူများ ၊ နေ့ တွေ မှု မရှိသော သူများ အား မည်သူ့ကိုမဆို ငွေကို ထုတ်မပေး တော့၊ ထောက်ပံ့ကြေး မပေး တော့ဟု ဆုံး ဖြတ်လိုက်သည်။ ထို့ အပြင် ကျွန်တော် ပါဝင်ပတ်သက်စရာ မရှိသည့် လုပ်ငန်း များ အတွက်ကို လည်း ငွေကြေး ထောက်ပံ့ခြင်း မပြုတော့ပေ။

ပျိုဖောင်ဆေး ရှင် ဘုတ်အဖွဲ့၌ နေထိုင်ဆောင်ရွက်စဉ်က ကျွန်တော် တို့၏ ရှုထောင့်က ကြည့်လျှင် အခြာ အကျိုး မရှိသည့် ထောက်ပံ့ကြေး များ ကို ထောက်ပံ့ခဲ့ဖူး ပေသည်။ ထောက်ပံ့ကြေး တစ်ခုမှာ အမျိုး သမီး များ အခွင့် အရေး ကို တောင် ဆိုသူ တစ်ယောက်အတွက် ထောက်ပံ့လိုက်သည့် ငွေ ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ အမျိုး သမီး အခွင့်အရေး တောင် ဆိုမှုများ ကိုမည်သည့်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၂၁

အခါကမျှ မလုပ်ခဲ့ပေ။ ဘုတ်အဖွဲ့ကရော သူမကပါ သူမ၏ အစွမ်း အစကို ကျော်လွန်၍ မျှော်လင့်မိသည့် အမှာ ကို မှာ ယွင် မိခဲ့သည်။ သူမ မတတ်နိုင် သည် ကိစ္စကို တတ်နိုင်လိမ့်မည်၊ ဆောင်ရွက်နိုင်လိမ့်မည် ဟု မျှော်လင့် မိခဲ့ကြသည်။ ဤနည်း အာ ဖြင့် သူမသည် စိတ်သောကဗွာ စရာ ဖြစ်စေ ခဲ့သည်။ အလာ တူ အခြေအနေမျိုး ခြုံ အခြာ အမျိုးသမီး တစ်ယောက်က သူမ မတတ်နိုင်ကြောင်း ကို နာ လည်သဘောပေါက်ကာ သူမကို ထောက်ပံ့ ထာ သည့် ငွေများ ကို ပြန်လည်ပေး အပ်ခဲ့သည်။

ပွင့်ဖောင်ဒေ ရှင် ၏ အခြာ ဘုတ်အဖွဲ့ဝင် တစ်ယောက်ဖြစ်သော **စတီ ဝပ်ဘရန်** ရရှိခဲ့သော သင်ခန်းစာမှာလည်း စိတ်ဝင်စား စရာ ကောင်း သည်။ သူက **အကြံကောင် ဉာဏ်ကောင် တစ်ခုအတွက် ငွေပေ ၍ မရဟု** သင်ခန်းစာ ရရှိခဲ့သည်။ သူ တွေ့ကြုံ ရင်ဆိုင်ခဲ့ရသည့် အဆို ဆို သော ခွင့်ပြုငွေမှာ အကြံကောင် ဉာဏ်ကောင် ရှိပါသော်လည်း ထိုအကြံကောင် ဉာဏ်ကောင် ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်စွမ်း မရှိသူ အာ ထောက်ပံ့ခဲ့သည့်ငွေ ဖြစ်သည်။ မူလစိတ်ကူ မှာ အတန်အသင့် ထိ ရောက်မှုရှိသည့် သူတစ်ယောက်ကို သူ၏ စိတ်ကူ များ ၊ အကြံဉာဏ်များ အကောင်အထည်ဖော်နိုင်ရန် ငွေကြေး အကူအညီ ပေး လိုက်လျှင် ပို၍ ထိ ရောက်မှု ရှိမည်ဟု ထင်ခဲ့သည်။ တစ်နှစ်လျှင် ဒေါ်လာ ၄၀၀ ထောင်ခန့်ရသည့် သူတစ်ယောက်အာ ဒေါ်လာ တစ်သောင်း ခွဲ ထောက်ပံ့ငွေ ပေး ခဲ့ဖူး သည်။ ထိုငွေများ သည် ခြောက်လအတွင်း ကုန်ဆုံး သွား ပြီ ဘာမျှ ဖြစ်မလာခဲ့ပေ။ ထောက်ပံ့ငွေများ ကို ရရှိသည့်သူလည်း အခြာ အလုပ်များ ကို လိုက်၍ ရှာဖွေ နေရသည်။ ဘာမျှ ရလဒ် မရှိပေ။ ငွေကြေး သာ လက်ပြောင် သွား သည့် သဘောကို တွေ့ရသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် တစ်လမ်း သွား အပေ အယူ ကိစ္စမျိုး ကိုသာ တွေ့ရသည်။ စတီ ဝပ်တိုဘက်က ကြည့်လျှင် ဘာမျှ အကျိုး မရှိခဲ့ပေ။ စိတ်ကျေနပ်မှု တစ်ခုမျှလည်း မရခဲ့ပေ။ ထောက်ပံ့ငွေတစ်ခု

ရာပြည့်စာအုပ်တိုက်

၁၂၂

သင့်နောက်က လိုက်နေသည့်ငွေ

ကို မှာ ယွှာ ပေ မိသည်ဟု ဆိုပြီး စတီ ဝပ်တို့အနေဖြင့် နာနာကျင်ကျင် ခံစားကြရသည်။

ကျွန်တော် ထုတ်ပေးခဲ့သော အကောင် ဆုံ ခွင့်ပြုငွေများ မှာမဟာ မိတ်ပြုရန်ဆိုသည့် သဘောတရား အတိုင်း သုံ ခွင့်သည့်ငွေများ ဖြစ်သည်။ တစ်ခါက စီ ပွား ရေ ဦး စာ ပေ အစီအစဉ်များ ကောင်စီမှ အဲလစ်တက်ပါမာ လစ်ကို ထောက်ပံ့ငွေ ပေ ဖူ သည်။ အဲလစ်၏ အရည်အသွေး များ နှင့် နီ နီ စပ် စပ် ရင် ရင် နီ နီ ဆောင်ရွက်တတ်မှုများ ကြောင့် ကျွန်တော်တို့ ပေါင် စည် ရာမှ စီမံကိန်း ကောင် များ ပေါ်ထွက်လာခဲ့သည်။ ခိုင်မာသည့်အပြင် ဆက်ဆံရေး ကောင် မွန်သည့် သူတစ်ယောက်ကို ခွင့်ပြုငွေများ ထုတ်ပေးခြင်း သည် အာ လုံ အတွက် ထိရောက်မှုရှိသည်။ အကျိုး ရှိသည်ကို တွေ့ရသည်။ ထိုခွင့်ပြုငွေများ ကုန်ဆုံး သွား ပြီ သည့် နောက်၌ပင်လျှင် ကာလကုန်ဆုံး ပါ လျက်နှင့် ငွေမကုန်သေးဘဲ ထိုငွေများ ကို ဆက်လက်၍ သုံးစွဲနေရသည်။

ပျိုင့်ဖောင်ဒေးရှင်း က ထုတ်ပေးသည့်ငွေများ ကို နေ့စဉ် လို တွက် သည်ဟု မပြောလိုပါ။ ကျွန်တော်တို့ လုပ်ငန်း များ ကို လုပ်ကိုင်ခြင်း ဖြင့်ထိုသို့ ပေး သည့်၊ လှူသည့် လုပ်ငန်း များ ထဲမှ စိတ်ပိုင်း ဆိုင်ရာ ခံစားမှုများ ကို နားလည်သဘောပေါက်လာသည်။ ဖြစ်ပေါ်လာသည့် ရလဒ်များ ကို ပွင့်ပွင့် လင်း လင်း နားလည် သဘောပေါက်လာသည်။ ပွင့်ပွင့်လင်း လင်း လည် ထုတ်ဖော်ပြောတတ်လာသည်။ ထိုပွင့်လင်း မူသည် သမား ရှိ ကျ ဖောင်ဒေးရှင်း တစ်ခု၏ မူဝါဒနှင့် ခြားနားသည်။ သမား ရှိ ကျ ဖောင်ဒေးရှင်း မူဝါဒ၌ ထောက်ပံ့ငွေများ အာ လုံ ကို လျှို့ဝှက်ပြီး နောင်ကြို တစ်ချောင်း တည် ထား တတ်ကြသည်။ ဖောင်ဒေးရှင်း အနေဖြင့် လုပ်ချင်သည့် လုပ်ငန်း များ ရှိသည်။ ခွင့်ပြုငွေတစ်ခု၊ ထောက်ပံ့ငွေတစ်ခု ထုတ်ပေးသည့်အခါ မူလ ထုတ်ဖော်ပြောပြမထားသည့် ရည်မှန်ချက်များ ကို ဦးတည်ပြီး တိုတက်ခြင်း မရှိလျှင် ထိုထောက်ပံ့ငွေကို ရယူသူအနေဖြင့် နှိပ်စက်ခံထားရသလိုဖြစ်သွား

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၂၃

တတ်သည်။ ထိုထောက်ပံ့ငွေကို လက်ခံရယူသူ အနေဖြင့် ဖောင်ဒေ ရှင် ၏ အစီအစဉ်များ နှင့် ကိုက်ညီအောင် ၎င်း ၏ စီမံကိန်း များ ကို အကောင်အထည် ဖော်နိုင်မှသာလျှင် ရန်ပုံငွေများ ထပ်၍ ရရှိမည် ဖြစ်သည်။ ထို ထောက်ပံ့ ငွေများ ကို နှစ်စဉ် ပြန်လည် သုံးသပ်တတ်ပြီး တစ်ခါတစ်ရံမှသာလျှင် တစ်နှစ်ထက်ကျော်၍ ပေး တတ်သည်။ သို့ဖြစ်၍ ထောက်ပံ့ငွေများ ကို ပြန် လည် စိစစ်သည့်ပုံစံမှာ ဘဏ်တစ်ခုက ချေ ငွေများ ထုတ်ချေ သည့်ပုံစံနှင့် အလွန်တူနေသည်။ ကူ သန် ရောင် ဝယ်ရေ ဘဏ်များ ၏ ချေ ငွေ အတော် များ များ မှာ အများ အားဖြင့် သုံး လအတွက်သာ ထုတ်ချေ တတ်သည်။ အကယ်၍ ငွေချေ ငှာ သူ၏ လုပ်ပုံလုပ်နည်း ကို သဘောမကျခဲ့လျှင် ဘဏ် များ အနေဖြင့် ထိုထုတ်ချေ ထာ သော ငွေများ ကို ပြန်လည်တောင်း ယူနိုင်ကြ သည်။ ယခု ပျိုင့်ဖောင်ဒေ ရှင် လုပ်ပုံလုပ်နည်း မှာလည်း ငွေချေ သလိုမျိုး နှုတ် တူနေသည်။

ဖောင်ဒေ ရှင် လုပ်ငန်း များ ကို လုပ်ကိုင်ခြင်း ဖြင့် ပွင့်ပွင့်လင်း လင်း ထုတ်မပြောသော်လည်း ကျွန်တော် ပြောပြခဲ့သလို စိတ်ပိုင်း ဆိုရင်ရာရင် နှို မှု ရှိမှသာ ဆောင်ရွက်တတ်ကြသည်။ အများ အားဖြင့် ထောက်ပံ့ငွေများ ၊ ခွင့်ပြု ငွေများ သည် စောစောကပင် ရင် နှို သည့်သူများ ၊ သိကျမ်း သည့်သူများ ၊ သူတို့ သဘောကျသည့် သူများ ကိုသာ ထုတ်ပေး ခြင်း ဖြစ်သည်။ ထုတ်ပေး သည့် အခါ အဖွဲ့အစည်း တစ်ခု၏ အမည်ကို သုံး သော်လည်း အမှန်စင်စစ် အဖွဲ့ အစည်း ထက် လူကိုကြည့်၍ ပေး ခြင်း ဖြစ်သည်။ ပျိုင့်ဖောင်ဒေ ရှင် သည် ငွေများ ပေး ကမ်း လှူဒါန်း ရာ၌ အောင်မြင်သည့် နည်း လမ်း တစ်ခုမှာ အခြာ သူများ နှင့် မဟာမိတ် ဖွဲ့စည်း ခြင်း ၊ ပေါင် စည် ခြင်း လိုအပ်သည်ဟု ပြောင် ပြောင်တင် တင် အသိအမှတ် ပြုထား ၍ ဖြစ်သည်။ ထိုသို့ ပေါင် စည် ခြင်း အားဖြင့် စံချိန်စံညွှန်း များ ၊ ရည်မှန် ချက်များ ကို ဇွတ်အတင် ပြဋ္ဌာန်း ရန် မလိုဘဲ နှစ်ဦး နှစ်ဖက် သဘောတူသည့် ရည်မှန် ချက်များ ကို ချမှတ်နိုင်ကြ

ရာပြည့်စာအုပ်တိုက်

၁၂၄

သင့်နောက်က လိုက်နေသည့်ငွေ

သည်။ ငွေကြောင့် မဟုတ်ဘဲ ပေါင် စည် ရာမှ တစ်ဆင့် အလိုအလျောက် တို့ တက်မှုများ ကို ဖြစ်စေသည်။

ဆန်ဖရန်စစ္စကိုမြို့ ဂလိုက်ဖောင်ဒေ ရှင် ကို တည်ထောင်ရာ၌တာဝန်ရှိခဲ့သည့် လူတော် နှစ်ယောက်ဖြစ်သော တက်ဒ်မက်ဒိုင်ဗင်နာနှင့် လျူဒါဟမ်တို့မှာလည်း သင်ခန်း စာတစ်ခု ရှိသည်။ သူတို့ ထုတ်ပေး လိုက်သည့် ထောက်ပံ့ငွေထဲမှ အဆောင်မြင်ဆုံ ထောက်ပံ့ငွေများ သည် ရင် ရင် နှို နှို ပေါင် သင် တတ်သည့် အုပ်စုများ သို့ ထုတ်ပေး သည့်ငွေများ ဖြစ်နေကြောင်း သူတို့ နာ လည် သဘောပေါက် ခဲ့ကြသည်။

ဂလိုက်ဖောင်ဒေ ရှင် ကို တည်ထောင်ရာ၌ လမ်း ညွှန်ဦး ဆောင်မှုပေး နေသည့် သဘောတရား တစ်ခုမှာ လူ့အဖွဲ့အစည်း တစ်ခု၌ ထိရောက်မှုအရှိဆုံး လုပ်ငန်း တစ်ခုသည် ကိုယ့်သဘောအတိုင်း ကိုယ်ဆောင်ရွက်တတ်သည့် လူတစ်ယောက်ကြောင့် မဟုတ်။ လုပ်ဖော်ကိုင်ဖက်များ နှင့် အပြန်အလှန် ဆက်ဆံမှု၊ စဉ်ဆက်မပြတ် ထောက်ပံ့ကူညီမှု ရှိသည့်သူများ ၊ လုပ်ငန်းများ သာ ဖြစ်သည်ဟု သူတို့က သဘောပေါက်သည်။ ဤသဘောမှာလည်း မဟာမိတ်ပြုရေ ဟူသော သဘောထား နှင့် အတူတူပင် ဖြစ်သည်။ ငွေကိုပေး ပစ်လိုက်သည် မဟုတ်ဘဲ မဟာမိတ်ဖြစ်အောင် ဖန်တီး လိုက်ခြင်း ဖြစ်သည်။

ပျိုင့်ဖောင်ဒေ ရှင် ၏ ဘုတ်အဖွဲ့ဝင်တစ်ယောက် ဖြစ်ရသည်မှာ ကျွန်တော့်အတွက် ဧရာမ ဆုလာဘ်ကြီး တစ်ခုဖြစ်သည်။ ငွေထုတ်ပေး သည့် ကိစ္စကို နှစ်လမ်း သွား ကိစ္စတစ်ခုအဖြစ် မြင်လာခဲ့သည်။ ထိုဖောင်ဒေ ရှင် ၌ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် ထိုတာဝန်ကို လက်ခံလိုက်ခြင်း သည် ကျွန်တော်၏ ပြန်လည်ပေး ဆပ်မှုပင် ဖြစ်သည်။ ဤနည်း အာ ဖြင့် နှစ်လမ်း သွား လမ်း ကြောင့် တစ်ခုကို ပြည့်စုံစေသည်။

ပျိုင့်ဖောင်ဒေ ရှင် ၌ ဒေါ်လာတစ်သိန်း ခြောက်သောင်း ကို ဘုတ်အဖွဲ့

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၂၅

ဝင် တစ်ဦး စီ တစ်ယောက်စီ၏ ဆန္ဒအတိုင်း ထုတ်ပေး ထောက်ပံ့နိုင်သည်။
ထိုသို့ ခွင့်ပြုထားသဖြင့် ကျွန်တော်၏ ဘဝကို ပြန်လည်သုံးသပ်ရန်နှင့်
ပြန်လည်ဖွဲ့စည်းရန် ဖြစ်ပေါ်စေခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း
ကျွန်တော်၏ စွမ်းအားဖြင့်၊ ကျွန်တော်၏ငွေများ မည်သည့်အရာ၊ မည်သည့်
ကိစ္စများ ဌိ ထောက်ပံ့ ကူညီနေသည်ကို ပြန်လည်၍ သတိထား ခဲ့မိသည်။
ဘယ်ဟာ အရေကြီး ဆုံ ဆိုသည်ကို ကျွန်တော့်အနေဖြင့် ဆုံ ဖြတ်ရန်
လိုသည်။ ကျွန်တော် စွဲလမ်းသည့် အရာများ သည် မည်သည့်ကိစ္စ ဖြစ်သည်ကို
ဆုံ ဖြတ်ရန် လိုသည်။ ဆက်လက် ရှင်သန် ရဦးမည့် ဘဝများ ၊ နှစ်များ ဌိ
ဘာလုပ်မည် ဆိုသည်ကို ပြန်လည်သုံးသပ်ရန် လိုသည်။ ထို့ကြောင့်
ကျွန်တော် ထောက်ပံ့နိုင်သည့် ငွေကြေး များကို ရရှိသည့်အခါ ကျွန်တော်၏
ရည်မှန်ချက်များကို ပြန်လည် စဉ်းစား ဆင်ခြင် လာရသည်။

ထိုငွေကို လက်ခံလိုက်သည့်အခါ ကျွန်တော်က ငွေနှင့်ပတ်သက်၍
တာဝန်ယူလိုက်ရသည်။ ယခုအခါ ကျွန်တော်၏ ပတ်ဝန်းကျင်ရှိ လောကကြီး
ကို ဩဇာလွှမ်းမိုး နိုင်ရန် အတွက် အလုပ်နိုင်ဆုံး မှာ ဘာဆိုသည်ကို ရှာဖွေတွေ့
ရှိသွားသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်တော်အပေါ် အကျိုး သက်
ရောက်ရန်အတွက် အလုပ်နိုင်ဆုံး အရာကို ရှာဖွေတွေ့ရှိသွားသည်။ ဤသို့
ရှာဖွေတွေ့ရှိရန် ကြိုးစား ခြင်း အားဖြင့် ကျွန်တော်၏ ရှုမြင်ပုံများ နှင့် ကျွန်တော်
၏ ရုပ်ပုံလွှာကို ကျေနပ်မှုရှိအောင် ပြောင်းလဲပစ်ရသည်။ ကျွန်တော်
၏ ရုပ်ပုံလွှာ တည်ငြိမ်မှုရှိပြီး ကျွန်တော်၏ အပြုအမူများ က မိမိ၏ ပတ်ဝန်း
ကျင်ကို မည်သို့ ပြောင်းလဲနိုင်ကြောင်း ယခုအခါ ကောက်ချက်ချနိုင်နေပြီ
ဖြစ်သည်။

ယခု ဖော်ပြထားသည့် ဖော်ပြချက်များကို မူလက ပျံ့နှံ့ဖောင်းပွား ရှင်
ဘုတ်အဖွဲ့ဝင်များကို မှတ်စုဝေငွေသည့် အနေဖြင့် ဝေငွေခဲ့သည်။

ငွေရရှိနိုင်သည့် ကိစ္စများ က ပြဿနာများကို ပြန်လည်စိစစ်သုံးသပ်

ရာပြည့်စာအုပ်တိုက်

၁၂၆

သင့်နောက်က လိုက်နေသည့်ငွေ

စေခဲ့သည်။ ကျွန်တော် စိတ်လိုလက်ရရှိသည့် လုပ်ငန် အသေ စာ ရော၊ လုပ်ငန် အကြံ စာ ကိုပါ ဆောင်ရွက်စေခဲ့သည်။ စိတ်လိုလက်ရ မရှိသည့် လုပ်ငန် များ ကို ငွေထုတ်ပေးခြင်း မပြုခဲ့ပေ။

နေ့စဉ်ဘဝများ ဌ ကျွန်တော်လုပ်စရာများ အများ ကြီး ရှိသည်။ တချို့ လုပ်ငန် များ မှာ ကျွန်တော် လိုလိုလာ လာ ၊ ပျော်ပျော်ရွှင်ရွှင်လုပ်ချင်သည့် လုပ်ငန် များ ဖြစ်သည်။ တချို့လုပ်ငန် များ မှာ လုပ်ရာမှ မလိုလာ ၊ မပျော်ရွှင်သည့် လုပ်ငန် များ ဖြစ်သည်။ တချို့လုပ်ငန် များ မှာ လုပ်ငန် ကြီး များ ဖြစ်ပြီး တချို့လုပ်ငန် များ မှာ လုပ်ငန် ငယ်များ ဖြစ်သည်။ လုပ်ချင်စရာ မကောင်း သည့် လုပ်ငန် ငယ်လေး များ က ကျွန်တော့်ကို ဆက်မလုပ်ချင် အောင် လုပ်ထား တတ်ကြသည်။ လုပ်ငန် ကို ပြီး စီ သည်အထိ ဆက်မလုပ်ရန် ဟန့်တား ထား ကြသည်။ ထိုအခါ၌ ပြီး အောင်မလုပ်သဖြင့် ကျွန်တော့်တွင် အပြစ်ရှိသလို ခံစား ရပြီး စိတ်ဓာတ်လည်း ကျလာတတ်သည်။ ထိုပြဿနာ များ ကို နှစ်ပေါင်း များ စွာ ရင်ဆိုင်ပြီး နောက် ကျွန်တော်သည် မလုပ်ချင်သော် လည်း လုပ်ရမည်ဖြစ်သော လုပ်ငန် အသေ များ ကို သန္နိဋ္ဌာန်ချမှတ်ကာ ပြီး စီ အောင် လုပ်လာခဲ့သည်။ ထိုလုပ်ငန် များ ပြီး မှသာ အခြား လုပ်ငန် များ ကို ဆက်လက် လုပ်စေခဲ့သည်။ ထိုသို့ မဟုတ်လျှင် အသေ အဖွဲ့ဖြစ်နေ၍ လည် ကောင်း ၊ စိတ်ဝင်စား စရာ မဟုတ်၍ လည် ကောင်း ထိုလုပ်ငန် များ ကို ပြီး စီ အောင် မလုပ်နိုင်တော့ပေ။

နိ စပ်သည့် ဥပမာတစ်ခု ပေး ရလျှင် အစာစာ ပြီး သည့်အခါတိုင် ပန် ကန် မဆေး ချင်ပါက နောက်တစ်ခါ အစာစာ ခါနီ ၌ ပန် ကန် အများ ကြီး ဆေး နေရမည် ဖြစ်သည်။

ဤအခန်း ကို အဆုံး မသတ်ခင် ကလေး များ ကို မုန့်ဖို ပေး သည့် ကိစ္စနှင့် ပတ်သက်၍ အနည် ငယ် ပြောပြလိုသော သည်။ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ သုတေသန လုပ်စဉ်က ငွေကြေး နှင့် ကလေး စာအုပ်များ ကို

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၂၇

လည် ကောင် ၊ မုန့်ဖို ပေ သည် သို့မဟုတ် ခွင့်ပြုငွေများ ပေ သည်အကြောင်း အရာများ နှင့် ပတ်သက်သည့် စာအုပ်များ ကို လည် ကောင် လိုက်ရှာခဲ့သည်။ သို့သော် ထိုအကြောင်း အရာနှင့် ပတ်သက်၍ စာအုပ်တစ်အုပ်ကိုသာတွေ့ပြီး တွေ့သည့်စာအုပ်မှာလည် အလွန်ရှေ့ကျသည့် အတွေ့ အခေါ်များ ဖြစ်နေ သည်။ အမှန်စင်စစ် ကလေး များ ကို ခွင့်ပြုငွေများ ၊ မုန့်ဖို ငွေများ ပေ သည်အခါ မှာလည် အလွန်အရေးကြီး သည်။ မုန့်ဖို ပေ ခြင် ဖြင့် ကလေး တစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး ကို ပြောင်း လဲပစ်ရန်၊ ပုံသွင် ရန် ဟူသော ရည်ရွယ်ချက် ဖြင့် ပေ တတ်ကြသည်။ ထိုပေ သော မုန့်ဖို များ နှင့်အတူ လူကြီး များ ၏ မျှော်လင့်ချက်များ ပေ လိုသည့် သတင်း စကား များ ပါ ပါသွား တတ်သည်။

ကျွန်တော်၏ အနီ အနာ ရှိ မိတ်ဆွေများ ကို မုန့်ဖို ပေ ပုံပေ နည်း များ လိုက်မေ မိသည်။ မုန့်ဖို ပေ ပုံပေ နည်း အမျိုးမျိုး ရှိသည်ကို တွေ့ရ သည်။ မိသားစုတစ်စုတွင် မုန့်ဖို များ ပေ လေ့မရှိပေ။ သို့သော် မွေ နေ့များ ၊ အာ လပ်ရက်များ ဌ ငွေအပုံလိုက် အများ ကြီး ပေ တတ်သည်။ အခြား မိသားစု တစ်စုက မုန့်ဖို များ များ စာ စာ ပေ ပြီ ထိုမုန့်ဖို များ ဖြင့် ဝယ်နိုင်သ့် နိုင် သည့်အရာများ ကို စာရင် သတ်မှတ်ထား သည်။ အခြား မိသားစုတစ်စုက မုန့်ဖို ကို အိမ်တွင် မှုကိစ္စများ နှင့် ဆက်စပ်ထား သည်။ အိမ်တွင် မှုကိစ္စ များ များ လုပ်လေ မုန့်ဖို များ များ ရလေ ဖြစ်သည်။ အချို့က မုန့်ဖို ကို ဘာရည် ရွယ်ချက်မျှ မပါဘဲ ကလေး များ ရှိနေ၍ ပေ ခြင် ဖြစ်သည်။ အချို့က ကလေး ကို မုန့်ဖို မပေ လျှင် အပြစ်ရှိရာ ရောက်မည်ဟု ယူဆ၍ ပေ ကြခြင် ဖြစ် သည်။ အချို့မိဘများ က ငွေကို ကိုင်တွယ်သ့် စွဲတတ်ရန် ရည်ရွယ်ပြီး ပေ ခြင် ဖြစ်သည်။ မိသားစုအချို့က ငွေနှင့် ပတ်သက်၍ တာဝန်ယူတတ်ရန် ကလေး များ ကို အာ ပေ သည်။ အချို့ကမူ မိမိ၏ အလိုဆန္ဒကို ဆန့်ကျင်လျှင် မုန့်ဖို ကို ဖြတ်ပစ်မည်ဟု ခြိမ်း ခြောက် အပြစ်ပေ သည့် ပုံစံဖြင့် မုန့်ဖို ပေ ကြခြင် ဖြစ်သည်။ မုန့်ဖို ပေ ပုံပေ နည်း နှင့် ပတ်သက်၍ သေသေချာချာ စနစ်တကျ

ရာပြည့်စာအုပ်တိုက်

၁၂၈

သင့်နောက်က လိုက်နေသည့်ငွေ

လေ့လာဆောင်ရွက်တတ်ခြင်း မရှိကြပေ။ သို့ဖြစ်၍ ဤပစ္စုပ္ပန် ဥပဒေကို ရံ များ ၊ အဖွဲ့အစည်း များ ၊ စီးပွား ရေ လုပ်ငန်း များ ၌ သာမက အိမ်ထောင်စု ကပင်လျှင် စတင် ဆောင်ရွက်သင့်သည်။

တစ်ခါက ကျွန်တော်တို့၏ ဖောင်ဒေရှင်း သည် အမှာ အယွင် တစ်ခု လုပ်ခဲ့ဖူး သည်။ **မာဂိုဖိန့်ဂျိမ်** ဆိုသူအား ပြည့်တန်ဆာများ စုစည်း ရေ အသက် တစ်ခုဖွဲ့စည်း ကာ လမ်း ပေါ်မှ ပြည့်တန်ဆာများ အာ ရဲများ ၊ တရား ရံ များ နှင့် ရက်စက်ကြမ်း ကြုတ်သော အမျိုးသား များ ၏ နေ့စဉ် နှိပ်စက်မှုများ မှ ကာကွယ်ရန် ကျွန်တော်တို့ ငွေထုတ်ပေး ခဲ့သည်။ ထိုသို့ ဖွဲ့စည်း ထာ ကြောင် ကို အခြား သူများ လည် သိအောင် လုပ်ပါဟု ပြောထား ခဲ့သည်။ ဤသို့ဖြင့် ထပ်မံ၍ ရန်ပုံငွေ လိုအပ်လျှင် အခြား သူများ ထံမှ ရယူနိုင်ရန် မျှော်လင့်သည်။ သူမက ဒေသန္တရအဖွဲ့များ သို့ ပေး ပို့သည့်စာကိုလည်း ကျွန်တော့်ထံသို့ တစ်စောင် ပေး ပို့သည်။ ထိုစာထဲ၌ သူမ ဘာလုပ်နေသည် ဆိုသည်ကိုသာ ရင် ရင် နှို နှို ရေ ထာ ပြီ မေတ္တာရပ်ခံမှု၊ တောင် ဆိုမှု တစ်စုံတစ်ရာ ပါရှိခြင်း မရှိပေ။ လွတ်လပ်စွာ တွေ့ ခေါ်တတ်သည့် ပစိဖိတ် အပြောင် အလဲဆိုသည့် ဖောင်ဒေရှင်း က သူမကို နေ့လယ်စာစာ ရန် ဖိတ်ခေါ်ပြီး ပြည့်တန်ဆာများ စုစည်း ရေ အသက် အခြေအနေကို လေ့လာစုံစမ်း သည်။ ထိုသို့ လေ့လာစုံစမ်း သည့်အခါ ၎င်း တို့က ဤအမျိုးသမီး နှင့် အဖွဲ့ဝင်များ သည် လေ လေ နက်နက် လုပ်နေကြခြင်း မရှိ။ လူနည် စုအဖွဲ့ဝင်များ မဟုတ်။ ငွေကြေး ထောက်ပံ့ခံရအောင် ဆင် ရဲသူများ မဟုတ်ဟု သတ်မှတ်လွှတ်လိုက်ကြ သည်။ အခြား ရန်ပုံငွေအဖွဲ့တစ်ခုကလည်း သူမက ငွေတောင် ခံခြင်း မပြုပါလျက်နှင့် ငြင်း ပယ်သည့် စာတစ်စောင်ကို ပေး ပို့သည်။ ထိုဥပမာများ ကို ကြည့်လျှင် ဖောင်ဒေရှင်း အတော်များ များ တို့သည် လူအများ တွေ့ကြုံ ရင်ဆိုင်နေရသည့် သောကများ ၊ ဝေဒနာများ နှင့် ပတ်သက်၍ နာ လည် သဘောပေါက်ခြင်း မရှိကြောင်း တွေ့ရသည်။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၂၉

အခန်း [၆]

ဆဋ္ဌမ ဥပဒေသ

ငွေကိုမည်သည့်အခါမျှ အလကား မရ

ငွေတစ်ရပ်သည် ကိုယ်က ထုတ်ချေလိုက်သောငွေ ဖြစ်ကောင် ဖြစ်မည်။ ကိုယ့်ကို ချေ သည့်ငွေလည်း ဖြစ်ကောင် ဖြစ်မည်။ ရင် နှို မြှုပ်နှံလိုက်သည့် ငွေလည်း ဖြစ်ကောင် ဖြစ်မည်။ ထိုသဘောတရား များ မပါဝင်ဘဲ **အလကား ပေ ပစ်ခြင်း ၊ အလကား ရခြင်း ဟူ၍ မည်သည့်အခါမျှ မဖြစ်နိုင်။** အချို့သူများ က ဤသို့ ပြောသည့်အခါ ‘တို့ နာ လည်ပါပြီ၊ မင်း ပေ တယ်ဆိုတာလည်း ကံပဲ၊ လက်ခံတယ်ဆိုတာလည်း ကံပဲ။ ကံဆိုတာ ကောင် တွဲကံလည်း ဖြစ်နိုင် တယ်၊ ဆို တွဲကံလည်း ဖြစ်နိုင်တယ်’ဟု တွက်ဆတတ်ကြသည်။ ထိုသို့ တွက်ဆကြသည်မှာလည်း မှာ သည်ဟု မဆိုနိုင်ပါ။ သို့သော် ဤနေရာ၌ ကျွန်တော် ဆိုလိုသည်မှာ **ငွေပေ ခြင် ဆက်ဆံရေး တစ်ခုကို တည် ထောင်ခြင်း ၊ ဖြစ်သည်ဆိုသည့် အယူအဆကိုသာ ဖြစ်သည်။ ငွေပေ သည့် အခါ တစ်စုံတစ်ခု ပြန်ဆပ်ရမည်။ အကယ်၍ ပြန်မဆပ်ခဲ့လျှင် ထိတ်လန့် စရာ ကိစ္စများ နှင့် တွေ့ကြုံရမည်။ တစ်နည်း နည်း ဖြင့် ပြန်ဆပ်ကြရသည်သာ ဖြစ်သည်။ အလကား ရသည်ဟူ၍ မရှိပေ။**

ငွေကြေး အထောက်အပံ့များ ပေ သည့် ဖောင်ဒေ ရှင် များ သည် ထောက်ပံ့ငွေများ ရရန် အကြံပြုချက်များ ၊ အဆိုပြုချက်များ ကို ကောင်

ရာပြည့်စာအုပ်တိုက်

၁၃၀

သင့်နောက်က လိုက်နေသည့်ငွေ

ကောင် ရေ တတ်သည့်သူများ ကို တွေ့ရသည်။ သို့သော် ထိုသူများ သည် သူတို့ လိုအပ်သည့်ငွေကို ရရှိသည့်အခါ ဘာမျှ လုပ်ဆောင်နိုင်သူများ မဟုတ် သည်ကိုလည်း တွေ့ကြရသည်။ သူတို့သည် အတောင် ကောင် သူများ ဖြစ်ကြသော်လည်း အလုပ်ကောင် သူများ မဟုတ်ကြပေ။ ငွေရလာသည့်အခါ ထိုငွေနှင့် ပတ်သက်၍ ဘာလုပ်ရမည်၊ ဘယ်လိုတာဝန်မျိုး ရှိသည်ကို နာ မလည်သောသူများ ဖြစ်ကြသည်။ ဖောင်ဒေ ရှင် အဖွဲ့များ ဌ လူအမျိုးမျိုး ၏ အဆိုပြုချက် အမျိုးမျိုး ကို နှစ်ပေါင် များစွာ တွေ့ခဲ့ရသည်။ ကျွန်တော့် အမြင်ကို ပြောရလျှင် ထိုသူများ အနေဖြင့် အခြာ သူများ ထံမှ ငွေကိုတောင် ခံ ခြင် မပြုမီ ကိုယ့်အကြောင်း ကိုယ် နာ လည်သဘောပေါက်အောင် ပထမ ဆုံး လေ့လာစု စမ်း သင့်သည်။ ငွေတောင် ခံသည့် အဆိုပြုလွှာများ ရေ ခြင် အာ ဖြင့် သူတို့သည် စိတ်ကူ ယဉ်သည့်သူများ ၊ လက်တွေ့မဆန်သည့်သူများ ဖြစ်လာကြသည်။ သူတို့ကို ပျက်စီး အောင် လုပ်လိုက်ရာ ရောက်သည်။ ကျွန်တော်သိသည့် ငွေအများ ကြီး ရှိသော သူများ သည် ငွေကို လှူပစ်ရန် ကြို စာ ဆော်လည် လွယ်လွယ်ကူကူ ပေ ၍ မရကြောင်း တွေ့ကြရသည်။ ငွေကို ထိန် သိမ် သည့် ကိစ္စလိုပင် ပေ ပစ်သည့် ကိစ္စမှာလည်း ဝန်ထုတ်ဝန်ပို လိုပင် ဖြစ်နေသည်။ ငွေပေ လိုက်သည့်အတွက် ငွေကို လက်ခံရရှိသည့် သူ့အပေါ်၌ အကျိုးသက်ရောက်မှု မရှိဘဲ မနေပေ။ ထို့အတူပင် ငွေပေ သည်သူ၏ ကိုယ်ရည်ကိုယ်သွေးအပေါ်၌လည်း တစ်စုံတစ်ရာ အကျိုးသက် ရောက်မှု မရှိဟု မဖြစ်နိုင်ပါ။ ငွေကို ပေ သည့်သူရော၊ လက်ခံသည့်သူရော နှစ်ဦး နှစ်ဖက်စလုံး အတွက်ပါ အကျိုးသက်ရောက်မှုများ ရှိတတ်သည်။

မကြာသေး မီက ကျွန်တော့်ထံသို့လူတစ်စု ရောက်လာပြီး မြေတစ် ကွက်ဝယ်ရန်အတွက် ငွေလိုအပ်နေကြောင်း ပြောပြသည်။ ထိုအဖွဲ့သည် ဘာသာရေး အဖွဲ့တစ်ခုဖြစ်ပြီး မြေကွက်ကြီး တစ်ခု ဝယ်ရန် ငွေလိုနေကြသည်။ ကျွန်တော်က ‘ခင်ဗျာ တို့မှာငွေမလုံပါဘူ ဗျာ။ ခင်ဗျာ တို့ကို ကူညီ

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၃၁

မယ့်၊ ထောက်ခံမယ့်၊ အာ ဗေ မယ့် သူပဲ လိုတာပါ။ အဲဒီလို လူတွေကိုပဲ လိုက်ရှာပါ။ ပြီ တော့မှ သူတို့ဆီက အလှူခံပါ။ ခင်ဗျာ တို့ ဘာကို ရဖို့ ကြိုစာ နေတယ်ဆိုတာ မမေ့ပါနဲ့။ ခင်ဗျာ တို့ တကယ်တမ်း လိုက်ရှာ နေရမှာက ထောက်ခံတဲ့၊ ကူညီတဲ့သူတွေ ဖြစ်တယ်'ဟု ပြောပြလိုက်သည်။

ထိုသို့ ပြောသည့်အတိုင်း သူတို့လုပ်သည့်အခါ လူပေါင် များစွာနှင့် အဆက် အသွယ် ရကြသည်။ ထိုလူများ ထံမှ တစ်ဦး တစ်ယောက်စီလျှင် အနည် ငယ်မျှသာ ထောက်ပံ့ငွေများ ကို ရယူကြသည်။ ထိုအနည် ငယ်မျှသာ ထောက်ပံ့ငွေကပင်လျှင် ၎င်း တို့၏ ဘာသာရေး အဖွဲ့အစည်း ကို ထောက်ခံ ကြောင်း ပြသရာ ရောက်သည်။ ဤနည်း အာ ဖြင့် ၎င်း တို့၏ ဘာသာရေး အဖွဲ့အစည်း သည်လည်း တို့ တက်ထွန် ကာ လာခဲ့သည်။ ထိုအဖွဲ့အစည်း သည် ယခုအချိန်အထိ တို့ တက်ထွန် ကာ နေဆဲ ဖြစ်သည်။ အကယ်၍သာ ထိုဘာသာရေး အဖွဲ့အစည်း အနေဖြင့် အစပိုင်း ၌ ထောက်ခံသူများ မရှိဘဲ ငွေကိုသာ ရရှိခဲ့လျှင် ယခုကဲ့သို့ တို့ တက် ကြို ပွား လာစရာအကြောင်း မရှိပေ။ အကယ်၍သာ သူတို့ကို ထောက်ခံသူများ ၊ မိတ်ဆွေများ ၏ စွမ်း အာ များ သာ မရရှိခဲ့လျှင် အလကား ရရှိထား သော ငွေများ သည် နှစ်နှစ်၊ သုံး နှစ်အတွင်း ကုန်ခန့် သွား မည် ဖြစ်သည်။

သင့် အနေဖြင့် ငွေရလျှင် ဒုတိယ ဥပဒေသကို လိုက်နာရလိမ့်မည်။ ထို ငွေအတွက် တစ်စုံတစ်ရာကို ပြန်ပေး ရလိမ့်မည်။

ငွေကြေး တစ်စုံတစ်ရာ လက်ဆောင်ရရှိခြင်း သည် ပဋိညာဉ်တစ်ခုနှင့် တူသည်။ ပြန်ဆပ်ရမည့် ချေ ငွေနှင့် တူသည်။ ထိုငွေကို အကြောင်း ပြု၍ အစွမ်း အစများ ၊ လုပ်ဆောင်မှု များ ပြသရန် လိုသည်။ ငွေပေ သည့်သူ ကျေနပ်လောက်အောင် တာဝန်ယူ ဆောင်ရွက်ပြရမည်။

ငွေကို အလကား ပေး လိုက်ခြင်း သည် အလကား ပေး ရာ မရောက် ကြောင်း ပြသနိုင်သည့် ဥပမာများ များစွာ ရှိပါသည်။ ငွေကို အလကား

ရာပြည့်စာအုပ်တိုက်

၁၃၂

သင့်နောက်က လိုက်နေသည့်ငွေ

ပေ လိုက်ခြင်း ဖြင့်လူများ ၏ ၁၀၀ကို ပျက်စီး စေနိုင်။ ဆန်ဖရန်စစ္စကို၌ အခမဲ့ ဆေး ဝါ ကုသသည့် ဆေး ခန်း တစ်ခုကို တွေ့ဖူး သည်။ သူတို့က ထောက်ပံ့ကြ ပေ ရန် လျှောက်ထား သဖြင့် ငွေအတော်များ များ ပေ လိုက်ရာ ထွက်ပေါ်လာသည့် ရလဒ်မှာ သုံး ပတ်ခန့် အကြာ၌ ထိုငွေကို မည်သို့ သုံးစွဲမည်ဆိုပြီး အချင်း ချင်း အငြင်း ပွား ကြာရာမှ ထိုအဖွဲ့အစည်း လည် ပျက်စီး သွား ခဲ့ရသည်။

ယခု ဆဋ္ဌမဥပဒေသည် ပဉ္စမဥပဒေနှင့် ပြောင်း ပြန် ဖြစ်သော် လည်း အလား ကူ သဘောတရား များ သာ ပါဝင်သည်။ ချေ ငွေတစ်ရပ်နှင့် ပတ်သက်သည့် သဘောတရား များ ၊ မဟာမိတ် ဖွဲ့စည်း မှုနှင့် ပတ်သက်သည့် သဘောတရား များ ၊ ငွေနှင့်ပတ်သက်၍ ရေရှည်အမြင်ရှိမှု သဘောတရား များ ပါဝင်သည်။ ပဉ္စမ ဥပဒေနှင့် ဆဋ္ဌမ ဥပဒေတို့၌ ပေ သူနှင့်ယူသူ ၏ ထောင့် ဟူသည့် ခြား နား ချက်မျိုး လောက်သာရှိသည်။ ငွေပေ သည့်သူက လက်ခံမည့်သူကို မည်သို့သော အပြုအမူမျိုး ကို ဆောင်ရွက်ရမည်၊ လုပ်ဆောင် ရမည်ဖြစ်ကြောင်း သတ်မှတ်ချက်များ ချမှတ်ပေ လိုက်ပြီး ငွေလက်ခံသူက ထိုအချက်များ ကိုပါ တစ်ပါတည်း လက်ခံကြရသည်။ ငွေအကြောင်း ကို စဉ် စာ သည့်အခါ ငွေချည် သက်သက်သည် စိတ်ပျက်လက်ပျက် ဖြစ်စရာ များ ၊ ဖန် ဝီ နိုင်သည့် စွမ်း အား များ ရှိနေသည်ကို တွေ့ရသည်။

နှစ်အတန်ကြာက ကျွန်တော်၏ အဖေက ဦး လေး တစ်ယောက်ထံမှ ကျွန်တော်ရသည့် ဝေစုကို ပို့လိုက်သည်။ ကျွန်တော်၏ ဝေစုမှာ မမျှ လှပါ။ ဒေါ်လာ ၅၀၀ မျှသာ ဖြစ်သည်။ ကျွန်တော်၏ တစ်ဝမ်း ကွဲ ညီအစ်ကို သုံး ယောက်နှင့် ကျွန်တော်စုစုပေါင်း လေးယောက်အတွက် ခွဲရခြင်း ဖြစ်သဖြင့် ထိုမျှသာ ရရှိခြင်း ဖြစ်သည်။ ကျွန် တော်က စာဖြင့်ဦး လေး ၏ ငွေနှင့်ပတ်သက် သော ရည်မှန် ချက်၊ မျှော်လင့်ချက်ကို သိပါသလား ဟု ပြန်မေး လိုက်သည်။ ကျွန်တော်၏ အဖေက ကျွန်တော့်ထံမှ စာကို အလေး အနက် ထား ပြီ နောက်

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၃၃

သူ၏ ညီက လက်ဆောင်နှင့် ငွေထုတ်ပေ သည် အခါတိုင် နောက်ပြောင် ပြောလေ့ရှိသော စကားတစ်ခွန် ကို မှတ်မိကြောင်း ပြောပြသည်။ ဤ လေ က ‘ပေါင်ထား တာလေ တွေကို ဆပ်ဖို့သု ပါ’ ဟုပြောလေ့ရှိသည်။ ထို့ကြောင့် ကျွန်တော်ကလည်း ကျွန်တော် ပေါင်နှံထား သည့် ကိစ္စများ အတွက် အသုံးပြုကာ ဆပ်လိုက်သည်။ ကျွန်တော့် အနေဖြင့် ဆဋ္ဌမ ဥပဒေကို နာ လည်ထား ပြီ ထို ဆဋ္ဌမ ဥပဒေအတိုင်း ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ထိုငွေကို အခမဲ့၊ အကျိုး မဲ့ဖြစ်ရန် ဤ လေ က ပေ သည် မဟုတ်ပေ။ အကယ်၍ သာ ထိုနောက်ခံ သမိုင်း ကြောင့် ကို ရှာဖွေတွေ့ရှိခြင်း မရှိလျှင်ထိုငွေနှင့် ပတ်သက်၍ မည်သို့သို့ ရမည်ကို အလေ အနတ်ထား စဉ် စာ ရလိမ့်မည်။ ထိုသို့ စဉ်စာ ရသည်မှာ အလွန်ပင်ပန် ဆင် ရဲလှသည်။ ထို့ကြောင့် ငွေနှင့် ပတ်သက်လျှင် စိတ်ပျက်စရာများ လည် ပါဝင်ကြောင်း ပြောနေခြင်း ဖြစ်သည်။ ထိုငွေကို စုမည်လား သို့မဟုတ် ပစ္စည်း တစ်ခုခုဝယ်မည်လား စဉ်စာ ရလိမ့်မည်။ စုမည်ဆိုလျှင် ကျွန်တော် အဘယ့်ကြောင့် ငွေစုရသနည်း ၊ မည်သို့ မည်ပုံ စုစည် နည်း ကို မေ ရလိမ့်မည်။ ထိုသို့ စုခြင်း အာဖြင့် မည်သို့သော အဟန့်အတား များ ကို ၊ ကာကွယ်စောင့်ရှောက်မှုမျိုး ကို ဖန်တီး ရာရောက်သနည်း ။ မည်သည့် အရာမှာ ကာကွယ်စောင့်ရှောက်မှုမျိုး ကို လိုအပ်သနည်း စသည့် မေ ခွန် များ ကို မေ မြန် ရန် လိုသည်။ ပစ္စည်း တစ်ခု ဝယ်ယူရန် အတွက် သို့ မည်ဆိုလျှင် ဘာပစ္စည်း ကို ဝယ်မည်နည်း ၊ ဘာဖြစ်လို့ ဝယ်မည်နည်း စသည့် မေ ခွန် များ ကို မေ မြန် ရန် လိုသည်။ ထိုမေ ခွန် များ အာ လုံ သည် ငွေကို အလကား ရသဖြင့် ပေါ်ပေါက်လာသည့် မေ ခွန် များ ဖြစ်သည်။ ထိုအခါ၌ ငွေကြေး သည် စိတ်ကုပညာရှင် တစ်ယောက်နှင့် တူနေသည်။ မိမိ၏ စိတ်၊ မိမိ၏ အခြေအနေကို ပြန်လည်သုံ သပ်ရန် လုပ်လိုက်ရာ ရောက်သွား သည်။

ကျွန်တော်ကမူ ငွေကိုကြေ မ့်ပြင် တစ်ခုလို မြင်သည်။ ကိုယ်၏ ငွေကို

ရပြည့်စာအုပ်တိုက်

၁၃၄

သင့်နောက်က လိုက်နေသည့်ငွေ

ပြန်လည်သုံ သပ်ခြင်း ၊ ငွေ သုံ ပုံသုံ နည်း ကို ပြန်လည်သုံ သပ်ခြင်း အာ ဖြင့် ကိုယ့်ကိုယ်ကို ပို၍ သဘောပေါက် နာ လည်နိုင်သည်။ မှန်တစ်ချပ်က ကိုယ့်ကိုယ်ကို မြင်ရန် အထောက်အကူပြုလိုက်သည်နှင့် တူသည်။ ငွေကြေး တည် ဟူသော မှန်ကိုကြည့်၍ ကြောက်လန့်မှု၊ ကြက်သေ ဆေးမှုများ ဖြစ်ပေါ်နိုင်သည်။ အများ အာ ဖြင့် ငွေဆိုသည်မှာ ဒုစရိုက်များ ၊ အကုသိုလ် တရား အာ လုံ ၏။ အခြေခံဟုပြောလေ့ရှိကြသည်။ အမှန်စင်စစ် သမ္မာကျမ်း စာ၌ ပါသည်။ **“ငွေကို တပ်မက်မောမှုသည် ဒုစရိုက်အာ လုံ ၏ အခြေခံဖြစ် သည်၊ အရင် အမြစ် ဖြစ်သည်”** ဆိုသည့် စာပိုဒ်ကို ဖျက်၍ ယူနေကြခြင်း ဖြစ်သည်။ မှန်က ဖော်ပြသည့် အရာများ ကြောင့် မှန်ကို အပြစ်တင်စရာ မလိုပေ။ မှန်မှာ အပြစ်မရှိပေ။

အခြား အတွေ့အကြုံ တစ်ခုအရဆိုလျှင် ငွေအကြောင်း ပြောရသည် မှာ လိင်ကိစ္စများ အကြောင်း ပြောသလိုပင် လေ နက်မှု၊ အကြောက်တရား များ ၊ ဖိနှိပ်မှုများ ပါဝင်သော ကိစ္စတစ်ခုဖြစ်သည်။ ငွေအကြောင်း ပြောနေ လျှင်ပင် ပြောနေ၍ ပြောနေမှန် မသိအောင် ဖြစ်သွား တတ်ကြသည်။

ဤစာအုပ်ကို ရေး နေသည့် အခါကကျွန်တော်ဝေဒနာများ ခံစား ခဲ့ရ ကြောင်း ဖော်ပြခဲ့သည်။ သင့်အနေဖြင့်မူ အလား တူ ဝေဒနာများ ခံစား ခဲ့မိမှခံ စာ မိမည်။ ငွေအကြောင်း တွေ့ မိသည့်အခါ ငွေသည်စကြဝဠာကြီး တစ်ခုလုံး နှင့် ဆက်နွှယ်ထား သလို ခံစား ရသည်။

ငွေသည် အတွေ့အကြုံများ ကို လွှမ်း မိုးသော်လည်း သူ့ချည် သက် သက်က အတွေ့အကြုံ မဟုတ်ပေ။ ငွေရှိရုံဖြင့် အတွေ့အကြုံများ ကို မရနိုင် ပေ။ တစ်နည်း အာ ဖြင့်ပြောရလျှင် ထိုကိစ္စမှာ အနုပညာသဘောကို ဆောင် သည်။ ပန် ချီကာ တစ်ချပ်ကို ကြည့်ရှုပြီး ခံစား နိုင်သော်လည်း ထို ပန် ချီကာ ကို ရေ ဆွဲရာ၌ ပါဝင်သည့် တိထွင်ဖန်တီ မှုများ ကို ကြည့်ရှုသူ အနေဖြင့် တွေ့ကြုံနိုင်ခြင်း ၊ ခံစား နိုင်ခြင်း မရှိပေ။

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၃၅

ငွေနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟု ခံစား ရမှုများ လည် ရှိကြသည်။ လူ အတော်များ များ က သူတို့မှာ ငွေအများ ကြီး ရှိနေသဖြင့် အပြစ်ရှိသည်ဟု ခံစား ကြရသည်။ အချို့ လူများ က မိမိတို့မှာ ငွေမရှိဘဲ အခြာ သူများ မှငွေ အများ ကြီး ရှိနေသဖြင့်အပြစ်ရှိသည်ဟု ခံစား တတ်ကြသည်။ အချို့သူများ က သူတို့ဘဝ တစ်လျှောက်လုံး ငွေနောက်ကို လိုက်နေသဖြင့် အပြစ်ရှိသယောင် ခံစား ကြရသည်။

အလှူဒါနပြုသည့် အခါများ ခြံလည် ထိုသို့ အပြစ်ရှိသည်ဟု ခံစား မှုမျိုး ပါဝင်သလိုအလှူခံရာ၌လည် အပြစ်ရှိသည်ဟူသော ခံစား မှုမျိုး ပါဝင် နေတတ်ကြသည်။ ဥပမာ ကြက်ခြေနီ အသင် အဖွဲ့ တစ်ခုကိုအစာ အသောက်များ တိုက်ရိုက်ပေး ကမ်း ခြင် ၊ ငလျင်ဒဏ်ခံရသူများ သို့မဟုတ် တော်လှန်ရေး တစ်ခုပြီ နောက် မတော်မတရာ ပြုကျင့်ခံရသော အမျိုးသမီး များ အား လှူဒါန ခြင် တို့သည် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာမသန့်သော စိတ်ဖြင့် လှူဒါန ကြခြင် မျိုး ဖြစ်တတ်သည်။ မိမိတို့မှာ အသုံး မဝင်သည့် ရုပ်ဝတ္ထုပစ္စည်း အသုံး အဆောင်များ အလှူပယ် ပေါကြွယ်ဝနေသည်ဟု ခံစား ကြရသည့်အခါ လိပ်ပြာမသန့်ဖြစ်တတ်ကြသည်။ အခြာ နေရာက သူများ ဒုက္ခရောက်ပြီ မိမိတို့က ဒုက္ခမရောက်ဘဲ နေသည့်အခါ၌လိပ်ပြာ မသန့်မသန့် ဖြစ်တတ်ကြသည်။ကြက်ခြေနီ အသင် သို့အစာ အသောက်များ ၊ အဝတ်အထည်များ ကို လှူဒါန ကြသည့်အခါ ကြက်ခြေနီအသင် ထိုအရာ များနှင့် ဘာမျှလုပ်၍မရပေ။ ၎င်း တို့ကို တင်ပို့ရန်အတွက် စရိတ်စက ပို၍ပင် ကြီး မာ သွား စေနိုင်သည်။ သို့သော်လည် အစာ သောက်များ ၊ အဝတ်အထည်များ ကိုလှူဒါန သူများ က မိမိတို့၏ လိပ်ပြာမသန့်မှုများ ၊ အပြစ်မကင်း ဟု ခံစားမှုများ ကြောင့်လိုမိ၍ လှူဒါန တတ်ကြသည်။

ရာပြည့်စာအုပ်တိုက်

၁၃၆

သင့်နောက်က လိုက်နေသည့်ငွေ

အခန်း [၇]
သတ္တမ ဥပဒေသ
ငွေမရှိသည့် လောကလည် ရှိသည်

ငွေမရှိသည့် လောကလည် ရှိကြောင်း ပြောပြရန်အလွန်အရေးကြီး သည်။ အိပ်ပျော်နေသည့်အခါ၊ အိပ်မက် မက်နေသည့် အခါများ ဌ ငွေ မပါပေ။ထို့ အတူပင် စကြာဝဠာအတွင်း ဌ အခြာ ငွေမရှိသည့် နေရာများ လည် ရှိသည်။ ငွေမလိုအပ်သည့် သဘောတရား များ ၁၁၀၏ အခြေအနေများ လည် ရှိလိမ့် မည်။ သို့သော် ကျွန်တော်တို့ လိုနေသမျှနှင့် လုပ်တတ်သည့် ကိစ္စအာ လုံ လိုလိုတို့သည် ငွေနှင့် ဆက်နွှယ်နေကြသည်။ အကျဉ်း ဒဏ် ခံရသည့်သူများ အတွက်ဆိုလျှင် စီ ကရက်သည် ငွေဖြစ်သည်။ လူများ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆက်နွှယ်နေသမျှ၊ နို့ ထ လှုပ်ရှား နေသမျှ ငွေကြေး သည် ရှိနေရတတ်ကြသည်။

ကျွန်တော်တို့ နေထိုင်ရာ လောကကြီး သည် ငွေကြေး ၏ လောဘ ဖြစ်နေသောကြောင့် ငွေမရှိသော လောကလည် ရှိသေ ကြောင်း ပြောရသည် မှာ အနည် ငယ်မျှ ကမောက်ကမ နိုင်လှသည်။ **ငွေကိုမမြင်ချင်သူများ ၊ ငွေ၏ အခန် ကဏ္ဍကို ငြင် ပယ်သူများ သည် အများ အာဖြင့် ဘဝ၌ မပျော်မရွှင် ဖြစ်နေတတ်သူများ ဖြစ်ကြသည်။**

လူသာ တို့၏ ငွေကို တီထွင်ဖန်တီ ပုံ သမိုင်း ကြောင်း သည် သိသာ ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၃၇

ထင်ရှားခြင်း မရှိသော်လည်း စိတ်ဝင်စားစရာ ကောင်းသည်။ ကျွန်တော်သည် “ငွေကြေး အဆင့်ဆင့် ပေါ်ပေါက်လာပုံနှင့် ရှေ့လူများ ငွေကြေးကို အသုံးပြုပုံ” ဟူသည့် စာအုပ်များကို ရှာဖွေဖတ်ရှုခဲ့သည်။ လူတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းကပင် လက်နက်ကိရိယာများကို အသုံးပြုတတ်သည့် သတ္တဝါများ ဖြစ်ခဲ့ပုံရသည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၀၁ ထောင်ခန့်က တိရစ္ဆာန်များကို ယဉ်ပါ အောင် ထိန် သိမ်းစပြုလာသည့် အခါ၌ လက်စွပ်များ၊ ပုဆိန်များသည် ဖလှယ်စရာ အရာဝတ္ထုများ ဖြစ်လာခဲ့သည်။ ၎င်းတို့ကို ရှေ့ဟောင်းပစ္စည်းများ တူဖော်ရရှိသည့် နေရာများ၌ တွေ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း လေးထောင်ခန့်က ဖာရိုဘုရင်၏ ခေတ်၌ အီဂျစ်တွင် ကြေးကို ဖလှယ်မှု ကိရိယာအဖြစ် သုံးလာကြသည်။

ကြေး၊ ငွေနှင့် ရွှေတို့ကို စပ်၍ ဘောဘီလုံ၊ အင်ဒီယန် နှင့် တရုတ်ပြည်တို့၌ ဒင်္ဂါများ သွန်လုပ်ခဲ့ကြသည်။ ဟန်မူရာဘီဘုရင်၏ ကိုခ ဥပဒေများ၌ ကုန်သည်များသည် ငွေကို ဖလှယ်ရေ ကိရိယာအဖြစ် လက်ခံရန် ပြဋ္ဌာန်းထားသည်။ အီဂျစ်နိုင်ငံ၌ ၎င်းတို့၏ ဘဏ်လုပ်ငန်းများကို အတိုပေချေမှုများအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက တရုတ်နိုင်ငံတွင် တန်မင်ဆက်၌ ငွေစက္ကူကို ထုတ်ဝေခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ခန့်က ဥရောပ၌ ငွေစက္ကူကို အသုံးပြုခြင်းနှင့် ဘဏ်လုပ်ငန်းများ ပေါ်ပေါက်လာခဲ့သည်။

ယနေ့ခေတ်အခါ၌ ငွေနှင့် ၎င်း၏ဖြစ်စဉ်များမှာ အတိုနှုန်းများ၊ အမြတ်များ၊ အရင်အနီးများ၊ ငွေဖောင်ပွမှုများ စသည်ဖြင့် နေရာတစ်ကာတိုင်၌ တွေ့နေရသည်။ ငွေကို ချဲ့ထွင်ဖန်တီးရန်၊ တီထွင်ရန်အတွက် မည်သို့မျှ ဆွေ့နေ့ တိုင်ပင်နေစရာ မလိုပေ။ ငွေကို ထိန်ချုပ်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေလည်း မရှိ။ ကြော်ငြာ နေရာလည်း မလို။

ရာပြည့်စာအုပ်တိုက်

၁၃၈

သင့်နောက်က လိုက်နေသည့်ငွေ

သို့ပါလျက်နှင့်ပင် ငွေမရှိသည့် လောကလည် ရှိသေ ကြောင် သတ္တမ ဥပဒေသက ပြောပြနေသည်။ **အနုပညာ၊ ကဗျာ၊ ဂီတ၊ အက၊ လိင်ကိစ္စ စသည် လူဘဝ၏ အခြေခံကိစ္စများ၌ ငွေ မပါဝင်။** ဤသတ္တမ ဥပဒေသ သည် သင့်ကို လမ်း ညွှန်မှုပေ မည် ကြယ်တစ်ပွင့်နှင့် တူသည် သင့်အနေဖြင့် ထိုကြယ်များ ၊ ဂြိုဟ်များ ပေါ်၌ တက်၍ မနေနိုင်ပေ။ သို့သော် ထိုကြယ်၏ လမ်း ညွှန်မှုကိုခံယူရသည်။ မိမိ၏ လမ်း ကြောင် ကို ရှာဖွေရာ၌ အထောက် အကူအဖြင့် အသုံး ချရသည်။ ထိုကြယ်ထံသို့ ရောက်အောင် သွား စရာမလို။ သို့သော်လည်း ကြယ်မရှိလျှင် မိမိ၏ ခရီး လမ်း ကို ညွှန်ပြနိုင်မည် မဟုတ် မွေ သည့်အချိန်မှ သေသည့် အချိန်အထိ ငွေကြေး ၏ အခန် ကဏ္ဍကို အသိ အမှတ်ပြုခြင်း သည် ကိုယ်ဘယ်လိုလုပ်ဖြစ်သည်၊ ဘယ်နေရာကို ဦး တည်နေ သည်၊ ဘယ်နေရာကို ရောက်အောင် သွား နေသည်၊ ဘာတွေ တွေ ပြီး ဘာတွေကို နာ လည် ဖို့ ကြို့ စာ နေသည်တို့အတွက် အထောက်အကူ ဖြစ် သည်။ ဤသတ္တမ ဥပဒေသအနေဖြင့် ငွေမရှိသည့် လောက တစ်စုံတစ်ရာ ရှိကြောင်း ကို ပြောရမည်။ **ကိုယ်ဘာလုပ်သည်၊ ဘယ်လို အလုပ် လုပ်သည်၊ ဘယ်လိုလူ ဖြစ်သည်၊ ဘယ်သူများ နှင့် အပေါင်း အသင်း ဖြစ်သည် ဆိုသည့် အရာများ သည် ငွေနှင့် မဆိုင်သည့် ကိစ္စများ ဖြစ်သည်။**

ငွေ နှင့် သက်ဆိုင်သည့် ကိစ္စများ ကို ဂရုစိုက်ပါက ငွေကို ရရှိနိုင် သည်။

ထင်ရှား သည့် စကား ပုံတစ်ခု ရှိသည်။ “ငါ တစ်ကောင်သည်။ မည် သည့်အခါမျှ ရေကို ရှာမတွေ့။” အင် ဒီ ယန်များ သည် ကမ္ဘာလှည့် ခရီး သည် များ ကဲ့သို့ ရှုမျှော်ခင် ကောင် များ ကို မမြင်” ဟူ၍ ဖြစ်သည်။ ငွေမရှိသည့် လောကလည် ရှိသည်ဟု ပြောခြင်း မှာ ငါ တစ်ကောင်၏ ဘဝသည် သူ ရေထဲတွင် နေနေကြောင်း သတိထား မိလျှင် ထူ ခြာ လာမည် ဖြစ်သည်။ အင်ဒီ ယန် များ သည်။ မိမိတို့ မျက်စိရှေ့၌ အလွန်ထူ ခြာ ဆန် ကြယ်သော

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၃၉

ရှုခင် မျှာ ရှိနေသည်ဟု သဘောပေါက်လျှင် သူ၏ဘဝသည် တစ်မျိုး တစ်ဖုံ
ထူ ခြာ မည်ဟု ဆိုလိုရာ ရောက်သည်။ ဤသတ္တမ ဥပဒေသအရ ဆိုလျှင်
ကျွန်ုပ်တို့သည် ရေထဲမှ ငါ တစ်ကောင်လိုပင် ငွေထဲမှာ နေနေကြသည်။ ဤ
သို့ ငွေနှင့် ဝန် ရုံနေသော လောကထဲမှာ နေနေသည်ကို အသိအမှတ်ပြုလျှင်
ပတ်ဝန်းကျင်အပေါ် သြဇာလွှမ်းမိုးပုံကို အကြံ အကျယ် ပြောင် လဲစေနိုင်
သည်။

နိဂုံး

စာအုပ်တစ်အုပ် ရေ ရန် အလွန်ပင်ပန်း ခဲယဉ် လှသည်။ သို့သော် ဤနေရာ၌ ဤစာအုပ်ကို ရေ ရန်အတွက် အချိန်နှင့် စွမ်း အာ မျာ ကို မည်သည့်အတွက် ကြောင့် အကုန်ခံရကြောင်း ရှင် လင် ပြလိုသည်။ ငွေနှင့် ပတ်သက်သော ဥပဒေသ ခုနစ်ရပ်၏ သမိုင်း ကို တို့တို့ ပြောပြလိုပါသည်။ မူလက ငွေနှင့် ပတ်သက်သော ဥပဒေသ ခုနစ်ရပ်ကို စာမျက်နှာ ခုနစ်မျက်နှာသာ ရေ ထာ ခဲ့ခြင်း ဖြစ်သည်။ ဥပဒေသ တစ်ခုလျှင် တစ်မျက်နှာသာ ရေ ထာ ခဲ့သည်။ ထိုစာမျက်နှာ ခုနစ်မျက်နှာပါသည့် စာအုပ်ငယ်ကလေး ကို အခမဲ့ကျောင်း မျာ အတွက် စာအုပ်တစ်အုပ် ပြုစုနေသော ဆယ်လီရက်စ်ပါ၏ မေတ္တာရပ်ခံ ချက်အရ ပြုစုခဲ့ခြင်း ဖြစ်သည်။ ဆယ်လီက ငွေနှင့်ပတ်သက်၍ ဖြေရှင်း နိုင်ပုံ မရသော ပုဂ္ဂိုလ်များ ကို အခမဲ့ ပညာသင်ကျောင်း မျာ ၌ ငွေနှင့်ပတ်သက်သည့် အချက်အလက် ဗဟုသုတ တစ်စုံတစ်ရာ ပေး ချင်သည်။

ဆယ်လီက ကျွန်တော်နှင့်တွေ့ပြီး ငွေအကြောင်း ပြောခိုင်း သည့် နေ့တွင် ကျွန်တော်၏မိတ်ဆွေ ကင်ဒယ်လ်က မြို့ထဲရောက်နေသည်။ ဂျက် အင်ကင်ဒယ်လ်သည် ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ကျွန်တော် သူ့ကို အလိုရှိသည့် အခါတိုင်း မြို့ထဲမှာ ရောက်နေတတ်သည်။ သူက သူလည် ကျွန်တော့်ကို ဝိုင်း ကူမည်ဟု ပြောပါသည်။ တောက် ဒဿနများ မှလာသော

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၄၁

ဥပဒေသ ခုနစ်ရပ် အကြောင်း ကိုလည်း သူပြောပြသည်။ ခရီးသွား ခြင် နှင့် ပတ်သက်သည့် ဥပဒေသ ခုနစ်ချက်၊ ဘုရားရှိခိုး ခြင် နှင့် ပတ်သက်သည့် ဥပဒေသခုနစ်ခု စသည်ဖြင့် ဒဿနများ မှာ အစုံရှိသည်။ သူက ထိုဥပဒေသ များ ရလာအောင် မည်သို့ လုပ်ရမည်ကို ကြိုတင်၍ပြောမပြော။ ကိုယ့်ဘာသာ ကိုယ်ရှာကြည့်ပါဟု ပြောသည်။ ‘ပထမ ဥပဒေသကို ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောပြမယ်။ ပြီ ရင် အဲဒီဥပဒေသနဲ့ ပတ်သက်လို့ ဘယ်လို သရုပ် ဖော်မလဲဆိုတာ ခင်ဗျာ တွေ ကြည့်ပေါ့’ဟု ပြောပြသည်။ ပထမဥပဒေသကို နာ လည်သည့်အခါ သူ့ကို ပြောပြသည်။ ထိုအခါ ပထမဥပဒေသအရ ဒုတိယ ဥပဒေသကို မည်သို့ ဖန်တီး ရမည်ကို ပြောပြသည်။ ဤနည်း ဖြင့် ဒုတိယ ဥပဒေသ အကြောင်း ကို တွေ့ မိလာသည်။ ပထမ ဥပဒေသနှင့် ဒုတိယ ဥပဒေသတို့ကို ပေါင် စည် ပြီ တတိယ ဥပဒေသ ဖြစ်လာသည်။ စတုတ္ထ ဥပဒေသသည် တတိယ ဥပဒေသ၏ ဆန့်ကျင်ဘက်ဖြစ်သည် စသည်ဖြင့် ဆက်လက်တွေ့ လာခဲ့သည်။

ကျွန်တော်က ဆဋ္ဌမဥပဒေသသို့ ရောက်သောအခါ သတ္တမဥပဒေသ ကို ရောက်အောင် ဘယ်လို လုပ်ရမလဲဟု မေးသည်။ သူက ‘သတ္တမ ဥပဒေသကို ရောက်အောင်သွား လို့ မရဘူး ။ ခင်ဗျာ မရောက်နိုင်တဲ့ ကိစ္စနဲ့ ဆိုင်တယ်’ ဟု ပြောလိုက်သည်။ ထိုအခါ ကျွန်တော်က နာ လည်သဘော ပေါက်သွား ပြီ သတ္တမ ဥပဒေသ အကြောင်း ကို ပြောပြသည်။ ထို့နောက် ကျွန်တော် ရေ ထာ သမျှကို ဆယ်လီထံသို့ ပို့လိုက်သည်။ ထိုသို့ ပို့ထား စဉ် အခြာ မိတ်ဆွေများ ကလည်း မိတ္တူများ ပွား ပေ သည်။ မိတ္တူရရှိသည့် မိတ်ဆွေတစ်ဦး ဖြစ်သော ဒစ်ရေမွန်က ဥပဒေသ ခုနစ်ရပ်ကို အလွန် သဘောကျသဖြင့် မိတ္တူထပ်ပွား ၍ တစ်ဆင့်ထပ်မံ ဆင့်သည်။

လ အနည် ငယ်ခန့် အတွင် တွင် အမေရိကန်နိုင်ငံ တစ်ဝန် ရှိ လူ အများ ထံမှမေတ္တာရပ်ခံချက်ပေါင် တစ်ဒါဇင်ခန့်ရရှိလာခဲ့သည်။ အတ္တလန်

ရာပြည့်စာအုပ်တိုက်

၁၄၂

သင့်နောက်က လိုက်နေသည့်ငွေ

တာရှီ ခရစ်ယာန် ဘုရားရှိခိုး ကျောင်း များ ၊ နယူ ယောက် အိုင်ဘီအမ်ကုမ္ပဏီ ရှိ ဦး ဆောင်အရာရှိများ စသည်တို့က ဤဥပဒေသ ခုနစ်ရပ်နှင့် ပတ်သက် သော မိတ္တူများ ပေးရန် မေတ္တာရပ်ခံကြသည်။ နောက်ဆုံး၌ အထင်ကရ ထုတ်ဝေသူ တစ်ယောက်ဖြစ်သော ပင်ဂွင် ကုမ္ပဏီကလည်း သူ၏ အယ်ဒီတာ တစ်ယောက်ကို စရန်ငွေနှင့်အတူ စေလွှတ်ပြီ။ စာအုပ်တစ်အုပ်ရေ ရန် မေတ္တာရပ်ခံလာသည်။ စာအုပ်ရေ ရန် စဉ် စာ ပါမည်ဟု ကတိပေး လိုက်သည်။ ထိုအချိန်က ရေ ပြီ သာ စာအုပ်ကို ပေးရမည်ဆိုလျှင် ပင်ဂွင် ကုမ္ပဏီကို ပေး ဖြစ်မည်ဟု ထင်သည်။ သို့သော် နောက်ဆုံး၌ ပင်ဂွင် နယူ ယောက် ကုမ္ပဏီမှ စာအုပ်အယ်ဒီတာများက လက်ခံခြင်း မပြုခဲ့ပေ။

စာအုပ်တစ်အုပ် ရေ မည်ဟု ဆုံးဖြတ်ရန် အချိန်သို့ လခန့်ကြာခဲ့သည်။ ဘာကြောင့်ဟု ရေရေရာရာ မပြောနိုင်ဘဲဖွင့်နေ နေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်အနေဖြင့် စရန်ငွေပေး သည်ကို လည် ကောင်း ၊ ကျော်ကြာ လိုမှုကို လည် ကောင်း မလိုလာ ပေ။ လူအများက အကူအညီ ပေး ရာမှ ရရှိမည့် ငွေကိုလည်း စိတ်မဝင်စား ပေ။ အစပိုင်း၌ ကျွန်တော် စာအုပ်မရေ ဘဲ နေခြင်း မှာ စာအုပ်ငယ် ပုံစံဖြင့် ရေ ပြီ ခဲ့၍ ဖြစ်သည်။ အကျိုး မရှိဘဲ လူသိများ အောင် လုပ်ရသည်ကိုလည်း သဘောမကျပေ။

ဆိုဖီ ပုံပြင်တစ်ခု၌ အလွန်ခက်ခဲသည့် မေ့ခွန် တစ်ခုကို သင်တန်း သာ များက မာရုတ်အာ မေ့ရန် ပြင်ဆင်ခဲ့ကြသည်။ မာရုတ် ရောက်လာသော အခါ သူတို့က ဘဝ၏အဓိပ္ပာယ် ဆိုသည်မှာ ဘာလဲဟု မေး သည်။ သူက အဖြေကို ဘယ်သူ သိသလဲဟု ပြန်မေး လိုက်သည်။ မည်သူကမျှ လက်မထောင်သည့်အခါ မာရုတ်က အဲဒီလိုဆိုရင် ငါက မင်း တို့ကို ပြောပြလို့လည်း နာ လည်မှာ မဟုတ်ဘူ ဟု ပြောလိုက်သည်။ နောက်တစ်နေ့၌ ကျောင်း သာ များက တစ်မျိုး တစ်ဖုံ ပြင်ဆင်ထား ကြပြန်သည်။ မာရုတ် အခန်း ထဲ ဝင်လာသောအခါ ဘဝ၏ အဓိပ္ပာယ်ဆိုတာ ဘာလဲဟု မေး ပြန်သည်။ သူကလည်း

ရပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၄၃

အဖြေကို ဘယ်သူသိသလဲဟု ပြန်မေး ပြန်သည်။ ကျောင်း သာ အာ လုံ က လက်များ ကိုထောင်ပြုကြသောအခါ ဒီလိုဆိုရင် ငါပြောပြနေဖို့ မလိုတော့ပါ ဘူ ဟု မာရစ်က ပြောသွား ပြန်သည်။ တတိယနေ့၌ ဒီနေ့တော့ အဖြေရ အောင် ထုတ်နိုင်မည်ဟု ထင်ကြသည်။ မာရစ် အခန့် ထဲသို့ ဝင်လာသည့်အခါ ဘဝ၏ အဓိပ္ပာယ်ကို မေး ကြပြန်သည်။ သူကလည်း အဖြေကို ဘယ်သူ သိသလဲဟု မေး ပြန်သည်။ ထိုအခါ အခန့် ရှိ လူတစ်ဝက်က လက်ထောင်ပြ ပြီ ကျန်တစ်ဝက်က မထောင်ဘဲ နေကြသည်။ ထိုအခါ မာရစ်က ဒီလိုဆို သိတဲ့သူတွေက မသိတဲ့သူတွေ ပြောပြလိုက်ကြဟု ပြောပြန်သည်။

ဤပုံပြင်ကို စံနမူနာအဖြစ် သဘောထား ပြီ ကျွန်တော် ခုနစ်မျက်နှာ ရေ ပြီ သည်ကို ပို၍ ပျံ့နှံ့အောင် ကြို စာ အာ ထုတ်ရမည့် အဖြစ်အာ စိတ် မပါ လက်မပါ ဖြစ်နေစေသည်။ သို့သော် အခြား အကြောင်း တရာ များ က လည်း ကျွန်တော့်ကို ဩဇာလွှမ်း မိုး နိုင်ကြပြီ တဖြည်း ဖြည်း စိတ်ပြောင် လာခဲ့ သည်။ အနည် ဆုံ ကိုယ်ဖတ်ချင်သည်၊ ကိုယ်စိတ်ဝင်စား သည့် စာအုပ်တစ် အုပ်တော့ ရေ ဖို့ကောင် သည်ဟု ကျွန်တော့်မိတ်ဆွေ ဂျက်အင်ကင်ဒယ်လ်က အကြံပေး သည်။ ဒုတိယမှာ ကျွန်တော့်အမေဖြစ်သည်။ အမေက သူ့သာ ကို ထည်ရာ ကျော်ကြာ စေချင်သည်။ သူမ ဖွင့်ဆိုသည့် ကျော်ကြာ မှုဆိုသည်မှာ စာဖတ်မရိသတ်တွင် အသိများ ခြင် ၊ ရင်နှိ ခင်မင်စရာ မိတ်ဆွေတစ်စု အကြာ တွင် ထင်ရှား ခြင် ဖြစ်သည်။

ကျွန်တော်က စာအုပ်၏ အရည်အသွေး ကိုလည်း စို ရိမ်ပူပန်နေမိ သည်။ စာအုပ်တစ်အုပ်သည် စကြဝဠာထဲမှ အချို့ သတင် အချက်အလက်ကို သာဓာန်ယူရာရောက်နေသည်။ ထို့သို့သတင် အချက်အလက်များ ကောက်ယူထားတွင် ပြည့်စုံကောင် မှ ပြည့်စုံနိုင်မည်။ ပြည့်စုံရန်လည်း ခက်ခဲ လှသည်။ စာအုပ်ထဲ၌ ပါသည့် အကြောင်း အရာများ သည် ရှေ့နောက် ဆီလျော်ညီညွတ်မှု ရှိရန်လည်း လိုသည်။ အစ ရှိသလို အဆုံး ရှိရမည်။

ရာပြည့်စာအုပ်တိုက်

၁၄၄

သင့်နောက်က လိုက်နေသည့်ငွေ

သက်ဆိုင်ရာ ဘာသာရပ်နှင့် ပတ်သက်၍ အတန်အသင့် ခြုံမိမိရမည်။ သို့သော် လောကဆိုသည်မှာ ထိုသို့ အစ အလယ် အဆုံး သေသေချာချာ ကျကျနန ရှိနေတတ်သည် မဟုတ်။ စာအုပ်တစ်အုပ်သည် တကယ် ထင်ရှာ မရှိသည့် အမှန်တရား တစ်ခုကို ဖန်တီး လိုက်ရာ ရောက်သည်။ စာအုပ် တစ်အုပ် ရေ ရသည်မှာ မြင်ကျာ တစ်ကောင်ကို ပုံဖော်ရသည်နှင့် တူသည်။ မြင် ကျာ ၏ အမည် ရောင်ကို ပြောပြသည့်အခါ အခြား အရောင်ကို ချန်လှပ် ထာ သလို ဖြစ်ပြီး မြင် ကျာ ကို ယာယီအာ ဖြင့် အမည် ဖြစ်အောင် လုပ် ပေ လိုက်သလို ဖြစ်သွား သည်။ ကျွန်တော်သည် ဤပြဿနာများ ကို ဖြေရှင် ရန်အတွက် ပန် ချီကာ များ ၊ ကဗျာများ ၊ ဓာတ်ပုံများ ၊ အခြား သူများ ၏ ရှုမြင်ပုံများ ကို အာရုံစိုက်ခဲ့ပါသည်။

စာအုပ်တစ်အုပ်နှင့် မြင်ကျာ တစ်ကောင်တို့ တူညီပုံ အခြား တစ်ခုမှာ မြင် ကျာ ကို ဆေ အဖြူ အာ လုံ သုတ်ပေ လိုက်သလို ဖြစ်သည်။ စာအုပ် တစ်အုပ်ကို ရေ သည့် စာရေ သူလည် ထိုသို့ပင် ဖြစ်တတ်သည်။ စာရေ သူ တစ်ယောက်မှာ စရိုက်အမျိုးမျိုး ၊ အကျင့်အမျိုးမျိုး ရှိနိုင်သည်။ သူ၏ ဘာသာ စကား ကိုကြည့်၍လည်း ကောင်း ၊ ရှုထောင့်တစ်ခု ရွေ့ ချယ်၍လည်း ကောင်း သူ့ ကိုယ်သူ မည်သို့သော လူတစ်ယောက်ဖြစ်ရမည်ကို ရွေ့ ချယ်လိုက်သည်။ ဤနည်း အာ ဖြင့် သူ့ ကိုယ်သူ ဆွဲပြသည့် ပန် ချီကာ သည် လုံ ဝအဖြူရောင် ဖြစ်နေတတ်ကြသည်။ အခြား သူများ အထင်အမြင် ကြီး စေရန်အတွက် လိုအပ်သည့် အရာများ ကိုသာ ရွေ့ နုတ်ဖော်ပြခြင်း ဖြစ်သည်။ စာရေ သူနှင့် ပတ်သက်၍ ကျွန်တော်၏ အတွေ့အကြုံကို ဖော်ပြရလျှင် စာအုပ်ထဲ၌ သူတို့ကိုယ်သူတို့ ရွေ့ ချယ်ထား သည့် ပုံသဏ္ဌာန်များ နှင့် ပြင်ပက ပုံသဏ္ဌာန် များ အလွန်ခြား နား ကြောင် တွေ့ရသည်။

မိမိအကြောင်း ကို ပြန်ပြောသည့် စာအုပ်၌ မိမိအတွေ့အကြုံများ ပါဝင်နေမည်သာ ဖြစ်သည်။ မိမိ၏ နောက်ခံသမိုင်း နှင့် မိမိ၏ ဆန္ဒများ ကို

ရာပြည့်စာအုပ်တိုက်

ခင်မောင်ညို (ဘောဂဗေဒ)

၁၄၅

စာဖတ်သူများ၏ အတွေ့အကြုံနှင့် မည်သို့ ပေါင် စပ်နိုင်မည်နည်း။ စာဖတ်သူများ အနေဖြင့် အလွယ်တကူ ပေါင် စပ်နိုင်မည် မဟုတ်ပါ။ လူချင် တွေ့ကြုံလျှင်လည်း စာအုပ်ထဲက လူနှင့် အပြင်ကလူ ခြာ နာ နေသည်ကို တွေ့ရမည်။ ထိုသို့သော အဖြစ်မျိုးကို အဖြစ်မခံလိုပါ။ လူချင် တွေ့သည့် အခါ၌လည်း စာအုပ်ထဲက လူတစ်ယောက်နှင့် တူနေသည်ကိုသာ တွေ့စေချင်ပါသည်။ ကျွန်တော်၏ သည့် ကိစ္စများ နှင့် ပတ်သက်၍ ဘယ်လို အကျိုးရှိကြောင်း ၊ ဘယ်လို သင်ခန်းစာ ရကြောင်း သာ ကြာ ချင်ပါသည်။

ဤစာအုပ်ကို ရေးသား ရာ၌ တိတ်ခွေဖြင့် အသံသွင် ပြီ မှ ရေးသားခဲ့ခြင်း ဖြစ်သဖြင့် နောက်ပိုင်း ၌ အင်္ဂလိပ်စာ အရေ အသား များ ကို ပြန်ပြင်ရသည်။ မျက်လုံ ထဲတွင် မြင်ပုံနှင့် နာ က ကြာ ပုံတို့ကြာ တွင် ခြာ နာ ခြင်းတစ်ခု ရှိသည်။

စာအုပ်အဖြစ်သို့ အသွင်ပြောင်း ရာ၌ စကား ပြေအဖြစ်အဆင်ပြေမည်ကိုသာ ရွေး ချယ်ခဲ့သည်။ ဤစာအုပ်ကို ဖတ်ပြီး နောက် တစ်စုံတစ်ယောက်က ကျွန်တော်နှင့် လာတွေ့လျှင် ကျွန်တော် ဘယ်လိုလူ ဖြစ်သည်ကို မှန်မှန် ကန်ကန် မြင်စေချင်ပါသည်။

